

## Level (3) ပြဋ္ဌာန်းစာအုပ်

### မာတိကာ

၁။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား	၀
၂။ ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ရည်ရွယ်ချက်	၃၄
၃။ စိတ်၏ထွက်ပေါက်များ	၆၆
၄။ ရတန်သုတ် အနှစ်ချုပ် အပိုင်း(၁)	၁၀၀
ရတန်သုတ် အနှစ်ချုပ် အပိုင်း(၂)	၁၂၃
ရတန်သုတ် အနှစ်ချုပ် အပိုင်း(၃)	၁၅၅
၅။ အရှင်အာနန္ဒာ၏ ဝိပဿနာ	၁၃၅



## သူ့တော်ကကာင်းတို့၏ စိတ်ဓနသမာနာဝား

### မှတ်တမ်း

ဘရာဝ ပြည့်စုစုံ၊ နတ်တော်လပြည့်ကက်(၁၁) ရက်၊ ချိန်ကုန်တိုင်း၊  
အင်သီးပြုဖွေဖျက်၊ ကြိုကုန်(အဆူး)ရပ်ကွက်၊ မဟာသုဒ္ဓတာလဲး၊  
သီရိရတနာဓမ္မာရဲ့၊ ပထာဇာကြိုး ဓမ္မုဒာသဘင်္ဂါးမဟာသည်။

### သူ့တော်ကကာင်းဆိုတာ

“သူ့တော်ကကာင်း” ဆိုတဲ့ ကော်တားလုံးကို ပါ့ခြိုဘာသာမှာ  
“သမျှနိသာ” လို့ ခေါ်တယ်။ ‘သမျှော ပုဂ္ဂိသာ သမျှရိသာ’  
ဆိုတဲ့အတိုင်း ပြုမဲ့သက်အေးချမ်းသောသူဟု အမိပ္ပါယ်ရတယ်။

မြန်မာလို့ သူ့တော်ကကာင်း ဆိုတာ တော်လည်းတော်၊  
ကောင်းလည်းကောင်းတယ်လို့ ဆိုလိုတယ်။ တော်တယ်ဆိုတာ  
အရည်အချင်းရှိတာ၊ ကောင်းတယ်ဆိုတာ စိတ်ထဲးကောင်းတာ၊  
ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်ဆိုတဲ့ အရည်အချင်းရှိတယ်၊  
စိတ်နေစိတ်ထားလည်း ကောင်းတယ်ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးကို  
“သူ့တော်ကကာင်း” တဲ့။

လူတစ်ယောက်ကိုဆီမွမ်းရင် “တော်တယ်” ဆိုတာ ပညာ  
အရည်အချင်းကိုပြောတာ၊ “ကောင်းတယ်” ဆိုတာ အကျင့်  
စာရိတ္ထပိုင်းဆိုင်ရာကိုပြောတာ။ လူတွေက လူတစ်ယောက်ကို  
“လူတော်” လို့ပြောတာ သူ့ရဲ့ပညာအရည်အချင်းကို ရည်ညွှန်းပြီး  
ပြောတာ။ “လူကောင်း”လို့ ပြောတာကျတော့ အကျင့်စာရိတ္  
ပိုင်းကို ရည်ညွှန်းတာ၊ ပညာလည်းတော်တယ်၊ ကိုယ်ကျင့်တရား  
လည်း ကောင်းတယ်ပေါ့။

သို့သော လူတွေထဲမှာ ပညာတော်တယ်, ကိုယ်ကျင့်တရား မကောင်းဘူး၊ ကိုယ်ကျင့်တရားကောင်းတယ်, ပညာမတော်ဘူး ဆိုသူတွေလည်း ရှိနိုင်တယ်။ ကိုယ်ကျင့်တရားကောင်းတယ်, ပညာမတော်ဘူး ပညာတော်တယ်, ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင် တစ်ခြေများဖဲ့နေတယ်၊ မပြည့်စုံဘူး။

### အရည်အချင်း(၂)ချုပ်

အဲဒီတော့ တော်ခြင်း ကောင်းခြင်းဟာ လူတစ်ဦး တစ်ယောက်အတွက် အခြေခံအားဖြင့်ရှုရမယ့် အရည်အချင်း ဖြစ်တယ်။ ဒီ(၂)ခုအောက်လျှော့လို့ဖြစ်ဘူး။ သို့သော မဖြစ်မနေ တစ်ခုကိုသာ ရွေးရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာ ဖြစ်တယ်။ ကိုယ်ကျင့်တရားကောင်းဖိုက ပိုပြီးအဓိကကျေတယ်။ “သီလဇ္ဈ၊ သုတာ သေယျာ- ကိုယ်ကျင့်သီလက အကြား အမြင်ပညာထက် ပိုပြီးနီမွမ်းထိုက်တယ်”လို့ဆိုတယ်။

သို့သော ကိုယ်ကျင့်တရားကောင်းသော်လည်း အသိဉာဏ် နည်းပါးသူဟာ အများအကျိုးအတွက် လုပ်နိုင်စွမ်း မရှိဘူး။ ပညာအရည်အချင်းက တော်ပါရဲ့ ကိုယ်ကျင့်တရားက မကောင်းဘူး ဆိုရင်တော့ ဒီပုဂ္ဂိုလ်မိုးက အန္တရာယ်များတဲ့ပုဂ္ဂိုလ် ဖြစ်တတ်တယ်။ အဲဒီကြောင့် သီလနှင့်ပညာဆိုတဲ့ ဒီ အရည်အသွေး(၂)မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့သူ ဖြစ်တာပေါ့။

ဒီအရည်အသွေး(၂)ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့ မရဘူး။ သီလရှိမှ ပညာရှိနိုင်တယ်၊ ပညာရှိမှ သီလရှိနိုင်တယ်။

သီလပရိအတာ ပညာ- ပညာကို သီလနဲ့ ဆေးကြာရတယ်၊  
ပညာပရိအတာ သီလံ- သီလကို ပညာနဲ့ ဆေးကြာရတယ်။

အေး- သူတော်ကောင်းဆိုတာ ကိုယ်ကျင့်တရားလိုခေါ်တဲ့  
သီလလည်းကောင်းတယ်၊ ပညာလည်းတော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်  
မျိုးပဲ။ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်း ဆိုတာ  
ကတော့ ဘုရား၊ ရဟန္တသာဖြစ်တယ်။

အခြေခံအားဖြင့် သီလနဲ့ပညာနှစ်ယူကို သူတော်ကောင်းလို့  
ပြောရတယ်။ ဒီနေရာမှာ သီလဆိုတာ သုစရိတ်တရား(၁၀)ပါးကို  
ကျင့်သုံးခြင်းပဲ။ သုစရိတ်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့  
ပြောရမယ်။ ကံ, ကံ၏၏ အကျိုးကို သိမြင်တဲ့ ကမ္မထာကတာ  
သမ္မတဒ္ဓိ ငှုံးသမ္မတဒ္ဓိထက် အဆင့်မြင့်တဲ့ ဒိုယာစာ သမ္မတဒ္ဓိ  
ဆိုတဲ့ အသိဉာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့်  
အဆင့်ရောက်တယ်။ ဒါ အခြေခံ “စံ”အားဖြင့် ဒီလို့ သတ်မှတ်  
တာ။

### **နတ်ဓတ္ထဓာတ္ထ သူ့ဓတ္ထကောင်း**

သူတော်ကောင်းဆိုတဲ့ အဓိပ္ပာယ်ကို တာဝတီသာ နတ်  
ဓတ္ထ တစ်မျိုးဖွင့်ဆိုသတ်မှတ်ကြသေးတယ်။ နတ်ဓတ္ထ  
သတ်မှတ်တဲ့ အရည်အသွေးတွေဟာ မှတ်သားစရာကောင်း  
တယ်။

တာဝတီသာနတ်ဓတ္ထ သူတော်ကောင်းလို့ ဘယ်ပုဂ္ဂိုလ်  
မျိုးကိုခေါ်တာလဲ။ အရည်အသွေး(၇)ရပ်ကို သူတို့က ထုတ်ဖော်  
သတ်မှတ်ကြတယ်။ ဒီအရည်အသွေး(၇)ရပ်ကို ပြဋ္ဌာန်း ပြောဆို

တာလည်း နတ်တိုင့်ခေါင်းဆောင် သိကြားမင်းကိုယ်တိုင် လူဘဝ တုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တွေကို ရည်ညွှန်းတာပါ။

သိကြားမင်းကြီး လူဘဝထုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကိုကျင့်တဲ့ ပုဂ္ဂိုလ်ကို သူတော်ကောင်းလို တာဝတီသာနတ်တွေက သတ်မှတ်ကြတာ။ အဲဒါ ဘာတုန်းဆိုရင် ...

(၁) လူဘဝရောက်လာတဲ့အခါ လူတွေရဲ့ ပထမဆုံး ကျေးဇူးရှိတဲ့ပုဂ္ဂိုလ် ဘယ်သူတုန်းဆိုရင် အမေနှင့်အဖော်၊ မိဘ နှစ်ပါးဟာ ကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေ။ အဲဒါ ကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေကို ကျေးဇူးဆပ်တတ်လိုရှိရင် ဒါ သူတော်ကောင်းပဲ။ မာတာ ဖလွှာဘဇ္ဇာ-အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရောက်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို တာဝတီသာနတ်တွေက သတ်မှတ်တယ်။

(၂) ကုစေ ဇွေးပတော်- ဇွေးထဲမျိုးထဲမှာ အမေ ဘက်ကတော်တဲ့ အမျိုးတွေ၊ အဖော်ဘက်ကတော်တဲ့ အမျိုးတွေ ရှိတယ်။ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြိုးတဲ့ အကိုတွေ အမတွေ ဆိုတာရှိတယ်။ အဲဒါ ကိုယ့်အမျိုးထဲက ရှိသေးလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတာလည်း သူတော်ကောင်းပဲ။

အဲဒါမှာ အပြန်အားဖြင့် ပြောမယ်ဆိုရင် အမေ အဖော်မပြုစုဘူးဆိုရင် သူယုတ်မာ၊ ထောလသူတွေ၏ မှာ ဒီလိုပဲဟောတားတယ်။ သူတော်ကောင်းရဲ့ ဆန္ဒကျင်ဘက်က သူယုတ်မာ။ အမေ အဖေ ပြုစုမယ်ဆိုရင် သူတော်ကောင်း။ ဇွေးထဲမျိုးထဲက ကြိုးတဲ့ ပုဂ္ဂိုလ်ကိုရှိသေးလေးတဲ့အဲဒါပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းပဲတဲ့။

(၃) စကားပြောတဲ့အခါမှာ ယဉ်ယဉ်ကျွေးကျွေး သိမ်သိမ် မွေ့မွေ့ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းပဲ။ နှုံးညွှဲ သိမ်မွေ့တဲ့စကား ပြောရမယ်တဲ့။

**ကြမ်းတမ်းတဲ့စကားမျိုးကို ဖုန်သဝါတယ်။** ဖုန်သဝါတယ် ပြောလိုနိုရင် ပို့ဆောင်ရွက်တယ်။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုး မပြောရဘူးတဲ့။ ဘယ်လိုစကားမျိုး ပြောရတဲ့နဲ့ဆိုရင် ယာ သာ ဝါတယ်- ကိုယ်ပြောလိုက် တဲ့ စကားတစ်ခုဟာ အပြစ်က်င်းရမယ်။ ကျွေးမှုပါ-**ကြားလိုက်** ရတဲ့ ပုဂ္ဂိုလ်ရဲနားမှာ ချမ်းသာရမယ်၊ နားချမ်းသာတယ်ဆိုတာ တင်စားပြီးတော့ပြောတာ။ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။ ပေမီးယား- ဒီစကားကို လူတိုင်းကနှစ်မြို့ကြော်တယ်။ ဟအယားမာ- စိတ်ထဲနှလုံးထဲမှာရောက်သွားတယ်။ မဟုတ်ကျွေး- လူအများက ကြိုက်တယ်။ **ပါရီ-** တကယ်ယဉ်ကျွေးတဲ့ မြို့သူ မြို့သားတွေ သုံးတဲ့ စကားလုံးပြစ်တယ်။

ယဉ်ယဉ်ကျွေးကျွေး သိမ်သိမ်မွေ့မွေ့နဲ့ နားထောင်ရတဲ့သူ နားချမ်းသာလို့ စိတ်ထဲနှလုံးထဲမှာ စိမ့်ဝင်သွားတဲ့ စကားမျိုးတဲ့။ ဒါက ခွဲခွဲပျော်ပျော်ပြောတာမျိုး မဟုတ်ဘူး။ သူပြောတဲ့စကားက တန်ဖိုးရှိလိုက်တာ၊ တစ်ဖက်သား စိတ်ချမ်းသာစရာဖြစ်တယ်။ ကြားလိုက်ရတဲ့ စကားကလည်း တန်ဖိုးရှိတယ်၊ အနှစ်သာရ ရှိတယ်၊ ဒီစကားမျိုးကို ဆိုလိုတာ။

အဲဒီစကားမျိုးကို ပြောလိုနိုရင် ဖုန်သဝါတယ် ကင်းသည့် အတွက် သထွား-သိမ်မွေ့တယ်၊ သနီလာ - ပြောပြောပြောပြော ရှိတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း တာဝတီသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်တယ်။

(၄) အရပ်ထဲမှာနေလိုနိုင် အချို့ ပုဂ္ဂိုလ်တွေက တစ်ယောက်နှင့်တစ်ယောက်၊ တစ်အိမ်နှင့်တစ်အိမ်၊ မိသားစု တစ်ဦးနှင့်တစ်ဦး မတည့်အောင် အတင်းအဖျင်းပြောတတ်တဲ့ အလေ့အထရှိတယ်ဆိုတာ အားလုံးသိတယ်။ လူနှစ်ယောက် ဆုံးမြတ်ရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ်။ ပြောတယ်ဆိုတာ အကောင်းပြောတာထက် အဆိုးပြောတာက ပိုများတယ်။ ဒါ လူ့သဘာဝကိုပြောတာ။ အတင်းအဖျင်း ပြောတယ် ခေါ်တာပေါ့။

သူတို့နှစ်ယောက်က ကျွန်တဲ့သူတစ်ယောက်ရဲ့ အတင်း တွေ ပြောကြတယ်၊ တစ်ယောက်က သွားစရာရှိလို ထသွားပြီ ဆုံးရင် ကျွန်ရစ်တဲ့သူတစ်ယောက်က ဘာလုပ်တုန်းဆုံးရင် မေးငါး လိုက်တယ် “သူလည်း တူတူပါပဲ”တဲ့၊ အဲဒီတော့ လူတွေရဲ့အကျင့် ဟာ အတင်းအဖျင်းပြောတာမျိုး၊ ကုန်းတိုက်တာမျိုး၊ တစ်ယောက် နဲ့တစ်ယောက်မတည့်အောင် လုပ်ချင်တဲ့ စိတ်ဓာတ်မျိုးတွေ ရှိကြတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးကင်းတယ်ဆုံးမှ သူတော်ကောင်း။

အေး အဆင်မပြေလို တစ်ယောက်နဲ့တစ်ယောက် အထင် အမြင်တွေလွှဲပြီး မတည်ဘူးဆုံးရင် ဘီဗျာနဲ့ သွားတာ-စိတ်ဝမ်း ကွဲနေတဲ့ သူတွေကို စွဲပေါ်ပေးတယ်၊ ညီညွတ်အောင် လုပ်ပေးတယ်။ သဟိတာနဲ့ အနှုန်ခါတာ- ခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေ ပိုပြီး ခင်မင်ရင်းနှီးအောင် လုပ်ပေးတယ်။ သမဂ္ဂကရရနီ ရီး ဘာသိတာ-ညီညွတ်စေတဲ့စကားလုံးနဲ့ တစ်ဦးနှင့်တစ်ဦး ညီညွတ် အောင်သာ ပြောပေးတယ် ကွဲမယ့်ပြီမယ့်စကားမျိုး၊ တစ်ယောက် နဲ့တစ်ယောက် အထင်လွှဲမယ့်စကားမျိုး ဘယ်တော့မှမပြောဘူး။

သိကြားမင်းကြီးကိုယ်တိုင် လူ့ဘဝ လူ့လောကမှာနေတုန်း  
က ဒီကျင့်ဝတ်တရားတွေကို တလေးတစား လိုက်နာကျင့်သုံးခဲ့  
တယ်။ အရပ်ထဲမှာ ဆိုလိုရှိရင် အတင်းအဖျင်းပြောပြီး  
တစ်ယောက်နှင့်တစ်ယောက် မတည့်အောင်လုပ်တဲ့ ပုဂ္ဂိုလ်မျိုး  
ရှိရင် ညီညွတ်ရေးပျက်ပြားတာပေါ့။ အဖွဲ့အစည်းတစ်ခုမှာလည်း  
ဒီလိုပုဂ္ဂိုလ်ပါရင် ညီညွတ်ရေး ပျက်ပြားတာပေါ့။ ညီညွတ်မှု  
ပျက်စီးသွားတာဟာ မေတ္တာပျက်စီးသွားတာပဲ။

ရင်ထဲနှင့်လုံးထဲက မေတ္တာတွေ ခန်းခြားက်သွားတယ်၊  
မေတ္တာခန်းခြားက်သွားတော့ တစ်ယောက်နှင့်တစ်ယောက်  
အကောင်းမမြင်တော့ဘူးလေ။ အဲဒါမျိုးမဖြစ်ရအောင် ညီညွတ်  
တဲ့စိတ်ဓာတ်ကို ဖြစ်ပေါ်စေရမယ်၊ ညီညွတ်အောင်လုပ်သူဟာ  
သူတော်ကောင်းပဲတဲ့။

(၅) မွှေ့နိုယ် တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဟာ သူတော်  
ကောင်း၊ မွှေ့နိုယ် ဆိုတာ ကိုယ်ရှုထားတဲ့ အခွင့်အရေးတစ်ခုကို  
သူမှားကို မရစေချင်တာ၊ သာမန်အားဖြင့်ပြောနေကြတာ မွှေ့နိုယ်  
ဆိုတာ နှုမြောတယ်လိုပဲ ပြောကြတာ။ နှုမြောတယ်ဆိုတဲ့  
အမိပ္ပါယ်က ကိုယ့်ပစ္စည်းကို မလျှောက်လို နှုမြောတယ်ဆိုတဲ့  
အမိပ္ပါယ်မျိုး ထင်ရတာ။

မွှေ့နိုယ် ဆိုတာ ကိုယ်ရှုထားတဲ့ အခွင့်အရေးကို သူမှားကို  
မရစေချင်တာ၊ ကိုယ်အောင်မြင်ကြီးပွားသလို သူမှားကိုမကြီးပွား  
စေချင်တာ၊ ဒါမျိုးကို မွှေ့နိုယ် လိုခေါ်တယ်။ ဥပမာ- လူ  
တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းတဲ့အခါမှာ အမှန်ကို  
အမှန်အတိုင်း မချီးမွမ်းချင်ဘူး၊ ထိန်ချုန်ထားချင်တယ်။ ဒါလည်း  
မွှေ့နိုယ် ပဲ။

**မွှေ့ရိယ (၅)မြို့ရှိတယ။ အာဝါသမွှေ့ရိယ-** အဆောက်  
အအုံ နေရာထိုင်ခင်းနှင့်ပတ်သက်ပြီးဝန်တိတာ။ ကုလာမွှေ့ရိယ-  
အပေါင်းအသင်းနှင့်ပတ်သက်ပြီး ဝန်တိတာ။ လာသာမွှေ့ရိယ-  
ကိုယ်ရတဲ့လာတ်လာဘနှင့်ပတ်သက်ပြီးဝန်တိတာ။ ဝျှေးမွှေ့ရိယ-  
ဂုဏ်ကျေးဇူးတို့ ချိုးမွမ်းခံရတဲ့ စကားတို့နှင့်ပတ်သက်ပြီး ဝန်တို့  
တာ။ **ဓမ္မမွှေ့ရိယ-** တရားဓမ္မနှင့် ပတ်သက်ပြီး ဝန်တိတာ။ ထို့  
ဝန်တို့မှ မွှေ့ရိယတရား (၅)မြို့ရှိတယ။ အဲဒီအထဲက ဓမ္မမွှေ့ရိယ  
ဟာ အဆိုးဆုံးပဲတဲ့။ ကိုယ်သိတဲ့ တရားဓမ္မနှင့်ပတ်သက်လို့  
ဝန်တို့ပြီး သူများကိုမပြောဘူး၊ ကိုယ်သိတဲ့တရား သူများသိသူး  
ရင် ကိုယ်နဲ့တန်းတူဖြစ်သွားမှာဆိုပြီး ဝန်တိတာ။ ကြံးကြံးဖန်ဖန်  
ဝန်တိတာနေ၏။ အဲဒါမြို့ကို ဓမ္မမွှေ့ရိယ လို့ခေါ်တယ။

အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို မကြီးပွားစေ  
ခဲင်တာ မွှေ့ရိယပဲ။ အဲဒီ ဓမ္မရိယ တရားဟာ ဘာနဲ့ယူဉ်တဲ့  
လာလဲဆိုတော့ ဒေါသနှင့် ယုဉ်တဲ့လာတာ။ လောဘ နှင့်မတဲ့ဘူး။  
နှုမြောတယ်ဆိုလို့ လောသနှင့်တဲ့တယ်လို့ ထင်ကြတယ်။ မဟုတ်  
ဘူး၊ မွှေ့ရိယ က ဒေါသနှင့်တဲ့တာ။

**မွှေ့ရိယ** ရဲ့သဘောတရားကို စဉ်းစားကြည့်။ အားလုံး  
တွေ့ဖြေပါလိမ့်မယ။ ကြောင်ကလေးတွေ၊ ခွေးကလေးတွေမှာ  
ထင်ရှားတယ်။ ကြောင်ကလေးတွေ သူတို့ပါးစပ်တဲ့မှာ ကြော်  
ကလေးတစ်ကောင်ရလာလို့ရှိရင် မာန်ဖို့နေတာကို တွေ့ရလိမ့်  
မယ။ ဘာအတွက် မာန်ဖို့တာတုန်းဆိုရင် သူရှုထားတဲ့အစာကို  
လာပြီးမထိန့်ဆိုတဲ့အဓိပ္ပာယ်ပဲ။ ဘေးကအကောင်တွေကို ရန်လုပ်  
တယ်။

တိရစ္ဆာန်ရုံရောက်ဖူးလို့ ကျားတွေ၊ ခြေသံတွေ အစာ  
ကျေးတဲ့အခါန်ကို တွေ့ဖူးကြပါလိမ့်မယ်။ အစာရော ၀၀  
လင်လင်ကြီး သူတို့စားကြရတာမဟုတ်ဘူး။ ညနေအစာကျေးတဲ့  
အခါန်သွားကြည့်။ အစာကျေးမယ့်သူ လာခါနီးဆိုရင် ကျားတွေ၊  
ခြေသံတွေဟာ ယောက်ယောက်ခတ်နေတာ။ ဒေး၊ အစာကျေးတဲ့  
သူက အသားတစ်ပေါင်လောက် အထဲကို ပစ်ထည့်လိုက်တာနဲ့  
တစ်ပြိုင်နှင် ကျားတွေ၊ ခြေသံတွေ ဘာလုပ်တုန်းဆို အဲဒီ  
အသားကိုကိုက်ပြီးတော့ ရန်လိုက်လုပ်နေတာပဲ။ မာန်ဖိပြီးတော့  
နေတယ်။ ဒါ ဘာတုန်းဆိုရင် မဗ္ဗာရိယ သဘောဖြစ်တယ်။

သူရှုထားတဲ့အစာကို သိမ်းပိုက်ထားပြီးရင် အဲဒီအစာကို  
မထိနဲ့လို့ပြောတာ။ ဒေါသနဲ့မာန်ဖိတာ။ မဗ္ဗာရိယ ဖြစ်လာရင်  
ဒေါသဖြစ်လာတာပဲ။ စမ်းကြည့်ပေါ့၊ ခွေးကလေးနှစ်ကောင်  
တစ်ကောင်နဲ့တစ်ကောင် ကစားနေတဲ့ကြားထဲမှာ အမဲသားတုံး  
တစ်တုံးသာ ပစ်ချကြည့်လိုက်၊ ကိုက်မှာသေချာတယ်နော်။ အစာ  
အတွက် ရတဲ့အကောင်ကလည်း လာမထိနဲ့၊ ဟိုဘက်က  
အကောင်ကလည်းလူမယ်။

အဲဒီတော့ မဗ္ဗာရိယ သဘောတရားက ကိုယ်ရှုထားတဲ့  
အခွင့်အရေးတစ်ခုကို သူများနဲ့ ရှုယ်ယာမလုပ်နိုင်ဘူး။ အဲဒီ  
မဗ္ဗာရိယ တရားသည် လူ့ society အသင်းအဖွဲ့ တစ်ခုမှာ  
အန္တရာယ်ပြုပြီး စည်းလုံးရေးကို ပျက်ပြားစေတဲ့တရား ဖြစ်သော  
ကြောင့် အဲဒီ မဗ္ဗာရိယတရားကို ဖယ်ရှားရမယ်တဲ့။

အဲဒီ မဗ္ဗာရိယ တရား ဖယ်ရှားနိုင်လို့ရှိရင် ဘာတရား  
ထွန်းကားတုန်းဆိုတော့ စာဂ-စွန်းကြီးမှာ စွန်းလွှတ်မှုတဲ့။ ကိုယ်  
ရလာတဲ့ အခွင့်အရေးတစ်ခုကို အားလုံးနဲ့ ရှုယ်ယာလုပ်ပြီးတော့

မျှမျှတဲ့ လူ့လောကမှာ အသုံးပြုတတ်တယ်။ ‘စာ’ သည် မွန်မြတ်တဲ့တရားတစ်ခု။ ဒါကြောင့်မို့လို့ တာဝတီသာနတ်တွေက မွှေ့နိယ ဆိုတဲ့ စိတ်အညွစ်အကြေးကို ဖယ်ရှားပစ်နိုင်ပြီး မွှေ့နိယ ကင်းတဲ့ပုဂ္ဂိုလ်ဆိုရင် သူတော်ကောင်းလို့ သတ်မှတ်ကြတယ်။

(၆) လောကလူတွေက စကားပြောလို့ရှင် အမှန်တရားကို တိတိကျကျပြောဖို့ရာ ဝန်လေးနေသလိုဖြစ်တယ်။ ဒါကြောင့်မို့ပြောကြတယ်လေ “မူသားမပါ လက်ဗျာရွှာ” တဲ့။ ချောအောင် အပိုလေး အဆောင်လေး မဟုတ်တာလေးတွေ ဖြည့်စွက်ပြီး ပြောတတ်ကြတယ်။ အဲဒီလို မမှန်မကန်တာလေး လုံဝမထည့်ဘဲ တကယ့်အမှန်ကိုသာလျှင်၊ အဖြစ်မှန်ကိုသာလျှင် မှန်တဲ့အတိုင်း ပြောလို့ရှင် သွား လို့ခေါ်တယ်။

အဲဒီ မှန်တဲ့ သွား စကားဟာ အလွန်တန်ဖိုးရှိပြီး အလွန် တန်ဖိုးကြီးတယ်။ ထိုသွား လို့ခေါ်တဲ့ မှန်တဲ့စကားကို အသုံးချ ပြီးတော့ ကိုယ်လိုချင်တာတစ်ခုပြောမယ် ဆိုလို့ရှိရင် ဒီသွားရဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့ဆိုတယ်။ အဲဒီလို မှန်မှန်ကန်ကန် မှန်တဲ့စကားကိုသာ ပြောရတဲ့ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းပဲ တဲ့။

(၇) အမျက်ဒေါသကို ထိန်းသိမ်းဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်က သူတော်ကောင်းပဲ။ လောကမှာ စိတ်ဆိုးလို့ ပြသာနာတက်တာ အများပြုးပဲလေး။ မိသားစုထဲမှာ အိမ်ထောင်စုပြုကွဲသွားတာတို့ သားသမီး မိဘ မိသားစုအချင်းချင်း ပြုကွဲသွားတာတို့ တော်တော် များများဟာ ဒေါသကြောင့်ဖြစ်တာ။

ဒေါသက လောကကိုခုက္ခပေးနေတယ်။ ဒါ သေချာတယ်။  
ကံကြီးတွေထိုက်အောင် လုပ်တာကြည့်လေ။ ဒေါသကြောင့်  
ဖြစ်တာပဲ။ မာတုယာတကာ - အမိ သတ်တဲ့ကဲ့ ဂိတုယာတကာ -  
အဖ သတ်တဲ့ကဲ့ အရဟန္တယာတကာ - ရဟန္တာ သတ်တဲ့ကဲ့  
လောပါတ္ထပါဒက - ဘုရား သွေးစိမ်းတည်အောင်လုပ်တဲ့ကဲ့  
ဒါတွေက ဒေါသအခြေခံပြီးတော့ဖြစ်တာ။

အဲဒီဒေါသကို မထိန်းနိုင်ဘူး၊ မဖယ်ရှားနိုင်ဘူးဆိုလိုရှိရင်  
လောကကြီးမှာ ပြဿနာတွေ အများကြီးတက်တယ်။ ဒါကြောင့်  
ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ လူတော်လူကောင်း  
တစ်ယောက်ပဲ။

### ဒေါသကို ထိန်းချုပ်နိုင်ဘူး

“ရဟန်အတိုင်္တွေ သစ်ပင်မရတ်ရ” ဆိုတဲ့ ပညတ်ချက်နှင့်  
ပတ်သက်ပြီးတော့ ရှားစိုးနတ်တစ်ညီးရဲ့ ဒေါသထိန်းနိုင်ပုံကို  
မြတ်စွာဘုရားက ဟောထားတာရှိတယ်။ “အေး၊ မြှင့်ရထား  
မောင်တဲ့ ပုဂ္ဂိုလ်ဟာ မြင်းခဲ့ကော်ကို နိုင်အောင်ထိန်းနိုင်ပေမယ့်  
တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူးတဲ့။ ကိုယ့်ဒေါသကို ထိန်းနိုင်  
တဲ့ပုဂ္ဂိုလ်မှ တကယ့် ရထားထိန်းလို့ခေါ်နိုင်တယ်”လို့ မြတ်စွာ  
ဘုရားက ဟောထားတာရှိတယ်။

ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖွံ့ဖြိုးရန်အတွက်  
ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ကိုလဲတယ်။ လှဲတဲ့အခါမှာ အဲဒီ  
သစ်ပင်ရဲ့ ဘုံးပိမာန်မှာရှိနေတဲ့ ရှားစိုးနတ်က “အရှင်ဘုရား၊  
ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့

အဆောက်အအုံကိုမဖျက်ဆီးပါနဲ့”လိုပြောတယ်၊ ဟို ကိုယ်တော်က နားမထောင်ဘူး။

အဲဒီတော့ ရှကွာစိုးက ဘာလုပ်တန်းဆိုလိုရှိရင် ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှုံးကထားလိုက်ရင် ဒီကိုယ်တော် ခုတ်မှာမဟုတ်ဘူးဆိုပြီး ခုတ်မည့်နေရာကို သူ့သားလေးကိုထားလိုက်တယ်။ ဟိုကိုယ်တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲ ရှကွာစိုးသားလေးရဲ့လက်မောင်းကို ခုတ်မိသွားလို့ အရင်းကနေပြတ်သွားတယ်။

ကဲ့စဉ်းစားကြည်။ ကိုယ်ကိုယ်တိုင်ကြံ့ရင် မခုတ်ပါနဲ့လည်းပြောတယ်၊ ကလေးငယ်မြင်ရဲ့သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ဘယ်လောက်စိတ်ဆီးမလဲ။ သို့သော် အဲဒီနတ်က သူ့ရဲ့တန်းဆီးပါဝါနဲ့ အဲဒီရဟန်းကို နေရာမှာပဲ သတ်လိုက်တော့မလို့ စိတ်ဖြစ်လိုက်တဲ့အချိန်မှာ ဒေါသကို ပြန်ပြီးထိန်းလိုက်တယ်။ဘယ်လို့ထိန်းလိုက်လဲဆိုတော့ “မော်- ဒီကိုယ်တော်မှာ ဆရာသမားရှိတယ်၊ ဘုရားရှိတယ်။ ငါသတ်လိုက်လိုရှိရင် ငါမှာ အကုသိုလ်တွေဖြစ်မယ်။ သူ့ရဲ့ ဆရာသမားထံသွားပြီးတိုင်မယ်” ဆိုပြီးမြတ်စွာဘုရားထံသွားပြီးလျောက်တယ်။

လျောက်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက ခုနကစကားကို ဟောတယ်။ “အေး၊ ကိုယ်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ သူဟာတကယ့် ရထားထိန်းအစစ်ပဲ” တဲ့။ အရှိန်နဲ့တွေက်လာတဲ့ ဒေါသကို သူထိန်းလိုက်တယ်ဆိုတာ လွှာယ်တဲ့ကိစ္စမဟုတ်ဘူး ဆိုပြီးမြတ်စွာဘုရားက ချီးမွမ်းတယ်။ “ဒီရဟန်းက သီလရှိတဲ့ ရဟန်းတဲ့မင်းသွားသတ်မိလိုရှိရင် မင်း အကုသိုလ်တွေဖြစ်ပြီး ငရဲကျရ

လိမ့်မယ်။ ကိုယ့်အောင် ကိုယ်ထိန်းတာ သိပ်ကောင်းတာပဲ” လို့  
မြတ်စွာဘုရားက တရားဟောပြီး ဖေတဝန်ကျော်းထဲမှာ  
မကြာခင်ကပဲ ပိုင်ရှင်နတ်ကစုတေသွားလို့ ပိုင်ဆိုင်သူမရှိသေးတဲ့  
ဘုပါမာန်တစ်ခုကို ညွှန်ပြီးတော့ အဲဒီမှာ သူ့ကိုနေရာချေထားပေး  
တယ်။ အောင်ကို ထိန်းတဲ့သူဟာ သူတော်ကောင်းပဲတဲ့။

တရားကျင့်တယ်ဆိုတာ ဒီလို လက်တွေ့ကျင့်တာကို  
ပြောတာနော်။ ဒါ တာဝတီသာနတ်တွေက သူတော်ကောင်းလို့  
သတ်မှတ်တဲ့ ‘စံ’ တွေကို ထုတ်ပြောတာ။

### ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ

အေး၊ ကောင်းပြီ။ ဒီလို သူတော်ကောင်းတွေမှာရှိတဲ့  
“သူတော်ကောင်းတွေရဲ့စိတ်နေသဘောထား”ဆိုတာ ကိုယ်ကျင့်  
တရားကို တန်ဖိုးထားခြင်းဖြစ်တယ်။ ကိုယ်ကျင့်တရားကို မစွမ်း  
လွှတ်သူး၊ ဘာအကြောင်းနဲ့ မစွမ်းလွှတ်သူး။ အသက်ကို စွန်ချင်  
စွန်ရပါစေ၊ ကိုယ်ကျင့်တရားကို မပျက်ပြားစေတာ သူတော်  
ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

စာပေမှာဆိုတာက ...

ပါထံ စဇ္ဈာ သဇ္ဈာ နာပါ ဓမ္မာ တဲ့။

သဇ္ဈာ - သူတော်ကောင်းတွေဟာ၊ ပါထံ - ကိုယ့်အသက်  
ကို စဇ္ဈာ-စွန်ကြတယ်၊ ဓမ္မာ-ဓမ္မကိုတော့၊ န စဇ္ဈာ-မစွမ်းကြဘူး။

ဒါ သူတော်ကောင်းတဲ့ရဲ့ စိတ်နေသဘောထား။ ကိုယ်ကျင့်  
တရားကို ဘာနဲ့မလဲဘူး။ ကိုယ်ကျင့်မယ့်တရားကို လွယ်လွယ်  
ကူကူနဲ့ မစွမ်းလွှတ်ဘူး။ ဒါဖြင့် ဒါ လွယ်တဲ့ကိစ္စလားဆိုတော့  
မလွယ်ဘူး။

အများလူတွေက လွယ်လွယ်ကူကူနဲ့ ကိုယ်ကျင့်တရားကို စွန့်ကြတယ်။ ဆိုပါတော့၊ ဥပုသံစောင့်ဖို့ သီလဆောက်တည် ထားတာ ထမင်းဆာတယ် မနေနိုင်တော့ဘူး၊ ဥပုသံချုပြုးတော့ ဓားတယ်။ အစာနဲ့ဥပုသံ လဲလိုက်တာလေ။ နေမကောင်းဘူး၊ ဒါကိုအကြောင်းပြုး၊ ကိုယ်ကျင့်တရားကို စွန့်လွှတ်လိုက်တယ်။ ဒါဟာ ကိုယ်ကျင့်တရားနဲ့ လဲတာပဲ။

တန်ဖိုးရှုတဲ့အရာနဲ့ တန်ဖိုးမရှုတဲ့အရာ လဲလေ့ရှိတယ်။ ဒါ သာမန်ပုဂ္ဂိုလ်တွေက အဲဒီလိုလဲလိုက်တာ။ နှစ်ခုရွှေစရာ ပေါ်လာ ပြီ ဆိုလိုရှိရင် ကိုယ်ကျင့်တရားကို စွန့်လွှတ်လိုက်ပြီး ကျွန်တာကို ရွှေးလိုက်ကြတယ်။ “နောင်ခါလာ နောင်ခါဈေး” ဆိုပြီး စွန့်ကြတယ်။

“အတွေ့ဟောတူ—ကိုယ်အတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်ကြတယ်၊ ပရာဟောတူ—သူများအတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်ကြတယ်၊ အော်ထာ ကိုဗြိုက် ဟောတူ— လာဘ်လာဘအနည်းငယ်အတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်ကြတယ်။ ဒါ အများစုက တန်ဖိုးထားပုံချင်း မတူတဲ့အချက်ပဲ။

သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ်ကျင့်တရားကို အသက်ထက်တန်ဖိုးထားတယ်။ ဘယ်လိုကိစွဲမှ ကိုယ်ကျင့်တရားကို စွန့်လွှတ်မှာ မဟုတ်ဘူးတဲ့။ အသက်သာ အသေခံမယ်။

အရင်တုန်းက မြန်မာပြည်မှာ စာရေးဆရာကြီး တစ်ယောက်က ရေးဖူးတယ်။ ‘သောတာပန်ဟာ ကျားနဲ့ရင်ဆိုင် တွေ့လာရင် သူမှာလည်း လက်နက်ပါလာရင် သူ၊ အသက်ကို

ကာကွယ်တဲ့အနေနဲ့ ကျေားကိုသတ်မှုပဲ” လို့ ရေးထားတယ်။ ဒါ သောတာပန်ရဲ့သဘောထားမဟုတ်ဘူး၊ သူ့သဘောထား။

သောတာပန်ပုဂ္ဂိုလ်ကတော့ အဲဒီလိုသဘောထားမရှိဘူး၊ ကိုယ့်အသက်အတွက်နဲ့ သူများအသက်ကိုသတ်တာမျိုး၊ ဘယ်တော့မှုမလုပ်ဘူး။ သေခြင်းသေရင်ကိုယ်ပဲအသေခံမယ်၊ သူများအသက်ကို မသတ်ဘူး။ သာမန်ပုဂ္ဂိုလ်ကျတော့ သောတာပန်လို့ သဘောထား မရှိဘူး။

**၁၁၈ ဓန် အားဝရသု ဟေတု -** ခြေလက်အရှိ ကိုယ့်ခြေကိုယ့်လက် တစ်စုံတစ်ခုထို့ကိုမှာဖိုးရင်၊ ဥပမာ ခြေဖြတ်ခံရမယ်၊ လက်ဖြတ်ခံရမယ်၊ အရှိ ခြေလက် ပျက်စီးသွားမှာကို ကာကွယ့်ဖို့ အတွက် ပစ္စည်းသစ္စာကိုစွန်ရတယ်၊ ပစ္စည်းသစ္စာနဲ့ အကာအကွယ်လုပ်ကြတယ်။ တစ်ခုခုတော့ စွန်ရမယ်။ ဆိုပါစို့ ခြေလက်တွေ မျက်စိတွေ အပျက်မခိုင်ဘူး၊ ပိုက်ဆံပဲ ပေးလိုက်မယ်။ ကိုယ်အရှိ အတွက်နဲ့ ပစ္စည်းသစ္စာကိုစွန်တယ်။

**အင် ၁၁၉ ဒီရိတ် ရရှုမှာနော -** တစ်ဖန် အသက်နဲ့ ကိုယ်အရှိ၊ ဒီနှစ်ခုဆိုရင် အသက်ရှင်ရင်တော်ပြီ၊ ကိုယ်အရှိကို စွန်တယ်၊ အသက်မသေရင်ပြီးရောဆိုပြီး ခြေထောက်လည်းဖြတ်ရတယ်၊ လက်လည်း ဖြတ်ရတယ်၊ ခြေထောက်ဖြတ်လို့ အသက်ရှင်မယ်ဆို ဖြတ်ရတယ်၊ လက်ဖြတ်လို့ ဖြတ်ရတယ်၊ လက်ဖြတ်လို့ အသက်ရှင်မယ်ဆို ဖြတ်ရတယ်။ ဘာကြောင့်လဲဆိုလိုရှိရင် အသက်ကို တန်ဖိုးထားလို့ ကိုယ့်ခြေလက် ချို့ယွင်းသွားပါစေ၊ အသက်မသေရင်ပြီးရောဆိုပြီး လူ့လောကမှာ ဒီလိုလုပ်လေ့ရှိကြတယ်။

တရားနှင့် ပတ်သက်လာတဲ့အခါကျတော့ ...

အောင် စုံ မိမိတွေ့ပါ သူ့၊ စအေ နရော ဓမ္မ'မန္တသုရဇ္ဇာ။  
ပစ္စည်းဥစ္စာလည်းကုန်ပါခေါ်၊ ကိုယ်အဂါတွေ့လည်း ပျက်စီးချင်  
ပျက်စီးပါခေါ်၊ အသက်ပါ သေချင်သေပါစေတဲ့။ တရားကိုတော့  
အပျက်မခံဘူး။ သူတော်ကောင်းရဲ့ စိတ်ခာတ်ဟာ အဲဒါပဲ။  
ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူး။

အတ်တော်ကြီးဆယ်ဘွဲ့ထဲက “ဘူရီအတ္ထာ” ဆိုတဲ့ နဂါး  
မင်းကြီးအတ်လမ်းကို ဖတ်ဖူးတဲ့သူတွေ့ကတွေ့လိမ့်မယ်။ ဥပုသ်  
သီလဆောက်တည်တဲ့အခါမှာ အမိဋ္ဌာန်ထားတယ်။ လူပြည်  
လူ့လောကလာပြီး တောင်ပိုပေါ်မှာခွဲပြီးတော့ သီလ ဆောက်  
တည်တယ်။ သူများအသက်သတ်တာ မလုပ်ဘူး၊ သူများဥစ္စာ  
နှီးတာ မလုပ်ဘူး ဆိုတာမျိုးပေါ့။ အမိဋ္ဌာန်လိုက်တယ်၊ ဘယ်နည်း  
နဲ့မှ သူများအသက်ကို မသတ်ဘူး။ “ငါအသက်ကို လာသတ်ချင်  
သတ်ပါခေါ်၊ ငါကိုယ်ကျင့်တရားတော့ မပျက်စေရဘူး” ဒီလိုမျိုး  
အမိဋ္ဌာန်ပြီးတော့မှ အသက်စွန့်ပြီး ဥပုသ်စောင့်တာ။ ဒါ  
သီလပရမတ္ထပါရမိ ခေါ်တယ်။

အလမှာယ်သမားနဲ့ တွေ့တဲ့အခါ ဘုရားအလောင်း  
ဘူရီအတ္ထာ နဂါးမင်းကို အလိမှာယ်ပြဖို့အတွက် မစွဲနိုရတ် ဆေးဖြန်း  
ပြီးတော့ အားပျော်အောင် ရိုက်နှက်ဖမ်းဆီးခေါ် သွားတယ်။  
အဲဒီအချင်မှာ သီလစောင့်ထားသည့်အတွက်ကြောင့် မျက်စီကို  
စုံမြှုတ်ထားတယ်။ စိတ်ဆိုးပြီးကြည့်လိုက်ရင် နဂါးတွေ့ရဲ့ တန်ခိုး  
ကြောင့် တစ်ဖက်သားက ဖွဲ့ပြာကျသွားမယ်။ အဲဒီလို ကိုယ့်  
အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ  
သူတော်ကောင်းတွေ့ရဲ့ စိတ်နေသဘောထားပဲ။

ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘာထားနဲ့ ကျွန်တဲ့သူတွေရဲ့ စိတ်နေသဘာထားက အများကြီးကွာတယ်။ များသောအားဖြင့် လူတွေက ငါးထိမခံဘူး၊ ငါ့ပိုက်ဆံထိ မခံဘူး၊ ငါးသားသမီးထိမခံဘူး ဆိုတဲ့သူက များတယ်လေ။ အဲ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုတဲ့သူက အင်မတန်ရှားတယ်။ တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင် ကိုယ်ကျင့်တရားကို လွှယ်လွှယ်ကူကူစွန်လွှတ်ကြတယ်။ သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက်မြတ်နိုးတယ်၊ ထိန်းသိမ်းစောင့်ရောက်တယ်။ ဒါ သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်။ သူတော်ကောင်းတွေရဲ့အတွေးနဲ့ ကျွန်တဲ့သူတွေရဲ့ အတွေးဟာ အများကြီးကွာတယ်။

### အကောင်းမြင်ခါ။

အဲဒီတော့ ကိုယ့်ဘဝကိုယ် မကောင်းတဲ့စိတ်ဓာတ် မပေါ်ရလေအောင်၊ မကောင်းတဲ့အလုပ် မလုပ်မိရလေအောင် ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကနေ ရှုမြင်တတ်တဲ့အရာ (optimism)တစ်ခု၊ အရာရာမှာ အကောင်းဘက်ကနေ ကြည့်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒေါသကိုထိန်းနိုင်တာမှန်တယ်။ ကောင်းတဲ့ဘက်က လုညွှန်တွေးတာကိုး။

အဲဒါန္တပတ်သက်လို့ ပုံဝဏ္ဏလေးတစ်ခုရှုံးတယ်။ မီးရထားမောင်းသမား (engine driver) တစ်ယောက်ရဲ့ ၈၀၂၉လမ်းလေးတစ်ခု၊ သူက ဘယ်တော့ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကောင်းဘက်ကပဲတွေးတယ်၊ ပြောတယ်။ တစ်ခုခုဖြစ်သွားပြီဆိုရင် အကောင်း

ဘက်ကပဲ ပြောတော့တာပဲ၊ အဆိုးဘက်က ဘယ်တော့မှမပြောဘူး။ သူက အဲဒီလို အကောင်းဘက်က ပြောလေ့ပြောထရှိလို နာမည်ကြီးနေတယ်။ တစ်နေ့ကျတော့ မီးရထားတိုက်လို သူ၊ ခြေထောက်မှာဒဏ်ရာအကြီးအကျယ်ရတယ်။ ဆေးရုံတော်တော့ ခြေထောက်တစ်ဖက်ဖြတ်ရမယ့် အနေအထားရောက်တယ်။

သူငယ်ချင်းတွေက တွေးကြတယ်။ “ဒီလူကတော့ ဘယ်တော့မဆို အကောင်းဘက်ကချဉ်းပဲ ပြောလေ့ရှိတယ်” ဥပမာဆိုပါစို့၊ ပိုက်ဆံပျောက်သွားရင်တောင် “ငါ သိမ်းရ သက်သာတာပါ။” ဆိုတဲ့ လူစားမျိုး။ ဘယ်လို မကောင်းတာ ဖြစ်ဖြစ် အကောင်းဘက်ကတွေးပြီးနေတတ်တဲ့ လူတစ်ယောက်။ ဒါပေမယ့် ဒီတစ်ခါ အကောင်းဘက်က တွေးနိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဘာဖြစ်လိုတုန်းဆိုရင် ဆေးရုံမှာ သူ့ခြေထောက်တစ်ဖက် ဖြတ်ရတော့မယ်။ ဒီတစ်ခါ သူဘယ်လိုများအကောင်းမြင်ဦးမလဲ။

သူငယ်ချင်းတွေကမေးတယ်။ “ဒီတစ်ခါ မင်းခြေထောက်တစ်ဖက် ဖြတ်ရတော့မယ်၊ မင်းဘယ်လိုများ အကောင်းပြောဦးမလဲ” လိုဆိုတော့ သူက “သူငယ်ချင်းတို့ရော အရင်က ငါ ဖိန်ပန္ဒ်ဖက်ဝယ်ရတယ်၊ ဒီတစ်ခါ ငါ ဖိန်ပတ်ဖက်ပဲ ဝယ်ရတော့မယ်၊ တစ်ဖက်ဖို့ငါသက်သာသွားပြီ” တဲ့။

အဲဒါလိုပဲ တချိုကိစ္စတွေမှာ သူတော်ကောင်းတွေက တရားကိစ္စကိုပဲတွေးပြီး မကောင်းတဲ့စိတ်ဓာတ်ကို ကိုယ့်သွားနိုင်မှာ ဖယ်ရှားပစ်လေ့ရှိကြတယ်။

### မတ္ထရာဇ်ရှာစတော်

မတ္ထရာဇ်ရာတော်ဆိုတာ မင်းတုန်းမင်းကြီးလက်ထက်က ရှိခဲ့တယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ ရှိတယ်။ သည်းခံတဲ့နေရာ၊ အကောင်းမြင်တဲ့နေရာမှာ နာမည် ကြီးလို့ အဲဒီဆရာတော်ကြီးကို စမ်းကြတယ်။ တစ်နေ့ကျတော့ ဆွမ်းကို ပျော့နေအောင်ချက်ကပ်တယ်။ ဆရာတော်ကြီးက ဘာပြောတုန်းဆိုရင် “အေး ဒီနေ့ဆွမ်းက ပျော့နေတယ် ဝါးရ သက်သာတာပေါ့ကွယ်” တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင် ဘာပြောမလဲဆိုပြီး ဆွမ်းကို မာမာချက်ကပ်ပြန်တယ်။ “အေး ဒီနေ့ဆွမ်းက မာမာတောင့်တောင့်လေး စားရတာပေါ့” လို့ပြော တယ်။ ဒါနဲ့ တစ်ရက်ကျတော့ ဆားလေးလေးငံးချက်ပြီးပေး တော့ “ဒီနေ့ ဆားငံးလေးနဲ့ဆိုတော့ အစာပို့ကြတာပေါ့” လို့ ပြောတယ်။ ဆားငံးရမလားဆိုပြီး စိတ်မဆိုးဘဲ ဆားငံးသည့် အတွက်ကြောင့် အစာပို့ကြတာပေါ့တဲ့။ နောက်တစ်ရက်ကျ တော့ ဆားမပါဘဲ ချက်ကျွေးတော့ “အေး ဒီနေ့ ရေတ် သက်သာတာပေါ့” တဲ့ပြောတယ်။

အဲဒီလို့ အကောင်းဘက်ကနေတွေးပြီးတော့ ကိုယ့်စိတ် ကိုယ်ထိန်းတာ သူတော်ကောင်းတွေ့ခဲ့ စိတ်နေသဘောထား တစ်ခုပဲ။ ဒေါသဖြစ်စရာမရှိဘူးလော့။ နှီမြှုပ်ရင် သာမန်ပုဂ္ဂိုလ်ဆိုရင် ထမင်းပျော့ ပျော့ရမလားဆိုပြီး ရန်ဖြစ်ကြာ မာ မာရမလား၊ ဆားငံးရမလား၊ ဆားပေါ့ ပေါ့ရမလားဆိုပြီး ရန်ဖြစ်ကြတယ်။ အဆင် မပြောကြဘူး။ မတ္ထရာဇ်ရာတော်လိုမျိုး သဘောထားမယ်ဆိုရင် ဘာပြဿနာမှုတက်မှာ မဟုတ်ဘူး။ ဒါ အကောင်းဘက်ကနေ ရှုမြင်တဲ့ သဘောတရား။

## အရှင်ပုဂ္ဂိုလ်

ပုံစွဲမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဂ္ဂိုလ် ဆိုတာရှိတယ်။ တစ်နေ့တော့ မြတ်စွာဘူရားထံလာပြီး “အရှင် ဘူရား၊ တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမည့်ဝါဒ ဟောပေးပါ။ အရှင်ဘူရား ဟောတဲ့အတိုင်း တပည့်တော် အားတက်သရော ကြိုးကြိုးစားစား လိုက်နာကျင့်သုံးပါမယ်” လို့ ဘူရားကိုလျှောက်တယ်။ မြတ်စွာဘူရားက ကမ္မာန်းတစ်ပို့ ပေးလိုက်တယ်။

“မျက်စိက နှစ်သက်စရာအာရုံကို မြင်တဲ့အခါ နားက သာယာစရာ နှစ်သက်စရာအသံကို ကြားတဲ့အခါ နှာခေါင်းက မွေးကြိုင်ပြီးတော့ နှစ်သက်စရာအနဲ့ကို ရှုရှိက်ရတဲ့အခါ လျှောကလည်း အင်မတန်မှပဲ အရသာရှိတဲ့ အစာအဟာရကို လျက်ရတဲ့အခါ ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်တဲ့ အရာဝတ္ထုကို ထိတွေ့ရတဲ့အခါ စိတ်ထဲကလည်း ကြည့်နဲးစရာ ကောင်းတဲ့ အရာမျိုးကို ထိတွေ့ရတဲ့အခါမျိုးမှာ လောဘ မဖြစ်အောင်ထိန်း၊ လောဘမဖြစ်စေနဲ့”။

လူတိုင်းလူတိုင်းမှာ အာရုံမှန်တိုင်းက ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက်တယ်။ မှန်တိုင်းတိုက်ပြဆိုရင် သာမန် အခု အခံမရှိဘူးဆို လူတွေ့ရဲ့စိတ်ဟာ ပြုလဲသွားတယ်။ လောဘ ဖြစ်စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်၊ ဒါ ပြုလဲသွားတာပဲ စိတ်ကလူပ်ရှားသွားတာပဲ။ ဒေါသဖြစ်စရာအာရုံနဲ့တွေ့ရင် ဒေါသ ဖြစ်တယ်။ မျက်စိက မြင်တာ၊ နားကကြားတာ၊ နှာခေါင်းက အနဲ့ရတာ၊ လျှောက အရသာသိတာ၊ ခန္ဓာကိုယ်က ထိတာ၊

စိတ်ကူးစိတ်သန်းရတာ၊ ဒါကိုအကြောင်းပျော်း နှစ်သက်စရာ အာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်။ နှစ်သက်စရာအာရုံ မဟုတ်ဘူးဆိုရင် ဒေါသဖြစ်တယ်။ အဲဒါစိတ်ရဲ့လှယ်ရွားမှာ အာရုံမှန်တိုင်း တွေ့ရဲ့အတိက်ကို ခံရသည့်အတွက်ကြောင့် လူရဲ့စိတ်ဟာ ယိမ်းထိုးနေတယ်။ မြတ်စွာဘုရားက အဲဒါမဖြစ်အောင်ထိန်းတဲ့။

ဘာဖြစ်လိုလဲဆိုရင် “နှုန်းခုက္ခသု မူလံ—နှစ်သက်စွဲလမ်း တဲ့ တက္ကာရာဂသည် ဒုက္ခဖြစ်စေတဲ့အကြောင်းရင်း” တဲ့။ ဟုတ်တယ်လေ၊ မျက်စိက နှစ်သက်စရာ အာရုံတွေ့လာရင် လောဘဖြစ်တယ်၊ လောဘဖြစ်လာရင် ဒီလောဘကို မထိန်းနိုင်လို့ ရွှေ့ဆက်ပြသနာတွေတက်မယ်။ “နှုန်းသမှုဒယာ ခုက္ခသမှုဒယာ” တဲ့၊ အာရုံတွေပေါ်မှာ နှစ်သက်တဲ့တက္ကာ ပေါ်လာဖြီဆိုလိုရှိရင် တက္ကာက ဒုက္ခကိုဖြစ်စေတော့မှာ သေချာဖြီ။ ဒါကြောင့်မို့ နှုန်းကို မဖြစ်စေနဲ့လို့ မြတ်စွာဘုရားက ဆုံးမခဲ့တယ်။

တစ်ခါ အာရုံ(၆)ပါး တွေ့လာတဲ့အခါမှာ ထိုအာရုံ(၆)ပါး ပေါ်မှာ တွေ့ယ်တာမှုကို ထိန်းလိုက်နိုင်ပြီဆိုရင် ဘယ်လိုအကျိုးရလဲ၊ နှုန်းဆိုတဲ့ တက္ကာဟာ ချုပ်ပြုမြှင့်းသွားလိမ့်မယ်။ နှုန်းဆိုတဲ့တက္ကာ ချုပ်သွားပြီဆိုရင် နှုန်းမြောကာ ခုက္ခနိုက်ရောကာ တက္ကာချုပ်ရင် ဆင်းရဲ့ခုက္ခတွေ့ ပြသနာတွေ ချုပ်မှာပဲ။ တက္ကာရှိနေရင် ပြသနာတွေ ရှိနေမယ်။ တက္ကာချုပ်သွားရင် ပြသနာတွေ ချုပ်သွားမယ်။ အဲဒါကို သတိထားပြီးကျင့်လို့ ဒါ မြတ်စွာဘုရားက လိုက်နာကျင့်သုံးရမယ့် အကျင့်ကို အကျဉ်းကလေးဟောတာ။ နှစ်သက်စရာ အာရုံနဲ့တွေ့ရင် နှစ်သက်တတ်တဲ့တက္ကာ မဖြစ်စေနဲ့လို့ မြတ်စွာဘုရားက ဟောတာ။

### တက္ကာမပြစ်အောင်

ဒါဖြင့် မဖြစ်အောင် ဘာနဲ့လုပ်ရမှာလဲဆိုလိုရှိရင် အတွေး  
ပြောင်းလွှာတဲ့ နည်းစနစ်တွေ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ ဒေသနာ  
တွေထဲမှာရှိတယ်။ ကမ္မားကျင့်စဉ်ကျင့်တယ်။ တရားကျင့်တယ်  
ဆိုတာ ကျိန်ယာပုစ် (ငါ)ပါနဲ့ နေထိုင်ရင်း ကိုယ့်ရဲ့စိတ်ထဲမှာ  
ဖြစ်ပေါ်လာတဲ့ အညွှန်အကြေးတွေကို သန္တရှင်းအောင်လုပ်တာ၊  
တရားကို လက်တွေ့ကျင့်သုံးနေတယ်လို့ခေါ်တယ်။ တရား  
ထိုင်နေတဲ့ပူရှုံးလ်သာ တရားကျင့်တယ်လို့ မအောက်မေ့နဲ့။ အာရုံနဲ့  
တွေ့နေတဲ့အခါးမှာ မကောင်းတဲ့စိတ်ကို ဖယ်ရှားပစ်နေတာလည်း  
တရားကျင့်တာပဲ။

### တက္ကာပယ်ရှားနည်း

ကဲ၊ ကောင်းပြီ။ မျက်စိက နှစ်သက်စရာအာရုံတွေ့လို့  
နားက နှစ်သက်စရာအသံကြားလို့ ကျွန်တဲ့အာရုံတွေကလည်း  
နှစ်သက်စရာဆုံးမဲ့လို့ တက္ကာလောဘတွေ၊ နှစ်သက်စရာတွေ  
တွေ့လာပြီဆိုရင် ဘာနဲ့တားမလဲ။

အဲဒီမှာ နှစ်သက်စရာအာရုံဆုံးတာ သတ္တဝါရှိတယ်၊ သခြား  
ရှိတယ်၊ သက်ရှိ သက်မဲ့ရှိတယ်။ သက်ရှိပေါ်မှာ တွေ့ယ်တာစိတ်၊  
ချုစ်ခင်စိတ် တက္ကာလောဘ ပေါ်လာရင် ဘာနဲ့ဖယ်ရှားရမလဲ  
ဆုံးလို့ရှိရင် အသုသာဘာစာပွားပြီး ဖယ်ရှားပစ်ပါတဲ့။ သက်မဲ့  
အပေါ်မှာ တွေ့ယ်တာမှုတွေ ဖြစ်လာလို့ရှိရင် မဖြေတဲ့သဘောကို  
ဆင်ခြင်စဉ်းစားပြီး ဖယ်ရှားပစ်ပါတဲ့။

ဒါ ဖယ်ရှားပုံ ဖယ်ရှားနည်းတွေကတော့ ကမ္မားနှင့်အာရုံ  
ကို ရှုရမယ်။ မှန်ကန်တဲ့အတွေးနဲ့ ဖယ်ရှားပစ်ရမယ်။ မှန်ကန်တဲ့  
အတွေးဆုံးတာ သမ္မတသက္ကာကိုပြောတာ။ သမ္မတသက္ကာ ကို  
အခြားပြီး အသိဉာဏ်နဲ့ ဖယ်ရှားပစ်တယ်။ အေး၊ လောဘ  
ဖြစ်လာပြီဆိုရင် ထိုလောဘဖြစ်စရာအာရုံကိုဖျောက်ပြီး တခြား  
အာရုံတစ်ခုနဲ့ ဖယ်ရှားပစ်လို့ရတယ်တဲ့။

ရှင်ပုဂ္ဂိုလ်ကို မြတ်စွာဘုရားက အကျဉ်းချုပ်ဟောလိုက်တဲ့  
အခါ “အာရုံ(၆)ပါးနဲ့တွေ့လို နှစ်သက်စရာအာရုံတွေပေါ်မှာ  
တွယ်တာမှာ နှစ်သက်မှာ လောဘဖြစ်လာပြီဆိုရင် မဖြစ်အောင်  
ထိန်းတဲ့။ လောဘဖြစ်နေရင် ဒုက္ခဖြစ်လိမ့်မယ်တဲ့။ လောဘ  
ပြိမ်းသွားရင် ဒုက္ခပြိမ်းလိမ့်မယ် ဒီအတိုင်းကျင့်”လို ဟောလိုက်  
တယ်။ ရှင်ပုဂ္ဂိုလ် သဘောကျသွားတယ်။

ကိုယ့်သန္တန်မှာ လောဘမဖြစ်အောင်ထိန်း။ ထိန်းတဲ့  
အခါမှာ ကိုယ်ကအသိဆုံးပဲ။ ဘယ်နည်းနဲ့ထိန်းရင် လောဘ  
ပျောက်သလဲ။ လောဘပျောက်တဲ့နည်းနဲ့ထိန်း။ တရားတွေထဲက  
ဆင်ခြင်စဉ်းစားပြီး လောဘပျောက်တဲ့နည်းနဲ့ထိန်း။

### အရှင်ဝငီးသ

တစ်ခါက အရှင်ဝငီးသ အရပ်ထဲ ဆွမ်းခံသွားတုန်း နှစ်သက်  
စရာ မာတုဂါမတစ်ယောက်နဲ့တွေ့လာလို စိတ်တွေဖောက်ပြန်  
လာတဲ့အခါ ရှင်အာနန္တကို ဖွင့်ပြောတယ်။ “တပည့်တော်ဘုရား၊  
ကာမဂုဏ်အာရုံစိတ်တွေ လွှမ်းမိုးနေပါတယ်။ အဲဒီ စိတ်တွေ  
ကြောင့် ပူလောင်နေပါတယ်။ တပည့်တော်ကို ပြိမ်းအေးအောင်  
အရှင်ဘုရား ဆုံးမပါ” တဲ့။

ရှင်အာနန္ဒက “အေး၊ မင်း အမှတ်သညာလွှဲနေလို့ ဒီလို ဖြစ်တာ၊ မင်း အမှတ်သညာကိုပြောင်းလိုက်၊ စိတ်ထဲမှာလှတယ် ဆိုတဲ့အတွေးကြောင့် ဒီလိုဖြစ်တာ၊ မလှဘူးဆိုတာ ပေါ်အောင် တွေး၊ တင့်တယ်တယ်ဆိုလို့ ဒီလိုဖြစ်တာ၊ မတင့်တယ်ဘူးဆိုတာ ပေါ်အောင်တွေး၊ မတင့်တယ်ဘူးဆိုတဲ့ ချုံစဖွယ်တွေကို လိုက်ရှာတွေး၊ လူရဲ့ ခန္ဓာကိုယ်မှာ ချုံစရာတွေအများကြီးရှိတယ်။ ချုံစရာတွေ မတွေးဘဲနဲ့ နှစ်သက်စရာတွေ တွေးနေရင်တွေ့ လောဘဖြစ်တယ်။”

“အဆုံးသာယ စီးတွေ့ ဘာဆော်၊ ဟနာရုသယ မှုဇ္ဈာ”  
တဲ့။

ဒါဟာ တားဆီးတဲ့နည်းပဲ။ အဲဒီနည်းနဲ့ ဖြေဖျောက်လိုက်တဲ့အခါမှာ ပူးလောင်နေတဲ့ သူ့ရဲ့တက္ကရာရာဂစ်တွေဟာ ချိုးနှိမ်ပြီးသားဖြစ်သွားတယ်။ ဒါ တရားကျင့်တာပဲ။

ကိုယ့်သန္တာန်မှာ လောဘဖြစ်ရင် မဖြစ်အောင်ထိန်းဖို့ ဒေါသဖြစ်နေရင် မဖြစ်အောင်ထိန်းဖို့ ပထမ လောဘဖြစ်နေရင် ဖြစ်နေမှန်းသိရမယ်။ မာနဖြစ်ရင် ဖြစ်မှန်းသိရမယ်။ အဲဒီ စိတ်ရဲ့ အည်စာကြေးတွေ၊ သဘာဝတွေကို သိလာပြီးဆိုလိုရှိရင် သူတို့ရဲ့ ထွက်ပေါက်ကို ရှာရမယ်။ အဲဒီထွက်ပေါက်ရှာပြီး ဖယ်ရှားပစ်တာဟာ တရားကျင့်တာပဲ။ သမ္မတပါယာမ-မှန်ကန်သောလွှဲလ ဆိုတာ အဲဒါပဲ။ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်ပိုတ်ဆိုရမယ်။ မတော်တဆ ဖြစ်ပေါ်လာတဲ့ အကုသိုလ်တွေ ရှိလာရင်လည်း ဖယ်ရှားပစ်ရမယ်။ ဆိုလိုတာက စိတ်မဆိုသေးရင် စိတ်မဆိုမိအောင် ထိန်းသိမ်းထား။ အေး၊ သတိမေးပြီး

စိတ်ဆိုးမိလိုရှိရင် အဲဒီဒေသကို မြန်မြန်ပယ်ဖောက်။ ဒါက တရားကျင့်တာလိုခေါ်တယ်။

နောက် မဖြစ်သေးတဲ့ စိတ်ကောင်းနှုလုံးကောင်းလေးတွေ ဖြစ်လာအောင် မျက်စိလေးနှစ်လုံးဖွင့်လိုက်တာနဲ့ဘူရားရှုက်တော် ပွားမလား၊ မေတ္တာပွားမလား၊ ကိုယ့်အိမ်မှာရှိတဲ့သူတွေကအစ သော်၊ ချမ်းသာကြပါစေ၊ ရပ်ကွက်ထဲကလူတွေ ချမ်းသာကြပါစေ၊ ကိုယ့်နဲ့သိတဲ့ မိတ်ဆွေတွေ၊ မျက်စိထဲပေါ်လာတဲ့သူတွေ ချမ်းသာကြပါစေ။ ကိုယ့်မမြင်ရတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ။ အားလုံးကို စိတ်ထဲက မေတ္တာဆိုတဲ့ မနောက်နဲ့ပို့ရမယ်။ စိတ်ထဲမှာ ချမ်းသာကြပါစေဆိုတဲ့စိတ် စဉ်ဆက်မပြတ်ဖြစ်နေ အောင် ပွားများအားထုတ်ရမယ်။ ဒါ တရားကျင့်နေတာပဲ။ အဲဒီလို မေတ္တာဘာဝနာ ပွားများခြင်းအားဖြင့် ဒေါသတရားကိုလည်း ဖယ်ရှားပစ်နိုင်တယ်။

အကျဉ်းချုပ်အားဖြင့် ပုဇွန်ဘဝါဒသုတေသန မှာ နှုန္ဓိ ဆိုတဲ့ တရားကို ဖယ်ရှားဖို့ ရှင်ပုဇွန်ကို မြတ်စွာဘူရားက ဉာဏ်ပေးလိုက်တယ်။ ဉာဏ်ပေးလိုက်တော့ ဒီတရားကျင့်ဖို့ရာအတွက် သူတော်ကောင်းရဲ့စိတ်နေသဘောထားက အင်မတန်မှ အရေးကြီးတယ်။ စိတ်နေစိတ်ထား မပြည့်ဝဘူးဆိုရင် အောင်မြင်စွာ ကျင့်နိုင်မှာ မဟုတ်ဘူး။

မြတ်စွာဘူရားက ရှင်ပုဇွန်ရဲ့ သဘောထားကို မေးတယ်။ “အေး၊ ငါဆုံးမလိုက်တဲ့ ဉာဏ်ပေးလိုက် နာခံပြီးတော့ မင်းဘယ်သွား နေမှာတုန်း” ဆိုတော့ “တပည့်တော်ဘူရား သုနာပရွှေ့ဆိုတဲ့ အရပ်ဒေသကို သွားနေပါမယ်” တဲ့။

### သုစာပြန္တီ

သုစာပြန္တီ ဆိုတာ ဘယ်နေရာမှာရှိလဲဆိုတော့ location ကတော့ အမျိုးမျိုးပဲ။ အခု သုဝဏ္ဏဘူမိရှာသလို ပြောရမလိုပဲ။ အေး၊ သုစာပြန္တီ ဆိုတာ အခု အိန္ဒိယနိုင်ငံမှာ မွန်ဘိုင်းလို နာမည်ပြောင်းထားတဲ့ ဘုံဘေးဘက်ကန်ယ်တွေကို သုစာပြန္တီ လိုအိုတယ်။ သို့သော် မြန်မာပြည်အလယ်ပိုင်း ကျောင်းတော်ရာ ဒေသကို သုစာပြန္တီ လို မြန်မာရာအင်တွေက ရေးတာလဲ ရှိတယ်။ ထားပါတော့၊ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။

သုစာပြန္တီ ဆိုတဲ့အရပ်ကို တပည့်တော် သွားပြီးနေမှာပါ လိုလျောက်တယ်။ မြတ်စွာဘုရားက “ပုဂ္ဂိုလ်၊ သုစာပြန္တီ အရပ်က လူတွေက လူကြမ်းတွေ၊ လူဆီးတွေများတယ်။ မင်း အဲဒောရာ သွားနေမယ်ဆိုရင် မင်းကို အဲဒီလူတွေက ပိုင်းဆဲရင် ဘယ်လို လုပ်မထုန်း”

ရှင်ပုဂ္ဂိုလ်က “အရှင်ဘုရား၊ တပည့်တော်ကို လာဆဲမယ် ဆိုရင် ဒီလူတွေ လူတော်လူကောင်းတွေပဲ၊ ဆဲရုံးပဲဆဲတာ၊ သူတို့ ငါကို ခဲနဲ့မှုမထုသေးတာ၊ ဒီလို နှုလုံးသွေးမှာပါဘုရား” တဲ့

“ဒါဖြင့် သူတို့က ခဲနဲ့ထုရင်ရော မင်းဘယ်လိုလုပ်မထုန်း”

“ဒီလူတွေက လူကောင်းတွေပဲ ငါကို ခဲနဲ့ပဲထုတာ၊ လက်နဲ့မှ မရှိက်သေးတာလို တပည့်တော်က ဒီလိုနှုလုံးသွေးမှာပါဘုရား”

“ဒါဖြင့် လက်နဲ့ရှိက်ပြီဆိုရင် မင်းဘယ်လိုနှုလုံးသွေးမှာလဲ”

“ဒီလူတွေ လက်နဲ့သာရှိက်တာ၊ တုတ်နဲ့မှုမရှိက်သေးဘဲလို နှုလုံးသွေးမှာပါ ဘုရား”

“က- ဒါဖြင့် မင်းကိုတုတ်နဲ့ရှိက်ပြီဆိုရင် မင်းဘယ်လို နှုလုံးသွင်းမှာလ” တဲ့။ “ဒီလူတွေက လူကောင်းတွေပဲ၊ တုတ်နဲ့သာ ရှိက်တာ၊ ဓားနဲ့မှုမခုတ်တာလို့ အဲဒီလို နှုလုံးသွင်းပါမယ်” တဲ့။

“က- ဒါဖြင့် သူတို့က ဓားနဲ့ခုတ်ပြီဆိုရင်ရော”

“**သော်**- ဓားနဲ့သာခုတ်တာ၊ အသေမှုမသတ်သေးတာပဲ၊ ဒီလူတွေက လူကောင်းတွေပဲလို့ တပည့်တော် ဒီလိုနှုလုံးသွင်းပါမယ်”

ဆိုလိုတာက သူတို့တွေ ဘယ်လောက်ကြမ်းကြမ်း ပတ်ဝန်းကျင်ကဒ်တော် ဘယ်လောက်ခံရခံရ သည်းခံခွင့်လှတ် နိုင်တဲ့ ခန္ဓိတရားကိုပြောပြီတာ။ စဉ်းစားပုံလေးကြည့်လေ၊ သော်- ဆဲရုံဆဲတာပဲ၊ အရပ်ထဲမှာလည်းရှိတာပဲလေ။ “**သော်**- ကိုယ့် ဆဲတာ ကပ်ပါတာလိုက်လို့” ပြောကြတယ်။ သည်းခံနေလိုက်၊ ဒီလိုပြောရင် ကျွေအေးသွားတာပဲ။ အဲဒီလိုမဟုတ်ဘဲ “ကိုယ့် ဆဲတာ မခံနဲ့ ငှ့မခံနဲ့ ချ” ဆိုရင် ပြဿနာတွေတက်ကုန်ရော့။

ရှင်ပုဂ္ဂာကတော့ အဲဒီလိုမဟုတ်ဘူး၊ ဒီလူတွေ ဆဲရုံဆဲတာ၊ ခဲနဲ့မှ မထုတာ၊ ခဲနဲ့ထုပြန်တော့လည်း လက်နဲ့မှုမရှိက်တာ၊ လက်နဲ့ရှိက်ပြန်တော့လည်း တုတ်နဲ့မှုမရှိက်တာ၊ တုတ်နဲ့ရှိက်ပြန် တော့လည်း ဓားနဲ့မှုမခုတ်သေးတာ၊ ဓားနဲ့ခုတ်ပြန်တော့လည်း အသေမှုမသတ်သေးတာတဲ့။

မြတ်စွာဘုရားက စကားကုန်မေးတယ်။ “မင်းကို အသေ သတ်ပြီဆိုရင် မင်း ဘယ်လိုနှုလုံးသွင်းမလ”

“အရှင်ဘုရား၊ မြတ်စွာဘုရားရဲ့ တပည့်သားတွေ တခါး၊ တရားဓမ္မကျင့်တဲ့အခါကျတော့ ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာ

အပြစ်မြင်ကြတယ်။ အပြစ်မြင်ပဲက အရှင်သာရီပုတ္တရာလို “ဘာရိုတော့ ဘဝဘာရေါ့၊ ဂိုရို ဥစ္စာရိုတော့ ယထာ- ခန္ဓာ ကိုယ်ပြီးတာဝန်က အင်မတန်လေးလဲတယ်၊ တောင်ကြီး ထမ်းထားရသလို လေးလဲတယ်”တဲ့။

သေချာစဉ်းစားမကြည့်ကြလိုပါ၊ တကယ်တော့ လူ့ဘဝ ကြီးက ဘယ်လောက် ဝန်ပိုသလဲ၊ ခန္ဓာကိုယ်ကြီးရဲ့တာဝန်က ဘယ်လောက်ကြီးသလဲဆိုတာ မစဉ်းစားကြလိုရှိရင် မသိဘူး၊ သူ့တာဝန်ပဲ လုပ်နေကြရတာ။

အဲဒီလို လုပ်နေသည့်အတွက်ကြောင့် သူက ကိုယ်ကို favouur ပေးလားဆိုတော့ မပေးဘူး၊ လုံးဝမင့်ဘူး၊ ကြည့်လော မနက်အိမ်ရာထဲတဲ့အချိန် မျက်နှာသစ်ပေးရတယ်၊ သွားတိုက် ပေးရတယ်၊ စားစရာကျွေးရတယ်၊ ခန္ဓာကိုယ်ရဲ့ ဝတ္ထာရားတွေ ဘယ်လောက်များလဲ။ ဒီထဲကနေ သူက ကောင်းလာလား ဆိုတော့ မကောင်းလာဘူး၊ တဖြည်းဖြည်း အိုအိုလာတယ်၊ အသက်ကြီးလာတယ်။ မျက်စိက မကောင်းဘူး နားက မကောင်းဘူး၊ သွားက မကောင်းဘူး၊ ခါးက မကောင်းဘူးတဲ့။ မကောင်းတဲ့ စာရင်းတွေက တက်လာတာကိုး။ နောက်ဆုံးကျတော့ ကောင်းတဲ့ စာရင်း သိပ်မကျန်တော့ဘူး။ အခေါင်းတလားထဲ ဝင်ရသည် ထိအောင် ကုန်ရော့။ တဖြည်းဖြည်းချင်း စာရင်းထဲမှာ မကောင်းတာတွေ များလာတယ်။ အဲဒီလောက်ဒုက္ခပေးတဲ့ ခန္ဓာကိုယ်ကြီး ကို ထမ်းထားရတာ။

မြတ်စွာဘုရားရဲ့တပည့်တွေထဲက ခန္ဓာဝန်ပြီးကိုပြီးငွေ့ပြီး ရွှေ့တုန်းက ကိုယ့်ဟာကိုယ် suicide လုပ်တဲ့ ကိုယ်တော်တွေ

ရှိတယ်။ suicide လုပ်တဲ့သူတွေက ရဟန္တာတော့ မဟုတ်ကြဘူး ပုထုလ်တွေ။ ဒါပေမယ့် ပုထုလ်ဆိုပေမယ့်လို့ သူတို့က နိမ့်ဒါ ညက်လို့ ဝိပဿနာတွေ အစွမ်းထက်နေသည့်အတွက်ကြောင့် ဘဝကို ဤီးငွေ့နေတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ ကိုယ့်ဟာကိုယ့် suicide လုပ်တာရှိတယ်။

တချို့လည်း အကုသိုလ်ကံကြောင့် ဖြစ်သွားတာ။ ကိုယ့် ကိုယ်ကို သတ်သေကြတာရှိတယ်။ ဥပမာ- ရှင်ဝဏ္ဏလိုတိ၊ ရှင်အသုဇ္ဈိတိတာ၊ ရှင်ဂေါဓိက တို့ဆိုတာ ခန္ဓာကိုယ်ကြီး၊ ခုကွက်မခံနိုင်လို့ ကိုယ့်အသက်ကိုယ် မနှုန်းမြောကြတော့ဘူး။

ပုထုလ်ဆိုတော့ မူန်းတီးမှုဒေါသ အနည်းငယ်ရှိတာပေါ့။ သို့သော် ဝိပဿနာညက် ရင့်သန်နေသည့်အတွက် ကိုလေသာ တွေ တိမ်မြှုပ်နေတတ်တယ်။ ဥပမာ- ရှင်အသုဇ္ဈိ ဆိုလိုရှိရင် ရောဂါဝေနာ ပြင်းပြင်းထန်ထန် နှုပ်စက်နေသည့် အတွက် ကြောင့် ဘဝကြီးမှာ သူ့မနေချင်တော့ဘူး၊ မနေချင်တော့ သင်တုန်းဓားနဲ့ သူ့လည်ပင်းသူလို့ဖြတ်ပြီး ဘဝကိုအဆုံးသတ်ဖိုးဓားတယ်။

ရှင်သာရိပို့တွေရာတို့က မလုပ်ဖို့ သွားပြီးဖျောင်းဖုတယ်။ သို့သော်လည်း သူ့ကိုယ်သူ အဆင့်မြှင့်တဲ့တရားကို သိတယ်လို့ ယုံကြည်တယ်၊ အဲဒါနဲ့ ခန္ဓာကွက်ကို မခံနိုင်တာနဲ့ သူ့ လည်ပင်းကိုသူ သင်တုန်းဓားနဲ့ ထိုးလိုက်တယ်။ ထိုးလိုက်တဲ့ အခိုန်မှာ ကြောက်စိတ်ကလေး ဝင်လာတယ်။ သေချင်တဲ့သူက လည်း တကယ်သောရမယ်ဆိုရင် ကြောက်သေးတယ်။

ရှင်အသုဇ္ဈိက ဘယ်လောက်တရားရှိလဲဆိုရင် ကြောက် စိတ်လေး ဝင်လိုက်တာနဲ့ ငါ ရဟန္တာမဖြစ်သေးဘူး၊ ဒါ မကောင်း

တဲ့စိတ်ပဲ၊ ဒီစိတ်မျိုး အရင်တူန်းက မပေါ်ဖူးဘူး၊ အခုပေါ်လာတယ်ဆိုပြီ၊ ရှုမှတ်နေတဲ့တရားကို ဆက်ပြီးအားထုတ်လိုက်တယ်။ လည်ပင်းကို ဓာနဲ့လိုးလို သေအုံဆဲမှာ ဝိပဿနာအကျင့်ကိုကျင့်လိုက်တယ်။ ကျင့်လိုက်သည့်အတွက်ကြောင့် မင်္ဂလာပါး ဖို့လေးပါးဟာ ဝိပဿနာစွမ်းအားနဲ့ အစဉ်အတိုင်းဖြစ်လာတယ်၊ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာလည်း ဖြစ်ပြီးရော စုတိလည်း ကျသွားတယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို ဒီစိတာသမုပ္ပါဒီ လို ခေါ်တယ်။ ဒီ ရဟန္တာဖြစ်တာနဲ့ အသက်ကုန်ဆုံးသွားတာ ခေါင်းချင်းဆိုပြီ ဝင်လာတယ်။ အမှန်ကတော့ ရဟန္တာဖြစ်တာက နည်းနည်း ရွှေကျတယ်။ သို့သော် ချက်ချင်း ရဟန္တာလည်း ဖြစ်၊ သေလည်းသေလို့ ဒီလိုဖြစ်သွားတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒီစိတာသမုပ္ပါဒီ လို ခေါ်တယ်။

ဒီလိုအခိုန်မျိုးလေးအတွင်းမှာ တရားဓမ္မကျင့်ပြီးတော့ ကိုလေသာကုန်အောင် လုပ်နိုင်တဲ့သူရဲ့ ဝိပဿနာစွမ်းအား ဘယ်လောက်ထက်တယ်ဆိုတာ သိနိုင်တယ်။ သာမန်ပုဂ္ဂိုလ်မှာတော့ မဖြစ်နိုင်ပါဘူးနော်။ လည်ပင်းကို ဓာနဲ့လို့တူန်းကတော့ ပုံထုဇ္န်ပဲ၊ အသိတရားရသွားသည့်အခိုန်မှာ ချက်ချင်း တရားကျင့်လိုက်သည့်အတွက်ကြောင့် သူ့ရဲ့ဝိပဿနာဉာဏ်စွမ်းအား က မြင့်လာတယ်၊ ပိုပြီးတော့ စွမ်းအားတွေ့တက်လာတယ်။

လူဆိုတာ အခက်အခဲကြေးလာရင် သတ္တိပိုကောင်းတယ်။ အဲဒီအခါမှာ ခါတိုင်းမလုပ်နိုင်တာတွေကိုလုပ်နိုင်လာတယ်။ ဒါထူးခြားချက်ပေါ့။ ဘုန်းကြီးတို့ မန္တလေးက ဒကာမကြီး တစ်ယောက် နှစ်ထပ်အိမ်မှာသူနေတယ်။ ညာ ဓားပြုလာတိုက်တဲ့

အခါကျတော့ သူ့အိမ်နဲ့သူ့ခြီးက အတော်လေးကျယ်တယ်။ အဲဒါ ကြောက်အားလန့်အားနဲ့ ပြတင်းပေါက်ဖွင့်ပြီး ဟိုဘက်ခုန်ချတာ ခြဲ့ရဲ့ဟိုဘက်ကျတယ်။ သာမန်အချိန်မှာဆိုရင် ဘယ်လို့မှ မခုန် နိုင်ဘူးနော်။ စိတ်စွမ်းအားတွေ့နဲ့ ကြောက်အားလန့်အား လုပ်ရတဲ့အခါကျတော့ အောင်ပြင်သွားတယ်။

အခုလည်းပဲ ဒီပုဂ္ဂိုလ်ဟာ ဝိပဿနာကျင့်စဉ် အစွမ်း ထက်တော့ ပုထုဇွဲဘဝနဲ့သေရမှာ မလိုလားဘူး။ ဒါကြောင့်မို့ သူ့ရဲ့ ဝိပဿနာကျင့်စဉ်စွမ်းအားကို မြှင့်လိုက်တာ၊ မသေခံင စပ်ကြားမှာ ရဟန္တာဖြစ်သွားတယ်။

ရှင်ပုဂ္ဂိုလ် ဆက်ပြီးလျောက်တယ်။ အဲဒီလို ကိုယ့်ဟာ ကိုယ်တောင် ဘဝတစ်ခုကို အဆုံးသတ်ကြသေးတာ၊ တပည့် တော်ကို သူတို့ကလာပြီး ဘဝကို အဆုံးသတ်ပေးတယ်ဆိုတော့ တပည့်တော်က ကျေးဇူးတင်ရေးမှာပါတဲ့။ ဒါ နောက်ဆုံးပိတ် ရှင်ပုဂ္ဂိုလ်ပြောတဲ့ စကားပဲ။ “တပည့်တော်ကို အသေသတ်လည်း တပည့်တော်က ကျေးဇူးတင်မှာပါ” တဲ့။

မြတ်စွာဘုရားက “အေး ပုဂ္ဂိုလ်၊ မင်းဒီလိုစိတ်သဘောမျိုးနဲ့ ဆိုရင် သူနာပရွှေ့မှာ နေလို့ရပြီ” တဲ့။ ကြည့် ဒါ သူတော်ကောင်းခဲ့၊ စိတ်နေသဘောထား လို့ခေါ်တယ်။ ဘယ်လိုအက်အခဲပ တွေ့တွေ့၊ တရားကို ဘယ်တော့မှုမစွန့်ဘူးလို့ပြောတာ။

ရှင်ပုဂ္ဂိုလ် သူနာပရွှေ့ကိုသွားပြီးနောက် သူ့ရဲ့ဟောပြော ချက်ကြောင့် ပါတွေ့(၃)လမှာပဲ အမျိုးသား(၅၀၀)၊ အမျိုးသမီး(၅၀၀) ဗုဒ္ဓဘာသာဝင်အဖြစ် သရဏာဂုံတည်သွားကြတယ်။ သူလည်းပဲ ပါတွေ့င်း(၃)လအတွင်းမှာ ရဟန္တာဖြစ်သွားတယ်။ အဲဒီ

အရပ်မှာပဲ ရှင်ပုဂ္ဂို ပရီနိဗ္ဗာန်စံသွားတယ်လို့ ပုဇွဲသီဒသုတ္တန်  
မှာ မှတ်တမ်းတင်ထားတယ်။

အဲဒီလို ရှင်ပုဂ္ဂိုရဲ့ စိတ်နေသဘောထားဟာ သူတော်  
ကောင်းရဲ့ စိတ်နေသဘောထားပဲ။ အဲဒီလို စိတ်နေသဘော  
ထားကို ထားနိုင်မယ်ဆိုလိုရှိရင် ဘာပြုသုနာမှုမတက်ဘဲ  
ကိုယ့်ရင်တွင်က ထာဝရပြုမျိုးတဲ့ စိတ်အနေအထားတစ်ခုကို  
မျက်မောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။

**နိုင်း**

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရီသတ်တို့သည်  
သာမန်ပုဂ္ဂိုလ်တွေလို သဘောထားမျိုးမထားဘဲ ကိုယ်ကျင့်  
တရားကို တန်ဖိုးထားရမယ်။

ဆိုပါစို့ တိဟက်နားလိုပြောကြတဲ့ “စမရ” သားကောင်ဟာ  
သူ့ရဲ့ မြို့ဆုံး(စာမရှိ)ကို သိပ်ပြီးတန်ဖိုးထားတယ်။ ဆူးခက်တွေ  
ဘာတွေနဲ့ပြုနေရင် မြို့ဆုံးကျတ်ကျသွားမှာဖိုးသည့်အတွက်  
မရှုန်းဘဲ အသေခံတယ်ပြောတယ်။ “စမရ သားကောင်ဟာ  
မြို့ဆုံးအတွက် အသက်အသေခံသလို ကိုယ်ကျင့်တရားအတွက်  
အသက်အသေခံပဲတဲ့ စိတ်နေသဘောထားဟာ သူတော်ကောင်း  
ရဲ့ စိတ်နေသဘောထား”။

ဒီကနေ့ တရားချစ်ခင် သူတော်ကောင်း ပရီသတ်တို့သည်  
သရဏာဂုဏ် ငါးပါးသီလကို ခံယူဆောက်တည်ထားပြီး ငါးပါး  
သီလကို ဘာအတွက်နဲ့မှ အပျက်မခံသင့်ဘူး၊ အသက်ကဲသို့  
တန်ဖိုးထားမယ်၊ အသက်စွဲနဲ့ပြီးတော့ စောင့်နိုင်အောင် တို့

ကြံးစားမယ်လို့ ဒီလိုစိတ်သဘောထားနိုင်မယ်ဆိုလိုရှုရင် တကယ့်  
သူတော်ကောင်းတွေ့ရဲ့ စိတ်နေသဘောထားမျိုး ဖြစ်ပါတယ်။

တရားချုစ်ခင် သူတော်စင်အပေါင်းတို့အနေနဲ့ ဗုဒ္ဓမြတ်စွာ  
ဟောထားတဲ့ဓမ္မကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သာသနာတော်နဲ့  
ကျံတွေ့ရကျိုးနပ်ပြီး ဓမ္မကို ကျင့်သုံးခြင်းကြောင့် မိမိတို့၏ စိတ်နေ  
သဘောထားအားလုံးဟာ အလွန်မွန်မြတ်ပြီးတော့ တကယ့်  
သူတော်စင်ဘဝကို ရောက်ရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကိုယ်စိ  
ကိုယ်င့် သူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားများကိုထားပြီး  
လက်တွေ့ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာမှ ... သာမှ ... သာမှ



## ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ခည်ခြဲပုံချက်

### မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသတ္တရာ၏ ၁၃၇၃-ခုနှစ်၊ သီတင်းကျေတူလဆန်း (၈)ရက်၊ (၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်)၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ နယ်စပ်နှင့် တောင်တန်းဒေသ သာသနာနှစ်ဟောသာ၏ သာသနာပြု သင်တန်းကျောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု၊ ဓမ္မသဘင်၊ ဓမ္မသီရိမာန်တော်၌ ဆင်ယင် ကျော်ပြုလည်အပ်သည့် ဓမ္မသဘင် အခါးအနာဂတ် ကျွေးဇူးရှင် ဖောင်ကြီး၊ ပေါက်တော်၊ ကျွေးဇူးရှင် ဆရာကြီး ဦးတင့်ရှိ ကျွေးဇူးရှင် ဆရာကြီး ဦးဘုံးတို့အားရည်စူး၍ ဖြူးမိသားစုံ၏ အမတပါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏လည်ခြုံချက်” အကြောင်း တရား ဒေသနာတော်။

ကိုယ်ယုံကြည်ရာ ဘာသာတရား အဆုံးအမန္တာ ကျင့်စဉ် များအတိုင်း ထိုဘာသာတရားကို သက်ဝင်ယုံကြည် ကိုးကွယ် ကြတဲ့ပုဂ္ဂိုလ်တွေ လိုက်နာကျင့်သုံးလေ့ရှိကြတယ်။ လိုက်နာကျင့်သုံးတဲ့အခါ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြမှာပဲ။ ဒီနေရာမှာ ဓမ္မဘာသာဝင်တွေ ထားရမယ့်ရည်ရွယ်ချက် ကို စာပေကျမ်းဝန်လာတဲ့အတိုင်း မှတ်သားသင့်တယ်။ မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်။

လောကမှာ ဘာသာတရား အမျိုးမျိုးရှိတယ်။ ဒီကနဲ့  
ခေတ်မှာ အများစုံကြည်ပြီး လိုက်နာကျင့်သုံးနေကြတဲ့ ဘာသာ  
တရား အရေအတွက် သိပ်မများလှဘူး။ အထင်ရှားဆုံး ကမ္မာ  
ဘာသာတရားကြီးတွေကို လေ့လာကြည့်သင့်တယ်။ သေသေ  
ချာချာ လေ့လာသုံးသပ်ကြည့်ရင် ဘာသာတရားအများစုံဟာ  
အခြေခံအားဖြင့် ကိုယ်ကျင့်သိလကို အတိုင်းအတာတစ်ခုအရ  
ဆုံးမလမ်းသွန်မှုပြုကြတယ်။ အခြေခံ ကိုယ်ကျင့်သိလ ကောင်း  
ရေးကို ဦးစားပေးတဲ့ ဘာသာတရားကများတယ်။

အခြေခံ ကိုယ်ကျင့်သိလတောင်မှပဲ ကိုယ်ကျင့်သိလလို့  
သတ်မှတ်ထားတဲ့ အရာတွေဟာ (တချို့ဘာသာအဆိုကို ဗုဒ္ဓ  
မြတ်စွာ ဟောကြားတဲ့ တရားဓမ္မနှင့်ဦးယဉ်ပြီး ကြည့်မယ်ဆုံးရင်  
ကိုယ်ကျင့်သိလ မဟုတ်ဘူး) ကိုယ်ကျင့်သိလ ပျက်ပြားမှုကို  
ကိုယ်ကျင့်သိလတစ်ခုအနေနဲ့ သတ်မှတ်လိုက်နာ ကျင့်သုံးနေကြ  
တာသာ ဖြစ်တယ်။

သံသရာဝန်ကလွှတ်ပြီး ဆင်းခဲ့ခွဲကွဲတွေအားလုံး ချုပ်ပြုမဲ့  
တဲ့ နိုဗာန်ကို မျက်မောက်ပြနိုင်တဲ့လမ်းစဉ်ကို ချမှတ်ပေးနိုင်တဲ့  
ဘာသာတရားဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ ဘာသာတရား  
တစ်ခုပဲရှိတယ်။ ကျွန်ုတ်တဲ့ ဘာသာတရားတွေဟာ ဖန်ဆင်းရှင်းရဲ့  
အလိုက်တော်ကျ လိုက်နာကြရတာသာဖြစ်တယ်။ လုပ်လုပ်သမျှ  
မကောင်းမှု အကုသိုလ်တွေ ဖန်ဆင်းရှင်းယဲ့ ဝန်ချုတောင်းပန်မှု  
confession လုပ်လိုက်တာနဲ့ ဘုရားသခင်က ခွင့်လွှာတိရင်  
ဒီအကုသိုလ်ချုပြစ်ဒဏ်တွေအားလုံး မခံရဘူးလို့ လွယ်လွယ်နဲ့  
ယုံကြည်တဲ့ပုဂ္ဂိုလ်တွေက များတယ်။ အဲဒီလို ခွင့်လွှာတိရှုနဲ့ အရာ

ခုပ်သိမ်းဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားလို့ ဆင်ခြင် စဉ်းစားတဲ့ပုဂ္ဂိုလ်ဟာ အင်မတန်မှ ရွားတယ်ပေါ့။

confession လုပ်ရှုနဲ့ မကောင်းမှုဒုရိုက်တွေ အကုသိုလ် တရားတွေရဲ့ အကျိုးပေးမှ ဒုက္ခရောက်မှုမှ လွတ်ကင်းတယ် ဆိုတာ တစ်ဘဝအတွင်းမှာဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်လို့ တယ်။ လောကမှာ လူလုပ်ထားတဲ့လုပေဒေဆိုရင် လွတ်ပြီးချမှုသာ ခွင့်ပေးလို့ရနိုင်တယ်။ ပြစ်ဒဏ်ပေးတဲ့လူမရှိလို့ အပြစ်ဒဏ်က လွတ်နေလင့်ကစား သူမှာ စိတ်ဖိစ်းမှုဆိုတဲ့အပြစ်ဒဏ်၊ သဘာဝ ကပေးတဲ့ အပြစ်ဒဏ်ကတော့ ခံရမှာပဲ။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အကုသိုလ်ကံရဲ့ အပြစ်ဒဏ်ဆိုတာ လူကပေးတဲ့အပြစ်ဒဏ်မဟုတ်ဘူး။ သဘာဝ ကပေးတဲ့အပြစ်ဒဏ်သာဖြစ်တယ်။ သဘာဝကပေးတဲ့အပြစ်ဒဏ် တွေကို မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်အာမခံပြီး ကွွင်းလုံးကွွဲတွေတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ အဲဒါ မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ ယုံကြည်မယ်ဆို တကယ် အပြစ်ဒဏ် ခံရတဲ့အချိန်မှာ ကယ်တင်မယ့်သူရှိမှာမဟုတ်ဘူး။

ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ “အဇ္ဈား ဟို အဇ္ဈာဇာ နာဇား - မိမိသည်သာလျှင် မိမိရဲ့ကိုးကွယ်ရာဖြစ်သည်” ဆိုတဲ့ စကားအရ ကိုယ်ကောင်းရင် ခေါင်းဘယ်မှုမရွှေ့ဘူး။ ကိုယ် ကိုယ်တိုင်ကောင်းအောင် ကျွင့်သုံးခြင်းသာ လက်တွေ့ကျတယ်။ လူတွေဟာ သံသရာကျင်လည်တဲ့အချိန်မှာ အမှားအယွင်းဆိုတာ တွေ လုပ်မိခဲ့ကြတယ်။ ကောင်းတာလည်း လုပ်မိမှာပဲ၊ မကောင်းတာလည်း လုပ်မိမှာပဲ။ အမှားတွေလုပ်မိလို့ရှိရင် ထိုအမှားရဲ့ အပြစ်ဒဏ်ကို ခံရတယ်ဆိုတာ အင်မတန်မှထင်ရွားတယ်။

လောကမှာ ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဆိုးကျိုးခံစားရတဲ့ပုဂ္ဂိုလ်တွေ ရှိတာပဲ။ သဘာဝက ခွင့်မလွတ် သည့်အတွက် ဒီအပြစ်တွေခံစားရတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်သူကမှ အပြစ်ဒဏ်ပေးတာမဟုတ်ဘူး။ ကိုယ့်သန္တာနှင့်မှာ online ဖြစ်နေတဲ့ အကုသိုလ်ကံက ကိုယ့်ကို ထိခိုက်နစ်နာ စေတာပဲ။ အဲဒါကို ပြင်ပပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကလာပြီး ဒီအပြစ်တွေအားလုံး လွတ်ဖြစ်းချမ်းသာခွင့်ပြုတယ်ဆိုတာ မဖြစ် နိုင်ဘူး။

Confession လုပ်လို့ အပြစ်ဒဏ်တွေက ခွင့်လွတ်တယ် ဆိုတဲ့ ဘာသာကို ကိုးကွဲယ်ကြတဲ့ပုဂ္ဂိုလ်တွေ ခုကွဲရောက်နေကြ တာတွေ အများကြီးပဲ။ ဘယ်လောက်ပဲ ဘုရားတရား ယုကြည် ယုကြည် သဘာဝကဒဏ်ခတ်တာကိုတော့ ဘယ်သူမှ မတွန်းလှန် နိုင်ကြဘူးပေါ့။ ကံတရားရဲ့အကျိုးကိုတော့ ဘယ်သူမှ ရောင်လွှဲလို့ မရဘူးဆိုတာ ဒီကန္ဓု လက်တွေ၊ မျက်မြင်အားဖြင့် အလွန် ထင်ရှားတယ်။ သို့သော် လောကလူတွေက အလွန်ထင်ရှား တာကို လက်မခံဘဲ အပြောသက်သက်ကို လက်ခံယုကြည်ကြ တာက များတယ်ပေါ့။

ဘာဖြစ်လို့လဲဆိုရင် လူသားတွေမှာ စဉ်းစားညာက်ဆိုတာ အင်မတန်မှ အားနည်းလို့ပဲ။ ဒါကြောင့်မို့ သမ္မတဒီဇိုင်း အမှန်မြင်ဖို့ အသိညာက်ရှိဖို့ အရေးကြီးတယ်။ အသိညာက်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ မြတ်စွာဘုရား ဟောတာဖြစ်တယ်။ အမှန် တရားကိုသိဖို့ အမှန်မြင်ဖို့ဆိုရင် သမ္မတဒီဇိုင်း မရှိဘဲ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အမှန်မြင်ခြင်းကို မိမိသန္တာနှင့်မှ တည်ဆောက်နိုင်မှ

မှားယွင်းချုပ်ခေါ်နေတဲ့၊ ကျိုးကြောင်းဆီလည်မှုမရှိတဲ့ အရာ  
တွေကို လက်မခံမှာဖြစ်တယ်။

လောကလူတွေဟာ မှန်မှန်ကန်ကန်မမြင်ကြဘူး။ မှန်မှန်  
ကန်ကန် မစဉ်းစားနိုင်ကြဘူး။ အမှားကို မှန်တယ်ထင်တတ်ကြ  
တယ်။ အမှားကို အမှန်ထင်ပြီး ဘာသာတရားရဲ့ အဆုံးအမ  
တွေကို လိုက်နာကျင့်သုံးပြီးနေကြတယ်။ အဲဒီလို လိုက်နာကျင့်သုံး  
တဲ့ထဲမယ် ကောင်းတာပါလို့ရှုရင် ကောင်းကျိုးကိုရကြမှာပဲ။  
မကောင်းတာကို အကောင်းလုပ်ပြီးဟောတဲ့ ဘာသာတရားကို  
လိုက်နာကျင့်သုံးပါပြီဆိုရင် နောက်သုံး နစ်မွန်းကြရမှာပဲဖြစ်တယ်။

ဘာဖြစ်လိုတုန်းဆိုရင် ဒါ Natural Law ဆိုတဲ့ သဘာဝ  
တရားကြီးဟာ ပြောင်းလဲလို့မရတာ။ ဘယ်ခေတ်၊ ဘယ်အခါပဲ  
ဖြစ်ဖြစ် ကမ္မနိယာမ "The Law of Kamma"ကို ပြောင်းလို့မရ  
ဘူး။ တဲ့တရားမှာ အခြားအရုံး အကြောင်းတရား "conditions"တွေ  
ရှိသော်လည်း ပင်မအကြောင်းတရားကိုသာ ဖော်ထုတ်ဟောထား  
တာ။ အကုသိုလ်မှန်သမျှ သာဝ္ဗ္ဗာ—အပြစ်ရှိတယ်။ ခုက္ခလာပါက—  
ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တယ်။ ကုသိုလ်မှန်ရင် အနာဝ္ဗ္ဗာ—  
အပြစ်ကောင်းတယ်။ သုစောပါက—ချမ်းသာသောအကျိုးကို ထုတ်လုပ်  
တယ်ဆိုတာ "The Law of Nature" ကို ဖော်ပြတာ။ "ဒါ  
အကုသိုလ်ဖြစ်ခေါ် ဒါ ကုသိုလ်ဖြစ်ခေါ် ဒါ မကောင်းမှုဖြစ်ခေါ်လို့  
ဒီလိုသတ်မှတ်ပေးတဲ့သဘောမျိုး မဟုတ်ဘူး။

အနိုကို မြတ်စွာဘူးရားသခင်ကိုယ်တော်မြတ်က ဖော်ထုတ်  
ပြီးဟောတာ။ မီးဟာ ဘူးဖန်ဆင်းလို့ ပူတာမဟုတ်ဘူး။  
သဘာဝက ပူတာ။ အဲဒီပူတဲ့မီးကို သွားထိမယ်ဆိုရင် ပူမယ်။

လောင်မယ်ဆိုတာ သူရဲ့ nature ပဲပေါ့။ သဘာဝကပေးတဲ့  
ပြစ်ဒဏ်ကို လူသားတစ်ယောက်ကဝင်ပြီး ခွင့်လွှတ်တယ်ဆိုတာ  
မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ။ မဖြစ်နိုင်သော်လည်း လူတွေဟာ  
အလွယ်လမ်းကို ကြိုက်ကြတယ်လေ။ ကိုယ့်အားကိုယ်ကိုးရမယ်။  
ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်ဆိုတာကျတော့ လူတွေက ပျော်ကြ  
တယ်။ ပျော်တော့ ကယ်တင်မယ်ဆိုတဲ့ပုဂ္ဂိုလ်နောက်လိုက်ကြတာ  
ပေါ့။

ဒီကနေ့ခေတ်ပဲကြည့် “ဒီ ဓာတ်လုံးလေးဆောင်ထားရင်  
ဒီလက်ဖွဲ့လေး ဆောင်ထားရင် စီးပွားရေးတွေ တိုးတက်တယ်  
သိဒ္ဓပြီးတယ်”ဆိုရင် လိုက်ကြတာအများကြီးပဲ။ ဒါက မြန်မာပြည်  
မှာဖြစ်တဲ့ နမူနာလေးတစ်ခုကိုပြောပြတာ။ ယုံကြည်မှုရဲ့နောက်ကို  
လိုက်နေကြတာ။ တကယ်ရတာ၊ မရတာ မသိဘူး။ ယုံကြည်မှု  
နဲ့ လိုက်နေကြတယ်။

တစ်ချိန်တုန်းက ဟို ထိုင်းနိုင်ငံက ကူးစက်လာတဲ့ ချေထိ  
ဆိုတာတွေ၊ မြန်မာပြည်မှာဖြစ်နေတဲ့ နှစ်လုံးထိဆိုတာတွေ၊  
နံပါတ်ပေးတဲ့ပုဂ္ဂိုလ်တွေကို ယုံကြတာပဲလေး။ နဲ့နဲ့လေး စဉ်းစား  
လိုက်ပေါ့၊ ပေါက်တဲ့နံပါတ် သူသိရင် သူပဲထိုးမှာပေါ့၊ အဲဒီတော့  
သူ့ဟာသူ ဘာဖြစ်လို့မထိုးသလဲ။ သူများကို ဘာကြောင့်ထိုးခိုင်း  
သလဲ။ အဲဒီလောက်လေး စဉ်းစားလိုက်ရှုနဲ့ပဲ မဟုတ်ဘူးဆိုတာ  
ထင်ရှားတာပေါ့။ သို့သော် ယုံတဲ့လူတွေက ယုံတာပဲလေး။ အေး-  
ဒါက နမူနာကိုပြောပြတာ။ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့  
လည်း လက်တွေ့မကျတဲ့အရာတွေကို လူတွေက ယုံနေကြတာ  
ပဲ။

ဗုဒ္ဓမြတ်စွာ ဟောတဲ့တရားက အဲဒါမျိုးမဟုတ်ဘူး။ “သွာက္ခာတာ” မှန်မှန်ကန်ကန် ဟောထားတာဖြစ်တယ်။ အရှိကို အရှိအတိုင်းဟောတာ ဖြစ်တယ်။ ကောင်းတာကိုကောင်းတယ်၊ ဆိုးတာကို ဆိုးတယ်။ ကုသိလ်ကို ကုသိလ်၊ အကုသိလ်ကို အကုသိလ်၊ ကယ်တင်လို့ရရင် ကယ်တင်လို့ရတယ်။ မရရင် မရဘူး။ ပော့ အမှန်အတိုင်းဟောထားတာ။ အဲဒီအမှန်အတိုင်း ဟောတဲ့တရားဟာ “သွာက္ခာတာ”။

အမှန်အတိုင်းဟောတာ ဟုတ်ပေမယ့်လို့ နားထောင်ရတဲ့ ပုဂ္ဂိုလ်၊ လိုက်နာရတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တွေ့မဖြစ်နိုင်ဘူးဆိုရင် လည်း သိပ်အားကိုယုံကြည်ဖို့ မကောင်းတော့ဘူး။ “သို့ပြီးကား— ကိုယ်တိုင်လည်း တွေ့ရှိနိုင်တယ်”။ လက်ခံရှုတင်မဟုတ်ဘူး ကိုယ်တိုင်တွေ့ရှိနိုင်တယ်။ ကိုယ်တိုင်တွေ့ဖို့ ဘယ်လောက်ထိ အောင် ဆိုင်းရမလဲဆိုတော့ “အကားလိမား— ဆိုင်းစရာ မလို ဘူး အခုက္ခင် အခုသိတယ်”။ ဒီအဓိပါယ်မျိုးကို ဟောထားတာနော်။ အဲဒီတော့ ဗုဒ္ဓတရားတော်ဟာ ဘယ်လောက် လက်တွေ့ကျသလဲ။ အင်မတန်မှ လက်တွေ့ကျတယ်။

သို့သော် အဲဒီ လက်တွေ့ကျတဲ့တရားကို လက်မခံဘဲ ငြင်းပယ်နေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ကွဲမှာပေါ်မှာအများကြီးပဲ။ ဒါကြောင့်မို့ လူတွေခဲ့ ယုံကြည်မှုတွေဆိုတာ အင်မတန်မှ ထူးဆန်းတယ်။ ဘာဖြစ်လို့ မဖြစ်နိုင်တာကို ယုံကြည်လဲဆိုရင် အသိဉာဏ်နည်းလို့။ မှန်ကန်စွာ စဉ်းစားနိုင်တဲ့ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်။ သမ္မတညာ ဆိုတဲ့ ဆင်ခြင်တုံး တရားဟာ လူတိုင်းမှာရှိတယ်လို့ မအောက်မေ့လေနဲ့။ လောကမှာ

Educated လိုခေါ်တဲ့ ပညာတတ်ပုဂ္ဂိုလ်တွေ ဖြစ်လင့်ကစား ဘာသာတရားနဲ့ပတ်သက်လာတဲ့အခါ Educated မဟုတ်တော့ဘူး။ ဘာဖြစ်လိုတုန်းဆိုရင် စဉ်းစားနှင့်တဲ့ အသိဉာဏ်ကို Tradition ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုတွေက လွမ်းမိုးထားလိုပေါ့။

အဲဒီလို Tradition တွေ hearsay တွေ ဒါတွေက လွမ်းမိုးထားသည့်အတွက် ကိုယ့်ရဲ့အသိဉာဏ်ကို အသုံးချိန်ငြိုး အင်မတန်မှုခဲယဉ်းတယ်။ လက်တွေ့ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကြိုတ်မိုတ်လက်ခံပြီး ယုံကြည်နေကြတာပဲ။ အဲဒီထဲကမှ တကယ့်ကို စဉ်းစားဉာဏ်ရှိပြီး ထိုးဖောက် ထွက်လာတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ တကယ် အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကတော့ သာမန်နဲ့ မယုံကြည်နိုင်ဘူးပေါ့။

လောကမှာ လူအများစုဟာ သူများအပေါ်မှာ ယုံကြည်ကြတာ၊ သာမန်ပုဂ္ဂိုလ်တွေဟာ ပရ္ပါဒ္ဓယ ဆိုတဲ့အတိုင်း သူပြောလူပြောကို ယုံကြတာများတယ်။ အဲ- တရားထူး၊ တရားမြတ်ရသွားလို့ သောတာပန်အဆင့် ရောက်သွားပြီဆိုရင် အေပရ္ပါဒ္ဓယ သူတစ်ပါးပြောတာ မယုံတော့ဘူး။ ဘာဖြစ်လို့ မယုံတာတုန်းဆိုရင် အသိဉာဏ်က ထက်မြှက်လာလို့ဖြစ်တယ်။ ကိုယ်တွေ၊ သိတဲ့ အသိဉာဏ်ကြောင့် “အေပရ္ပါဒ္ဓယာ ဝေသာရဇ္ဈာဇ္ဈာ” တဲ့။ သူများပြောရှုနဲ့ မယုံဘူး ရဲရင့်တယ်။

ရှင်ကောဇ္ဈာလု ဓမ္မစကြာတရား နာပြီးတဲ့အခါမှာ သောတာပန်ဖြစ်လို့ “ဉွေ ဉွေ” ဆိုတဲ့ ဓမ္မအသိဉာဏ်ရတဲ့အခါမှာ

အဲခိအခြေအနေမျိုး ရောက်သွားတာနော်။ အဲခိတော့ ဘုန်းကြီး တို့တတွေဟာ အပပူဇွဲယူ ဖြစ်ဖို့ အမေးကြီးတယ်ပေါ့။ သူပြော လူပြောနဲ့ ယုံတဲ့အဆင့်ဟာ အင်မတန်မှ အောက်တန်းကျေတယ်။

ဘာသာတရားနဲ့ပတ်သက်ပြီး လူတွေ လိုက်နာကျင့်သုံးပုံ မျိုးစုံနေအောင်နှုတယ်။ ဒီကနေ့ ထင်ရှာရှိနေတဲ့ ကဗျာ့ ဘာသာ တရားတွေအရ ကျင့်သုံးလိုက်နာကြပုံကို ကြည့်မယ်ဆိုရင် သိနိုင် တယ်။

အဲခိတော့ ဘုန်းကြီးတို့က ဒီကနေ့ ပုံစံမြတ်စွာရဲ့ တရား ဓမ္မအတိုင်း လိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိရမယ်။ ဘာအတွက် တို့တတွေဟာ ပုံစံမြတ်စွာ ဟောကြားတဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးကြတာလဲလို့ ကိုယ့်ဟာကိုယ်ဆန်းစစ်ဖို့ လိုတယ်ပေါ့။ ကျွန်ုတဲ့ဘာသာဝင်တွေ သူတို့ရဲ့ ဘယ်လို့ရည်ရွယ်ချက်နဲ့ပဲ လိုက်နာလိုက်နာ တို့တတွေ က မှန်ကန်တဲ့အနေနဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးတာ ဟုတ်ရဲ့လားလို့ စဉ်းစားရမယ်။ လိုက်နာကျင့်သုံးမှုအတွက် ဘယ်လို့ပဲ နှလုံးသွင်းမှု ဘယ်လို့ရည်ရွယ်ချက်ထားမှု မှန်ကန် သလဲဆိုတာ သိအောင်လုပ်ကြရမယ်။

### အရှင်စကားမြိုက်

ပုံစံမြတ်စွာလက်ထက်တော်အခါကာလက အသိညာက် အလွန်ထက်မြေက်ကြတဲ့ ရှင်သာရိပုစ္တ္တရာ နဲ့ ရှင်မဟာဂေါ်မြိုက် တို့ အမေးအဖြေဖြေထားတဲ့ သုတေသနတစ်ခုကို ဘုန်းကြီးတို့တစ်တွေ မှတ်သားနာယူကြမှာဖြစ်တယ်။ သုတ်ရဲ့နာမည်ကို “ကော်မြိုက်

သုတေ” လို ခေါ်တယ်။ ကော်မြိုက ဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ အင်မတန် အမေးအမြန်းထူတယ်။ သူက ရဟန္တာပုဂ္ဂိုလ်ဆိုတော့ သူမေးချင်လို မေးတာ ဟုတ်ပုံမရဘူး၊ နောင်လာနောက်သားတွေ မှတ်သားဖို့အတွက်မေးမြန်းတာ ဖြစ်နိုင်တယ်။ ဒီလိုယူဆရမယ်။

သူ့မှာ မေးခွန်းတွေ အမြဲတမ်းရှိနေတယ်။ စနစ်ကျတဲ့ မေးခွန်းတွေ တန်ဖိုးရှိတဲ့ မေးခွန်းတွေ မေးဖို့ဆိုတာ လွှယ်တာတော့ မဟုတ်ဘူး။ ရှုံးတုန်းကတော့ မေးခွန်းမေးတာ လွှယ်တယ်လို ဆိုတဲ့အယူအဆနဲ့ “အမေး ကျွေးကျောင်း၊ အဖြေး ဘုရားလောင်း” လို ဆိုကြတယ်။ ကျွေးကျောင်းနဲ့ ဘုရားအလောင်းလို ဒီလိုပြောကြတယ်။ သို့သော် စဉ်းစားကြည့်စမ်းပါ။ ကျွေးကျောင်းသားမေးတဲ့ မေးခွန်းဟာ ဘယ်လောက်အဆင့်ရှိမှာတုန်း “ဘယ်နှာမှာ ကျွေးကျောင်းလိုပါလဲ” ဆိုတဲ့ မေးခွန်းမျိုးပဲ ရှိမှာပေါ့နော်၊ လေးနှက်တဲ့ မေးခွန်းကို သူ ဘယ်မေးတတ်မလဲ။ အဲဒီတော့ မေးခွန်းမေးတယ်ဆိုတာလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကမှ မေးနိုင်တယ်၊ ဒါမှ လေးနှက်တဲ့ မေးခွန်းဖြစ်မှာပေါ့။

ဒီ ရှင်မဟာကော်မြိုက ဆိုတာ ရဟန္တာပုဂ္ဂိုလ်ကြီးတစ်ပါးပဲ။ သူက သာဝတ္ထိပြည်က။ သူဖောင်က သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ပြောဟွာကပလိုတ်ထဲမှာ နာမည်ကြီးတဲ့ အသေလာယန် ပုဂ္ဂိုလ် ပညာရှိပဲ။ ဒီ အသေလာယန် ဆိုတဲ့ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး “အသေလာယန် သူဇာန်” ဆိုတာရှိတယ်။ အသေလာယန် ဆိုတာ သူတို့ရဲ့ အန္တယ်နာမည်ဖြစ်တယ်။ ၁၆-နှစ်အရွယ်ကတည်းက ပေဒ ၃-ပုံကို တစ်ဘက်ကမ်းရောက် တတ်ပြောက်ပြီး သူတို့ ပြောဟွာက အသိုင်းအပိုင်းက လေးစားရတဲ့ပုဂ္ဂိုလ်တစ်ဦးပဲ။ သူတို့

အတိမှာသင်ကြားရတဲ့ပေဒကျမ်းတွေကို ထွေထွေနဲ့တတ်ပြောက်တဲ့ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်ကို မြတ်စွာဘူရားနဲ့ယူဉ်ပြုပြီး စကားပြောဖို့ မြာဟွာကတွေက ဓမ္မာကြတယ်။

### ၁၁၁၆

မြတ်စွာဘူရားက အတ်ဝါဒကို တော်လှန်ခဲ့တယ်။ ဒါနိုယ့်မှာ ဒီကန္တအထိ Caste system လိုခေါ်တဲ့ ဒီစနစ်ကြီးဟာ ဒီကန္တထိအောင်လွှမ်းမြှုံထားတုန်းပဲ။ အောက်တန်းစား အတ်နိမ့်တွေဆိုရင် un-touchable မထိရ မကိုင်ရတဲ့ ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ခံထားရတယ်။ လူလူချင်းတူပါလျက်နဲ့ ကြုံပယ်ခံထားတဲ့ ပုဂ္ဂိုလ်တွေ ဒါနိုယ့်မှာအများကြီးပဲ။ အတ်နိမ့်တွေလိုခေါ်တယ်။ ယနေ့ခေတ် အတ်နိမ့်တွေကို ခေါင်းဆောင်ပြီး ဗုဒ္ဓဘာသာထဲသွင်းသူ ဒေါက်တာ အမိန္ဒာဒေါကာ (Dr. Ambedkar) ဆိုတာ ရှိတယ်။ သူက အတ်နိမ့်ပဲ။ ဒါနိုယ့်နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေရှိတယ်လို့ ပြောကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက အတ်နိမ့်တွေ။ (အတ်မြင့်တွေက လူရာမသွင်းလို့ ဗုဒ္ဓဘာသာထဲ ဝင်ကြတာ။)

### ၁၁၁၇

မြတ်စွာဘူရားလက်ထက်တုန်းက ဒီ Caste system မှာ င့်မျိုးခွဲခြားသတ်မှတ်ထားတယ်။ ဓမ္မာကု ဆိုတဲ့ မင်းမျိုး၊ မြာသာကု ဆိုတဲ့ ပုဂ္ဂိုလ်မျိုး၊ စေသာ ဆိုတဲ့ ကုန်သည်လယ်လုပ်မျိုး၊ သုဇ္ဈာန်ရဲမျိုး၊ ဝေယျာဝစ္စတွေလုပ်ရတဲ့အမျိုးလို့ အဲဒီလို (၄)မျိုး သတ်မှတ်ထားတယ်။

ကတ်နဲ့ပတ်သက်လိုရှိရင် မြတ်စွာဘူရားရဲ့ ဝါဒက ဘာလဲ  
လိုဆိုရင် “စတေတန္တသုတ္တီ” တဲ့။ အမျိုးအက် (၄)မျိုးကို စတေတန္တ<sup>၁</sup>  
လိုခေါ်တယ်။ ခတ္တိယ၊ မြာဟွာ၊ ဝေသ၊ သုဒ္ဓ လိုဆိုပြီး (၄)မျိုး  
ရှိတယ်။ အဲဒီ(၄)မျိုး စင်ကြယ်နိုင်တယ်။ ဒီကန္တတော့ အိန္တယမှာ  
ဒို့ထက်တောင်များလောက်တယ်။ ခွဲထားတာ အမျိုးမျိုးရှိတယ်။

မြာဟွာကတွေက မြာဟွာအောက်ရှိတဲ့ ပုဂ္ဂိုလ်သာလျှင်  
ဖြူစင်တယ် မြင့်မြတ်တယ်။ ကျွန်တဲ့ပုဂ္ဂိုလ်တွေ ခတ္တိယပဲဖြစ်ဖြစ်  
ဝေသပဲဖြစ်ဖြစ်၊ သုဒ္ဓပဲဖြစ်ဖြစ်၊ မြာဟွာအောက်ထက် နိမ့်ကျွေပြီး  
မြာဟွာအောက်ကို အလုပ်အကျွေးပြုရမယ့် ပုဂ္ဂိုလ်တွေချည်းပဲ။  
သူတို့မြာဟွာအောက်ပဲစင်ကြယ်တယ် သူတို့အောက်ပဲ အထက်တန်း  
ကျတယ်။ နောင်ဘဝလည်း ကောင်းရာသိုက် သူတို့ပဲရောက်  
မယ်၊ သူတို့ဟာ ပြဟွာမင်းကြီးရဲ့ခံတွင်းက မွေးလာတဲ့ပုဂ္ဂိုလ်တွေ  
တဲ့။

မြတ်စွာဘူရားကတော့ အဲဒါကို လုံးဝင်းပယ်တယ်။  
လက်တွေ့အင်မတန်ကျတဲ့စကားကိုပြောတယ်။ “ပြဟွာမင်းကြီးရဲ့  
ခံတွင်းက ပေါက်ဖွားတယ်ဆိုတာ မဟုတ်ဘူး၊ လောကမှာ  
ထင်ထင်ရှားရှား ပုလေးမတွေ ကိုယ်ဝန်ဆောင်နေတာ မြင်လျက်  
နဲ့ ဒီစကားပြောတာတော့လွန်တယ်” တဲ့။ ဟုတ်တယ်လေ  
မွေးတာက သူတို့ပုလေးမတွေက မွေးတာပဲလေ၊ လူလိုပဲမွေးတာ။  
ကျွန်တဲ့ပုဂ္ဂိုလ်တွေ မွေးနည်းကားအတိုင်းမွေးတာ။ ကောင်းကင်  
က ကျလာတာမှ မဟုတ်တာ။ “အေး- ပုလေးမတွေက မွေးတယ်  
ဆိုတာ အင်မတန်မယ်ငါရာဆျေကို ဘာဖြစ်လို့ ပြဟွာမင်းကြီးရဲ့  
ခံတွင်းက မွေးတယ်လို့ ပြောရတာလဲ၊ ဒါ လုံးစယုတ္တိမရှိဘူး”  
တဲ့။

မြတ်စွာဘုရားကဘယ်လိုသတ်မှတ်သလဲဆိုရင် “မြာဟွာကာပ်ဖြစ်ဖြစ်၊ ခတ္တိယပ်ဖြစ်ဖြစ်၊ ဝေသုပ်ဖြစ်ဖြစ်၊ သူခွဲပ်ဖြစ်ဖြစ်ကောင်းတာလုပ်ရင် ကောင်းတယ်။ မကောင်းတာလုပ်ရင် မကောင်းဘူး။ ကုသိုလ်လုပ်ရင် လူတော်လူကောင်း အကုသိုလ်လုပ်ရင် လူဆုံးလူမိုက်” ဒီလိုပဲ သတ်မှတ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားဟောတာ ဘယ်လောက်ထိအောင် လက်တွေ့ကျသလဲဆိုရင် အတ်(င)မျိုးမှာ “ခတ္တိယ အတ်ရှိတဲ့ပုဂ္ဂိုလ်က မီးမွေးလည်း မီးတော်တာပဲ။ မြာဟွာကာ အတ်ရှိတဲ့ပုဂ္ဂိုလ်က မီးမွေးလည်း မီးတော်တာပဲ။ ဝေသုအတ်ရှိတဲ့ပုဂ္ဂိုလ်က မီးမွေးလည်း မီးတော်တာပဲ။ သူခွဲအတ်ဆိုတဲ့အောက်တန်းစားက မီးမွေးလည်း မီးတော်တာပဲ။ အဲဒီသူတို့မွေးတဲ့ မီးတွေရဲ့ အရောင်အဝါကို ကြည့်ရင်လည်း တစ်မျိုးတဲ့ပဲ” တဲ့။ ဒါက မြတ်စွာဘုရား လက်တွေပြုတာ။

သူတို့လုပ်တာကိုကြည့် လုံဝထူးခြားမှုမရှိဘူး။ အဲဒီတော့ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကကောင်းတာပဲ၊ အတ်နဲ့ဘာမှုမဆိုင်ဘူးတဲ့။ “စတုဝထွေသုခွဲ” အတ်(င)မျိုးစလုံးဟာ စင်ကြယ်နိုင်တယ်။ ကောင်းရာသုဂါတီ ရောက်နိုင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်နိုင်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်နိုင်တယ်။

“စတုဝထွေသုခွဲ” နဲ့ ပတ်သက်ပြီး စကားပြိုင်ပြောရင်းအသေးလာယန် ဟာ နောက်ဆုံး အနှစ်းပေးပြီးတော့ ဗုဒ္ဓဘာသာဖြစ်သွားရတယ်။ အသေးလာယန် က နောက်ပိုင်းမှာ စန္ဒဝတီဆိုတဲ့ပုဂ္ဂိုးမနဲ့ အီမေထောင်ပြုတယ်။ မွေးလာတဲ့သားလေးရဲ့ အမည်

က ကော်မြိုက တဲ့။ ကော်မြိုက ဟာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုတယ်။ အင်မတန်မှ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ် ရှင်မဟာ ကော်မြိုက တဲ့ဖြစ်လာတယ်။

အဲဒီ ရှင်မဟာကော်မြိုကနဲ့ ရှင်သာရိပုတ္တရာတို့ အချင်းချင်း အပြန်အလှန် တရားဆွေးနွေးတဲ့ သူတ္ထာနတွေ တော်တော်များများ ရှိတယ်။ အဲဒီသူတ္ထာနတွေထဲက ဒီကနွေးည် အင်္တာရန်ကာယ်က “ကော်မြိုကသုတ်” ကို ဟောမယ်။ ဘာသာတရား လိုက်နာ ကျင့်သုံးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့သုတ်ဖြစ်လို့ မှတ်သား နာယူကြရအောင်။

### ကော်မြိုကသုတ် အနှစ်ရှုပ်

သာဝတ္ထာပြည်မှာ ရှင်သာရိပုတ္တရာတို့ ရှင်မဟာကော်မြိုက တို့ နှစ်ပါးဆုံးတွေကြတဲ့အခါ ရှင်မဟာကော်မြိုက က မေးခွန်းတွေ မေးလေ့ရှိတယ်။ “မြတ်စွာဘုရားအထံမှာ မြှုပွဲစရိယ ဆိုတဲ့ မြတ်သောအကျင့်ကိုကျင့်တာ ဘာအတွက် ကျင့်တာလ” ဆိုတဲ့ မေးခွန်းပဲ။

မြှုပွဲစရိယ ဆိုတဲ့အသုံးကို ဘုန်းကြီးတို့က ဒီခေတ် နားလည်လွှယ်အောင် “ဘာသာတရား လိုက်နာကျင့်သုံး မြှင့်” လို့ ပြင်ဆင်သုံးလိုက်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တဲ့ ဘာသာတရား။ အဲဒီ ဘာသာတရားကို လိုက်နာကျင့်သုံးမြင်းဟာ “မြှုပွဲစရိယ” အကျင့်ကိုကျင့်ခြင်းဖြစ်တယ်။ ဘုရား ဟောတဲ့ အတိုင်း၊ ဆုံးမတဲ့အတိုင်း လိုက်နာကျင့်သုံးတာ။

အဲဒီလို လိုက်နာကျင့်သုံးခြင်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့  
လိုက်နာကျင့်သုံးတာလဲဆိုတာကို ရှင်းလင်းဖော်ပြတယ်။ ထားရ  
မယ့် ရည်ရွယ်ချက်တွေ၊ မထားရမယ့် ရည်ရွယ်ချက်တွေ ပေါ်လွှာ  
ထင်ရှားလာအောင် မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို တင်ပေးတဲ့  
မေးခွန်းတွေကိုမေးပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က အဖြေ  
ပေးတဲ့ သူတ္ထနဲပြပေါ့။

ရှင်မဟာကော်မြိုက က မေးတယ်။ “အရှင်သာရိပုတ္တရာ  
တဲ့ မြတ်စွာဘုရားထဲ မြတ်သောအကျင့်ကို လိုက်နာကျင့်သုံးပြီး  
နေထိုင်တာဟာ ဘာအတွက်လဲ၊ ကံတရားတွေကို အပြောင်းအလဲ  
လုပ်စိုး ဘာသာတရားကို ကျင့်သုံးရတာလား?” တဲ့။

စဉ်းစားကြည့်နော်။ အခုခေတ် တချို့ ဘာသာတရား  
လိုက်နာကျင့်သုံးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ကံတရားတွေကို  
အပြောင်းအလဲလုပ်ချင်လို့ ကျင့်သုံးတာ ဖြစ်နေကြတယ်။  
မကောင်းတဲ့ အကုသိုလ်တွေကလွတ်အောင် confession လုပ်ကြ  
တယ်။ ဒီလိုဆို သူတို့ ဘာသာတရား လိုက်နာကျင့်သုံးခြင်းဟာ  
မကောင်းတဲ့ အကုသိုလ်တွေကို ကောင်းမှုဖြစ်အောင် ပြောင်းပစ်  
တာပဲလေ။ အကုသိုလ်က လွတ်မြှောက်သွားတယ်၊ confession  
လုပ်လိုက်တာနဲ့ကုသိုလ်ဖြစ်သွားတယ်။ အဲဒီလိုအတွက် ကျင့်သုံး  
တာလား? ဒီမေးခွန်းမျိုးတွေမေးတာ။

ရှင်ကော်မြိုကမေးတဲ့ မေးခွန်းတွေဟာ အင်မတန်မှ  
စိတ်ဝင်စားစရာကောင်းတယ်။ မေးခွန်းက ကံတရားနဲ့ ပတ်သက်  
တယ်။ ဘုန်းပြီးတို့ ပုံစံဘာသာဝင်တွေသိတဲ့အတိုင်း လူတွေဟာ  
နွဲစဉ်နှင့်အမျှ ကြိတွေးကြတယ်၊ ပြောဆိုကြတယ်၊ ကိုယ်ထိ

လက်ရောက်လုပ်ကြတယ်။ အဲဒီလို စိတ်ရဲ့အတွေး၊ နှုတ်ကပြာ၊ လက်တွေ့လုပ်တဲ့အရာတွေဟာ ဒီလူတွေရဲ့သွောန်မှာ အလုပ် ဆိုတဲ့ ကံတရားတွေ ဖြစ်နေတယ်ပေါ့။

### ဒီဇ္ဈဓမ္မစဝဒနီယာ နဲ့ သမ္မဓရာယစဝဒနီယာ

အဲဒီကံတရားတွေထဲမှာ တချို့ကံတရားက (၁) ဒီဇ္ဈဓမ္မ စဝဒနီယာ ဒီဘဝမှာတင် အကျိုးခံစားရလောက်အောင် အခြေ အနေ ပေးတယ်။ ဒီဘဝမှာတင် အကျိုးခံစားရတဲ့ကံမျိုး ဖြစ်တယ် ပေါ့။ အဲ- တချို့ကံကျတော့ ဒီဘဝမှာမခံစားရသေးဘူး။ ဒီဘဝရဲ့ အခြားမဲ့ (သို့မဟုတ်) နောက်ဘဝကျမှ အကျိုး ခံစားရမယ့်ကံမျိုး ဖြစ်တယ်။

ကံဆိုတာ အမျိုးမျိုးရှိတယ်။ မြန်မြန် အကျိုးသက်ရောက် တာမျိုး ရှိသလို နေးနေးမှ အကျိုးသက်ရောက်တဲ့ ကံမျိုးလည်း ရှိတယ်ပေါ့။ ဒီဘဝလုပ်တဲ့ အလုပ်တွေလည်း တူတူပဲလေ။ ဒါကြောင့် နိုင်ငံအစိုးရတွေက ခုံမှတ်ကြတယ် မဟုတ်လား ရေရှည်ရေတို့ စီမံကိန်း ဆိုတာလေ၊ ခုက်ချင်း အကျိုးဖြစ်တာ ရှိတယ်လေ။ အကြာကြီးနေမှ အကျိုးဖြစ်တာရှိတယ်။ အဲဒီတော့ မြန်မြန်အကျိုးဖြစ်မယ့်ဟာကျတော့ ရေတို့စီမံကိန်းပေါ့။ ကြာမှ အကျိုးဖြစ်မယ့်ဟာကျတော့ ရေရှည်ပေါ့။ သီးနှံရှိကတာတောင်မှ ပဲ အခြားလောလောဆယ် တစ်လ၊ နှစ်လအတွင်း စားရမယ့် သီးနှံ ရှိသလို နှစ်ချို့ကြာမှစားရမယ့်သီးနှံ ရှိတယ်လေ။

အဲဒီလိုပဲ ကိုယ်လုပ်တဲ့အလုပ်တွေဟာ ဒီဘဝမှာတင် အကျိုးခံစားရတဲ့ ကံဆိုတာရှိတယ်။ သို့မဟုတ် နောင်ဘဝကျမှ

အကျိုးခံစားရတဲ့ကံဆိုတာရှိတယ်။ အဲဒီကံနှစ်မျိုးကို အပြောင်းအလဲလုပ်ချင်လို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတာ။

ဆိုလိုတာက ဒီဘဝမှာ အကျိုးခံစားရမယ့်ကံကို နောင်ဘဝကျမှု အကျိုးခံစားရမယ့်ကံအဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်ရတာလား? ဘာသာတရားကို လိုက်နာကျင့်သုံးတာလား? လို့မေးတယ်။

ရှင်သာရိပုတ္တရာက ပြုတယ်။ “မဟုတ်ဘူး”။ မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတာနော်။ အဲဒီတော့ ဒီဘဝမှာ အကျိုးခံစားမယ့်ကံတရားဟာ ဒီဘဝမှာပဲ ခံစားရမှာပဲ။ နောင်ဘဝမှု အကျိုးခံစားရမယ့် ကံတရားဟာလည်း နောင်ဘဝကျမှု အကျိုးခံစားရမှာ ဒီလိုဆိုလိုတာ။ ထန်းပင်ကို ဒီနေ့စိတ်ပြီးတော့ နက်ဖြန်ခါ အသီးစားချင်လို့ရမလား မရနိုင်ဘူးလေ။ အဲဒီတော့ အဲဒါကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတဲ့အခါ ရှင်သာရိပုတ္တရာက “မဟုတ်ဘူး ငါရှင်” ဒီလိုဖြေတယ်။

“ဒါဖြင့် နောင်တမလွန်မှ အကျိုးခံစားရတဲ့ကံမျိုးကို ဒီဘဝအကျိုးခံစားလို့ရအောင် ပြောင်းလွှာပစ်ဖို့ မြတ်စွာဘူးထံမှာ (သို့မဟုတ်) မြတ်သောအကျင့်ကို ကျင့်တာလား။ ဘာသာတရားကို လိုက်နာကျင့်သုံးတာလား” လို့ မေးတော့လည်း “မဟုတ်ဘူး”။ အဓိပ္ပာယ်က “ကံတရားတွေကို အပြောင်းအလဲလုပ်ချင်လို့ ဘာသာတရားတစ်ခုကို လိုက်နာကျင့်သုံးတယ်ဆိုတာ မဖြစ်နိုင်တဲ့အရာ” လို့ ဒီလိုဆိုလိုတယ်နော်။

### သုခဝေဒနိယ နဲ့ ဒုက္ခဝေဒနိယ

ရှင်ကောင့်က က ဆက်မေးတယ်။ (J) သုခဝေဒနိယ ကံ၊ ဒုက္ခဝေဒနိယကံ ဆိုတာ J-မျိုးရှိတယ်။ ကုသိုလ်ကံက ချမ်းသာတဲ့အကျိုးကိုပေးတယ်။ အကုသိုလ်ကံက ဆင်းရတဲ့ အကျိုးကိုပေးတယ်။ အဲဒီတော့ ဘာသာတရားကို လိုက်နာ ကျင့်သုံးခြင်းဟာ ချမ်းသာတဲ့အကျိုးပေးတဲ့ကံကို ဆင်းရတဲ့ အကျိုးပေးတဲ့ကံအဖြစ်ပြောင်းဖို့ လုပ်တာလားတဲ့။ “မဟုတ်ဘူး”။ ဒါဖြင့် ဒုက္ခဝေဒနိယ-ဆင်းရတဲ့အကျိုးကိုခံစားစေတဲ့ ကံတရားကို သုခဝေဒနိယ - ချမ်းသာတဲ့အကျိုးကို ခံစားနိုင်တဲ့ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးရတာလားတဲ့။ “မဟုတ်ဘူး” လိုဖြေတယ်။

မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလိုပြောတာ။ ဘာဖြစ်လို့ တုန်းဆိုရင် ဒါက The Law of Nature ပဲလေ။ သဘာဝ တရားကြီးကို အပြောင်းအလဲလုပ်လို့မရဘူး။ အဲဒီတော့ သုခ ဝေဒနိယကံကို ဒုက္ခဝေဒနိယကံ ဖြစ်အောင် ဘာသာတရား တစ်ခုကို လိုက်နာကျင့်သုံးတာလည်း မဟုတ်ဘူး။ ဒုက္ခ ဝေဒနိယကံ ကို သုခဝေဒနိယကံအဖြစ်ပြောင်းဖို့ ဘာသာတရား ကို လိုက်နာကျင့်သုံးတာလည်း မဟုတ်ဘူး။ အဲဒီတော့ မကောင်း တာတွေလုပ်ပြီး confession လုပ်လိုက်ရုံးနဲ့ မကောင်းတာတွေက ကောင်းတဲ့အဖြစ် ပြောင်းသွားနိုင်ပါမလား။ မပြောင်းနိုင်ဘူး။



## ဝန်ချေတောင်းပန်ခြင်း

ဒါဖြင့် ဗုဒ္ဓဘာသာမှာ ဝန်ချေတောင်းပန်မှု မရှိဘူးလား၊ ရှိတယ်။ ဗုဒ္ဓဘာသာ ဝန်ချေတောင်းပန်တာဟာ ကွင်းလုံးကျွတ်လွတ်တယ်လို့ ပြောတာမဟုတ်ဘူး။ အကုသိုလ်ဆိုတာ J-မျိုးရှိတယ်။ လုပ်တုန်းကဖြစ်သွားတဲ့အကုသိုလ်ကို “အာဇာဒ် – လုပ်လျှို့ဖြစ်တဲ့အကုသိုလ်”။ အဲလိုလုပ်လို့ ဖြစ်ပြီးသားအကုသိုလ်ကို ပြောင်းလို့မရဘူး။ ဘာဖြစ်လို့တုန်းဆို "what have done cannot be undone" လုပ်ပြီးသားတစ်ခုကို မလုပ်ဘူးလို့ ပြောလို့ မရဘူး၊ ပြီးသွားပြီလေ၊ ပြန်ယူလိုလည်း မရဘူးလေ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပြောပြီးသားဟာ ပြောပြီးသားပဲ။ လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ ဖြစ်သွားပြီ။ အဲဒီတော့ အဲဒီလိုလုပ်ပြီးသားကို မလုပ်သေးဘူးလို့ ပြင်ပြောလို့ မရဘူးပေါ့။

ဒါဖြင့် ဗုဒ္ဓဘာသာမှာ ဝန်ချေတောင်းပန်ရင်ကျွတ်ဆိုတာ ဘာအမိပ္ပါယ်လဲဆိုရင် “ငါ အမှားလုပ်မိပြီ” ဆိုပြီး စိတ်ထဲမှာ တအုံနေးနေးနဲ့ စိတ်မကောင်းဖြစ်နေခြင်းကြောင့် အကုသိုလ်တွေဟာ တိုးတိုးလာတယ်။ အဲဒီအတိုးကို ရပ်ဆိုင်း စေတာပေါ့။ ငါ အရှင်ကိုဖြုတ်တာမဟုတ်ဘူး၊ အတိုးရပ်ခိုင်းတာ။ အတိုးရပ်တာမဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်။ ငွေချေးရင်တောင် အတိုးရပ်ရင်ရတယ်။ တချို့ကျ အရင်းတောင် လျှော်ပေးတာ ရှိသေးတာပဲနော်။ ဒီမှာ ကံကျွတော့ အရင်းကိုအကုန်လျှော်လို့ မရဘူး။ အဲ- လျှော်လို့ရတဲ့နည်းတော့ရှိတယ်။ အရဟတ္ထမင်း၊ အရဟတ္ထဖို့လ် ရသွားရင်တော့ အရင်းပါလျှော်လို့ရသွားပြီ။ အဲဒီအဆင့်ရောက်မှ လျှော်လို့ရှုမှုပဲ။

ရှင်အားလုံးမှာလလောင်းဟာ လူပေါင်းများစွာ သတ်လာခဲ့တာ၊ အရဟတ္ထမင်ရတဲ့အခါ အဲဒီအကုသိုလ်တွေမှာ နောင်ဘဝအကျိုးပေးဖို့ ကိုလေသာအဖော်မရှိတော့ဘူး။ မရှိသည့်အတွက် ကြောင့် အရင်ပါလျှော်ပေးလိုက်တာပဲ။ အဲဒါကို ဓမ္မပဒ္ဒမှာ ဘယ်လိုဟောထားတုန်းဆို-

“ယသေ ပါပဲ ကတဲ့ ကမ္မာ၊ ကုသလေန ပိမိယတီ” တဲ့။

သူလုပ်ခဲ့တဲ့ အကုသိုလ်တွေမှန်သမျှ ကုသိုလ်နဲ့ ပိတ်ပစ်လိုက်တယ်တဲ့။ ဟော- အခုခေတ် ငွေကြေးလည်း ပိတ်လိုက်ရင်ရတာပဲပေါ့။ အဲဒီတော့ ပိတ်တယ်ဆိုတဲ့နေရာမှာ အင်အားရှိတာနဲ့ ပိတ်မှ ရတာနော်။ သာမန်သွားပိတ်ရင်တော့ ပွင့်ထွက်သွားမှာပဲ။ မရဘူး။ အဲဒီတော့ အကုသိုလ်တွေအားလုံးကို အရဟတ္ထမင်ကုသိုလ်ကမှ ပိတ်ပေးလို့ရတယ်။ ဒီလိုအမိုးယုံရတယ်။

ဓမ္မပဒ္ဒဖတ်ကြည့်၊ အဲဒီဂါထာပါတယ်။ လုပ်ထားတဲ့ အကုသိုလ်တွေကို ကုသိုလ်တရားနဲ့ ပိတ်တယ်ဆိုတာ အဲဒီကုသိုလ်က ဘယ်ကုသိုလ်တုန်းလို့ဆိုတော့ အငြကထာက “အရဟတ္ထမင်ကုသိုလ်” တဲ့။ သာမန်ကုသိုလ်နဲ့ ပိတ်လို့မရဘူး။ အရဟတ္ထမင်ကုသိုလ်က ကံတရားတွေကို ဖယ်တာတော့ မဟုတ်ဘူး။ ကိုလေသာတွေကို ဖယ်လိုက်တာ။ ကိုလေသာတွေကို ဖယ်လိုက်သဖြင့် ကံတရားတွေဟာ အကျိုးပေးနိုင်ခြင်း မရှိတော့ဘူး။

မြေနဲ့ရေနဲ့ မတွေ့အောင်ထားရင် မျိုးစွဲလေးတစ်ခုဟာ ဘယ်လိုလုပ်ပြီး အပင်ပေါ်က်မလဲ။ မပေါ်က်ဘူး။ မျိုးစွဲလေးကို ဖုက်ဆီးလိုက်ရင်လည်း အပင်မပေါ်က်ဘူး။ ကံမျိုးစွဲကို

အရဟတ္ထူမင်ကုသိုလ်စွမ်းအားနဲ့ ဖျက်ဆီးပစ်လိုက်တာ။ ဒီလို ဆိုလိုတာပေါ့နော်။

“ကံတရားတွေကို အပြောင်းအလဲလုပ်ဖို့ မြတ်စွာဘုရားထံ ဘာသာတရားကျင့်သုံးတာလား”ဆိုတော့ မဟုတ်ဘူး။ အဲဒီတော့ ပုံစွဲဘာသာတွေ ဝန်ချကတောင်းပန်တယ်ဆိုတာက တိုးလာမယ့် အကုသိုလ်တွေကို မတိုးအောင်လုပ်တာ။ အဲဒီ အကုသိုလ်ကို ပို့နို့သာရဇ် အကုသိုလ်လို့ခေါ်တယ်။ ပို့နို့သာရဇ်-နှင့်ဗုံး မသာ မယာဖြစ်နေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင်တားတာ။ အာရွှေ့အ ကို တားတာ မဟုတ်ဘူး။ ပို့နို့သာရဇ် ကို တားတာ၍ တားတယ်ဆိုရင် အမို့ပွာယ်မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ လုပ်ပြီးသားဟာ လုပ်ပြီးသားဖြစ်နေလိုပဲ။ လုပ်ပြီးသားကို ပြန်ဖျက်လို့ မရဘူး။ ဒီအမို့ပွာယ်ကို ဆိုလိုတယ်။

သုဇေဝဒီယာ၊ ချမ်းသာတဲ့အကျိုးကိုပေးတဲ့ ကံတရားကို ဆင်းရတဲ့အကျိုးကိုပေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ ဘာသာ တရားကို လိုက်နာတာလားဆိုရင် အဖြေက “မဟုတ်ဘူး”။ ဆင်းရတဲ့ အကျိုးပေးတဲ့ကံတရားကို ချမ်းသာတဲ့အကျိုးပေးတဲ့ ကံတရားအဖြစ်ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံး တာလားဆိုရင်လည်း အဖြေက “မဟုတ်ဘူး” တဲ့။ ဒီအဖြေကို ပြောတယ်။

### ပရီပဏ္ဍာဝဝဒနိယ နဲ့ အပရီပဏ္ဍာဝဝဒနိယ

နောက်တစ်ခုက ဘာလဲလိုအပိုရင် (၃) ပရီပဏ္ဍာဝဝဒနိယ နဲ့ အပရီပဏ္ဍာဝဝဒနိယ တဲ့။ ပရီပဏ္ဍာ ဆိုတာ ရင့်ကျက်တယ်။ ရင့်ကျက်ပြီးကံတရား၊ ရင့်ကျက်ပြီးလို့ အကျိုးပေးတော့မယ့် ကံတရား။ အသရီပဏ္ဍာဝဝဒနိယ ဆိုတာ မရင့်ကျက်သေးလို့ အကျိုး မပေးသေးတဲ့ ကံတရား၊ အဲဒီ(j)ခုကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားတဲ့။ ရင့်ကျက်ပြီးတဲ့ ကံတရားကို မရင့်ကျက်သေးတဲ့ကံအဖြစ် ပြောင်းလဲဖို့ မရင့်ကျက် သေးတဲ့ ကံတရားကို ရင့်ကျက်တဲ့ကံအဖြစ်ပြောင်းလဲဖို့ ဘာသာ တရားကို ကျင့်သုံးရတာလားလို့မေးတယ်။ ရှင်သာရိပုတ္တရာက “မဟုတ်ဘူး ငါရှင်တဲ့” အဲဒါအတွက် ကျင့်သုံးတာလည်း မဟုတ်ဘူးတဲ့။

### မဟုတ်ဝဝဒနိယ နဲ့ အမွှေဝဝဒနိယ

ဟော- နောက်တစ်ခုက (၄) မဟုတ်ဝဝဒနိယ နဲ့ အမွှေ ဝဝဒနိယ။ တချို့ကံက အကျိုးတွေအများကြီး ခံစားစေတယ်။ တချို့ကံက အကျိုးနဲ့လေးပဲ ခံစားစေတယ်။ ကံတရားတွေဟာ အကျိုးထုတ်လုပ်ပုံချင်း မတူကြဘူးပေါ့။ အဲဒီတော့ မဟုတ်ဝဝဒနိယ လို့ဆိုတဲ့ အကျိုးတွေများစွာ ခံစားရတဲ့ကံတရားကို အမွှေဝဝဒနိယ အကျိုးနဲ့လေးခံစားစေတဲ့ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရား ကို လိုက်နာကျင့်သုံးတာလားတဲ့။ အမွှေဝဝဒနိယ- အကျိုးနဲ့လေး ခံစားရတဲ့ ကံတရားကို မဟုတ်ဝဝဒနိယ- အကျိုးတရားတွေ အများကြီး ခံစားရတဲ့ကံတရားအဖြစ် ပြောင်းလဲဖို့ မြတ်သော

အကျင့်ကိုကျင့်တာလား၊ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့မေးတယ်။ ဒါလည်း “မဟုတ်ဘူး”လိုဖြေတယ်။

### ၁၀၁နှီးယာ နဲ့ ၁၀၂နှီးယာ

ဟော- နောက်တစ်ခုမေးတာက (၅) ၁၀၃နှီးယာ နဲ့ အထောက်နှီးယာ။ ၁၀၃နှီးယာ နဲ့ အထောက်နှီးယာ ဆိုတာ General point နဲ့ပြောတာ။ အကျိုးပေးမယ့်ကို အကျိုးမပေးတဲ့ကံပေါ်နော်။ ၁၀၄နှီးယာ ဆိုတာ အကျိုးတရားကို ခံစားစေတတ်တဲ့ ဖြစ်ပေါ်စေတတ်တဲ့ ကံတရားမျိုး။ ၁၀၅နှီးယာ ဆိုတာ အကျိုးမပေးတဲ့ ကံတရားမျိုး။ အဟာသိက် ဖြစ်သွားတာမျိုးလိုဟာမျိုး။ အဲဒီတော့ ၁၀၆နှီးယာ- အကျိုးကို ခံစားစေတတ်တဲ့ ကံတရားမျိုးကို အထောက်နှီးယာ- အကျိုးမပေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့မြတ်သောအကျင့်ကို ကျင့်ရတာလား၊ ဘာသာတရားကို လိုက်နာကျင့်သုံးရတာလား? တဲ့။

မဟုတ်တာတွေ အကုန်လုပ်ပြီးတဲ့အခါကျတော့ ဒီကတွေက လုံးဝအကျိုးမပေးတော့ဘူးဆိုတာ ဖြစ်နိုင်ပါမလား။ မဖြစ်နိုင်ဘူးလော့။ မဟုတ်တာ လုပ်ထားလိုရှိရင် ၁၀၇နှီးယာက် ပြစ်နေပြီ။ အကျိုးပေးနိုင်တဲ့ကံဖြစ်နေပြီ။ အဲဒီ အကျိုးပေးနိုင်တဲ့ ကံတွေကို အကျိုးမပေးရအောင် ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်တန်ခိုးရှင်ကမှ လုပ်လိုမရတဲ့ ကိစ္စတစ်ခုပေါ်နော်။ အေး-အဲဒီလိုမေးခွန်းတွေကို အပြန်အလှန်မေးလိုက်တာ မေးခွန်း (၁၀)မျိုး ဖြစ်သွားတယ်။

ပြန်ပြီးတော့ မှတ်သားဖို့ရာက (၁) ဒီဇူစွဲဝေဒနိယ နဲ့ သမ္မရာယဝေဒနိယ ကံ J-မျိုး အပြောင်းအလဲလုပ်ဖို့ (၂) သူခ ဝေဒနိယ နဲ့ ခုက္ခဝေဒနိယ ကံ J-မျိုး အပြောင်းအလဲလုပ်ဖို့ (၃) ပရီပဂ္ဂဝေဒနိယ နဲ့ အပရီပဂ္ဂဝေဒနိယ အပြောင်းအလဲလုပ်ဖို့ (၄) ဗဟိုဝေဒနိယ နဲ့ အဗွုဝေဒနိယ အပြောင်းအလဲလုပ်ဖို့ (၅) ဝေဒနိယ နဲ့ အဝေဒနိယ ကံ J-ခ ကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို ကျင့်သုံးတာလားလို့ ၅-မျိုးကို အပြန်အလှန် မေးလိုက်တဲ့အခါ မေးခွန်း ၁၀-ပုဒ်၊ အဲဒီမေးခွန်း ၁၀-ပုဒ်ရဲ့ အဖြော “မဟုတ်ဘူး” (No)လို့ အဖြေထွေက်လာတယ်။ အဖြေ မရဘူး။ ဟုတ်ကဲ့လား။

### **မြဟ္မာဓရိယကို ကျင့်သုံးမြင်း**

“ဒါဖြင့် ဘာအတွက် ကျင့်သုံးတာလဲ။ အရှင်ဘုရားက အကုန်လုံး No ချည်းပဲဖြေတယ်။ ဒါဖြင့် အဖြေထွေက်မလာတော့ ဘာအတွက် ဘာသာတရားကို လိုက်နာကျင့်သုံးတာလဲ”ဆိုတဲ့ မေးခွန်းတစ်ခု ထပ်တက်လာတယ်နော်။

“အထ ကိုမတ္တာ စရဟာရသော ဘဂဝတီ မြဟ္မာဓရိယ ရှိသောတဲ့” ဒါဖြင့် ဗုဒ္ဓမြတ်စွာဟောတော်မူခဲ့တဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးတာဟာ ဘာအတွက် လိုက်နာကျင့်သုံးတာတုန်းလို့ မေးလိုက်တယ်။

ဖြေဆိုချက်က “သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့ ဘယ်တုန်းကမှ မြှင့်ခဲ့ဘူးတဲ့ ဘယ်တုန်းကမှ ကိုယ့်ချို့တို့ထဲ နှင့်ထဲ ရောက်မလာဘူးတဲ့ ဘယ်တုန်းကမှ မျက်မောက်မပြုခဲ့

ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်လောဘူးတဲ့  
အကြောင်းအရာတစ်ခုကို သိဖို့ ပြုပို့ ရောက်ရှိလာဖို့ မျက်များက  
ပြုပို့ ထိုးထွင်သိနိုင်ပြီ ဘာသာတရားဆိုတာ ကျင့်သုံးရတာ”  
တဲ့။

ဆိုလိုတာက “မသိဘာတွေသိဖို့ ဘာသာတရားကျင့်သုံး  
တယ်” လို့ ဒီလိုပြောတာနော်။ မသိသေးတာတွေသိဖို့ ဘာသာ  
တရားကျင့်သုံးတာတဲ့။ ဒီလိုပြောတာ။ ဘယ်တုန်းကမှ မသိခဲ့ရ  
ဘူးတဲ့၊ ဘယ်တုန်းကမှ မမြင်ခဲ့ရဘူးတဲ့၊ ဘယ်တုန်းကမှ  
မျက်များကိုမြေခဲ့ရဘူးတဲ့ တရားဓမ္မတွေကို သိဖို့ မြင်ဖို့  
မျက်များကိုပြုဖို့ အင်မတန်မှ ထူးဆန်းတဲ့အသိဉာဏ်တွေ ရဖို့  
အတွက်တဲ့။ အသိဉာဏ်ဘယ်လောက် အရေးပါတယ်ဆိုတာ  
ထင်ရှားတယ်။ မြတ်စွာဘူးရားက အမြတ်း အသိဉာဏ်ကို  
ညီးစားပေးတာလော်။ “မှုဒ္ဓ” လို့ ဆိုတာကိုက “သိသူ” လို့  
အဓိပ္ပာယ်ရတယ်။

အဲဒီတွေ ဘာသာတရားကိုလိုက်နာကျင့်သုံးတယ်ဆိုတာ  
ခုနက အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့မဟုတ်ဘူး။  
သို့သော် ဒီကန္တခေတ် ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု  
ပြောင်းပစ်ဖို့ လုပ်နေကြတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ့်ဟာကိုယ်  
စဉ်းစားကြည့်။ လုပ်ချင်တာတွေလုပ်ပြီးတဲ့အခါမှာ ပြောင်းပစ်  
မယ်။ ဘယ်ရမလဲ၊ မရဘူး။ မရနိုင်တဲ့အရာကို ရတယ်လို့ထင်နေ  
လို့ရှိရင် ဒါမှားယွင်းတဲ့ အမြင်တစ်ခုပဲ။ မှားယွင်းတဲ့အမြင်ကို  
မိဇ္ဈာဒီဒီလို့ခေါ်တယ်။ မှားယွင်းတဲ့အမြင်ကို လက်ခံတဲ့ပုဂ္ဂိုလ်၏  
destinationက ငရဲ နဲ့ တိရစ္ဆာန်ပဲတဲ့။ ဒီလိုဆိုလိုတာပေါ့နော်။

အဲဒီတော့ ရှင်သာရိပုဂ္ဂရာက ဖြေတယ်။ “မသိသေးတာကိုသိဖို့ မမြင်သေးတာကို မြင်ဖို့ မျက်မောက်မပြုနိုင်သေးတာကို မျက်မောက်ပြုဖို့ ကိုယ်တွေမရသေးတာကိုရဖို့ ကျင့်တာ” တဲ့။

“ဒါဖြင့် အရှင်ဘုရား မသိသေးတာ၊ မမြင်သေးတာ၊ မျက်မောက်မပြုသေးတာဟာ ဘာတွေတုန်းဘုရား” လို့ မေးစရာ ရှိလာတဲ့အခါကျတော့ ဒီလို့ဖြေတယ်။

“ဒါက ဒုက္ခာပဲ၊ ဒါက ဒုက္ခာဖြစ်ကြောင်းတရားပဲ၊ ဒါက ဒုက္ခာတွေချုပ်ပြုမ်းသွားတဲ့အရာပဲ၊ ဒါက ဒုက္ခာတွေချုပ်ပြုမ်းဖို့ရန် အတွက် အကျင့်လမ်းမှန်ပဲ” လို့ သစ္ာတရားကို သိဖို့တဲ့။ ဒီလို့ ဆိုလိုတာပဲ။ အဲဒီတော့ သစ္ာတရား၊ မသိသေးသမျှ ကာလပတ်လုံး သံသရာထဲမှာ လည်နေမှာပဲ။ သစ္ာတရားကို သိပြီးတဲ့ အခါ သံသရာမှ လွှတ်မြောက်မှာဖြစ်တယ်။

**ကြည့်။** ‘ရှင်အစုံလိမာလ’ ဟာ ကံတရားကိုပြောင်းတာ မဟုတ်ဘူး၊ သူ သိအောင်လုပ်လိုက်တာ။ သိအောင်လုပ်လိုက်လို သိသွားတဲ့အခါ ခုနကိစ္စတွေ အလိုလိုပြီးသွားတယ်။ ဒီလိုဆိုလို တာပေါ့နော်။ အဲဒီတော့ သစ္ာတရားကို မသိသေးသမျှ ကာလပတ်လုံး သံသရာထဲမှာ လည်နော်းမှာပဲ။ သံသရာထဲမှာလည်ပြီး ဒုက္ခာရောက်နေမယ့် အနေအထားတွေက လွှတ်မြောက်ဖို့အတွက် “ဒါက ဒုက္ခာပဲ၊ ဒါက ဒုက္ခာဖြစ်ခြင်းရဲ့အကြောင်းတရားပဲ၊ ဒါက ဒုက္ခာရဲ့ချုပ်ပြုမ်းရာဖြစ်တယ်။” ဒါက ဒုက္ခာချုပ်ပြုမ်းရာ နိုဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် ပို့ဆုံးဖြစ်တယ်” လို့ ဒါကိုသိဖို့ ဒါကို မြင်ဖို့ ဒါကို မျက်မောက်ပြုနိုင်ဖို့ ဘာသာတရားကျင့်သုံးမှုကို လုပ်ကြရတာဖြစ်တယ်တဲ့။

အဲဒီတော့ ဗုဒ္ဓဘာသာတွေ တရားကျင့်တာ၊ ဥပုသ်  
စောင့်တာပဲဖြစ်ဖြစ်၊ သမာဓိကျင့်စဉ်ကို ကျင့်တာပဲဖြစ်ဖြစ်၊  
ဝိပဿနာကျင့်စဉ်ကို ကျင့်တာပဲဖြစ်ဖြစ်၊ ဘာအတွက်လုပ်တာလဲ  
ဆိုတော့ အမှန်တရားကိုသိဖို့အတွက် လုပ်တာတဲ့။

### အခိုယ်သွားတရား

အဲဒီ အမှန်တရားမှာ ခုက္ခနာရောစ ဆိုတာ နိဗ္ဗာန်ပဲ။  
အဲဒီတော့ နိဗ္ဗာန်ဆိုတာကိုတွေ့မြင်မှ ခုက္ခသမ္မဒယ ဆိုတဲ့တက္ကာ  
ကို ဖယ်နိုင်တာ။ ခုက္ခသမ္မဒယ— တက္ကာကိုဖယ်မှ ခုက္ခဆိုတာကို  
ရပ်ဆိုင်းလို့ရမှာ။ အဲဒီအခြေအနေတွေ ရောက်ဖို့ရှင်အတွက်  
“ခုက္ခရောစ ဂါဏိ ပဋိပဒါ” လို ဆိုတဲ့ “မူး”ကို ကိုယ်သွားန်မှာ  
ထူထောင်ရမှာဖြစ်တယ်။ မြတ်စွာဘုရားက အကုန်လုံး ကွင်းဆက်  
နဲ့ဟောတာ။ သစ္ဌာလေးပါးဆိုတာ Buddhist practice ကို  
အကျဉ်းပြောထားတဲ့စကားပဲ။ အကျဉ်းဆုံးနည်းနဲ့ ပြောလိုက်တာ။

အဲဒီတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ ဘာလုပ်ရမှာလဲ  
လို ဆိုရင် “ခုက္ခရောစ ဂါဏိ ပဋိပဒါ”ကို ကျင့်ရမှာ။ “ခုက္ခ  
ရောစ ဂါဏိ ပဋိပဒါ” ဆိုတာ ဘာလဲလို မေးမယ်ဆိုရင်  
မရွင်ရှစ်ပါး “မူးမ ပဋိပဒါ”ပဲ။ အဲဒီတော့ မူးမ ပဋိပဒါ ဆိုတာ  
တခြားသွားရာရမှာ မဟုတ်ဘူး။ သမ္မာဒီဇိုး၊ သမ္မာသက်ပွဲ၊  
သမ္မာဝါစာ၊ သမ္မာကျွေး၊ သမ္မာအာဒိုဝါ၊ သမ္မာဝါယာမ၊  
သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ မရွင်ရှစ်ပါး အကျင့်တရားပဲ။  
အဲဒီမရွင်ရှစ်ပါးကို မိမိရဲ့သွားန်မှာထူထောင်ပေးတာ။ ထူထောင်  
နေတဲ့အချိန်ကို ပုံမှန်စေမရ လို ခေါ်တယ်။ ပုံမှန်စေမရ ဆိုတာ

လောကုတ္ထရာမဂ်မရခင် ရွှေပိုင်းမှာဖြစ်နေတာ။ မဂ်၊ မဂ်နဲ့  
ပြောတာဟာ ဒီ ၈-ခု အပေါင်းပဲဖြစ်တယ်။

### “မဂ္ဂ”အဓိပ္ပာယ်

မဂ် ဆိုတာ အပေါင်းရဲနာမည် Unity of 8 factors ပေါ့။ Unity ကို “မဂ္ဂ” လိုခေါ်တာ။ ဘာဖြစ်လို့ မဂ္ဂ လို ခေါ်တာတူန်း ဆိုတော့ အငြကထာဆရာတိုးတွေဖွင့်ပြတာ သိပ်ဖြီးတော့ သဘောကျစရာကောင်းတယ်။ သမ္မာဟာ ဝိဇ္ဇာဒီး အငြကထာ မှာ ဂုဏ်ပွဲဖွင့်ထားတယ်။ စဉ်းစားတတ်ရင် သဘာဝကို ဖော်ဆောင် ပေးတဲ့ Definition တစ်ခုဆိုတာ သိရတယ်။

“မဂ္ဂ”ရဲအဓိပ္ပာယ်ကို ပထမ ဘယ်လိုပြောသလဲလိုဆိုရင် “နိုဒ္ဓာနတ္ထိကေဟိ ဖို့ယတေတီ မရှိ” တဲ့ “မဂ္ဂ” ဆိုတာတဲ့ နိုဒ္ဓာနတ္ထိချင်တဲ့ပုဂ္ဂိုလ်တွေ ရှာရမယ့် တရားတဲ့။ ဒါ beginner တွေအတွက် ပြောလိုက်တာလေ။ မင်းတို့ နိုဒ္ဓာနရချင်ရင် ဘာလုပ် ရမလဲ။ ဟော- ဒီ မဂ္ဂရှုစ်ပါးကိုရှာလို ပြောတာနော်။

ဒါဖြင့် နိုဒ္ဓာနကို ဘယ်သူကရှာပေးမှာတူန်းဆိုတော့ “နိုဒ္ဓာန မဂ္ဂတီ ကတေသာတီတီ မရှိ” တဲ့ သူဟာသူ ရှာပေးလိမ့်မယ်တဲ့။ ဟော- ဒါ ဒုတိယ definition ဖြစ်တယ်။

နောက်တစ်ခါ သူ့ဘာသူရှာသွားတယ်ဆိုတာ ဘယ်လို ရှာတာတူန်းဆိုတော့ “ကိုလေသာ မာရောက္ခာ နိုဒ္ဓာန ကွဲတီတီ မရှိ- ကိုလေသာတွေကို ဖယ်ရှားပစ်ပြီး နိုဒ္ဓာနထဲ ပြေးဝင် သွားတာ”တဲ့။ ဟော- နိုဒ္ဓာနကိုတွေ့အောင်ရှာတာလဲ မဂ္ဂရှုစ်ပါးပဲ။ ဒါကြောင့်မို့ “မဂ္ဂ” ဆိုတဲ့ နာမည်ကို ပေးထားတာနော်။

“မရွှေ”ဆိုတဲ့စကားလုံးကို အမိပ္ပါယ်(၃)မျှိုးနဲ့ မှတ်ရမယ်။ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်တွေ ရှာရတဲ့အရာ၊ နိဗ္ဗာန်ကို ရှာပေးတတ်တဲ့အရာ၊ ကိုလေသာတွေကို ဖယ်ရှားပြီး နိဗ္ဗာန်ထဲကို ဝင်ရောက်တဲ့အရာလို့ ဆိုလိုတယ်။ အဲဒါဟာ ဘယ်တရားတွေလဲ လို့ဆိုရင် သမ္မာဒီပြီ၊ သမ္မာသက်ပျော်၊ သမ္မာဝါစာ စတဲ့ ဒီမဂ္ဂင်ရှုစ်ပါး ပဲတဲ့။

အဲဒီမဂ္ဂင်ရှုစ်ပါးဟာ ပုံမှန်သမ္မာကမ္မာ လို့ဆိုတဲ့ ပိုပသနာဉာဏ် အခိုက်မှာ တစ်ခါတစ်ရုံ သမ္မာဒီပြီ က ဦးဆောင်တယ်။ တစ်ခါတစ်ရုံ သမ္မာသမာဓိ တို့ သမ္မာဝါယာမတို့ သမ္မာသတိ တို့က ဦးဆောင်နေတယ်။ ဒီလို့ တစ်ခုခိုတစ်ခုခိုသွားတယ်။ အားလုံးရဲ့ စွမ်းအင်သတ္တိဟာ တပြီးညီဖြစ်သွားပြီး သူအလုပ်ကိုသူ တစ်ညီတည်းလုပ်သွားပြီ၊ တစ်ခုတည်းကဲ့သို့ ဖြစ်သွားပြီဆိုရင် လောကုတ္တရာမ်း အဆင့်ရောက်သွားပြီ။ မညီသေးသူး တစ်စ ထောင် တစ်စလျှော့ ဖြစ်နေသေးရင် ဝိပသနာအဆင့်ပဲ ရှိသေးတယ်။ ဝိပသနာအဆင့်ကို ပုံမှန်သမ္မာကမ္မာ လို့ခေါ်တယ်။

အဲဒီ “ပုံမှန်သမ္မာ”ဟာ အဆင့်မြင့်လာလို့ တစ်စထောင် တစ်စလျှော့ မရှိတော့ဘဲ တစ်ညီတည်းစွမ်းဆောင်မှု ပေးသွားပြီ ဆိုတဲ့အခါ လောကုတ္တရာမ္မာ ဖြစ်သွားရော။ အဲဒီ လောကုတ္တရာမ္မာ ဖြစ်သွားပြီဆိုတဲ့အခါ ဆိုင်ရာဆိုင်ရာ ကိုလေသာတွေကိုဖယ်ပြီး နိဗ္ဗာန်ကို မျက်မျှက်ပြုလိုက်တယ်။ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဆိုင်ရာဆိုင်ရာ ကိုလေသာတွေကို ဖယ်ရှားပစ်လိုက်လို့ အမှန် တရားကိုသိခြင်းကိစ္စဟာ အဲဒီမှာပင် အဆုံးသတ်သွားတယ်ပေါ့။

အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးတယ်ဆိုတာ အဲဒီအသိဉာဏ်မျိုးရအောင် ကျင့်သုံးတာနော်။ သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ ဘာသာတရားကို ဘာလိုကျင့်သုံးကြတာ တုန်းဆို “နိဗ္ဗာန်” ရချင်လို့ ဖြေကောင်းဖြေမယ်။ အခု ရှင်သာရိပုတ္တရာ ဖြေဆိုတဲ့အဖြေဟာ အလွန်ပြည့်စုတဲ့အဖြေပဲ နော်။ အေး- ဘယ်တုန်းကမှ မသိသေးတာတွေသိဖို့ ဘယ်တုန်းကမှ မမြင်ခဲ့တာတွေမြင်ဖို့ ဘယ်တုန်းကမှ မရခဲ့သေးတာ၊ မျက်မျောက်မပြုခဲ့သေးတာတွေရဖို့၊ မျက်မျောက်ပြဖို့ ဘာသာတရားကို ကျင့်သုံးကြတာတဲ့။

ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ မရသေးတာ တွေဆိုတာ ဘာတုန်းဆိုတော့ ‘သစ္ဌာလေးပါး’ပဲ။ သစ္ဌာလေးပါး မသိလို့ ဘုန်းကြီးတို့တစ်တွေ သံသရာလည်နေကြတာ။ မြတ်စွာ ဘုရားကိုယ်တိုင်က “ငါလည်း သံသရာလည်ခဲ့ရတယ်။ မင်းတို့ လည်း သံသရာလည်ခဲ့ရတယ်။ အခု သစ္ဌာလေးပါးကို သိသွားပြီ။ သိသွားတာနဲ့ တစ်ပြိုင်နှက် သံသရာလည်ခြင်းအကြောင်းတွေ အကုန်ဖယ်ရှားပြီးသွားပြီ” ဒီလိုဆိုတာနော်။

### နိုင်း

အေး- ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားတော်တွေ၊ ဝိဋကတ်(၃)ပုံ တကယ့်အဆီအနှစ်တွေ မြန်မာပြည်မှာရှိနေတုန်းမှုန်မှုန်ကန်ကန်နဲ့ ဒီတရားတွေကို လေ့လာလိုက်စားကြမယ်၊ သိရှိအောင် ကြီးစားကြမယ်ဆိုရင် အများကြီးအကျိုးရှိနိုင်ပါ တယ်။

ဘုရားတရားတော်တွေဟာ မြန်မာပြည်မှာ ပြည့်ပြည့်၎ဝ တည်ရှိထွန်းကားနေဆဲပြစ်တယ်။ ဒီတရားတော်တွေ မြန်မာ ပြည် ရောက်လာအောင် သယ်ဆောင်လာခဲ့ကြတဲ့ ကျေးဇူးရှင် တွေဟာ ရှင်အရဟံ စတဲ့ ရဟန်းတော် အရှင်မြတ်ကြီးတွေပဲ ဖြစ်တယ်။ သံယာတော်တွေက သယ်ဆောင်လာပြီး စဉ်ဆက် မပြတ် ပို့ချေပေးခဲ့လို့သာ ဒီတရားတွေရဲ့ အမိပ္ပါယ်ကို သိနိုင်ခွင့် ရကြတယ်။ အကယ်၍ စာအုပ်တွေသာ သယ်လာပြီး ဖီရိုတဲ့ ထည့်ပစ်ခဲ့မယ်ဆိုရင် ဘယ်သူမှုသိမှာမဟုတ်ဘူး။

စာအုပ်ရှိပြီး သင်ဖို့လည်းလိုတယ်။ အခုလို သင်ယူပို့ချေမှ တွေနဲ့ ဒီကန္တော်ခေတ် မြန်မာနိုင်ငံမှာ ပရီယတ္ထီစာသင်တိုက်ကြီး တွေမှာ စာသင်နေကြတယ်၊ ပို့ချေပေးနေကြတယ်။ အဲဒီလိုလုပ်နေ တာဟာ သာသနာတော်တည်တဲ့ရော၊ သာသနာတော် ထွန်းကား ရေးအတွက် အလုပ်လုပ်နေကြတာဆိုတာ ဘုန်းကြီးတို့ သဘော ပေါက်ဖို့ လိုအပ်တာပေါ့။

ဒါကြောင့်မို့ စာပေကျမ်းဂန်ထဲမှာ “ပရီယတ္ထီယာ ဦးတာယာ သာသန့် ဦးတိ” သင်ယူမှုရှိနေသမျှ ကာလပတ်လုံး သာသနာ ရှိတယ်လို့ဆိုတာ။ သင်ယူတယ်ဆိုတဲ့အခါမှာ ဒကာ၊ ဒကာမ တွေက တို့နဲ့မဆိုင်ဘူးလို့ မအောက်မေ့လေနဲ့။ ကိုယ်လည်း တပိုင်တနိုင် သင်ရမှာပဲဖြစ်တယ်။ ဘုရားတရားတွေ ကိုယ်တိုင် သိအောင် သင်ဖို့လိုအပ်တယ်။ အဲ- နှီမြို့ဆိုရင် သူများပြောတာ ငေးမောပြီး ဟိုလူပြောရင် ဟုတ်နိုးနိုး၊ ဒီလူပြောရင် ဟုတ်နိုးနိုး၊ ဒီ တရားနာ ဟုတ်နိုးနိုး၊ ဟို တရားနာ ဟုတ်နိုးနိုး။ ဒီလို ဟုတ်နိုးနိုး ထဲကနေ ထွေကိန်းမှာမဟုတ်တော့ဘူးနော်။

အခြေတော့ ကိုယ်ကိုယ်တိုင်သိနိုင်ခွင့်ရှုပါလျက်နဲ့ မသိဘူး  
လိုဆိုရင် ကိုယ့်အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ ဗုဒ္ဓမြတ်စွာ  
ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေရဲ့ အနှစ်သာရဇာချုပ်  
တို့တတွေအမှန်သိအောင် ကြိုးစားအားထုတ်သင့်တယ်။  
“ဘာသာတရား လိုက်နာကျင့်သုံးခြင်းရဲ့ ရည်ရွယ်ချက် အစစ်  
အမှန်ဟာ မသိသေးတာတွေ သိဖို့ အမှန်တရားတွေကိုသိဖို့  
ဘာသာတရား လိုက်နာခြင်းသာဖြစ်တယ်။ ကံတရားတွေကို  
အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကိုလိုက်နာတာမဟုတ်ဘူး”  
ဆိုတဲ့ ရှင်သာရိပုစ္စရာရဲ့အဖြော၊ ရှင်မဟာကော်မူက တို့ရဲ့  
အမေးကို နာယူမှုတ်သားပြီး အသိဉာဏ်ရအောင် ကျင့်ကြ  
ကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာစု ... သာစု ... သာစု



## စီတ်၏ထွက်ပေါက်များ

### မူတ်တမ်း

သာသနာတော်နှစ် ပြောရ ခုနှစ်၊ ကောဇာသတ္တရာန  
၁၃၃၃ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်း၊ လမ်းမတော်  
မြို့နယ်၊ ကိုင်းတန်းလမ်း၊ ဓမ္မခိုင်းကတော်တော်အား ဉီးထိပ်  
ပန်ဆင်လျက် ဒုတိယအကြိမ်မြောက် ကိုင်းတန်းလမ်းမြို့သားစု  
သယူဒါန ဆွဲးလောင်းအဖွဲ့၏ အနှစ်းမဲ့အလျှေ မွဗူးလာတရားပွဲ၍  
ဟောကြားတော်မူအပ်သော “စီတ်၏ထွက်ပေါက်များ” တရား  
ဒေသနာတော်။

“ထွက်ပေါက်” ကို ပါဋ္ဌာသာနဲ့ ဖော်ပြတဲ့အခါ  
‘နိသာရဏ’ ဆိုတဲ့စကားလုံးကို ဓမ္မမြတ်စွာက အသုံးပြုတယ်။  
တစ်စုံတစ်ခု အခက်အခဲ အကြောင်အတည်းတွေနဲ့ ကြိုတွေ့နေတဲ့  
အခါ လူတွေဟာ ထွက်ပေါက်ရှာလေ့ရှိကြတယ်။ လျှောင်ပိတ်မိ  
နေပြီဆိုရင် ပိုပိုဆိုးလာပြီး ပေါက်ကွဲသွားတတ်တယ်။ လေဓတော်  
မှုပဲ လျှောင်ပိတ်ထားမယ်ဆိုရင် ပေါက်ထွက်သွားနိုင်တယ်။  
ထိုအတူပဲ လူတွေရဲ့စိတ်ကို ထွက်ပေါက်မပေးဘဲ စိတ်ဖိစ်းမှု  
တွေကို ချုပ်တည်းထားမယ်ဆိုရင် ပေါက်ကွဲသွားနိုင်တယ်။  
ဒုံးကြောင့်မို့ နှုလုံးကွဲတာ၊ အသဲကွဲတာတို့ ဖြစ်တာ။

မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုရဖို့ အင်မတန်မှုအရေးကြီး  
တယ်။ မြတ်စွာဘုရားက “စီတ်၏ထွက်ပေါက်များ” ကို ညွှန်ပြတော်  
မှုထားတယ်။ အင်မတန်မှု မှတ်သားစရာကောင်းတယ် လက်တွေ့  
လည်းကျတယ်။ ဘုန်းကြီးတို့၏ နေ့စဉ်ဘဝမှာ စိတ်နဲ့ပတ်သက်ပြီး

အကျပ်အတည်း တစ်စုံတစ်ရာ တွေ့လာမယ်ဆိုရင် ဟောနီ  
ထွက်ပေါက်များကိုအသုံးချဖြဲ့ ဖြေလျှောလို့ရနိုင်တယ်။ နောက်ဆုံး  
မှာ စိတ်ဟာ လုံးဝလွတ်မြောက်သွားတဲ့ အခြေအနေတစ်ခုကို  
ရောက်ရှိသွားနိုင်တယ်။ လုံးဝလွတ်မြောက်သွားတဲ့ စိတ်ဓာတ်  
လေးဟာ ဘယ်အခါကာလမှ ပြန်လည်ပြီး အကျဉ်းအကျပ်  
တွေ့တယ်ဆိုတာ မရှိဘူး၊ ဘယ်အခါကာလမှ ပြန်လည်ပြီး  
ပိတ်မိတာ မရှိတော့ဘူး။

စိတ်ရဲ့လျှပ်ရှားမှုများကို emotion လို့ ခေါ်တယ် စိတ်ဖိစီးမှု  
ကို stress လို့ ခေါ်တယ်။ ဒီကန္တခေတ်မှာ လူတွေဟာ ကြီးပွား  
တိုးတက်အောင် ကြီးစားအားထုတ်ကြတယ်။ စီးပွားရေးဘက်က  
တိုးတက်အောင်၊ နိုင်ငံတကာအဆင့်မီအောင်၊ ဟိုလူ ဒီလူရဲ့  
အဆင့်တွေ့မီအောင် ကြီးစားအားထုတ်ကြတဲ့အခါ စိတ်ဖိစီးမှု  
ဆိုတာ ဖြစ်လာတတ်တယ်။

လူတွေ ချမ်းသာလွယ်ကူမှုအတွက် အသုံးပြုစရာတွေ  
အင်မတန်မှုတိုးတက်ကောင်းမွန်လာတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံ ခရီး  
သွားဖို့ဆိုလည်း သက်တောင့်သက်သာ အချိန်တို့တို့နဲ့ ရောက်နိုင်  
တယ်။ ကိုယ့်နိုင်ငံအတွင်းမှာလည်း တစ်နေရာမှ တစ်နေရာ  
သွားမယ်ဆိုရင် သက်သက်သာသာ အချိန်တို့အတွင်း ရောက်ရှိ  
သွားနိုင်တယ်။ ဒီလို့ စီးပွားရေးဘက်၊ လူတွေရဲ့ အသုံးအဆောင်  
တွေ့ဘက်က တိုးတက်လာပေမယ့် စိတ်ရဲ့ဖိစီးမှုတွေကတော့  
များများလာတယ်။

ဒီလောက် တိုးတက်နေတဲ့ခေတ်ကြီးမှာ စိတ်ချမ်းသာမှု  
တွေ ပိုတိုးလာသလား ဆိုလို့ရှိရင် စိတ်ချမ်းသာမှုက ပိုမတိုးဘူး။

စိတ်ရဲဖိစီးမှုဒက်တွေကသာ ပိုတိုးလာတယ်။ အဲဒါဘူးကြောင့်လဲ? အလေးအနက်ထားပြီး အဖျော်ရှာလေ့လာကြည့်သင့်တယ်။

ဗုဒ္ဓမြတ်စွာက နည်းလမ်းတွေ ပေးထားတယ်၊ လူတွေရဲ့ “လိုဘဲ”ဟာ ဘယ်တော့မှုပြည့်တယ်လိုမရှိဘူး။ မပြည့်နိုင်တာကို ဖြည့်နေမယ်ဆိုရင် မဆုံးနိုင်တဲ့ ခရီးလမ်းကို လျှောက်နေတာ ဖြစ်လို လူတွေရဲ့စိတ်ဓာတ်ဟာ လိုမြဲလိုနေမှာပဲ။ ဗုဒ္ဓမြတ်စွာက “အတိဇ္ဈာ လောကော်- လောကသားတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာမရှိဘူး”တဲ့။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်ဆည်းပေး မတင်းတိမ်ဘူး။ ကောင်းသည်ထက် ကောင်း အောင်၊ တိုးတက်သည်ထက်တိုးတက်အောင် ကြီးစားနေကြမှာပဲ။ ဘယ်လောက်ပဲ ကြီးစားကြီးစား၊ ထိုကုံးသို့ ကြီးစားလာလို လူ၊ အသုံးအဆောင်တွေဘက်က တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့စိတ်ထဲမှာ စိတ်ဖိစီးမှုဆိုတဲ့ ဒဏ်ရာဒက်ချက်တွေ တိုးသည်ထက် တိုးလာမယ်။

တစ်ကဲမျှလုံး ခြုံကြည့်မယ်ဆိုရင် ဒီအတိုင်းပဲမြင်ရမယ်။ အေး- ကံကောင်းထောက်မလို ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရား ဓမ္မတွေကို နာယူခွင့်ရကြမယ်၊ တရားကို နှလုံးသွေးခွင့်ရကြမယ် ဆိုရင် လက်တွေကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှု ဒဏ်တွေကို အတော်အသင့် လျှော့ချိန်ကြလိမ့်မယ်။ လျှော့ချုတဲ့ နေရာမှာလည်းပဲ မှန်ကန်တဲ့နည်းနဲ့ လျှော့ချိန်လိမ့်မယ်။

ဒီကန္တော် စီးပွားရေးဘက်က တိုးတက်တယ်လို့ဆိုတဲ့ နိုင်ငံအချို့မှာ ဘာတွေများ တိုးတက်နေသလဲဆိုလိုရှိရင် stress လို့ဆိုတဲ့ စိတ်ဖိစီးမှုတွေ တိုးတက်နေတယ်။ stress ဆိုတဲ့ စိတ်

ပိတ္ထီးမှုတွေ တိုးတက်လာသည့်အတွက်ကြောင့် ထွက်ပေါက်ရှာတဲ့ အနေနဲ့ နည်းလမ်းမျိုးစုံအသုံးချကြတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြား တဲ့နည်းလမ်းကို မတွေ့ရှုဘဖြင့် သက်သာလို သက်သာငြား ပညာရှင်တွေက stress ကို လျှော့ချဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်း လာကြတယ်။

Psychiatrist တို့, Psychotherapist တို့က စိတ်ဖိစီးမှု တွေကို ဖြေဖျောက်ပေးဖို့ သူတို့နည်းနဲ့ကြိုးစားလာကြတယ်။ မြန်မာနိုင်ငံမှာထက် အနောက်နိုင်ငံတွေ, ဥရောပနိုင်ငံတွေမှာ Psychotherapy နဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့ ကြိုးပမ်းတာတွေ ပိုများ တယ်။ အေး-မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ တရားတော်တွေကို ဖြန့်ဖြေးနေကြလို ထိထိ ကမ္မဋ္ဌာန်း ရိပ်သာတွေသွားပြီး စိတ်ပြုမျိုးမှုကို ရယူကြတယ်။ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ မှန်ကန်တဲ့အတွေးတွေက စိတ်ဖိစီးမှုကို လျှော့ကျ သွားစေတယ်။

**ကြည့်လေ-** မြန်မာလူမျိုးတွေက စိတ်ဖိစီးမှုကို ဘယ်လို လျှော့ချကြသလဲ။ လူတိုင်းလောက်နဲ့နဲ့ စဉ်းစားကြတယ်။ “သမ္မတ သနီရာ အနီးစွာ” - သနီရတရားဆိုတာ မြတာမှုမဟုတ်ဘဲ၊ လူ့ဆန္ဒဆိုတာ ဘယ်ပြည့်နိုင်ပါမလဲနော်” စတဲ့ ဒီအတွေးတွေဟာ ဗုဒ္ဓမြတ်စွာကဟောထားလို မိမိတို့ရဲ့ ရင်ထဲနဲ့လုံးထဲမှာ ရှိနေပြီး ဖြစ်တယ်။

ဗုဒ္ဓမြတ်စွာရဲ့ တရားတွေဟာ ပုဂ္ဂိုလ်ကစပြီး မြန်မာ နိုင်ငံကို ရောက်ရှိတွေနဲ့ကားလာပြီး မြန်မာလူမျိုးတွေရဲ့ သွားသား ထဲမှာ စိမ့်ဝင်နေတဲ့ အဆုံးအမတွေပဲ။ အဲဒီ ဗုဒ္ဓရဲ့အဆုံးအမ

တွေကို မိဘဆွဲမျိုးအစဉ်အဆက် ကြားဖူးနားဝ ရှိလာကြတယ်။ “သခါရဆိုတာ မမြေဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူး ဒါတွေက အနတ္ထသဘောတရားတွေပဲ” ဆိုတဲ့ အတွေး တွေနဲ့ စိတ်ဖိစိုးမှုကို လျှော့ချနေကြတယ်။

အဲဒီလို စိတ်ဖိစိုးမှုတွေကိုလျှော့ချနိုင်သည့်အတွက်ကြောင့် အထိုက်အလျောက် စိတ်ရဲထွက်ပေါက်တွေကို မြန်မာလူမျိုးတွေ တွေ့ရှုနေကြတယ်။ ဒါ အင်မတန်ကောင်းတဲ့ အခွင့်ကောင်းကြီး ဆိုတာ လူတိုင်းက သတိပြုမိချင်မှပြုမိမှာ။

တခါး နိုင်ငံခြားသားတွေ မြန်မာပြည်ကိုလာကြတယ်။ မြန်မာတွေကို အကဲခတ်ကြတယ်။ နိုင်ငံခြားမှာ နေစဉ်တုန်းက မြန်မာလူမျိုးတွေအကြောင်းကို တစ်မျိုးမြင်ထားကြတယ်၊ အဝေး သတင်းအရ တစ်မျိုးသိထားကြတယ်။ ဒီရောက်လာတဲ့အခါ မြန်မာလူမျိုးတွေဟာ ပျော်ပျော်ရွှေငြွေငြွေ မျက်နှာကြည်ကြည် လင်လင်နဲ့ နေထိုင်ကြ၊ ပေါ့ပေါ့ပါးပါး နေထိုင်ကြ၊ သွားလာ စားသောက်ကြတာမြင်တော့ သူတို့စိတ်ထဲမှာ မဝေခဲ့နိုင်အောင် ဖြစ်သွားတယ်လို့ ဆိုကြတယ်။

ဘုံကြောင့် မြန်မာလူမျိုးတွေရဲမျက်နှာတွေဟာ ရွှေငြွေလန်း နေရသလဲ၊ ဘုံကြောင့် မြန်မာလူမျိုးတွေရဲ စိတ်ဓာတ်တွေဟာ ကြည်လင်အေးမြနေရသလဲ၊ အကြောင်းရင်းကိုမသိရင် ပြောနိုင် မှာမဟုတ်ဘူး၊ တကယ်ကတော့ “ဗုဒ္ဓမြတ်စွာရဲ တရားခမ္မ အနိုပ် အောက်မှာ မြန်မာလူမျိုးတွေဟာ စိတ်ရဲထွက်ပေါက်ကို အထိုက် အလျောက် ရရှိနေကြလိုပဲ”။ သေသေချာချာ စဉ်းစားကြည်ရင် သိနိုင်ပါတယ်။

တချို့ နိုင်ငံတွေမှာဆိုရင် စိတ်ရဲ့ ဖိစီးမှုဒဏ်တွေကို လျှော့ချို့ တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့တောင်မှပဲ သင်နေ ကြရတယ်။ အဲဒါကို အင်္ဂလိပ်လို အတိုကောက် MBSR လို ခေါ်တယ်။ တက္ကသိုလ်မှာ Psychology နဲ့ပတ်သက်ဖြိုး သင်ကျား တဲ့အခါ Modern education အနေနဲ့ ဒါပါတယ်။ တက္ကသိုလ် ပညာရပ်တစ်ခုအနေနဲ့ ပို့ချေတယ်။ MBSR ဆိုတာ M ဆိုတာ Mindfulness, B ဆိုတာ Based, S ဆိုတာ Stress, R ဆိုတာ Reduction, Mindfulness based stress reduction ဆိုတဲ့ ပညာရပ်ဖြစ်တယ်။ “သတိတရားကို အခြေခံပြီး စိတ်ဖိစီးမှုကို လျှော့ချွေ့ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ပဲ။

မြန်မာနိုင်ငံမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ သတိပဋိဘန်ကျင့်စဉ်ဟာ mindfulness based ပေါ့။ သတိတရားကို အခြေခံပြီး စိတ်ရဲ့ ဖိစီးမှုဒဏ်တွေကို လျှော့ချေတယာဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးတွေဟာ စိတ်ဆင်းမှုမှုဒဏ်ကို ကြာရှည်မခံကြရဘူး၊ ထွက်ပေါက်ကလေးတွေ ရှိကြတယ်ပေါ့။ ဆိုင်ရာ ဆိုင်ရာ မှန်ကန်တဲ့ထွက်ပေါက်ကလေးတွေကို မြတ်စွာဘူးရား ဟောထားတာရှိတယ်။

အင်မတန်ကြီးမားတဲ့, လူတွေအများအပြား စုရုံးရောက်ရှိ နိုင်တဲ့ အဆောက်အအီးကြီးတစ်ခု ဥပမာ - Super market တို့လို, လေဆိပ်အဆောက်အအီးကြီးတို့လို ဒီလိုကြီးမားတဲ့ အဆောက်အအီးကြီးတွေမှာ exit ဆိုတာတွေရှိတယ်၊ လေယာဉ်ပျော် ခရီးသွားလူးတဲ့ပုဂ္ဂိုလ်တိုင်း တွေ့ဖူးကြပါလိမ့်မယ်။ မတော်တဆ အန္တရာယ်ကြံးလာလိုရှိရင် လေယာဉ်ပျော်တွေမှာ ထွက်ပေါက် exit ဆိုတာတွေ ပြထားတာရှိကြတယ်။

စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လာရင် စိတ်ဖိစီးမှုတွေမှာ “ဆင်ခြင်သုံးသပ်မှု၊ ဖြေဖျောက်နိုင်မှုဆိုတဲ့ ထွက်ပေါက်” မရဘူး ဆိုရင် စိတ်ဖိစီးမှုတွေ များလာတတ်တယ်။ အဲဒီလိုများတဲ့အခါမှာ မှန်ကန်တဲ့ ထွက်ပေါက်ကလေးတွေ လိုအပ်တယ်တဲ့။

အဲဒါကြောင့်မို့ ဒီကနေ့ “စိတ်၏ထွက်ပေါက်များ” ကို ရှင်းပြုမယ်။ စိတ်၏ထွက်ပေါက်ကို ဘယ်မှာရှာရမှာလဲဆိုရင် စိတ်ထဲမှာပဲ ပြန်ရှာရမယ်။ အဆောက်အအီးကြီးတစ်ခုမှာ ရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ထိုအဆောက်အအီးထဲက ထွက်ချင်ရင် exit ဆိုတာ ကို အဲဒီ အဆောက်အအီးမှာပဲ ပြန်ရှာရမယ် အဲဒီ ထွက်ပေါက်ကနေ ထွက်ရမယ်။

အဲဒီလိုပဲ စိတ်ဖိစီးမှုကြောင့် စိတ်ထဲမှာအကျဉ်းအကျပ်တွေ ဖြစ်ပေါ်နေလိုရှိရင် ဘယ်လိုလုပ်ပြီး ဒီအကျပ်အတည်းက ရှုန်းထွက်မလဲဆိုတာ စိတ်ထဲမှာပဲ ပြန်ရှာရတယ်ပေါ့။ ဒါကြောင့်မို့ စိတ်၏ထွက်ပေါက်များမှထွက်နိုင်ဖို့ ဘုန်းကြီးတို့တွေ လေ့ကျင့်ယားကြရမှာ ဖြစ်တယ်။

### နိသာရဏသူတ်

အဲဒီလို လေ့ကျင့်ယားဖို့ စိတ်၏ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက “နိသာရဏသူတ်” မှာ ၆-မျိုး ဟောယားတာရှိတယ်။ စိတ်ဖိစီးလာလိုရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရဖို့ မြတ်စွာဘုရားက လမ်းညွှန်ယေးယားတာ။ အဲဒီ လမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်ပယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကဲ့မှုဒဏ်တွေကို ခံရမှာမဟုတ်ပါဘူး။ ပိဿးမှုတွေ

ဖြစ်လာရင်လည်း ထွက်ပေါက်ရသွားမှာပါ။ အေး- မြတ်စွာ ဘုရားရဲ့ တရားဓမ္မတွေကို မနာရလို ဒီနည်းစနစ်တွေကို မသိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားတရားတော်တွေကို မျက်ကွယ်ပြေနေလို ဒီနည်းစနစ်ကိုမသိတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ တွေးမြေရာရာ၊ ကြမိကြရာ ထွက်ပေါက်အမျိုးမျိုးကို မှားယွင်းစွာ ပြလုပ်မိတ်ကြတယ်။

ဆိုပါစို့-လောကလူတွေမှာ အထူးသဖြင့် လူငယ်လူရှု အသိင်းအဝိုင်းမှာ ရဲခါရဲခါ စိတ်ညစ်စရာဆိုတာ တွေ့လာတတ်တယ်၊ ရဲခါရဲခါ စိတ်လဲမှာ အလိုမကျတာ တွေ့လာတတ်တယ်။ ရဲဖန်ရဲခါ မထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲမှုမျိုး ဖြစ်လာတတ်တယ်။ အဲဒီလို စိတ်အကျဉ်းအကျပ်တွေ များလာလိုရှိရင် ထွက်ပေါက်ရှာမရတော့ ဘာလုပ်ကြလဲ? ဒီကနေ့ခေတ် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှတွေကို ထွက်ပေါက်ရှာတဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြတယ်၊ အရက်သေစာတွေ သောက်စားကြတယ်၊ အဲဒီနည်းနဲ့ ထွက်ပေါက်ရှာကြတယ်။

ဆိုလိုတာက ပြဿနာဖြစ်လာတယ် ထိုပြဿနာကိုမေ့ပစ်ဖို့စားတယ်၊ မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲ ခေတ္တခဏမေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာကြတယ်။ အဲဒီထွက်ပေါက်က တကယ့် အစစ်အမှုန်ထွက်ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲ ပြန်လည် ပဲလည်လာတယ်။ တကယ်ပြုမ်းချမ်းတဲ့ အပြင်ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တပဲလည်လည်နဲ့ ထွက်ပေါက်

ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြတယ်။ အကျဉ်းအကျပ်တွေက  
ပိုများလာတယ်၊ ပြဿနာတစ်ခုကနေ နှစ်ခုသုံးခုဖြစ်လာတယ်၊  
ထွက်ပေါက်ကို မှန်မှန်ကန်ကန်မရှာနိုင်ဘူး ဆိုလိုရှိရင် ဒီလိုပဲ  
ပြဿနာတက်နေကြမှာပဲ။

လူတစ်ယောက် ကွမ်းစားတတ်တဲ့ အလေ့အကျင့်လုပ်လို့  
ကွမ်းစွဲသွားတယ်၊ ကွမ်းစွဲသွားတာကို ဘာနဲ့ဖြတ်ရမလဲလို့ စဉ်းစား  
တယ်။ ဒါက ထွက်ပေါက်ရှာတာပဲ သူကကွမ်းကို အလွယ်တကူ  
မဖြတ်နိုင်ဘူး၊ မဖြတ်နိုင်သည့်အတွက်ကြောင့် ဘာနဲ့ အစားထိုး  
တုန်းဆိုရင် ဆေးလိပ်နဲ့ အစားထိုးတယ်၊ ကွမ်းဖြတ်ချင်လို့  
ဆေးလိပ်နဲ့ အစားထိုးတဲ့အခါ ကွမ်းဖြတ်လို့ မရတဲ့အပြင်  
နောက်ထပ် ဆေးလိပ်ပါစွဲသွားတယ်၊ ဟော- ကွမ်းရော ဆေးလိပ်  
ရော နှစ်ခုစလုံး စွဲသွားတယ်။

အဲဒါမျိုးလိုပဲ စိတ်၏ထွက်ပေါက်ကို အရက်သောတို့  
မူးယစ်ဆေးဝါးတို့နဲ့ အစားထိုးပြီး ထွက်ပေါက်ရှာမယ်ဆိုရင်  
ပြဿနာတွေက ပိုပြီးတော့ တက်လာမယ်တဲ့။ ဒါကြောင့်မို့လို့  
အဲဒီဖြေရှင်းနည်းတွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်  
ဘူး။ အဲဒီ ထွက်ပေါက်ဟာ မှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူး။  
မြတ်စွာဘုရားဟောထားတဲ့ ထွက်ပေါက်က အလွန်သိမ်မွေ့ပြီး  
အလွန်ထိရောက်တဲ့ ထွက်ပေါက်ပဲ။

### အမှန်းစိတ်၏ထွက်ပေါက်

အေး-ကောင်းပြီ၊ ဘုန်းကြီးတို့တတွေမှာ ရုံဖန်ရုံခါ စိတ်  
ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ ထိုအလိုမကျမှုဟာ ကြိုးထွား  
လာလိုရှိရင် ပေါက်ကွဲလာတယ်၊ ဒေါသမျာပါဒလိုခေါ်တယ်။

ပြုမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်။ ဒေါသ ဖြစ်လာပြီ ဆိုရင် လူရဲ့မျက်နှာကလည်း ကြည်လင်ခြင်း မရှိတော့ဘူး၊ ပြီးချိခြင်း မရှိတော့ဘူး၊ မျက်နှာအနေအထားပါ ပြောင်းလာတယ်။

အဲဒီလို စိတ်ခဲ့အလိုမကျတဲ့ ဗျာပါဒတ္ထု ဒေါသတို့ ဖြစ်လာလိုရှိရင် ထိုဒေါသရဲ့ ထွက်ပေါက်ရှာတာ တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တြေားဟာနဲ့အစားထိုးတယ်၊ သို့မဟုတ်မကျေနပ်တဲ့လူကို တစ်ခုခုနဲ့အနိုင်ယူလိုက်တယ်၊ အဲဒီ အနိုင်ယူလိုက်တာ ထွက်ပေါက်မဟုတ်ဘူး၊ သို့သော လူတွေက အဲဒီကိုပဲ ထွက်ပေါက်ထင်ပြီး အဲဒီကနေထွေကိုကြတယ်။ ထိုအခါ ပြဿနာပဲ ထပ်တက်လာတယ်ပေါ့။

မြတ်စွာဘူးက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစ်က မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့ ဒါ မှန်ကန်တဲ့ နည်းစနစ်ပဲ။

လောကကြီးမှာ မြတ်စွာဘူးက ဟောထားတယ် -  
“ရန်ကိုရန်ချင်း မတုန်နှင့်နဲ့ ရန်ကိုရန်နဲ့ တုန်ပြန်ရင် ဘယ်တော့မှ မငြိမ်းဘူး”တဲ့ ဥပမာပေးထားတယ်။ မစင်အညွှန်အကြေးတွေပေနေတဲ့နေရာကို ရေနဲ့သာဆေးလို့ရတယ်၊ ထို မစင် အညွှန်အကြေးနဲ့ ဆေးကြောလို့မရဘူးတဲ့၊ ပိုပိုပြီးတော့သာ ညျစ်ထေးသွားမယ်။ ရေစင်ရေသနဲ့နဲ့ ဆေးကြောမှုသာလျှင် စင်ကြယ်နှင့်တယ်။ ထိုအတူပဲ စိတ်အလိုမကျတဲ့၊ စိတ်ထဲမှာတင်းကျပ်လာတဲ့၊ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒေါသ မျာပါဒ ဆိုတဲ့ emotion ကို

ဖြေဖျောက်ချင်ရင် မေတ္တာ ဆိုတဲ့ ထွက်ပေါက်က သွားရမယ်တဲ့၊ မေတ္တာဟာ အလိုမကျဖြစ်နေတဲ့စိတ်ရဲ့ မှန်ကန်တဲ့ ထွက်ပေါက် တစ်ခုပါတဲ့။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ စကားလုံးအတိုင်း ပြောရရင် “နိသာရုဏ် တော် မျာပါဒသော ယဒီဒီ မေတ္တာ စေတော်မှုတ္ထိ” စိတ်ရဲ့ဒေါသမှုလွှတ်မြောက်မှုဆိုတဲ့ မေတ္တာဟာ ဖျာပါဒဆိုတဲ့ စိတ်အလိုမကျမှုရဲ့ ထွက်ပေါက် ဖြစ်ပါတယ်တဲ့။

ဘုန်းကြီးတို့တတွေမှာ ဒေါသဆိုတဲ့ စိတ်အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကိုမှန်းတီးမှုဆိုတာ ကိုယ့်သန္တာန်မှာ ဖြစ်နေ လိုရှိရင် စိတ်နှင့်ဟာပူလောင်နေရတယ်၊ အဲဒီပူလောင်မှုတွေကို မလိုချင်ဘူး၊ ထာဝရအေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါတဲ့။ မေတ္တာဟာ တကယ့် ထွက်ပေါက် ပါတဲ့၊ မေတ္တာနဲ့ အစားထိုးလိုက်လိုရှိရင် ဖျာပါဒက နှင့်သားထဲမှာ လုံးဝပ်တည်နိုင်စွမ်းမရှိတော့ဘူးတဲ့။ ဒါကြောင့်မို့နည်းစနစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀-ကျော်က မြတ်စွာဘူးဟောထားခဲ့တဲ့ လက်တွေ့ကျင့်သုံးရမယ့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့ စွမ်းရည်သတ္တိတွေဟာ အဆင့်ဆင့်ရှိတယ်ဆိုတာကို သတိထားဖို့လိုတယ်။ အရပ်ထဲမှာ ပြောနေတဲ့ သာမန်မေတ္တာ တစ်ဦးမေတ္တာတစ်ဦးမှာဆိုတာက အခြေခံမေတ္တာလေးအဆင့်ပဲ။ ထိုအခြေခံမေတ္တာလည်း လိုအပ် ပါတယ်။ ထိုအခြေခံမေတ္တာထက် ပိုပြီးတော့ စွမ်းအားထက်တဲ့ မေတ္တာဆိုတာက လေ့ကျင့်ယူမှုရတယ်၊ မလေ့ကျင့်လိုရှိရင် အား မကောင်းနှိုင်ဘူး။

လူ့ခန္ဓာကိုယ် သန်စွမ်းဖို့အတွက်က physical exercise လုပ်ရတယ်၊ အပြီးသမားတွေ ပြီးရတယ်၊ ဘေးလုံးသမားတွေ လေ့ကျင့်ရတယ်၊ ဘယ်ဟာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းယူရတယ်။ ထို့အတူပဲ မေတ္တာတွေ စွမ်းအားထက်လာအောင် လေ့ကျင့်ခန်းယူဖို့ လိုတယ်တဲ့။ မေတ္တာကို ပျိုးပြီးတဲ့အခါမှာ ထိုမေတ္တာကို ပို့ပြီးတော့ ကိုယ့်သန္တာန်မှာ ခိုင်မာသည်ထက် ခိုင်မာလာအောင် စွမ်းရည်တွေ ထက်သည်ထက် ထက်လာအောင် လေ့ကျင့်ပြီးယူဖို့လိုတယ်။

ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီး လေ့ကျင့်နည်း အကျဉ်းလေးကို ပြောရမယ်ဆိုရင် မေတ္တာဆိုတဲ့ သဘောတရားကို လေ့ကျင့်ချင်ပြီဆိုရင် ပထမလုပ်ရမှာက ကိုယ့်သန္တာန်မှာ မေတ္တာဆိုတဲ့အရာကို တွေ့အောင်ရှာဖို့လိုတယ်။ “တက္ကာရာဝန်ချုပ်တဲ့ အချုပ်ကို မေတ္တာလို့ အပ်ထဲမှာ ခေါ်နေကြပေမယ့် အဲဒါနဲ့ လုံးဝမတူဘူး” အဲဒါနဲ့ ရောထွေးသွားတတ်တယ်။

ဆိုလိုတာက “ရာဝန် မေတ္တာ” ဟာ ဆင်ဆင်တူတယ်။ တစ်ဦးတစ်ယောက်ကို ချုပ်ခင်ပြီဆိုလိုရှိရင် favour ပေးချင်လာတယ် မေတ္တာကလည်း သတ္တဝါတွေအပေါ်မှာ favour ပေးတဲ့ သဘောရှိတယ်။ အားလုံးအပေါ်မှာ အကျိုးလိုလားတဲ့ သဘောရှိတော့ သဘောချင်းကနီးနေတယ်။ နီးနေသည့်အတွက်ကြောင့် မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာ ခဲယဉ်းတယ်ပေါ့။

ဘာကဝ်ပြီး မေတ္တာအယောင်ဆောင်တတ်သလဲဆိုရင် ရာဝက ဝင်ပြီးတော့ မေတ္တာအယောင်ဆောင်တတ်တယ်။ လူညွှန်စားမှုလိုခေါ်တယ်။ ဒါကြောင့်မို့ နေထိုးအင်ကထာကျမ်းမှာ

လျဉ်စားမှုတွေနဲ့ပတ်သက်ပြီး ရေးထားတာတွေရှိတယ်။ အဲဒါ  
တွေကို စုစည်းပြီးထားတာရှိတယ်။ မြန်မာနိုင်ငံ မင်းတုန်းမင်း  
လက်ထက် မန္တလေးတောင်ရဲ့မြောက်ဘက်မှာ ရွှေကျင်တိုက်  
ဆိုတာ ရှိတယ်။ အဲဒါ ရွှေကျင်တိုက်က ရွှေကျင်ဆရာတော်ကြီး  
ရေးတဲ့စာအုပ်တစ်အုပ်ရှိတယ်။ “တဗ္ဗာဒီပနီ” “လျဉ်စားမှုတွေကို  
ထင်ရှားပြတဲ့ကျမ်း”။ အဲဒါ “တဗ္ဗာဒီပနီ”မှာ လျဉ်စားမှုတွေကို  
သရုပ်ဖော်ထားတာ။

အစခုံး ဘာနဲ့သရုပ်ဖော်ထားတုန်းဆိုရင် “ရာဇ်  
မေတ္တာယူ ဝဏ္ဏတိ” အဲဒီစကားလုံးလေးပါတယ် “ရာဇ်  
မေတ္တာယူ ဝဏ္ဏတိ”-တက္ကာရာဂါသည် မေတ္တာ အယောင်ဆောင်  
ပြီးတော့ လျဉ်စားသွားတတ်တယ်” တဲ့။ အဲဒါကြောင့်မို့လို့  
တက္ကာနဲ့မေတ္တာကဲ့အောင် အရင်ကြည့်ဖို့လိုတယ်။

မေတ္တာဆိုတာက သူ့အကျိုးကိုလိုလားတဲ့ စိတ်ဓာတ်၊  
တက္ကာဆိုတာက ကိုယ့်အကျိုးကို ဦးစားပေးတာ၊ မေတ္တာဆိုတာ  
စွန်းလွတ်နိုင်တယ်၊ တွယ်တာမနေဘူး၊ တက္ကာဆိုတာက  
မစွန်းလွတ်နိုင်ဘူး၊ အင်မတန်မှ ကွဲပြားခြားနားမှုတွေရှိတယ်။

တက္ကာချစ်နဲ့ မေတ္တာချစ်၊ တက္ကာချစ်က ပူးလောင်တယ်၊  
မေတ္တာချစ်က အေးမြတ်တယ်၊ မေတ္တာဆိုတာ အတွယ်အတာ  
ကင်းတယ်၊ ကောင်းကျိုးချမ်းသာကို လိုလားတဲ့စိတ်သဘောပဲ။  
မေတ္တာဆိုတာသူ့အတွက်၊ တက္ကာဆိုတာကိုယ့်အတွက်။

စဉ်းစားကြည့်လေ၊ လူတွေက ဘယ်သူ့ကိုခင်ပါတယ်  
ချစ်ပါတယ်နဲ့ ပြားနေကြတာပဲ၊ တကယ်ချစ်တာဟုတ်ရဲ့လား  
လို့ဆိုပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ သူ့ကိုချစ်တာ မဟုတ်ဘူး။

သူ့မြင်နေရလိုနိုင် ကိုယ်စိတ်ချမ်းသာတယ်။ ထို စိတ်ချမ်းသာမှုလေးကို ချစ်တာနော်၊ ဒါကို လူတွေမျက်စီလည်သွားကြတယ်။

**စဉ်းစားကြည့်-** အမေက သားသမီးကိုချစ်တယ်၊ အဖေက သားသမီးကို ချစ်တယ်၊ ဒီလိုပြောကြတယ်။ ကဲ- အမေချစ်တဲ့ သားသမီး၊ အဖေချစ်တဲ့ သားသမီးတွေက အမေမေကား နားမထောင်ဘူး၊ အဖေမေကားနားမထောင်ဘူး။ နောက်ဆုံးကျတော့ အမေအဖေက ချစ်နိုင်ပါည့်မလား။ အမေ အဖေက ဒီသားလေး ဒီသမီးလေးကိုကြည့်ပြီးတော့ သူ့ရဲ့စိတ်ကျေနပ်မှုလေးရနေတာ၊ အဲဒါကိုချစ်နေတာ၊ သူ့ရဲ့စိတ်ကျေနပ်မှုလေးကို ဖျက်လို့ဖျက်ဆီးလုပ်လာပြီဆိုရင် သတင်းစာထဲထည့်ပြီး သားသမီးတွေကို အမွှပ်ပြတ်ကြော်ဌာတာတွေ မရှိဘူးလား၊ ရှိတယ်။ ဘာဖြစ်လို့ အမွှပ်ပြတ်ကြော်ဌာရတာလဲဆိုလိုနိုင် သူ့ရဲ့ ပိတ္တိသောမနာသူ ဆိုတဲ့ ခံစားချက်ကလေးကို ဖျက်ဆီးပစ်လိုတဲ့ အာမို့ပါယ်က ဒါပဲ။ ဒီသား ဒီသမီးကို အာရုံပြုပြီးတော့ ပိတ္တိသောမနာသူလေးတွေ မရတော့ဘူး၊ မရသည့်အတွက်ကြောင့် မင်းမနေနဲ့တော့တဲ့ - ဒါပဲ။

အဲဒီတော့ တက္ကာချစ်နဲ့ မေတ္ဂာချစ်က အလွန်ကွာတယ်။ မေတ္ဂာချစ်ဆိုတာ ဒါမျိုးမဟုတ်ဘူး၊ အကျိုးစီးပွားကို လိုလားတယ်၊ ကောင်းစားစေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သို့သော်တွယ်တာမနေဘူး၊ ကိုယ့်အတွက် မစဉ်းစားဘူး၊ သူ့အတွက်ပဲစဉ်းစားတယ်။

နှိုးထက်ရှုင်းအောင် ပြောရမယ်ဆိုရင် မေတ္ဂာဆိုတာ “မိတ်ဆွေရဲ့စိတ်ဓာတ်” ကိုခေါ်တာပါ။ ဒီစကားလုံးလေး ဖြစ်လာ

တာကိုကြည့် - “မိတ္ထသေ သော မေတ္ထာ - မိတ္ထသေ -  
မိတ်ဆွဲသူငယ်ချင်းရဲ့ သော - ဉာဏ်ဖြစ်တဲ့ မိတ်သဘောထားပဲ  
မေတ္ထာ - မိတ်ဆွဲသူငယ်ချင်းရဲ့ မိတ်သဘောထား မိတ်နေ  
မိတ်ထား” အဲဒါဟာ မေတ္ထာပဲ။

အေး- စဉ်းစားကြည့်လိုရှင် လူတိုင်းလူတိုင်းမှာ မိတ်ဆွဲ  
တွေ နှီကြတယ်ပေါ့။ အပေါင်းအသင်း သူငယ်ချင်းတွေ ရှီကြ  
တယ်၊ သူငယ်ချင်းနဲ့ စကားပြောရရှင်ပျော်တယ်၊ သူငယ်ချင်းနဲ့  
တွေ့ရရှင် ပျော်တယ်၊ သူငယ်ချင်းနဲ့နေချင်တယ်၊ သူငယ်ချင်းရဲ့  
အကျိုးစီးပွားကို လိုလားတယ်။ အဲဒီ မိတ်ဓာတ်မျိုးလေးတွေကို  
မေတ္ထာလိုခေါ်တာပဲ။ အဲဒီမေတ္ထာသည် ခုနက တက္ကရာဇ်ဆိုတဲ့  
အချစ်နဲ့ မတူဘူးတဲ့။ မေတ္ထာဆိုတဲ့ သဘောတရားဟာ အဒေါသာ  
အမှန်းကင်းစင်တဲ့ သဘောတရား၊ ကောင်းကျိုးချမ်းသာကို  
လိုလားတဲ့ ကြီးပွားစေချင်တဲ့ သဘောတရား။ မေတ္ထာဟာ မိမိရဲ့  
သန္တာန်မှာ ပင်ကိုယ်က နှီနေပေမယ့်လို လေ့ကျင့်ပေးမှ အစွမ်း  
ထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။

အဲဒီတော့ မေတ္ထာဆိုတဲ့သဘောတရားကို ဘာနဲ့လေ့ကျင့်  
ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ မိတ်တစ်ခုကို ထက်မြေက်လာ  
အောင် လေ့ကျင့်ချင်ရင် အာရုံနဲ့လေ့ကျင့်ရမယ်။ ဓားထက်  
အောင် ဘာနဲ့လုပ်ရလဲ၊ ကျောက်နဲ့သွေးရတယ်၊ ကျောက်ပေါ်  
တင်ပြီးသွေးမှ ဓားထက်တယ်။ ထိုအတူပဲ ဒီ မေတ္ထာမိတ်ဓာတ်  
လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်  
တင်ပြီးတော့ လေ့ကျင့်ရမယ်။

မေတ္ထာလေ့ကျင့်ခန်းကို ဝိသုဒ္ဓိမဂ်ကျမ်းကြီးမှာ ရှင်းရှင်း  
လင်းလင်း ရေးထားတာရှိတယ်။ မေတ္ထာကို လေ့ကျင့်ခန်းလုပ်တဲ့

နည်းတစ်ခု။ သာမန်ကုသိုလ်ရရှု ပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး၊ သာမန်ကုသိုလ်ရရှုပို့တဲ့ မေတ္တာကတော့ “သမ္မတ သတ္တာ အဆောင်ရွယ်” ဆိုတာပေါ့။ ဘုရားရှိခိုးရင်းလည်း မေတ္တာပို့တာပဲလော့ သတ္တာဝါတွေ ချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကိုပြောတာ မဟုတ်ဘူး။

မေတ္တာလေ့ကျင့်ခန်းဝင်ပြုဆိုတာ meditation အလုပ်လုပ်ရမှာကို ပြောတာ။ meditation ပုံစံနဲ့ မေတ္တာကို အာရုံနဲ့ လေ့ကျင့်ရမယ်။ အာရုံဆိုတာ ဘာလဲ၊ မိတ်ဆွဲသူ့ထိချင်းစတဲ့ သက်ရှိသတ္တာဝါနဲ့ လေ့ကျင့်ရမယ်။ သေသွားတဲ့သူနဲ့ လေ့ကျင့်လို့ မရဘူး။ ဒီသာဝါရှိနေတဲ့ပုံစံလို့ လေ့ကျင့်ရမယ်။

ကောင်းပြု လေ့ကျင့်မယ်ဆိုလိုရှိရင် ပုံစံလို့ ရွှေ့ချယ်ရ လိမ့်မယ်၊ နံပါတ်(၁) အသက်ရှင်ဆဲပုံစံလို့ သေတဲ့ပုံစံလို့ပြီး နှစ်ဦးရှိတဲ့အထဲမှာ သေတဲ့ပုံစံလို့ကိုမရွေးနဲ့၊ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့ သေသွားပြီးတဲ့ပုံစံလို့အပေါ်မှာ မေတ္တာမပို့နဲ့။ မေတ္တာကို လေ့ကျင့်ပြီးတော့ယူချင်တယ်ဆိုရင် သေတဲ့ပုံစံလို့ ဖယ်ထားလိုက်၊ “အသက်ထင်ရှားရှိနေတဲ့ပုံစံလို့” ကို ရွှေ့ပါတဲ့။

အဲဒီလို ရွှေးတဲ့အခါမှာလည်းပဲ လူကို ၃-မျိုးလောက် ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့အင်မတန်ခင်မင်ရင်းနှီးတဲ့ပုံစံလို့ ဒါက တစ်ဦး၊ နောက်တစ်ဦးက ခင်လည်းမခင်ဘူး၊ မုန်းလည်းမမုန်းတဲ့ သာမန်ပုံစံလို့၊ နောက်တစ်ဦးက မုန်းတဲ့ကိုယ့်ရှန်သူလို့ ၃-မျိုး ခွဲလိုက်၊ ပုံစံလို့ ၃-စား ရှိတယ်။ လူတိုင်းလူတိုင်းဟာ အများအားဖြင့် ဒီလို ၃-စားရှိနေမှာပဲ။ ဒါက ယေဘုယျအားဖြင့်ပြောတဲ့ စကားပေါ့။

အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကိုရွှေ့ရမလဲ၊ မေတ္တာ စပြီးတော့  
ပျိုးတော့မယ် ဆိုလိုရှိရင် ကိုယ်နဲ့ခင်လည်းမခင်၊ မူန်းလည်း  
မမူန်းတဲ့ပုဂ္ဂိုလ်ကို သွားရွှေ့မယ်ဆိုလိုရှိရင် မေတ္တာပျိုးဖို့ ခက်လိမ့်  
မယ်။ ဘာဖြစ်လိုတုန်းဆိုတော့ သူ့အပေါ်မှာ ခင်မှုမခင်တာကိုး၊  
သူ့ကို ပထမအနေနဲ့ ရွှေ့လိုမဖြစ်သွား၊ ရန်သူကိုရွှေ့မလား  
ဆိုတော့ ရန်သူကိုသွားရွှေ့ရင် ဒေါသဖြစ်မှာပဲ။ မေတ္တာပျိုးလို  
မရဘူး၊ ဒါကြောင့်မို့ ရန်သူကိုလည်း မရွှေ့နဲ့။ အဲဒီတော့ “ဂိယ  
ပုဂ္ဂလ” ဆိုတာ ကိုယ်ခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွှေ့လိုက်ပါတဲ့။

မေတ္တာပို့တော့မယ်ဆိုရင် အဲဒါကစမယ်၊ အဲဒီ ပုဂ္ဂိုလ်ကို  
ရွှေ့၊ ဒီလိုရွှေ့တဲ့နေရာမှာလည်းပဲ နောက်တစ်ခု သတိထား  
စရာက လိုင်တူကိုပဲ ရွှေ့ရမယ်တဲ့၊ လိုင်ကဲကို သွားမရွှေ့ရဘူး။  
ဆိုလိုတာက မေတ္တာပို့မယ့်ပုဂ္ဂိုလ်သည်အမျိုးသားဆိုရင် အမျိုးသား  
သူငယ်ချင်းထဲကရွှေ့၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွှေ့။  
အမျိုးသားက အမျိုးသမီးကို သွားရွှေ့မယ်၊ အမျိုးသမီးက  
အမျိုးသားကို သွားရွှေ့မယ်၊ လိုင်မတူတာကို ရွှေ့လိုရှိရင် မေတ္တာ  
ဖြစ်မယ့်အစား တက္ကာရာဂတွေ ဖြစ်လာတတ်တယ်၊ အန္တရာယ်  
ရှိတယ်။ ဒါကြောင့်မို့ အဲဒီလို မရွှေ့ရဘူး။

အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုရွှေ့၊  
အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုရွှေ့တဲ့။  
အဲဒီလိုရွှေ့ပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရမယ်၊ မေတ္တာ  
စိတ်ကို လေ့ကျင့်ပေးရမယ်။ အဲဒီလို လေ့ကျင့်တော့မယ်ဆိုရင်  
အစပထမ ဘာလုပ်ဖို့လိုလဲ၊ နှိမ်းယူလွှာဟာ အင်မတန်မှ အရေး  
ကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရားဆိုတာရှိတယ်။

ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး စဉ်းစားပြီး မေတ္တာပို့လိုက်ပြီး၊ ကိုယ့်ကိုယ်ကို မေတ္တာပို့တာကတော့ ဘာဝနာအတွက် မဟုတ်ဘူး၊ လွှယ်အောင်လို့ ပြင်ဆင်လိုက် တဲ့သဘောပဲ။

ဆိုပါစို့- မေတ္တာပို့တဲ့အခါမှာ “ချမ်းသာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် “ကျန်းမာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် “အဆင်ပြောပါစေ” လို့ ပြောချင်တာလား တစ်ခုခုကို ကိုယ်ကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်။ ကျန်းမာပါစေလို့ပြောပြော၊ ချမ်းသာပါစေလို့ပြောပြော၊ အရာခံသိမ်း အဆင်ပြောပါစေလို့ ပြောပြော၊ အောင်မြင်ကြီးပွားပါစေလို့ပြောပြော ဘာပဲပြောပြော ပေါ့၊ အဲဒီအတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်တဲ့။

ဆိုပါစို့- ဘုန်းကြီးတို့တွေက ယောကျားဆိုရင် ယောကျား ကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင် မိန်းကလေးသူငယ်ချင်း ပေါ့။ ခုခေတ်တွေက friend တွေက များတယ်ပေါ့၊ girl friend တို့ boy friend တို့၊ ဒါ ကိုယ့်ဟာကိုယ် ယောကျားလေးဆို ယောကျားလေးသူငယ်ချင်းကိုရွှေ့၊ မိန်းကလေးဆို မိန်းကလေး သူငယ်ချင်းကိုရွှေ့၊ ရွှေ့ပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထိုပုဂ္ဂိုလ်ခဲ့မျက်နှာ စိတ်ထဲမှာပေါ်လာအောင် ပုံဖော်လိုက်၊ ပုံဖော်လို့ မရဘူး ဆိုလိုရှိရင် စာတ်ပုံလေးတစ်ခု ကိုယ့်ရွှေ့မှာထားပြီးတော့ ပုံဖော်၊ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာ ပုံဖော်လိုက်၊ သူ့ခဲ့ပြီးရှုင်နေတဲ့မျက်နှာ၊ ကြည်းနေတဲ့ မျက်နှာလေးကို ကြည်ပြီးတော့ “အစဉ်ထာဝရ ပြီးနိုင်ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ရှုင်လန်းပါစေ” ဆိုပြီး ကိုယ်လိုချင်

တဲ့ စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲဒီစိတ်ကလေး ထပ်တလဲလဲဖြစ်နေအောင် repeatation လုပ်နေတာလို့ ခေါ်တယ်။ ထပ်ထပ် ထပ်ထပ်ပြီးတော့ဖြစ်နေတာ၊ တစ်ခါတည်း မဟုတ်ဘူး။

ခုခေတ် သီချင်းဆိုတဲ့အခါ repeatation တွေ ပါတယ် မဟုတ်လား။ ထပ်ကျွေးပြီးတော့ ဆိုနေတာလေး။ အဲဒီတော့ မေတ္တာထပ်ကျွေးနေရတယ်၊ ဘယ် နှစ်ပြန်ထပ်ကျွေးရမတူန်း ဆိုရင် တစ်နာရီလုပ်ရင် တစ်နာရီလို့ဗုံး ထပ်ကျွေးနေရမယ်။ အဲဒီလို့ ဓားများသွေးတဲ့အခါမှာ ကျောက်နဲ့ပွတ်နေသလိုပဲ ဒီချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ခုနက ပိယပုဂ္ဂိုလ်နဲ့ ပွတ်ပေး နေရမယ်၊ အဲဒါ လျှော့နှုန်းနေတာလို့ခေါ်တယ်။

အဲဒီလို့ပွတ်ပေးနေလိုက်တဲ့အခါမှာ ဘယ်လိုအနေအထား ထိအောင် ရောက်လာသလဲလို့ဆိုရင် ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေမယ်၊ မျက်စိတ်က ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး၊ အိပ်မယ်- အိပ်မပျော်သေးခင်လည်း သူ့မျက်နှာပဲ မြင်နေတယ်၊ တြေားဟာ သိပ်မမြင်ဘူး။ စိတ်က အဲဒီပေါ်မှာပဲ ဤမြှုပ်ကျေလာတယ်ပေါ့။ အဲဒီလို့ ဤမြှုပ်ကျေလာတဲ့အပေါ်မှာ မေတ္တာ စိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံး မှာ သမာဓိစွမ်းအားတွေ့ ကောင်းလာလို့ရှိရင် စျောန်တောင်ရနိုင် တယ်။

မြန်မာတွေက စျောန်ဆိုရင် ကောင်းကင်ပုံတာချည်းပဲ အောက်မေ့နေတယ်။ ဒါ ကောင်းကင်ပုံတာကိုပြောတာ မဟုတ်ဘူး။ စျောန်ရတယ်ဆိုတာ အဲဒီအာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့

စွမ်းအားသတ္တိလေး ရလာတာကိုပြောတာ။ ပထမ စျောန်ဆိုတဲ့ စွမ်းရည်သတ္တိ ကိုယ်လိုချင်တဲ့အရှိန်လေးရလာမယ်၊ စျောန်ဆိုတာ ဘာကိုပြောတာလဲဆိုလိုရှိရင် ခုနါက သူငယ်ချင်းချဲမျက်နှာပေါ်မှာ စိတ်ကလေးအမြဲပောက်နေအောင်ပိုပေးနေတဲ့ ဝိတက်လို့ခေါ်တဲ့ သဘောတရား Initial application တဲ့။ စိတ်က ထိမျက်နှာလေး ပေါ်မှာ ရစ်ပဲနေတယ်၊ စိတ်က ခွာလိုမရလောက်တဲ့ အနေ အထားမျိုး ဖြစ်နေတယ်။ Sustained application ခေါ်တဲ့ ဝိစာရာ။

### မမွှေ့ဗျာနှာန်

ဝိတက် ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေတာ။ ဝိစာရာ ဆိုတာ အာရုံနဲ့စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ့သဘော၊ အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ် နေတာက ဝိတိ၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာ ပြိုးချမ်း နေတာက သူခာ၊ အဲဒီ အာရုံလေးကို စိတ်ကခွာလိုမရတာက ကောဂွဲတာ၊ အဲဒီ ဤ-ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလိုရှိရင် ပထမစျောန်လို့ခေါ်တယ်။ ပထမစျောန်ပြောပေါ့။ သူငယ်ချင်းခဲ့ မျက်နှာလေးပေါ်မှာ အာရုံစုံစိုက်ပြီး အလုပ် လုပ်နေပြီး ချမ်းသာပါစေ၊ ခွင့်လန်းပါစေ၊ ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်ကလေး ပွားပြီးတော့ အလုပ်လုပ်နေပြီ၊ အဲဒီလို အလုပ် လုပ်နေလိုရှိရင် ခုနါက အကိုရပ်တွေပြည့်စုံလာရင် ပထမစျောန်ပဲ။

ဒီထက် စွမ်းအားမြင့်လိုက်တဲ့အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ဝိတက်ဆိုတာ မလိုတော့ဘဲနဲ့ အာရုံလေးက ခွာလိုမရတာရယ်၊ စိတ်ထဲကကျေနပ်တာရယ်၊ ချမ်းမြေ့နေတာ

ရယ်, တည်ဖြို့နေတာရယ်- ဒီသဘောလေး ဂ-မျိုးနဲ့ ဖွဲ့စည်း လိုက်တာကျတော့ ခုတိယရာနှင့်အဆင့်လို့ ခေါ်တယ်။

နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင့်လိုက်တဲ့ အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင် လုပ်ပေးစရာ မလိုက်တော့ဘဲ ထိအာရုံလေးပေါ်မှာကျေနပ်နေတာရယ်, နှစ်သက် နေတာရယ်, တည်ဖြို့နေတာရယ် ဒီအခြေအနေ ၃ ရပ် ကလေးနဲ့ ထိအာရုံပေါ်မှာ ရပ်တည်နေလို့ရှိရင် တတိယရာနှင့် လို့ခေါ်တယ်။

မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာ အဲဒီလို ရာနှင့် ၃-ဆင့်ထိအောင် ရနိုင်တယ်။ အဲဒီ ရာနှင့် ၃-ဆင့် ရသွားမှ “အတောဘိမှုတ္ထိ”လို့ ခေါ်တယ်။ စိတ်လေးဟာ ရာပါဒမှ လွတ်သွားပြီ၊ အဲဒီအချိန်မှာ စိတ်က ဒေါသမှ လုံဝလွတ်နေတဲ့စိတ်တဲ့ “အအတောဘိမှုတ္ထိ” ဆိုတာ ဒီ လုံဝလွတ်မြောက်လာတဲ့ အနေအထားတစ်ခု ရောက်လောက် အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။

သာမန်မေတ္တာကို မေတ္တာလိုပဲသုံးတယ် “အအတောဘိမှုတ္ထိ” ဆိုတဲ့ စကားလုံးလေး ထည့်သုံးလိုက်လို့ရှိရင် ထိုမေတ္တာသည် ရာနှင့်အခြေအနေထိအောင် ရောက်နေတဲ့ မေတ္တာမျိုးလို့ ဒီလို ပြောတာ။

ကဲ-ကောင်းပြီ ပိုယူရွှေလ လို့ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ချစ်ခင် တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်လို့ အောင်မြင်သွေးတဲ့မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ပြီး၊ မေတ္တာကို ဖြန့်ကြက်ကြည့်ပြီး၊ ထိုမေတ္တာ လေးကို transfer လုပ်ရယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲ ဆိုရင် ချစ်လည်းမချစ် မူန်းလည်းမမူန်းတဲ့ ကိုယ်မသိတဲ့ပုဂ္ဂိုလ်

အပေါ်မှာ ပြောင်းကြည့်လိုက်လိုရှိရင် ဒီမေတ္တာသဘောတရားလေးဟာ လျော့ကျေမသွားဘူး၊ ကိုယ် ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာထားတဲ့ စိတ်အခြေအနေဟာ မှန်းလည်း မမှန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို အခြေအနေ ပြောင်းလဲသွားတယ်ဆိုလိုရှိရင် ဒီမှာ ပြန်လေကျင့် ရမယ်၊ ပြောင်းလဲမသွားဘူး ဆိုလိုရှိရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြောသွားပြီ။

က- ပုဂ္ဂိုလ်နှစ်ယောက် ပြောင်းလိုက်ပြီးပြီနော်၊ ပထမ- ဒီယုဟုတ်၊ ဒုတိယ- မန္တာ၊ အလယ်အလတ် ပုဂ္ဂိုလ်ပေါ်မှာ ပြောင်းကြည့်လို အခြေအနေမပြောင်းဘူးဆိုရင် နောက် တစ်ယောက်ပေါ်မှာ ပြောင်းကြည့်။ အဲဒီပုဂ္ဂိုလ်က ကိုယ်နဲ့ မတည့်တဲ့ မှန်းတီးတဲ့ ကိုယ့်ရဲ့ရန်သူ၊ ရန်သူဆိုတဲ့ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်၊ ပြောင်းကြည့်လိုက်လို ဒေါသဖြစ်လာလိုရှိရင် မေတ္တာဟာ မကြံခိုင်သေးဘူး၊ ပြန်ပြီတော့ မေတ္တာကိုလေ့ကျင့်ဘူး။ ပြန်လေကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့်လိုက်၊ အာရုံ ပြောင်းပြီးတော့ ကိုယ်နဲ့မတည့်တဲ့လူအပေါ်မှာ မေတ္တာထားကြည့် ထားလိုရသွားပြီ ဆိုလိုရှိရင်တော့ ဒီမေတ္တာဟာ တော်တော် နိုင်မာသွားပြီလို ပြောရမယ်၊ ဒါက စမ်းသပ်တဲ့နည်း။

အဲဒီလိုလုပ်ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ သတ္တဝါတွေ ပေါ်မှာ မေတ္တာထားနိုင်အောင်ကြီးစား၊ နောက်ဆုံးမှာ လူ င့်-ယောက် - နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ် ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မှန်းလည်းမမှန်း တဲ့ သာမန်ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထိုပုဂ္ဂိုလ် င့်-ယောက်

သည် အပိုင်းအခြားတွေ။ လူဆိုတာ ကိုယ့်ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ င့်-ယောက်ကို ရန်သူလိုလည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လိုလည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွဲလိုလည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလိုလည်း မမြင်တော့ဘူး၊ အေးလုံး ဒီ င့်-ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့ မြင်သွားပြီဆိုရင် ဒီလူရဲ့ မေတ္တာဟာ အဖွဲ့အထက်ဆုံးအဆင့် ရောက်သွားပြီ။

အဲဒါကို ဥပမာလေးတစ်ခု ပေးထားတယ်၊ ဒီ ပုဂ္ဂိုလ် င့်-ယောက်ကို - ဆိုပါစို့- ရွေးတုန်းက လူကိုသတ်ပြီးတော့ ယောက်ပူဇော်တဲ့ အလေ့အထရှုတယ်၊ တော့ထဲမှာနေတဲ့ရဟန်းတွေ ဒီလိုပဲ ယဏ်ပူဇော်တာ ခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့တောင်းမယ်၊ ယဏ်ပူဇော်ဖို့အတွက် တစ်ယောက် လိုက်ခဲ့ပါပေါ့ တစ်ယောက်လိုက်ခဲ့ပါဆိုလိုရှိရင် အတူးနေတာက မိမိကိုယ်တိုင်ရယ်၊ ကိုယ့်မိတ်ဆွဲရယ်၊ သာမန်ပုဂ္ဂိုလ်တစ်ယောက် ရယ်၊ ကိုယ့်ရဲ့ရန်သူရယ် င့်-ယောက် ရှိတယ်။ အဲဒီ င့်-ယောက် ထဲက ဘယ်သူ့ပေးမလဲ? ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ တစ်ယောက်ယောက်တော့လိုက်ရမယ်၊ ကိုယ့်စိတ်ထဲက ဘယ်သူ့ ပေးမလဲ၊ သို့- သူတို့ င့်-ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါမယ်ဆိုရင် ကိုယ့်ကိုယ်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်တယ်၊ သူ့မေတ္တာက မဟုတ်သေးဘူး၊ မမျှတာဘူးလို့ ပြောရမယ်။

အဲဒီလို့ မဟုတ်ဘဲနဲ့ “ငါနဲ့မတည့်တဲ့ကောင် လိုက်သွား” ဆိုလိုရှိရင် ရန်သူပေါ်မှာ အမှန်းစိတ်မပျောက်သေးတာပဲ။ အဲဒီ

င့်ယောက်စလုံးကို “တစ်ယောက်မှ မပေးနိုင်ဘူး၊ အေးလုံးဟာ အတူတူပဲဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွှေလို့မရတော့ဘူး” ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရားဖြစ်သွားပြီတဲ့ ဒီလိုဆိုတာ။

အဲဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှုတဲ့ သတ္တဝါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီးနေမယ ဆိုလို့ရှင် ဒေါသဆိုတာ လုံးဝလာလို့မရတော့ဘူး။ နောက်ဆုံးမှာ ထိုမေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ ထိုမေတ္တာ စိတ်ဓာတ်မှာပါတဲ့ သဘာဝတရားတွေကို ရှုမှတ်ဆင်ခြင်ပြီး ဝိပဿနာတရား ပွားများအေးထုတ်ရတယ်။ မေတ္တာနဲ့ယူဉ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေက နာမ်တရား၊ ထိုမေတ္တာ ရဲ့တည်ရာ နှလုံးသားက ရုပ်တရား၊ ဟော- ရုပ်နဲ့နာမ်နဲ့ ဒီနှစ်မျိုး ရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှင်ရင် ဒါ ဝိပဿနာ လမ်းကြောင်းထဲ စောင်လာတာပဲ။ ဒါ သမထကနေ ဝိပဿနာ ပြောင်းတယ်လို့ ခေါ်တယ်။

မေတ္တာစိတ်ဓာတ်ကိုရှိတာဟာ နာမ်တရားကိုရှိတာ၊ ထို မေတ္တာစိတ်ဓာတ်ရဲ့ တည်ရာမြို့ရာ နှလုံးသား ရုပ်တရားကို ရှိတာ ဟာ ရုပ်ကိုရှိတာ၊ ဒီလို ရုပ်နဲ့နာမ်နဲ့ကွဲသွားပြီ ဆိုလိုရှိရင် နာမရဟ ပရီစွေးအညာ၏။

အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ် ဒီနာမ တွေဟာ ဘူ့ကြောင့်ဖြစ်တာတုန်းလို့ အကြောင်းတရားကို လေ့လာသုံးသပ်နိုင်တဲ့ အသိညာဏ်တစ်မျိုး ထပ်ဆင့်ရလာပြီ ဆိုလိုရှိရင် ဟစ္စယ်ပရီစွေးအညာ၏။

အဲဒီညာက်နှစ်မျိုးကိုအခြေခံပြီး ဒီ ရုပ်နာမ်မွှု သခြာရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြတဲ့သဘောတွေ တွေ့လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ့သဘောတွေ တွေ့တယ်၊ ဖြစ်ပျက်မှုတွေက အမြတ်မျိုး နှိပ်စက်နေတဲ့ ဒုက္ခသဘောတွေ တွေ့လာတယ်၊ မဖြစ်ရအောင် မပျက်ရအောင် ကိုယ့်မှာစွမ်းအင် သတ္တိတွေမရှိသူးဆိုတာ သိလာတယ်၊ ကိုယ့်ဆန္ဒအတိုင်းမဖြစ်သူး ဆိုတာ သိလာတယ်၊ အနတ္ထသဘောတွေ ပေါ်လာတယ်။

ဒီလို့ မေတ္တာနဲ့ပတ်သက်ပြီးတော့ ရုပ်တရား နာမ်တရား တွေအပေါ်မှာ အနိစ္စလိုလည်း ရှုနိုင်လာတယ်၊ ဒုက္ခလိုလည်း ရှုနိုင်လာတယ်၊ အနတ္ထလိုလည်း ရှုနိုင်လာတယ်၊ ဒီလို့ ရှုလာနိုင်တာက သမွာသနညောက် လို့ခေါ်တယ်။

အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိတ်မိလာတဲ့အခါ ဉာဏ်ဖွယ့်ယဉ်လောက်၊ ထို ဉာဏ်ဖွယ့်ယဉ်လောက် ရင့်သန်လာတဲ့အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော့ဘူး၊ ပျက်နေတာတွေက မြန်လွန်းအားကြီးသည့် အတွက်ကြောင့် အပျက် အပျက် အပျက်ပဲမြင်နေတာကို ဘဏ်ညောက် လို့ခေါ်တယ်တဲ့။

အဲဒီလို့ ပျက်တာတွေချည်းပဲ မြင်နေသည့်အတွက်ကြောင့် ညာက်ထဲမှာ ဘာပေါ်လာလဲဆိုတော့ ပျက်နေတာဟာ ကြောက်စရာကြီးပါလားလို့ တွေးလာတယ်၊ အဲဒါ ဘယ်ညောက်လို့ ခေါ်တယ်။

ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို့ စိတ်ပျက်စရာ၊ ဌီးငွေ့စရာချည်းပါလားဆိုပြီး အပြစ်

တွေကို မြင်လာတယ်၊ ပျက်နေတဲ့ အရာကြီးဟာ တွယ်ဘာစရာ မကောင်းဘူးလို့ အပြစ်တွေကို မြင်လာတယ်၊ ဒါက အဘိန် ညာယ်။

အပြစ်တွေမြင်လာတဲ့အခါ မလိုချင်တော့ဘူး၊ ဤေးငွေ့လာ တယ်၊ စွန့်လွှတ်ချင်လာတယ် နှစ်ခါဉာဏ်၊ ဤေးငွေ့လာတဲ့အခါ လွတ်ချင်လာတယ် ဒါတွေက လွတ်ချင်လာတယ်၊ မှုစိတုကမ္မတာ ညာဏ်၊ လွတ်ဖို့ရာအတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင် စဉ်းစားတာ ပနိုသံသိဉာဏ်၊ ပြန်လည်စဉ်းစားရင်းက သဒ္ဓါရ တရားတွေရဲ့ သဘာဝပေါ်မှာ နေသားတကျပြစ်သွားပြီး စိတ် လှပ်ရှားမှုတွေနည်းသွားပြီး တည်ပြုမှုတွေရလာပြီး အသိဉာဏ် တွေ လွမ်းမိုးလာပြီဆိုရင် သဒ္ဓရုပ်ပွားညာဏ် လိုခေါ်တယ်။

အဲဒီ သဒ္ဓရုပ်ပွားညာဏ် ရင့်သန်သွားပြီဆိုလိုရှိရင် မျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့် ပယ်ရှားသွားနိုင်တဲ့ ဓာတ်ပစ္စာမျိုးကို၊ ဓာတ်ပစ္စာမျိုးဖို့၊ သက္ကအိကီမိမ်း၊ သက္ကအိဂီမီ ဖို့လ်၊ အနာဂတ်မိမ်း၊ ဆိုတာလည်းပေါ်လိုက်ရော ဒေါသ မျာပါဒ ဆိုတာ ဘယ်တော့မှုပြန်မလာတဲ့လမ်း ရောက်သွားတယ်။ အမှန်း တရားဆိုတာ နှလုံးသားထဲမှာ လက်ကျွန်မရှိတော့ဘူး၊ အနာဂတ် ဖြစ်သွားပြီဆိုလိုရှိရင် အမှန်းတရား လက်ကျွန်မရှိတော့ဘူးတဲ့။

မေတ္တာပွားလိုရှိရင် အမှန်းတရားဟာ ပြန်ထလာနိုင်သေး တယ်။ အခုခေတ် ရောဂါစစ်သလို စစ်ကြည့်လိုရှိရင် Positive ဖြစ်နော်းမယ်။ နှလုံးသားထဲမှာ အမှန်းရှိသေးသလားလို့ ဆေးစစ်သလို စစ်ကြည့်ရင် Positive တွေ့လိမ့်မယ်။ အနာဂတ်မဂ် ရသွားတာနဲ့ တစ်ပြိုင်နက် Negative ဖြစ်သွားပြီ၊ လုံးဝမရှိတော့

ဘူး၊ အဲဒါကျတော့ ဒေါသဆိုတဲ့ စိတ်ခဲ့လှပ်ရှားမှာ စိတ်ခဲ့ပူပန်စေတတ်တဲ့ သဘာဝတရားခဲ့ လုံးဝထွက်ပေါက်ပဲ။ မေတ္တာတရားကို အခြေခံတဲ့ အနာဂတ်ဖိမ်ညာ၏၊ အနာဂတ်ဖိနိုင်ညာ၏ ဟာ ဒေါသခဲ့ လုံးဝထွက်ပေါက်ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လိုတောင်မလာတော့ဘူး။ ဒေါသဆိုတဲ့ သဘာဝတရားဟာ မိမိသွားန်မှာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တော့ဘူး။ အစဉ်ထာဝရ ပြီးချမ်းတဲ့ အခြေအနေတစ်ခုကို ရရှိသွားနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားကဟောတယ် “ယခိုင် မေတ္တာ စေတေားပါမှို့” - စိတ်ခဲ့လွတ်ပြောက်မှုလို့ဆိုတဲ့ ဒီ မေတ္တာတရားဟာ၊ များပါအသာ - စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသခဲ့ နိုသာရထံ - ထွက်ပေါက်ပါပဲ”တဲ့။ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကိုရရှိနိုင်တယ်။ နောက်ဆုံး ဘယ်လိုပဲ စိတ်ဆိုအောင်လုပ်လုပ် ဘယ်တော့မှ စိတ်ဆိုးတာမရှိတော့ဘူး။

ဘုန်းကြီးတို့တတွေ စဉ်းစားကြည့် - ဗျာပါဒဆိုတဲ့ ဒေါသဟာ လူတိုင်းဖြစ်ဖူးကြတယ်။ ဖြစ်တဲ့အချိန်မှာ ဘယ်လိုခဲ့စားရသလဲ၊ စိတ်တည်ပြီးမြန်နေမှုတွေ လုံးဝပျက်စီးသွားတယ်၊ နှလုံးခုနှစ်မှုတွေ ပြုးထန်လာတယ်၊ မျက်နှာတွေနဲ့ရဲ့လာတယ်၊ သွေးခုနှစ်မှုတွေ ပြောင်းလဲလာတယ်၊ နှလုံးကနေလှုံးဆော်လာသည့်အတွက်ကြောင့် နှုတ်က မဟုတ်တဲ့အသံတွေ၊ မဟုတ်တဲ့စကားတွေ ပြောလာတယ်၊ လက်ကလည်းပဲ အန္တရာယ်ပြုမယ့် အပြုအမှုမျိုးတွေဖြစ်လာတယ်။ ဒါ ဒေါသခဲ့ စွမ်းဆောင်မှုတွေပဲ။

အဲဒီလို ဒေါသဆိုတဲ့ အမှုန်းတရားဟာ နှလုံးသားထဲမှာ လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်နိုင်တာ ဒါဟာ ထွက်ပေါက်အစစ်ပေါ့။ ဒါကိုဆိုလိုတယ်၊ မြတ်စွာဘုရားက ဟောခဲ့တာ။

### ရက်စက်လိမ့်တိ၏ ထွက်ပေါက်

ထိုအတူပဲ နောက်ထပ်ထွက်ပေါက်တစ်ခု ရှာရပါးမယ်။ လူတွေမှာ တစ်ခါတစ်ရုက္ခဏေ၊ ဒေါသတင်မကဘူး၊ ဆိုပါစိုး- စိတ်ဆိုးတယ်ဆိုတာ ရိုးရိုးစိတ်ဆိုးကြတာပဲ၊ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်၊ သူငယ်ချင်း အချင်းချင်း စိတ်ဆိုးကြတယ်၊ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့အထဲမယ် သတ်ချင် ဖြတ်ချင်စိတ်ဆိုတာ ပါခဲ့လား၊ မပါဘူးနော်။

မိဘက သားသမီးကို စိတ်ဆိုးတယ် ဆိုတဲ့နေရာမှာ “ဒီကောင်ကို သေအောင်လုပ်မယ်” ဆိုတဲ့စိတ်မပါဘူးနော်၊ အေး အဲဒီစိတ်ဓာတ်မျိုးပါလာပြီ ဆိုလိုရှိရင် သူ့ကိုဘာခေါ်လဲဆိုတော့ “ပါဟီယာ” လိုခေါ်တယ်။ ပါဟီယာ ဆိုတဲ့ ရက်စက်မှာ ညျဉ်းပန်း နှုပ်စက်မှုဆိုတဲ့သဘောတရား စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တယ် တဲ့။ ဘုန်းကြီးတို့တစ်တွေ ဒေါသကိုမထိန်းတဲ့အခါမှာ ညျဉ်းပန်း နှုပ်စက်လိုမှုဆိုတဲ့ ပါဟီယာ တရား စိတ်ဓာတ်ထဲမှာ ပေါ်လာပြီ၊ အဲဒီလိုပေါ်လာလိုရှိရင် စိတ်ရဲ့ထွက်ပေါက်က ဘာနဲ့လုပ်ရမလဲ ဆိုလိုရှိရင် ကရုဏာတရားကို ပွားလိုက်ရမယ်တဲ့။

ကရုဏာဆိုတာ သူများကို ညျဉ်းဆဲလိုမှု၊ ရက်စက်လိုမှု ဆိုတဲ့ cruelty ဆိုတာ၏ ဆန်းကျင်ဖက်ဖြစ်တယ်။ ဒါကြောင့် ကရုဏာတရားကိုပွားပြီဆိုရင် လောကမှာ အဆင်မပြေတဲ့ပုဂ္ဂိုလ် တွေ၊ သနားစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ ဆိုပါစိုး- ရောက်ဖြစ်လို ဒုက္ခဝေဒနာ ခံစားနေရတဲ့ပုဂ္ဂိုလ်၊ စီးပွားရေးအဆင်မပြေလို စိတ်ညွစ်နေတဲ့ပုဂ္ဂိုလ်၊ စားစရာသောက်စရာမရှိလို ဒုက္ခရောက် နေတဲ့ပုဂ္ဂိုလ်၊ နေစရာမရှိလို အတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်၊

လောကမှာ အဆင်မပြုလို ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သနားစရာပုဂ္ဂိုလ်တွေပဲ။

အဲဒီလို သနားစရာပုဂ္ဂိုလ်ကိုရွှေချယ်ပြီး “ဒုက္ခ၊ မူဇာ” “အခြေအနေဆိုးတွေက လွတ်မြောက်ကြပါစေ၊ မကောင်းတဲ့ အခြေအနေတွေ ဆင်းရှုံးက္ခက လွတ်မြောက်ကြပါစေ” ဆိုတဲ့ စိတ်ဓာတ်ကလေးနဲ့ အဲဒီလိုဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကို အာရုံပြုပြီး လေ့ကျင့်ယူရမယ်တဲ့။ အဲဒီလိုလေ့ကျင့်လိုရှိရင် ခုနက မေတ္တာ လေ့ကျင့်သလိုလေ့ကျင့်၊ လေ့ကျင့်လို အောင်မြင်လာပြီဆိုရင် ခုနက စီပါးသာဆိုတဲ့ ညည်းဆဲလို့မှ ရက်စက်တဲ့သဘောတရား ဟာ သူ့သန္တာန်မှာ လုံးဝမရှိတော့လောက်အောင် လွတ်မြောက် သွားနိုင်ပါတယ်၊ ဒါလည်း ထွက်ပေါက်တစ်ခုပဲ။

### မနာလိုစီတ်၏ လွှာကိုစပါက်

နောက်တစ်ခုက လောကလူတွေဟာ ကိုယ်နဲ့ပြုင်ဘက် ဖြစ်စေ၊ ကိုယ့်အိမ်နီးနားချင်းဖြစ်စေ၊ ကိုယ့်အသိတဲ့ကဖြစ်စေ၊ မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွား လိုရှိရင် ဝမ်းသာနိုင်ခဲ့တယ်၊ ဝမ်းမသာကြေား။ ဘုံကြောင့် ဝမ်းမသာတာတုန်းဆိုရင် စွဲသာလိုခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာပေါ်မြေ့မှုမရှိဘူး။ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။ အဲဒီအရာတွေဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွမ်းမြို့လာတဲ့ပုဂ္ဂိုလ်တစ်ယောက် ဟာ သူများကိုတောင် အန္တရာယ်ပြုတတ်တယ်။

တစ်ခါတုန်းကကြားဖူးကြပါလိမ့်မယ် အမေရိကန်နိုင်ငံမှာ စကိတ်စီးတဲ့ အမျိုးသမီးချွန်ပို့ယံတစ်ယောက်၊ ဒီအားကစားမှာ သူကထူးချွန်လို့ သရဖူဆောင်းထားတဲ့ပုဂ္ဂိုလ်၊ နောက်ထပ် အမျိုးသမီး အားကစားသမား တစ်ယောက် ပေါ်လာတယ်၊ စကိတ်စီးပြုပွဲမှာ သူနဲ့ယူညှဉ်ပြုပို့လိမ့်မယ်, သူ့ရဲ့သရဖူကို လူတော့မယ်, သူ့နေရာကို ယူတော့မယ်ဆိုတာကို မခံနိုင်ဘူး၊ ဒါကြောင့် လူဆိုးကို ပိုက်ဆံပေးငှားပြီး အဲဒီအမျိုးသမီး ခြေထောက်ကို ရိုက်ချိုးခိုင်းတယ်။ ဒါ လောကမှာ တကယ်ဖြစ်ခဲ့တာ။ True story တကယ့်အစစ်အမှန်ဖြစ်တယ်။

အဲဒါမျိုးဟာ ဘာ့ကြောင့်ဖြစ်တာတုန်း ဆုံးလိုက်ရင် jealousy ကြောင့်ပေါ့။ အေး- အဲဒီလို jealousy ဖြစ်လာတာဟာ ကောင်းသလားဆိုတော့ မကောင်းဘူး၊ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး မခံနိုင်တဲ့သဘော။ အဲဒီ မခံနိုင်တဲ့ emotion လို့ခေါ်တဲ့ စိတ်ရဲ့ဖိစ်းမှုဖြစ်လာလို့ရှိရင် ဘာနဲ့ထွက်ပေါက် ရှာမလဲဆုံးရင် မှုဒ်တာတရား ပွားမှားခြင်းဖြင့် ထွက်ပေါက်ရှာရမယ်တဲ့။

မှုဒ်တာတရားပွားမှားချင်လိုနိုင် အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး “ယထာလဒ္ဓသမ္မတ္ထီတော့ မာ ပို့ဆောင်” “ရုထားတဲ့ စည်းစိမ် အခြေအနေတွေက၊ အောင်မြင်မှုတွေက ဘယ်တော့မှ ဆုတ်ယုတ်မသွားကြပါစေနဲ့ ထာဝရပျော်နိုင်ကြပါ စေ၊ ထာဝရရှင်လန်းနိုင်ကြပါစေ၊ ရရှိထားတဲ့အခြေအနေကောင်းတွေက ဆုတ်ယုတ်ပျက်စီး မသွားကြပါစေနဲ့”၊ အဲဒီစိတ်ဓာတ် လေးကို လေ့ကျင့်ပေးရမယ်တဲ့၊ လေ့ကျင့်ပေးလို့ရှိရင် ခုနာပြောတဲ့

သူများစည်းစိမ်နဲ့ ပတ်သက်ပြီးတော့ အကောင်းမပြောနိုင်တဲ့ “အရာတိ” ဆိုတဲ့ မဖျော်မွေ့နိုင်တဲ့ မနာလိုစိတ်ရဲ့ထွက်ပေါက်ကို ရသွားမှာဖြစ်ပါတယ် ဒါ မုခိတာဆိုတဲ့ ထွက်ပေါက်။

### ချိန်စိတ် မူန်းစိတ်၏ ထွက်ပေါက်

နောက်တစ်ခုက ဘာလလိုဆိုရင် လူတွေမှာ ချစ်ခြင်း မူန်းခြင်း ဆိုတာရှိတယ်။ ချစ်ရင်ချစ်မယ်, မချစ်ရင် မူန်းမယ်။ ချစ်ခြင်း မူန်းခြင်းဆိုတာ အစွမ်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွမ်းနှစ်ဖက်ထွက်နေတဲ့ စိတ်ဓာတ်။ အဲဒီ အစွမ်းထွက်နေတဲ့စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် ဘာလုပ်ရမလဲ ဆိုတော့ ဥပေကွာပွားရမယ်တဲ့။

ဥပေကွာဆိုတာဘယ်လိုပွားရသလဲဆိုရင် “သမ္မတ သတ္တာ ကမ္မသကာ” သတ္တဝါဆိုတာ သူ့ကဲနဲ့သူလာတာလို့ ပွားရတယ်။ ချစ်ခြင်းကိုလည်း ရှောင်မယ်, မူန်းခြင်းကိုလည်း ရှောင်မယ် ချစ်ခြင်း မူန်းခြင်း ထိနှစ်မျိုးလုံးမပါဘဲနဲ့ တည်ဪြိမ်တဲ့ သဘာဝ တရားတစ်ခုကို ဥပေကွာလို့ခေါ်တယ်။

ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေကွာ” ဆိုတာ ကိုယ်နဲ့ မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို “ဥပေကွာပြုတယ်” လို့ ပြောနေကြတယ်။ အဲဒီလိုအမိပို့ယ် မဟုတ်ဘူး၊ ဥပေကွာက အလွန်မွန်မြတ်တယ်၊ ချစ်ခြင်းမူန်းခြင်းဆိုတဲ့ အစွမ်းနှစ်ဖက်မရှိစေဘဲ တည်ဪြိမ်တဲ့ တည်ဪြိမ်တဲ့ သဘောထား၊ ဒါကြောင့်မို့ equanimity လို့ အင်လိုင်လို့ ပြန်တယ်။ equanimity ဆိုတာ စိတ်ရဲ့တည်ဪြိမ်မှုပဲ။ အဲဒီ တည်ဪြိမ်မှုဟာ စိတ်မတည်ဪြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့ ဒေါသ

တိုရဲ့ ထွက်ပေါက်ပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပော်  
ဆိုတဲ့ အေတာ်မိန္ဒီ ဟာ ရာဝရဲ့ ထွက်ပေါက်ပါလို့ ဟောထား  
တယ်။ ဒါကြောင့်မို့ အဲဒါကိုလည်းပဲ လောကျင့်ပွားများခြင်းဖြင့်  
မိမိတိုရဲ့ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။

### **မြတ်ယိုစာင်မြင်စီတိ၏ ထွက်ပေါက်**

နောက်တစ်ခုကတော့ ဝိပဿနာကျင့်စဉ်နဲ့ ပတ်သက်  
တယ်။ ဘုန်းကြီးတို့ တစ်တွေမှာ အရာခပ်သိမ်းကို ကြည့်လိုက်  
တာနဲ့ တစ်ပြိုင်နက် ကိုယ့်ကိုယ်ကိုပဲဖြစ်စေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်  
ကိုပဲဖြစ်စေ နိစွဲ ထာဝရလို့ ထင်နေကြတယ်။ မြတ်ယိုတဲ့  
အတွေးတွေ့ရှိနေကြတယ်။ ဝိပဿနာတရားကို ကျင့်ကြုံကြီးကုတ်  
အားထုတ်လိုက်ပြီဆိုရင် စက္ကန့်မလပ် ပြောင်းလဲနေတဲ့ သဘော  
တွေ၊ ပြောင်းလဲပျက်စီးနေတဲ့ အရာတွေကို တွေ့မြင်လာနိုင်တယ်။  
ဒီလိုဖြစ်ရင် မြတ်ယိုတဲ့ အတွေးတွေ့ကို လျှော့ချသွားနိုင်တယ်  
ပေါ့။ အဲဒီ မြတ်ယိုတဲ့ နိစွဲနိမိတ်၊ မြတ်ယိုလို့ ယူဆနိုင်တဲ့  
အရိပ်အယောင်ဟာ တစ်ခုမှုမရှိဘူး။

ရင့်သန်အားကောင်းလာတဲ့ ဝိပဿနာတရား (၁၁၀  
ခိုပဿနာ) ဟာ မြတ်ယိုလို့ ထင်မြှင်ယူဆနေနေတဲ့ အတွေးစိတ်ရဲ့  
ထွက်ပေါက်တစ်ခုပဲတဲ့။ ဝိပဿနာတရားကို ကျင့်ကြုံကြီးကုတ်  
အားထုတ်ခြင်းပြင် မြတ်ယိုတဲ့ အရိပ်အယောင်တွေကို ဖယ်ရှား  
ပစ်နိုင်ပြီး မမြေဘူးဆိုတဲ့ အမှန်အကန်ကို မြင်လာနိုင်ပါတယ်။  
ဒါက အလွန်အဆင့်မြင့်တဲ့ ထွက်ပေါက်တစ်ခုပဲပါတဲ့။ အဲဒီ  
ထွက်ပေါက် ရာထားပြီဆိုရင် သောကဆိုတာ နည်းသွားမယ်။  
တွယ်တာမှုတွေဆိုတာကို လျှော့ချလာနိုင်မယ်။

## မာန၏ ထွက်ပေါက်

နောက်ဆုံး ထွက်ပေါက်တစ်ခုက ဘာလဲဆိုလိုရှိရင် ငါ ဆိုတဲ့မာနရဲ့ ထွက်ပေါက်ပဲ။ လောကမှာ ဒီ မာနဆိုတာက ကျွန်းနေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး အရည် အချင်းပေါ်မှာ အခြေထိက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရား တစ်ခုပဲ။ ဒါကို စာပေက “အသိမာန” လို့ ပြောတယ်။

မာနဆိုတာဟာ သူများထက်သာတယ်လို့ပြောမှ မာန မဟုတ်ဘူး၊ လူတွေမှာ ဖြစ်တတ်တယ်လေ၊ ဆိုပါစို့- အဘိဓမ္မာ တရားဟောလိုရှိရင် ငါ နားမလည်ပါဘူးကွာ၊ နားလည်နိုင်မှာ မဟုတ်ပါဘူး၊ တို့ ဉာဏ်မမိပါဘူးလို့ အဲဒီလိုတွေးတာကလည်း နိမ့်ကျတဲ့မာနပဲတဲ့။ ဒါကတော့ ငါအတွက် လွယ်လွယ်လေးပဲလို့ သွားတွေးလို့ ရှိရင်လည်း သူ့အရည်အချင်းပေါ်မှာတွေးတာ ဖြစ်သည့်အတွက်ကြောင့် မာနပဲ။ အဲဒီလို မာနမျိုးတွေဟာ တရားထူး တရားမြတ်ရဖို့ရာအတွက် အဟန့်အတားတစ်ခု ဖြစ်တယ်။

ဒုံးကြောင့် အဲဒီအဟန့်အတားဆိုတဲ့ ကိုယ့်ရဲ့အရည်အချင်း ပေါ်မှာ အားကိုပြီး ဖြစ်ပေါ်နေတဲ့ မာနအထင်တွေ ပျောက်သွား အောင် ဝိပဿနာကျင့်စဉ်ကျင့်ရတယ်။ နောက်ဆုံး ရဟန္တာပုဂ္ဂိုလ် ဘဝ ရောက်သွားလို့ အရဟတ္တာမင် အရဟတ္တာဖို့လ် ရသွားပြီ ဆိုလိုရှိရင်တော့ ခုနကပြောတဲ့ ကိုယ့်ရဲ့ အရည်အသွေးပေါ်မှာ အထင်ရောက်တဲ့ မာနတရားဟာ လုံးဝရှင်းသွားပါလိမ့်မယ်။ အဲဒါက မာနတရားရဲ့ ထွက်ပေါက်ပါ။

အဲဒီလို မြတ်စွာဘူရားသခင် ကိုယ်တော်မြတ်က “နိသာရဏာဓာတုသုတေ” မှာ စိတ်၏ထွက်ပေါက်များဆိုပြီး ဟောထားတာရှိတယ်။ ဒီထွက်ပေါက်များသည်သာလျှင် တကယ့် စစ်မှန်တဲ့ထွက်ပေါက်များ ဖြစ်သည့်အတွက်ကြောင့် ထိုတရား များဟာ လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုရင် ဒီထွက်ပေါက်တွေဟာ ကိုယ်ကိုယ်တိုင်သိရှိနိုင်မယ့် ထွက်ပေါက်များတွေဖြစ်တယ်။

### နိုင့်

တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ စိတ်၏ထွက်ပေါက်များကို လက်တွေ့ကျကျ အသုံးချုပြီးတော့ မိမိတို့စိတ်ရဲ့ အကျဉ်းအကျပ်မှ လွတ်နိုင်ကြတယ်။ ဒေါသဆိုတဲ့ emotion တွေ, ဂိဟီသာဆိုတဲ့ emotion တွေ, အရတီ ဆိုတဲ့ မပျော်မွေ့နိုင်မှု emotion တွေ, ရာဂ ဆိုတဲ့ တပ်မက်မှု emotion တွေ, သခါရတရားတွေနဲ့ ပတ်သက်ဖြို့တော့ မြတ်ယိုတဲ့ အထင်နိမိတ်တွေ, ကိုယ့်ကိုယ်ကိုယ်နေတဲ့ ကိုယ့်အရည်အသွေးပေါ်မှာ အခြေပြုပြီးတော့ထားတဲ့ မာနတွေ၊ အဲဒီ emotion တရားတွေရဲ့ ထွက်ပေါက်တွေဟာ မေတ္တာတို့ ကရုဏာတို့, မုဒ္ဒိတာတို့, ဥပေက္ဌာတို့, ဝိပသာနာနဲ့ အရဟတ္တာမင်္ဂလာက်များသာဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။

ဒဲ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မိမိတို့သန္တာန်မှာ အဆင့်ဆင့်လေ့ကျင့်ယူခြင်းဖြင့် ရနိုင်တဲ့ တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင် သိရှိနားလည်ပြီး မိမိတို့မှာ

စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး  
ထာဝရပြိုမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စိကိုယ်ငှု မျက်မျှက်ပြနိုင်  
ကြပါသောတည်း။

သာစု ... သာစု ... သာစု



## ရုတေနသူတ် အနှစ်ချုပ်

### အပိုင်း(၁)

#### မြတ်ဆောင်

သာသနဘတ်နှစ် ပြောင့်-ခုနှစ်၊ ကောဇာသတ္တရာန် ၁၃၂၂-ခုနှစ်၊ ပထမ ဝါဆိုလပြည့်ကော်(၃) ရက်၊ ၂၀၀၀ ခုနှစ်၊ ဒူလိုင်လ (၅) ရက်၊ မြဲဗျာမြို့၊ ရွှေဝည်ခုံမြတ်စွာဘုရား ပဟာသာသနုပ်မာနတ်ကြီး၊ အတွင်း ဆင်ယင်ကျင်းပြုလုပ်အပ်သည့် ဓမ္မသက်အခေါင်အနားဝယ် မုံဗျာမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်ထောက် မန်နေဂျာ ပြီးသက်မင်းအောင်+ ဒေါ်တင်တင်နိုင်၊ သား-မောင်ကောင်း၊ ခန့်နှီး၊ မိသားစုတို့၏ အမတေဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရတနာသုတ် အနှစ်ချုပ်” အပိုင်း(၁) တရားဒေသနဘတ်။

မြန်မာလူမျိုးပုဂ္ဂိုလ်ဘာသာဝင်တွေ ငယ်စဉ်ကာလကတည်း က ပရိတ်ကြီး (၁၁)သုတ်ကို စတင်သင်ယူကြတယ်။ ပရိတ်ကြီး (၁၁)သုတ်ကို အားလုံး ကြားဖူး၊ နာဖူးကြလိမ့်မယ်။ ရတနာသုတ် အနှစ်ချုပ်ကို (၃)ရက်ခွဲပြီး ဟောပါမယ်။ ဒီကနေ့ အပိုင်း(၁) ဟောမယ်။

ပရိတ်ကြီးဆိုတာ ပရိတ္တ ဆိုတဲ့ ပါဌိုစကားကလာတယ်။ ပရိတ္တ ဆိုတာ မမြင်ရတဲ့ သေးရန်အန္တရာယ်တွေ မကျရောက် အောင် အကာအကွယ်ပြုတဲ့အနေနဲ့ ရှုတ်ဖတ်သရဣဗာယ်

နှဲလုံးသွေးဖို့၊ အခံအတူးဖြစ်စေဖို့ ဟောကြားထူးတဲ့ ထူးခြားတဲ့ သုတေသနတွေဖြစ်တယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရော ထောရ ဝါဒ ဗုဒ္ဓဘာသာနှင့်က လူတွေရော အန္တရာယ်ကင်းဖို့ ရည်ရွယ်ချက်နဲ့ သံယာများကို ပင့်ဖိတ်ပြီး ပရိတ်တရားတော် နာယဉ်ကြတယ်။ ဟိုး- ပုဂံခေတ်ကတည်းက ပရိတ်တရားကို နာယဉ်ခြင်း အစဉ်အလာရှိတယ်။ မြန်မာမင်းအဆက်ဆက် နှစ်းတော်တွေမှာ “ပရိတ်နာဆောင်” လို သီးသန့်အဆောင်တစ်ခု ထားတာမျိုးတောင်ရှိတယ်။

လူတိုင်းလူတိုင်းဟာ အန္တရာယ် ကင်းချင်ကြတာပဲ။ အန္တရာယ် ကင်းရာကင်းကြောင်း နည်းလမ်းကောင်းတွေကို ရှာဖွေပြီး လိုက်နာကျင့်သုံးကြရတယ်။ ဗုဒ္ဓဘာသာဝင်တွေသာ မက အခြားဘာသာဝင်တွေလည်း အန္တရာယ်ကင်းချင်ကြတာပဲ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ အန္တရာယ်ကင်းအောင် ပြုလုပ်ကြတာပဲ။ လောကမှာ အန္တရာယ်ကင်းမှု လိုလားတာဟာ လူတိုင်းလူတိုင်းရဲ့ ဆန္ဒပဲ။

အန္တရာယ်ကျရောက်မှာကို ကြောက်လန့်ကြတယ်။ အန္တရာယ်ကင်းရှင်းတဲ့ အနေအထားမျိုးရောက်အောင် ကြီးစား ဆောင်ရွက်ကြတယ်။ သို့သော် အန္တရာယ်ကင်းအောင် ဆောင်ရွက်တဲ့ ကိစ္စတိုင်းဟာ အန္တရာယ်ကင်းမှုကို ဖြစ်စေနိုင် သလား၊ စစ်မှန်တဲ့ နည်းလမ်းဟုတ်သလား ဆိုတာကတော့ အတပ်ပြောလို့မရဘူး။ ဗုဒ္ဓမြတ်စွာကတော့ အန္တရာယ် ကင်းအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းအစဉ်အမှန်ကို ပရိတ္တာ ဒေသနာ တွေမှာ ဟောထားတယ်။

ပရီတ္ထ အခံအတား protection လိုခေါ်တယ်။ မမြင်ရတဲ့ အန္တရာယ်ဟာ ကြိုတင်မသိနိုင်သည့်အတွက် ကြိုလာတတ်တယ်။ အဲဒီလို ကြိုလာမယ့်အန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်အောင် ပရိတ်တရားတော်များကို ရွှေတွေ့ပွားခြင်း၊ ပရိတ်တရားတွေမှ ပါတဲ့ အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် အန္တရာယ်ကင်းမှုကို ရရှိနိုင် တယ်။

ပရိတ်တရားတော်မှာ အန္တရာယ်ကင်းစေနိုင်တဲ့ အဓိက အချက်က သုံးချက်ရှိတယ်။ မေတ္တာပျိုးခြင်း၊ သွားစကားကို ဆိုခြင်းအားဖြင့် အန္တရာယ်ကို ကာကွယ်နိုင်တယ်။ ဘုရားဘယ်၊ တရားဘယ်၊ သံယူရွှေ့ကို အာရုံပြုပြီးတော့လည်းပဲ အန္တရာယ် ကင်းအောင် လုပ်လို့ရတယ်။ အဲဒီထဲမှာ အဓိကအချက် ၂၃က မေတ္တာနဲ့ သစ္စာပေါ့။ မြတ်စွာဘုရားက မေတ္တာတရားနဲ့ သစ္စာ စကား ဒီနှစ်ခုကို အဓိကထားပြီး ပရိတ်တရားမှာ ဟောထားတယ်။

မေတ္တာသုတ်မှာ မေတ္တာကို အမြေပြုပြီးတော့ အန္တရာယ် ကင်းစေတတ်တဲ့ နည်းစနစ်ကို ပေးထားတယ်။ နောက် ခန္ဓသုတ် ဆိုတာကလည်း မြော်ဆီးတွေ့ အဆိပ်အတောက်ရှိတဲ့ သတ္တဝါ တွေ့ရဲ့ အန္တရာယ်မှုကင်းဝေးဖို့ မေတ္တာကို အထူးပောတာ ဖြစ်တယ်။ ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးမယ်၊ ပွားများမယ်၊ ရွှေတ်ဖတ်သရေစွာယ်မယ်ဆိုရင် အန္တရာယ်ကင်းတဲ့ သာမကတွေ့ အများကြီးရှိခဲ့တယ်ပေါ့။

မေတ္တာဘာဝနာပျိုးမယ်၊ မေတ္တာနဲ့ဆိုင်တဲ့ ပရိတ်တရား တော်တွေကို ရွှေတ်ဖတ်ပြီး အမြေတမ်း နှလုံးသွေးမယ်ဆိုရင် အဆိပ်

ပြင်းထန်တဲ့ တိရဲ့နှစ်တွေရဲ့ အန္တရာယ်ကြောင့် အသက် အန္တရာယ် မဖြစ်နိုင်ဘူးလို့ မြတ်စွာဘုရားက ဟောထားတယ်။

နောက်တစ်ခုက သစ္စာဆိုခြင်း။ သစ္စာဆိုခြင်းဖြင့် လူတွေရဲ့သန္တာန်မှာ မဖြစ်ပေါ်သေးတဲ့အန္တရာယ်တွေကို ကြိုတင် ကာကွယ်နိုင်သလို ဖြစ်ပေါ်ကျရောက်ပြီးသားဖြစ်တဲ့ အန္တရာယ် တွေကိုလည်းပဲ ပယ်ဖျောက်နိုင်တယ်၊ တားဆီးနိုင်တယ်။ ဒါကြောင့်မို့ ရတာနသုတေသန သစ္စာဆိုတဲ့နည်းနဲ့ မြတ်စွာဘုရားက အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးခဲ့တယ်။

### ၁၁။ သောလီမြို့

မြတ်စွာဘုရား လက်ထက်တော် အခါကာလတုန်းက ဝေသာလီမြို့ကြီးဟာ အလွန်စည်ကားခဲ့တယ်။ ဝါကရာဇာ စစ်အရ မင်းတွေစပေါ်ပြီးတော့ အုပ်ချုပ်ကြတယ်။ မင်းပေါ်း (၇၇၀၅) ယောက်ရှိတယ်။ တိုင်းပြည်ကလည်း အလွန် စည်ကား တယ်။ ညီညွှတ်ရေးကလည်း အလွန်ကောင်းတယ်။ မြတ်စွာ ဘုရားက ဝေသာလီမှု လိစ္စာရီမင်းတွေနဲ့ ပတ်သက်ပြီးတော့ အပရိဟာနိယတရား(၃)ပါး ဟောထားတာရှိတယ်။ အဲဒီ အပရိဟာနိယတရား (၃)ပါးထမှာ အမြေမပြတ် အစည်းအဝေး လုပ်ခြင်း။ ညီညီညွှတ်ညွှတ် စည်းဝေးခြင်း၊ ညီညီညွှတ်ညွှတ် ဆုံးဖြတ်ခြင်း၊ ညီညီညွှတ်ညွှတ် အကောင်အထည်ဖော်ခြင်းဆိုတဲ့ အချက်က ပိုပြီးအဓိကကျတယ်။

ဝေသာလီက လိစ္စာရီမင်းတွေဟာ ဘယ်ကိစ္စမှာမဆို တညီတည်း အစည်းအဝေးထိုင်ကြတယ်။ သူတို့ အစည်းအဝေး

ထိုင်တဲ့ အစည်းအဝေးခန်းမကြီးကို သွေးချေရ လို့ခေါ်တယ်။ သွေးချေရ လို့ခေါ်တဲ့ လွတ်တော်ကြီးမှာ စည်းဝေးပြီးတဲ့အခါ တိုင်းရေး ပြည်ရေး စီးပွားရေး အစရှိတဲ့ ကိစ္စတွေကို ဆောင်ရွက် ကြတယ်။

အဲဒီလောက်စည်ကားပြီး ကြီးပွားတို့တက်လာတဲ့ နိုင်ငံကြီးမှာ ရုပ်နှစ်ခု ရာသီဥတုမကောင်းလို့ အခြေအနေဆုံးတွေ ကြုံတွေ ရတယ်။ အခုမြှုန်မာနိုင်ငံမှာ ဒီနှစ်ဆိုရင် အင်မတန်ပူပြုင်းတဲ့ ရာသီ ဥတုတွေနဲ့ ကြုံတွေကြရတယ်။ ၂၀၀၄-ခုနှစ်က ဆူနာမီဆိုတဲ့ ဒီလိုင်းကြီးတွေကြောင့် အန္တရာယ်ဆုံးတွေ ကြုံတွေခဲ့ရတာပဲ။ ကွန်းသမိုင်းမှတ်တမ်းတွေထဲမှာ ကြည့်မယ်ဆုံးရင် ရုပ်နှစ်ခု လူတွေဟာ ထိုကုံးသို့ အန္တရာယ်ဆုံးတွေနဲ့ ကြုံတွေခဲ့ရတဲ့အချိန် ရှိခဲ့ကြတယ်။

ဝေသာလီပြည်မှာ မိုးခေါင်တဲ့ရာသီဥတု ကြုံရတယ်။ ဆန်ရောပါးတွေ စိုက်လိုပျိုးလို့မရဘူး။ ဝမ်းစာ စားနပ်ရိက္ခာ မလုံမလောက်ဖြစ်တယ်။ ယနေ့ခေတ်မှာတော့ သယ်ယူ ပို့ဆောင်ရေးယာဉ်တွေ၊ ဆက်သွယ်ရေးတွေက အင်မတန် ကောင်းသည့်အတွက်ကြောင့် တစ်နေရာ တစ်ဒေသမှာ စားနပ် ရိက္ခာ မဖူးလုံဘူးဆိုရင် ပို့ဆောင်ပေးကြတယ်၊ ထောက်ပုံပေးကြတယ်။ အတော်အသင့် သက်သာတယ်လို့ ပြောရမယ်။

မကြောခင်ကမှ အာဖရိကတိုက် အီသီယိုပီးယားနိုင်ငံမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီးတော့ ဒွှေ့က္ခာကပ်ဆုံး ကျေရောက် ခဲ့သေးတာပဲ။ အဲဒီလိုမျိုး ထိုခေတ် ထိုအခါကာလမျိုးကြုံရင် လူဦးရေများတဲ့ဒေသမှာ စားနပ်ရိက္ခာ မဖူးမလုံဖြစ်တယ်။

လူတွေဟာ အစာအာဟာရပြတ်လပ်တဲ့ ဒုက္ခာကြီး၊ ဘေးဆိုးကြီးနဲ့  
ကြံရတယ်။ အဲဒါကို ဇူနိက္ခာရက်လို့ ခေါ်တယ်။ ဇူနိက္ခာ၊ ဒု  
ဆိုတာ မပြည့်စုံတဲ့ ဘိက္ခာ စားနပ်ရိက္ခာ။ စားနပ်ရိက္ခာမပြည့်စုံ  
ရှားပါးပြီးတော့ လူတွေဟာ ဝဝလင်လင် မစားကြရဘူး၊ အဲဒီလို  
ကပ်ဆိုးနဲ့ကြံရတယ်။ တာခြားနိုင်ငံကနေ လာရောက်ပြီးတော့  
ထောက်ပုံဖြေရှင်းပေးနိုင်တဲ့ အနေအထားမျိုး မရှိဘူး။

စားနပ်ရိက္ခာမပြည့်စုံတဲ့အခါ လူတွေမှာ ရောဂါဝေဒနာ  
တွေက ထပ်ဆင့်ပြီး ဖြစ်လာတတ်တယ်။ လူတွေဟာ အသေ  
အပျောက် များလာကြတယ်။ ရောဂါကလည်း ကူးစက်မှု  
လျင်မြန်တဲ့ရောဂါ၊ အဟိဝါတရောဂါ လို့ ဒီလို့ခေါ်တယ်။  
အဟိဝါတရောဂါ ရဲ့ အဓိပ္ပါယ်ကို ကျကျနှစ် ဖွင့်ထားတာတော့  
မရှိဘူး၊ အဓိပ္ပါယ်ကို ကြံဖန်ဖော်မယ်ဆိုရင် အဟိဝါ ဆိုတာ မမြှု  
ဝါတ ဆိုတာ လော့။ မြွှေဆိုလို့ ပြင်းထန်ပြီး လေလို့ လျင်မြန်စွာ  
ကူးစက်တတ်တဲ့ရောဂါလို့ ဆိုနိုင်တယ်။

မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် ပြီးကာစတုန်းက ပလိုပ်  
ရောဂါဆိုတာ ဖြစ်ခဲ့တယ်၏ အင်မတန် လျင်မြန်စွာ ကူးစက်ပြန့်နှုံး  
တယ်။ ပလိုပ်ရောဂါဖြစ်ပြီး လူတွေအများအပြား သေကြပျက်စီး  
ကြတယ်။ စားနပ်ရိက္ခာမဖူးလုံလို့ လူတွေ ငတ်ပြတ် ဆင်းရဲဒုက္ခာ  
ရောက်နေရတဲ့ကြားထဲမှာရောဂါဝေဒနာဖြစ်လာတယ်၏ ကူးစက်မှု  
လျင်မြန်တဲ့ ပလိုပ်ရောဂါလို့ ရောဂါမျိုးဖြစ်တယ်။

ရောဂါတွေဖြစ်လာတဲ့အခါ လူအသေအပျောက် များလာ  
တယ်၏ လူသေတွေများတာကို အကြောင်းပြုပြီး မကောင်းဆိုးဝါး  
တွေ ဝင်ရောက်နောင့်ယှက်လာတဲ့ အနေအထားမျိုး ဖြစ်လာ  
တယ်။

### ကတ်ကြီးသုံးပါး

စားနပ်ရိက္ခာရှားပါးပြီးတော့ အစာအာဟာရ မဖူလုံတာကို အုပ်ကျွဲရက် လို့ခေါ်တယ်။ ရောဂါဝေဒနာတွေ ဖြစ်ပြီးတော့ ပြန်ပွားနေတာကို ရောက္ခာရက်လို့ ခေါ်တယ်။ မကောင်းဆုံးပါး တွေ ဝင်ရောက်ပြီးတော့ လူတွေကို နှိပ်စက်တာက အမန္တသုဒ္ဓရ က် လို့ခေါ်တယ်။

ကပ်ဆိုတဲ့ အမိပါယ်က အတိုင်းအတာကြီးတစ်ခုလို့ ဆိုလို တယ်။ အချိန်အတိုင်းအတာအရ မို့ခေါင်နေတဲ့အချိန်ပိုင်းကြီးကို အုပ်ကျွဲရက် လို့ခေါ်တယ်။ ရောဂါဝေဒနာတွေဖြစ်ပြီး ကူးစက် ပြန်ပွားနေတဲ့ အချိန်ပိုင်းကို ရောက္ခာရက် လို့ ခေါ်တယ်။ အဲဒီ အချိန်မှာ မကောင်းဆုံးပါးတွေက ဝင်ရောက်ပြီးတော့ နှိပ်စက်တဲ့ အချိန်ပိုင်းကို အမန္တသုဒ္ဓရက် လို့ခေါ်တယ်။

ဝေသာလီပြည်မှာ သေးဆုံးအွန်ရာယ်ကြီး ကြုံလာတဲ့အခါ ဘယ်လိုလုပ်ပြီး လွှတ်မြောက်အောင် လုပ်ကြမလဲလို့ တိုင်ပင် ညီနှင်းကြတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ပြောကြတယ်။ နတ် ယုံကြည်သူတွေက စလိန်စာတွေပေးမယ်၊ နတ်ပွဲတွေ ကျင်းပ ပြီး တောင်းပန်မယ်။ ဒီလိုလုပ်တဲ့နည်းနဲည်း ဖြေရှင်းတယ်၊ မရဘူး။

မရတဲ့အခါမှာ ဘာသာရေးဘက်ကို ကြည်လာကြတယ်။ အဲဒီခေတ်က ကိုးကွယ်ရာဘာသာဟာ (၃)မိုးရှိတယ်လို့ ပြောရ မယ်။ အိန္တယနိုင်ငံမှာ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်ကြီး တွေက (၂)ဦးရှိတယ်ပေါ့။ အဲဒီ(၂)ဦးထဲက (၆)ဦးကတော့ ပူရထာ ကသာပ၊ မကွဲထိ ဂေါသာလ၊ နိုဂုဇ္ဇာ နာဇာပုတ္တ၊ သဉ္ဇာယ

ဖေလစွာပုဂ္ဂာ၊ ပက္ခမ ကရာယန၊ အမိတာ ကေသကမ္မာလ ဆိုတဲ့  
တိတ္ထီဆရာကြီး (၆)ယောက်။ အဲဒီဆရာကြီးတွေကို ကိုးကွယ်တဲ့  
အုပ်စုကလည်း တိတ္ထီဆရာကြီးတွေကို ပင့်လိုက်လိုနိုင် သူတို့၏  
ဘုန်းတန်ခိုးတော်အာန္တော်ကြောင့် ဒီဘေးဆိုး အန္တရာယ်ကြီး  
က လွှတ်မြောက်သွားမှာပလို့ အကြံပြုကြတယ်။

### ဗုဒ္ဓကို ပင့်ပိတ်ကြမြင်း

မြတ်စွာဘုရားရဲ့ ဂုဏ်သတင်းကလည်း အင်မတန်မှ  
ကြီးတယ်။ ဘုရားကိုကြည်ညီတဲ့ ပုဂ္ဂာလ်တွေကလည်း အများကြီး  
ရှိတယ်။ သူတို့ကလည်း “မြတ်စွာဘုရား ရာဇ်ရှိဟုမှာရှိတယ်  
ဗုဒ္ဓမြတ်စွာကို ပင့်လိုက်မယ်ဆိုရင် ဗုဒ္ဓမြတ်စွာ ကြွလာတာနဲ့  
ဘေးဆိုးရန်ဆိုးတွေက လွှန်မြောက်သွားနိုင်တယ်” လို့ အကြံပေး  
ကြတယ်။ သူတို့ပြောတဲ့စကားဟာ ရှုံးတန်းရောက်လာသည့်  
အတွက် ဘုရားပင့်ဖို့ မဟာလို လိစ္စာဝိမင်းနဲ့ ပုရောဟိတ် ပုဂ္ဂား  
နှစ်ယောက် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်  
လိုက်တယ်။

မဂ်ဓတိုင်းကို အုပ်ချုပ်နေတဲ့ ပိမ့်သာရမင်းကြီးထဲ  
မဟာလိမင်းနဲ့ ပုရောဟိတ်ပုဂ္ဂားတို့ ခေါင်းဆောင်တဲ့အဖွဲ့  
သွားရောက်ကြတယ်။ ပိမ့်သာရမင်းကြီးထံဝင်ပြီး “အရှင်မင်းကြီး၊  
ဝေသာလီပြည်မှာ ဒီလို ဘေးအန္တရာယ်တွေ ကြံနေပါတယ်။ သူတို့  
မြတ်စွာဘုရားကို ပင့်ချင်ပါတယ်။ မြတ်စွာဘုရားကို ဝေသာလီ  
ပြည်ကွဲဖို့ အကူအညီပေးပါ”။

ပိမ့်သာရမင်းကြီးက “မြတ်စွာဘုရားကို သင်တိုကိုယ်တိုင်  
တိုက်ရိုက်ပင့်ပါ လိုအပ်လိုရှိရင် မြတ်စွာဘုရား ကြွလာပါလိမ့်  
မယ်” ဆိုတော့ သူတိုကိုယ်တိုင်သွားပြီးတော့ ဘုရားကိုပင့်ကြ  
တယ်။ မြတ်စွာဘုရားက လက်ခံလိုက်တယ်။

ပိမ့်သာရမင်းကြီးက ခရီးသွားလာဖို့ အစီအစဉ်တွေ  
လုပ်တယ်။ ရာဇ်ပြိုဟ်က ဂါရိမြစ်ကမ်းအထိ ငါးယူအနာ ကွာဝေး  
တယ်၊ တစ်ယူအနာဆုံးတာဟာ ဒီကန္တခေတ်နဲ့ ပြောမယ်ဆုံးရင်  
ရှစ်မိုင်လောက်ရှိတယ်ပေါ့။ အဲဒီလောက် ကွာဝေးတဲ့နေရာကို  
သန့်ရှင်းရေးတွေတို့ နားနေဆောင်တွေတို့၊ တစ်ယူအနာမှာ  
တစ်ကျောင်း တစ်ကျောင်းဆောက်ပြီး ဘုရားကြတဲ့အခါ တစ်ညာ  
ကာ တစ်ညာတာနားဖို့ဆုံးတဲ့ ခနီးလမ်းပန်း အစီအစဉ်တွေကို  
ပိမ့်သာရမင်းကြီးက အားချင်းဆောင်ရွက်ပေးတယ်။

ဂါရိမြစ်ကြီးကို ပြုတ်ရမယ်။ ဂါရိမြစ်ကြီးကိုဖြတ်တဲ့အခါမှာ  
ထိုခေတ်က ခုလို စက်တပ်ယာဉ်တွေ မရှိသေးသည့်အတွက်  
ကြောင့် လျေတွေဖောင်တွေ ကျကျနာန စီမံပေးတယ်။ မြတ်စွာ  
ဘုရားနဲ့လည်း ရဟန်းငါးရာ အတူတကွ လိုက်ပါပြီးတော့  
သွားမယ်။ အဲဒီအစီအစဉ်ကို ပိမ့်သာရမင်းကြီးက လျှင်လျှင်  
မြန်မြန် ဆောင်ရွက်ပြီး ပေးတယ်။

မဟာလီ တို့အဖွဲ့ကလည်း ဝေသာလီကိုပြန်သွားပြီးတော့  
ဂါရိမြစ် ဟိုဘက်ကမ်းရောက်တဲ့အခါ သူတို့နိုင်ငံကလည်း အစီ  
အစဉ်တွေ လုပ်ကြတယ်ပေါ့။ အဲဒီလို အစီအစဉ် ဆောင်ရွက်ပြီး  
တဲ့အခါမှာ မြတ်စွာဘုရားဟာ ဝေသာလီပြည်းခနီး စတင် ထွက်ချိ  
တယ်။

မြတ်စွာဘူရား ဂရီမြစ်ကိုဖြတ်ကူးပြီး ဟိုဘက်ကမ်းလည်း  
ရောက်ရော လိုအပ်တွေက အကြီးအကျယ်ကြိုဆိုကြတယ်။  
ဂရီမြစ်နဲ့ ဝေသာလီက သုံးယူအနာဂတ်တယ်။ သုံးညာအိပ် သွားရ<sup>၁</sup>  
တယ်ပေါ့။ ရှေးတုန်းကတော့ ယာဉ်နဲ့သွားတာ မဟုတ်ဘူး၊  
ကုန်းကြောင်းလျောက်တာဆိုတော့ သုံးညာအိပ်။ တစ်နောက်  
ရှစ်မွှုင်နှစ်နှစ်းလောက် ခရီးသွားပြီးတော့ သုံးညာအိပ်။

မြတ်စွာဘူရားအမျှရှုတဲ့ သံယာတွေဟာ ဂရီမြစ်က  
ဆင်းပြီး ကမ်းပေါ်လည်း တက်လိုက်ရော အဲဒီအချိန်မှာ မိုး  
အကြီးအကျယ်ရွာချုတယ်တဲ့။ ဝေသာလီပြည်မှာ လူတွေ  
အများကြီး သေကြသည့်အတွက်ကြောင့် လူသေအလောင်း  
တွေကို မမြှုပ်နှံင်လောက်အောင်များတယ်။ သချိုင်းတွေမှာ  
ဒီအတိုင်းပစ်ထားရတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒါတွေ  
အားလုံးဟာ မိုးကြီးရွာချုလိုက်တဲ့အခါ ဝေသာလီတစ်မြို့လုံး  
သန္တရှင်းသွားတယ်။

မြတ်စွာဘူရား ရောက်သွားတဲ့နောမှာ မြတ်စွာဘူရားကို  
ကြည်ညိုတဲ့ ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေကလည်း ရောက်လာ  
ကြတယ်။ အန္တရာယ်ပေးတတ်တဲ့ နတ်ခိုးတွေ၊ သရဲတွေ၊ ဘီလူး  
တွေ အလိုအလျောက် ရှောင်တိမ်းပြီး ထွက်ပြေးသွားကြရတယ်။

ဝေသာလီမြို့ကလည်း အင်မတန်မှ ကျယ်ဝန်းတယ်၊  
တံတိုင်းသုံးထပ်၊ မြို့ကြီးက သုံးခါချဲ့ထားတယ်၊ ပထမတည်ကာ  
စက မြို့ကသိပ်မကြီးဘူး တံတိုင်းတစ်ထပ်တည်း၊ လူဦးရေ  
များလာတဲ့အခါ နောက် ထပ်ပြီးတော့ချဲ့ရတယ်။ ချဲ့ရတဲ့အခါ  
နောက်ထပ် တံတိုင်းတစ်ခု ထပ်ပြီးပတ်ရတယ်။ တစ်ခါ အဲဒါနဲ့

မလုံလောက်လို့ လူဦးရေတိုးလာတဲ့အခါ နောက်ထပ်တစ်ခါ ထပ်ပြီး မြို့သစ်တွေ ဖော်ပြန်တယ်၊ မြို့ကြီးက ကျယ်သထက် ကျယ်လာတယ်၊ ဝေသာလီမြို့ဟာ တံတိုင်းသုံးထပ် ကာရံထားတယ်။

### **ရတနသုတေသန ပော့ကြားမြို့**

မြတ်စွာဘုရားက ရှင်အာနန္ဒာအား ရတနသုတေသန ပိုချပေးတယ် “အာနန္ဒာ၊ ဟောဒီ ရတနသုတေသန ကို ရွတ်ဖတ်ပြီးတော့ တံတိုင်းသုံးထပ်မှာ တစ်ထပ်ပြီးတစ်ထပ် မြို့ကိုလှည့်ပတ်ပြီး ရတနသုတေသန ကို ရွတ်ဖတ်ပါ” လို့ ခိုင်းလိုက်တယ်။ ရှင်အာနန္ဒာက တံတိုင်းသုံးထပ် လှည့်ပတ်ပြီး ပရိတ်တရားတွေ ရွတ်တယ်။ မြတ်စွာဘုရားရဲ့ ကျောက်ညီသပိတ်ကြီးနဲ့ ရေတွေကိုထည့်သွားပြီး ပရိတ်ရေတွေကို ပက်ဖုန်းလိုက်တယ်၊ ချောင်ကြိုချောင်ကြားကပ်နေတဲ့ မကောင်းဆိုးပါးတွေ မနေနိုင်တော့ဘူး၊ အကုန်ထွက်ပြောကြရတယ်။

အမန္ဒသန္တရကပ်လည်း ပျောက်သွားတယ်။ ရောဂါန္တရကပ်လည်း ပျောက်သွားတယ်။ မိုးတွေရွာချလို့ ကောင်းမွန်တဲ့ ရာသီဥတု ရှိုလာကြတယ်။ ဝေသာလီပြည်မှာ ကြံတွေ့နေရတဲ့ ဘေးအန္တရာယ်ဆိုးကြီးသုံးမျိုးဟာ အတိုင်းအတာကြီးတစ်ခုအရ ပျောက်ကင်းသွားတယ်။

### **ပရိတ်ရွာတော်မည် ပုဂ္ဂိုလ်မူး**

အငွကထာဆရာက “ပရိတ် ရွတ်တော့မယ်ဆိုရင် ဒီပက်ရာ မြတ်စွာဘုရားထံမှာ ဗျာဒီတ်ခံခဲ့တဲ့အခါန်ကစပြီးတော့

ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ခဲ့ပုံ၊ စွန့်ခြင်းကြီးငါးပါး  
ကျင့်ခဲ့ပုံ၊ စရိယသုံးပါးကို ကျင့်ခဲ့ပုံ၊ ဒုက္ခရစရိယာအကျင့်တွေ  
ကျင့်ခဲ့ပုံ၊ အပရာမီတပလွှင်မှာ ထူးခြားတဲ့ သဗ္ဗည့်တော်တော်  
ကြီး ရခဲ့ပုံ၊ ဓမ္မစကြာာတရား ဟောတော်မူပုံ စတဲ့ မြတ်စွာဘုရားရဲ့  
ကြည်သီဖွယ် ဘဝဖြစ်စဉ်တွေကို ရှေ့ပီးစွာဆင်ခြင်ပါ၊ ဆင်ခြင်ပြီ  
ရွတ်ပါ”လို့ မှာတယ်။

တိတိုင်းသုံးထပ်အတွင်း ရှင်အာနန္ဒာ မထော်မြတ်ဟာ  
ညလုံးပေါက်ရွတ်တယ်၊ ပထမယာမ်လည်းရွတ်တယ်၊ ဒုတိယ  
ယာမ်လည်း ရွတ်တယ်၊ တတိယယာမ်လည်း ရွတ်တယ်၊ ပရိတ်  
ရွတ်တယ်ဆိုတာ ခကာလေးရွတ်တာ မဟုတ်ဘူး၊ ညလုံးပေါက်  
ရွတ်တယ်။ အဲဒီနည်းစနစ်အတိုင်းပဲ မြန်မာနိုင်ငံမှာ ဒီကန္ဒာ  
ပဋိနှုန်းတရားတော်တွေကို အသံမစဲရွတ်ကြတယ်။ ပရိတ်  
ကိုတော့ အသံမစဲရွတ်တာ သိပြီးတော့မရှိဘူး။ ညလုံးပေါက်  
ရွတ်တာတောင် မကြားဖူးဘူး။ ပရိတ်ရွတ်တယ်ဆို ခကာလေးနဲ့  
ပြီးသွားတယ်။ သီဟိုင်နိုင်ငံမှာ ပရိတ်မဏ္ဍာပ်တွေကိုဆောက်ပြီး  
ညလုံးပေါက် ပရိတ်ရွတ်ပွဲတွေ ကျင်းပလေ့ရှိတယ်။

သီဟိုင်နိုင်ငံမှာ ပဋိနှုန်းရွတ်တာတော့မရှိဘူး။ ဗမာ  
ဘုန်းကြီးတွေ ရောက်တဲ့အခါ ဗမာပြည်ရောက်ဖူးတဲ့ သီဟိုင်  
နိုင်ငံသားတွေက မြန်မာပြည်မှာ အသံမစဲ ပဋိနှုန်းပွဲတွေကို  
တွေ့ခဲ့ဖူးသည့်အတွက်ကြောင့် သူတို့ကလည်း တစ်ခါတစ်ရုံ ဗမာ  
ဘုန်းကြီးတွေပင့်ရွတ်တာတော့ ကြံဖူးတယ်။ ပရိတ်ပွဲကိုတော့  
သူတို့ ကျကျနန္ဒလုပ်တယ်။ ပရိတ်မဏ္ဍာပ်တွေ၊ ပရိတ်အီးတွေ၊  
ပရိတ်ရေတွေနဲ့ ညလုံးပေါက်ရွတ်တယ်။

ရှင်အာနန္ဒာမထောက်မြတ် ရတနသုတ်ကိုရွတ်တဲ့အပါမှာ  
လည်း ညလုံးပေါက်ရွှေတ်တယ်၊ အဲဒီလို ညလုံးပေါက်ရွှေတ်ဖြေးတော့  
မြတ်စွာဘူးက အဲဒီအချိန်မှာ သဆ္ဗာဝါရ လို့ခေါ်တဲ့ အစည်း  
အဝေးဆောင်ကြီးမှာ ရတနသုတ်ကိုပဲ (၂)ရက်တိတိ ဟောခဲ့  
တယ်။

မြတ်စွာဘူးဟာ ဘယ်လောက်ထိအောင် ပြန့်နှုန်းသလဲဆိုရင် -

“ကောင့်သတေသပါသလဲသောသာ၊ ဓမ္မပါဇူးသ အဝတာ။  
ယသာထဲ ပန္တိဂုဏ်နှုန်း၊ ယဉ် ဓသာလိယာ ပုရော။”

စကြေဝြာကုံးပေါ်တွေရဲ့ အဆုံးအမအာဏာကို ခံယူကြတယ်။  
စကြေဝြာ ကုံးပေါ်တွေရဲ့ အောင် မြတ်စွာဘူးဟာတဲ့ ဒီ  
ရတနသုတ်ရဲ့တန်ခိုးအာဏာဟာပုံနှုန်းတယ်လို့ပြောတာ။ စွမ်းရည်  
သတို့ဟာ အဲလောက်ထိကျယ်ပြန့်တယ်။ တစ်နေရာတည်းက  
ရွှေတ်လိုက်လို့ရှိရင် လူသားတွေအနေနဲ့ မကြားနိုင်ပေမယ့်လို့  
စကြေဝြာတွေမှာရှိနေတဲ့ နှုန်းပေါ်တွေကတော့ ဒါတွေကိုကြားနိုင်ကြ  
တယ်။ ဒါကြောင့် ရတနသုတ်ကို ရှုတ်လိုက်လို့ရှိရင် စကြေဝြာ  
ကုံးပေါ်တွေရဲ့ အောင် မြတ်စွာဘူးဟာတဲ့ နှုန်းပေါ်တွေက ခံယူကြည်ညီကြသည့်  
အတွက်ကြောင့် စကြေဝြာကုံးပေါ်တွေရဲ့ အတွင်း အန္တရာယ်  
တွေ ကင်းနိုင်တယ်လို့ ဒီလိုဆိုတာနော်။

ရတနသုတ်ဆိုတာ သစ္ဗာကိုအသုံးပြုပြီးတော့ မြတ်စွာ  
ဘူးက အန္တရာယ်ကင်းအောင် စီမံပေးတယ်။ စာပေကျမ်းဂန်  
မှာ သစ္ဗာကို (၆)မျိုးခွဲပြထားတာရှိတယ်။ တစ်မျိုးက ဝါသစ္ဗာ၊

တစ်ခါတစ်ရုံ ဝါစာသစ္စာ လို့လည်း ခေါ်တယ်။ ဝစီသစ္စာဆိုတာ နှုတ်ကပြောလိုဂျိရင် မှန်တာပဲပြောတယ်၊ အဲဒါကို ဝစီသစ္စာလို ခေါ်တယ်။ အဲဒီ ဝစီသစ္စာဟာ အင်မတန်မှ စွမ်းရည်သတ္တိ ထက်တယ်လိုပြောတယ်။

မှန်ကန်တဲ့စကားဟာ အစွမ်းတန်ခိုးရှိတယ်။ ရှေ့တန်းက သစ္စာဆိုပြီး မြစ်ကိုဖြတ်ကူးတာတွေ ရှိခဲ့ဖူးတယ်။ သစ္စာဆိုပြီးတော့ သင့်ရောက်နေတဲ့အဆိပ်တွေ ပြေပြောက်သွားအောင် လုပ်ခဲ့ ဖူးတာရှိတယ်။ လောကမှာ သစ္စာတရားရှိနေတဲ့အခါ သစ်ပင်တွေ ကတောင်မှ ဆေးဘက်ဝင်တယ်လို့ အဆိုရှိကြတယ်။ သစ္စာရဲ့ တန်ခိုးဟာ အင်မတန်မှုကြီးမှားတယ်လိုပြောတာ။

နောက်တစ်ခုက ပိုရတီသစ္စာ၊ ပိုရတီသစ္စာ ဆိုတာ လိမ်ပြောခြင်းမှ ရှောင်ကြဉ်မှုပဲ။ ပိုရတီရှောင်ကြဉ်မှုဟာလည်း သစ္စာဖြစ်တယ်။ အဲဒါကြောင့် ပိုရတီသစ္စာ။

နောက်တစ်ခုက ဒီဇိုသစ္စာ၊ အမြင်နဲ့ပတ်သက်လာပြီး ကိုယ့်အမြင်ကသာ မှန်တယ်၊ တခြားအမြင်က မမှန်ဘူးလို ပြောတာ။ “တူးမေဝ သစ္စာ အေယာမည်” ဒီအယူအဆသာ မှန်တယ်၊ တခြားအယူအဆ မမှန်ဘူးလိုပြောတာ။ အဲဒီနေရာမျိုး မှာ ဒီဇိုသစ္စာလို့ဆိုတယ်။ နောက်တစ်ခုက ပြာဟွာအတွက် အမှန်တရားလို့ သူတို့က ထုတ်ဖော်ပြောတဲ့အချက်တွေရှိတယ်။ အဲဒါကိုတော့ မြှုပွှထေသစ္စာ လို့ ဒီလို နာမည်ပေးထားတာရှိတယ်။

နောက်တစ်ခုက လုံးဝအမှားအယွင်းမရှိတဲ့ အမှန်တရား ကိုတော့ ပရမည္သစ္စာ၊ နိဗ္ဗာန်ကို ပရမထားသစ္စာလို့ဒီလို ခေါ်တယ်။ နောက်တစ်ခုက အရိယာသူတော်စင်တွေသိကြတဲ့ ဒုက္ခ သမှုဒယ

နိရောဓ မဂ္ဂ ဆိုတဲ့ သစ္စာကိုတော့ အရိယသစ္စာ လိုပေါ်တယ်။ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ သစ္စာ(၆)မျိုးတဲ့။ သစ္စာဆိုတဲ့ စကားလုံးအောက်မှာ ဒီလို(၆)မျိုးခွဲရတယ်။

ရတနသုတ်မှာ ဟောထားတဲ့ သစ္စာကတော့ မှန်ကန်တဲ့ စကားကိုပြောတဲ့ ဝစ်သစ္စာ။ အဲဒီသစ္စာကို အသုံးပြုပြီးတော့ မြတ်စွာဘူရားဟာ အန္တရာယ်ကင်းဖို့ ဆောင်ရွက်ပေးတယ်။ အဲဒီလို အန္တရာယ်ကင်းအောင် ဆောင်ရွက်တဲ့နေရာမှာ ဘူရား ရှုက်။ တရာ့ရှုက်။ သံယူရှုက် ဆိုတာ အမိကထားတယ်။ ရတနသုံးပါးရဲ့ရှုက်ကို အာရုံပြုပြီး သစ္စာဆိုခိုင်းခဲ့တာပဲ။

ရတနသုတ်မှာ ပင့်မ နတ်တွေကို တိုက်တွန်းတဲ့ဂါထာ နှစ်ပုဒ်၊ ဘူရားရှုက်နဲ့ ပတ်သက်ပြီးတော့ဆိုတဲ့ သစ္စာဂါထာသုံးပုဒ်၊ တရားရှုက်နဲ့ ပတ်သက်ပြီးတော့ဆိုတဲ့ ဂါထာနှစ်ပုဒ်၊ သံယူရှုက်နဲ့ပတ်သက်ပြီးတော့ဆိုတာ ရှစ်ပုဒ်ရှိတယ်။ အဲဒီအထဲမှာ ပင့်မဂါထာဝါးပုဒ်ကိုသာ ဘူရားဟောပြီး ကျန်ဂါထာများ ရှင်အာနန္တာ ပြည့်စွက်တယ်လိုလည်း အဆိုနှိုးကြောင်း အငွေကထာ မှာ ဆိုတယ်။

ရှင်အာနန္တာက ဉာဏ်းပေါက် ရတနသုတ်ကို ရွှေတဖတ် သရဏ္ဍာယ်ခြင်းပြင့် ဝေသာလီပြည့်မှာ ကျရောက်နေတဲ့ ဘေးရင် အန္တရာယ်တွေ ပျောက်ကင်းအောင် ဆောင်ရွက်ပေးတယ်။ မြတ်စွာဘူရား ကိုယ်တိုင်ကလည်းပဲ ဒီရတနသုတ်ကိုပဲ (၃)ရက် တိတိ ဟောကြားခဲ့တယ်။

“ယာနိဓာဂူဟာနိ သမဂဂတာနိ

ဘူမ္မာနိဝါ ယာနိဝါ အန္တလီကျွား။

သမ္ပဝ ဘူတာ သုမနာ ဘဝန္တာ

အထောစီ သက္ကခွဲ သုထျော့ ဘာသိတံ”။

မြတ်စွာဘုရားက နတ်တွေရဲ့ အကူအညီကို ရှုံးဦးစွာ ယူတယ်။ အဲတော့ နတ်ကိုးကွယ်တာနဲ့ နတ်အကူအညီယူတာနဲ့ တဗြားစီပဲ။ ရောထွေးပြီးတော့ နတ်ကိုးကွယ်တာတွေကို အပြစ် တင်ပြီးတော့ နတ်ကိုမော့ဖွားပို့တာတွေရော အမျှဝေတာတွေရော ဒါတွေကိုပါ ပုံတ်ခတ်ပြီး မပြောသင့်ဘူးပေါ့။

“မြေပေါ်ရှိတဲ့ နတ်ပဖြစ်ဖြစ် ကောင်းကင်မှာနေတဲ့ နတ်ပ ဖြစ်ဖြစ် ဟောဒီ နေရာဌာန ရောက်ရှိနေကြတဲ့ နတ်တွေအားလုံး၊ အဲဒီ ရောက်ရှိနေကြတဲ့ နတ်တွေအားလုံးဟာ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပါစေ”လို့ ဒီစကားလေးကို ရှုံးဦးစွာစပိုး မြတ်စွာ ဘုရားက ဟောတာ။ ဟုတ်တယ်လေ၊ အန္တရာယ်တွေကို အကာ အကွယ် ပြုဖိုရန်အတွက် သူတို့ရဲ့အကူအညီ အစောင့်အရှောက် ကလည်း လိုအပ်တယ်။

နောက် “တရားဓမ္မကိုလည်းပ လေးလေးစားစား နားထောင်ကြပါ” လို့ နတ်တွေကို ရှုံးဦးစွာတိုက်တွန်းတဲ့စကားနဲ့ မြတ်စွာဘုရားက ဒီသူတွေနဲ့စထားတယ်။ “နတ်တွေအားလုံးဟာ ဂရုတစိုက် နားထောင်ကြပါ။ လူသားတွေအပေါ်မှာ မေတ္တာ ထားကြပါ”လို့ ဒီလိုပြောတယ်။

နတ်တွေကို လူတွေက မေတ္တာပို့ရသလို နတ်တွေကလည်း လူတွေအပေါ် မေတ္တာထားပါလို့ ဘုရားက တိုက်တွန်းတာ။ တစ်ဦးနဲ့တစ်ဦး ချုစ်ခင်မှုဆိုတာ အင်မတန်မှုအရေးကြီးတယ်။

လေကမှာ အမျန်းတရားတွေ ပြန့်ပွားလာလို့ရှိရင် အန္တရာယ်ကြီးတယ်။ ဒီကန္တခေတ်ကြီးထဲမှာ လူသားတွေ အချင်းချင် ပြင်းထန်တဲ့အာယာတကြောင့် ဟိုနားလုံးခွဲပြီး အကြမ်းဖက်မှု terrorism ဆိုတာ ပေါ်လာတယ်။ လူသားတွေ ဒုက္ခရောက်အောင် လုပ်ကြတယ်။ အဲဒါတွေဟာ ပြင်းထန်တဲ့ အမျန်းတရားကြောင့်ဖြစ်တာ။ တစ်ဦးနဲ့တစ်ဦး မေတ္တာထားနိုင် မယ် ဆိုလို့ရှိရင် ဒီလိုလုပ်မှာမဟုတ်ဘူး။

“လူသားတွေအပေါ်မှာ မေတ္တာထားကြပါ” လို့ မြတ်စွာ ဘုရားက နတ်တွေကို ရှုံးဦးစွာတိုက်တွန်းတယ်။

“တသွား ဟို ဘုတာ နိသာမေထ သမ္မာ  
မေတ္တာ ကအရာထ ဟန်သီယာ ပအယာ။  
ဒီဝါစ ရဇ္ဈာဝ ဟရွှေ့ ယေ ဗလီ  
တသွား ဟို ဇန ရရှာထ အဖွေမဇွာ”။

“တစ်ချို့လူတွေက ကိုယ့်အမိမ်ပေါ်မှာ ကိုယ်ယုံကြည်ရာ အုန်းသီးဆွဲတယ်နော်၊ နတ်ကနားပေးတယ်၊ အုန်း ငှက်ပျော တင်တယ်။ ပြီးတော့ မေတ္တာပို့တယ်၊ အမျှဝေတယ်။ နေ့စဉ် ကုသိုလ်ကောင်းမှုလုပ်တိုင်း နတ်တွေကို အမျှဝေတယ်။ ဒီ အမျှ ဝေတာဟာလည်း နတ်တွေကိုပူဇော်တဲ့သဘောပဲ။ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်း လုပ်ပြီးတိုင်း “(၃၁)ဘုံး ကျင်လည်ကုန်သော လူနတ် ပြဟွာ သတ္တဝါတို့ ချမ်းသာ ကြပါစေ၊ အမျှရကြပါစေ၊” ဒါသူတို့ကို ပူဇော်တာပဲ။ ဒါကြောင့်မို့ “လူတွေ ဒုက္ခမရောက်အောင် စောင့်ရှောက်ကြပါ” လို့ မြတ်စွာ ဘုရားက ရှုံးဦးစွာတိုက်တွန်းတယ်။

ဒီစကားက လူတွေနဲ့နတ်တွေကို မိတ်ဆက်ပေးလိုက်တာ။ မြတ်စွာဘုရားကြွဲလာတယ် ဆိုလိုရှိရင် နတ်ပရိသတ်ကလည်း ရောက်လာတာပဲ။ ဘုရားရောက်တဲ့နေ့ရာများ နတ်ပရိသတ် တွေတင် မဟုတ်ဘူး၊ သီးလ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ ရောက်လာတယ်။ သူတို့ကိုစောင့်တဲ့ နတ်တွေလည်းရှိတယ်။ အိမ်စောင့် နတ်တွေ၊ ခြီးစောင့်နတ်တွေ၊ ကျောင်းစောင့်နတ်တွေ၊ တော့စောင့် နတ်တွေ၊ တောင်စောင့်နတ်တွေကလည်း ကိုယ့်နေရာအသီးသီးမှာ နေထိုင်လျက် ရှိနေကြတာပဲ။

မုံရာမြို့မှာ အင်မတန် ထင်ရှားကျော်ကြားတဲ့ လယ်တီ ဆရာတော်ကြီးဆိုတာ အားလုံးသိကြတယ်။ လယ်တီဆရာတော်ကြီးက နတ်ကိုကွယ်တာ မဟုတ်ဘူး။ သို့သော် လယ်တီ ဆရာတော်ကြီးက မေတ္တာပိုတယ်၊ အမျှဝေတယ်။ ဒါကြောင့် နတ်တွေက လယ်တီဆရာတော်ကြီးကို စောင့်ရှောက်တယ်။

နတ်တွေကို မမြင်ရပေမယ်လို့ အပြန်အလှန် ချစ်ချစ် ခင်ခင်ရှိဖို့ ရတနသုတ်မှာ ဖော်ပြထားတယ်။ အဲဒီလို မေတ္တာပိုခြင်း၊ အမျှပေးဝေခြင်းဖြင့် နတ်နဲ့လူဟာ အချင်းချင်း မေတ္တာကူးသွားနိုင်တယ်။ အဲဒါ ရှုံးပိုင်းက မြတ်စွာဘုရား ဟောပေးထားတာ။

### ဗုဒ္ဓရှင် နဲ့ သန္တာဇိုပ်

“ယံ ကို့ ဝို့ ဘု့ ဘု့ ပါ ဘု့ ပါ၊

သရောသု ပါ ယံ ရတန် ပထီတဲ့။

န ဇော သမဲ အထို တထာဂဓတနာ၊

တူဒ္ဓိ ပုဂ္ဂိုလ် ရတန် ပထီတဲ့

တတေန သစ္စဝဇ္ဇာန် သုဝဏ္ဏိ ဟောတူ”။

“ဤ လူပြည်မှာပဲဖြစ်စေ၊ နတ်ပြည်မှာပဲဖြစ်စေ၊ တခြား  
ဘုံမှာပဲဖြစ်စေ၊ နတ်ပြည် ပြဟ္မာ့ပြည်မှာပဲဖြစ်စေ လောကမှာ  
အလွန်မွန်မြတ်တဲ့ ရတနာဆိုတာရှိတယ်။ ဒီလို မွန်မြတ်တဲ့  
ရတနာတွေထဲမှာ ပုံချွဲရတနာနဲ့တူတဲ့ အခြားရတနာဆိုတာ မရှိဘူး၊  
ပုံချွဲရတနာဟာ အမြတ်ဆုံးရတနာဖြစ်တယ်၊ ဤသစ္စဝဇ္ဇာစကား  
ကြောင့် သတ္တုဝါတွေ ချမ်းသာကြပါစေ။”

### ရတန် အမိပိယ်

ရတနာဆိုတာ လူတွေရဲ့စိတ်ကို ကျေနပ်စေတယ်။ ရွှေကို  
မြင်ရင် လူဟာ ကျေနပ်နေတယ်၊ ပတ္တုမြားမြင်ရင် ကျေနပ်တယ်  
ကျောက်သံပတ္တုမြားတွေမြင်ရင် ကျေနပ်တယ်။ အဲဒါကြောင့်  
ရတနာ လိုခေါ်တယ်။

“စိတ္တိကတဲ့ မဟန္တာ၊ အတူလဲ ဒုဋ္ဌာဒသသာနဲ့

အနောမသတ္တုပရီဘောဂံ၊ ရတန် တောန ရှုစွဲတီ။”

စိတ္တိကတဲ့ – လူတိုင်းရဲ့အကြိုက်တွေ တယ်၊ လူတိုင်းက  
ကျေနပ်တယ်၊ လူတိုင်းကြိုက်တယ်၊ လူတိုင်းလိုချင်တဲ့အရာ  
ဖြစ်တယ်၊ လူတိုင်းနှစ်သက်တဲ့အရာဖြစ်တယ်၊ မဟန္တာ-တန်ဖိုးကြီး  
တယ်၊ အင်မတန်မှ တန်ဖိုးကြီးတဲ့အရာကို ရတနာလိုခေါ်တယ်။  
အတူလဲ – နိုင်းဖို့ယူဉ်ဖို့ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင်လောက်အောင်  
အဆင့်မြင့်တယ်၊ အတူမဲ့တယ်။ ဒုဏ္ဏာဒသသာနဲ့ – တွေ့ဖို့ မြင်ဖို့ရာ  
ခဲယဉ်တဲ့အရာဖြစ်တယ်။ လမ်းခင်တဲ့ကျောက်တွေဘယ်လောက်

ပေါ်နေပေါ့နေ ရတနာလိုဆိုတဲ့ ပတ္တေမြူးကျောက်ကျတော့ တွေ့ရ ခဲတယ်၊ အင်မတန်မှုရှားပါးတယ်။ အနေ့မသတ္တု ပရီဘောဂ—အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေမှ အသုံးပြုနိုင်တယ်။ လူတိုင်း မသုံးနိုင်တဲ့ ပစ္စည်းမျိုးကို ရတနာလိုခေါ်တယ်။ ဒါ လောကီ ဘက်ကပြောတဲ့ ရတနာ။

လောကီ ရတနာတွေပဲကြည့် ဒီအခြေအနေမျိုးတွေနဲ့ ရှိတယ်။ စိန်ခွေစတဲ့ ဒီရတနာတွေဟာ လူပြည်မှာပဲရှိရှိ နတ်ပြည် မှာပဲရှိရှိ လောကမှာ ရတနာအမျိုးမျိုးတွေ လူတွေအကြိုက် ရတနာအမျိုးမျိုးရှိတယ်တဲ့။ ဗုဒ္ဓရတနာလို နှစ်သက်ဖွယ် ကောင်းတဲ့ တာခြားရတနာမျိုး မရှိနိုင်ဘူး။ မြတ်စွာဘုရားရဲ့ နှစ်သက်ဖွယ် ဂုဏ်ပည်တွေဟာ အင်မတန်မှုမြတ်နဲ့ဖွယ်ကောင်းတဲ့ ရတနာ ဖြစ်တယ်။ လောကမှာရှိတဲ့ ရတနာတွေနဲ့မတူဘဲ အင်မတန် ထူးခြားတဲ့ရတနာဆိုတာ ဘုရားရတနာပဲဖြစ်တယ်။ ဒီမှန်တဲ့ စကားကို ဆိုလိုက်ရလို သတ္တဝါတွေချမ်းသာကြပါစေ။

သစ္စာဆိုတဲ့နေရာမှာ (၁) မှန်တာကို အရင်ပြောတယ်။ (၂) ပြောပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဆန္ဒကိုထုတ်ဖော်၊ ဒီနှစ်ချက် ရှိတယ်။ လောကမှာ ဘာအခက်အခဲပဲတွေ့တွေ့ မှန်တဲ့စကား ကိုဆို ဆိုပြီးလိုနိုင် ကိုယ်ဖြစ်ချင်တာတစ်ခုကို ဖော်ထုတ်လိုက်ရင် ရရှိနိုင်တယ်။ သစ္စာဆိုတာ အန္တရာယ်မှုလည်း လွှတ်မြောက်နိုင် တယ်၊ ကိုယ်လိုချင်တာလည်းရတယ်။ ဒါကြောင့်မြို့လို သစ္စာရဲ့ စွမ်းအားဟာ အင်မတန် ပြီးမားတယ်။ တခြားအရာတွေပြောရင် မှန်ချင်မှုမှန်မယ်၊ ဘုရားဂုဏ်ကို ထုတ်ဖော်ပြီးတော့ပြောတာက မှားစရာမရှိဘူး။

### ပရိတ်တာနှင့်

ပရိတ်ကြောင့် အန္တရာယ်ကင်းပုံတစ်ခုကို ပြောပြမယ်။ ဘုန်းကြီးတို့ ရန်ကုန်မှာ ကြော့ရတာတစ်ခုပဲ့။ ရန်ကုန် ရှစ်မိုင်မှာ junction 8 shopping centre တစ်ခုရှိတယ်၊ အထပ်ပေါင်းဆယ့်တစ်ထပ်ရှိတယ်တဲ့။ (၅)လွှာမှာ ဘယ်သူမှုမရှိဘူး။ နောက်မှာ ကွန်ပျူးတာအရောင်းဆိုင် ဖွင့်ထားတယ်။ အဲဒီ(၅)လွှာက ညအား စားပွဲတွေ ရွှေ့တဲ့အသံ၊ ကုလားထိုင်တွေ ရွှေ့တဲ့အသံ ဝုန်းဒိုင်းကြနေတယ်။ (၆)လွှာက လူတွေက အိပ်လို့မရဘူး၊ တက်ကြည့်တွေ့လည်း ဘယ်သူမှုမရှိဘူး။ သို့သော် ညသန်းခေါင် ကျော်လာလို့ရှိရင် အဲဒီအပေါ်လွှာမှာ ဝုန်းဒိုင်းကြနေတယ်။

ဘုန်းကြီးတို့ဆိုကို ပရိတ်ရွှေ့ပေးဖို့ လာပြီးတော့ပင့်တယ်၊ ဘုန်းကြီးကပြောတယ်၊ “ဒါက ပရိတ်ချည်း ရွှေ့လို့မရဘူး။ ဒီအနှောင့်အယူက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ကိုအရင် မေတ္တာပို့ရမယ်။ မေတ္တာပို့ပြီးတော့အမျှအတန်းအရင်ဝေရမယ်” ဘုန်းကြီးတို့ (အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ပုံစံသာသနာပြု တက္ကလာသိုလ်) သံယာင်းပါး အဲဒီကိုသွားကြတယ်။

ညနေပိုင်းမှာ ဒါယကာများက သက်န်းတို့ ဆန်တို့ သံယာ အဖြစ်လျှော့ဖို့ စီမံထားတယ်၊ ဘုန်းကြီးတို့က “ညမှာ နောင့်ယူက်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံးလာပါ၊ သီလလာယူပါ၊ အမျှလာယူပါ” လို့ဖိတ်ခေါ်တယ်။ ပရိတ်အရင်မရွှေ့ပေးဘဲနဲ့ သူတို့ကို အားလုံးတက်ရောက်တဲ့သူတွေနဲ့အတူ သီလယူခိုင်းတယ်။ ယူခိုင်းပြီးတော့ ကုသိုလ်ကောင်းမှုအဖို့ကို အမျှဝေတယ်။

အမျှဝေပြီးတဲ့အခါကျမှ ပြောရတယ် “အခုအခါ ပရိတ် ရွှေတ်တော့မယ်၊ ပရိတ်ရွှေတ်ပြီးတော့ ပရိတ်ရောလည်းဖုန်းမယ်၊ အဲဒီနောက်မှာတော့ ဒီလို ဝုန်းအိုင်းကြတာတွေ လုပ်လို့မရတော့ဘူး။ ချမ်းသာရာမှာနေကြ၊ အမျှကုသိလိုကို ခံယူပြီးတဲ့အခါမှာ လွှတ်လွှတ်လပ်လပ် ချမ်းချမ်းသာသာ ဘယ်သူမှ အန္တာင့် အယုက် မပေးဘဲ ချမ်းသာရာမှာနေကြပါ” လို့ မမြင်ရပေမယ့်လို့ ဒီလိုပြောရတယ်။ အမျှဝေပြီး ပရိတ်ရွှေတ်တယ်။ အခန်းတွေ အကုန်လုံး ပရိတ်ရေလိုက်ဖုန်းတယ်။ အဲဒီကတည်းကစပြီးတော့ အဲဒီပြဿနာတွေ ပြိုမ်းသွားတယ်။ ဒါ မြတ်စွာဘူးရား၊ တရားတော်က အစွမ်းတန်ဆိုရှိတယ်ဆိုတာ ထင်ရှားတာပေါ့နော်။

“ယောက် အမတ် ပထီတဲ့

ယအျိုး သကျမှန် သမာဟိတာ။

န တောန ဓမ္မန သမတ္ထိ ကိုယ့်၊

ဉာဏ် ဓမ္မ ရတန ပထီတဲ့

တတေန သဓစန သုဝဏ္ဏိ ဟောတူ။”

သကျမှန် - သကျလူမျိုးကတွေက်ပြီးတော့ ရဟန်းအဖြစ်သို့ ဓရာက်ရှိလာတဲ့ မြတ်စွာဘူးရားဟာ။ သမာဟိတာ - မဂ်သမာဓိနဲ့ တည်ကြည်မှုနိပြီး နိဗ္ဗာန်တရားကို မျက်မောက်ပြုခဲ့တယ်။ အဲဒီ နိဗ္ဗာန်တရားဟာ။ ဧယာ - နိဗ္ဗာန်ကို အာရုံပြုလိုက်တာနဲ့ တစ်ပြိုင်နက် ကိုလေသာတွေကုန်သွားတယ်။ (သောတာပတ္တိမဂ်နဲ့ နိဗ္ဗာန်ကိုအာရုံပြုလိုက်ရင် ဒီဒို့, ဝိစိကိစ္စာဆိုတာ ကင်းသွားတယ်။ သကာဒါဂါမဂ်မဂ်နဲ့ အာရုံပြုမယ်, အနာဂတ်မဂ်နဲ့ နိဗ္ဗာန်ကို အာရုံပြုမယ်ဆိုရင် ကာမရာဂ ပျောပါဒ ဆိုတဲ့ ကိုလေသာတွေ

ကုန်သွားတယ်။ အရဟတ္တမဂ်နဲ့ အာရုံပြုလိုက်မယ် ဆိုလိုရှိရင် ကိုလေသာအားလုံး ကင်းရှင်းသွားတယ်။) နိဗ္ဗာန်ရောက်လိုခိုရင် ကိုလေသာမှန်သမျှဟာ အဆုံးသတ် ချုပ်ဖြီမ်းရတာဖြစ်သော ကြောင့် နိဗ္ဗာန်ကို သေး လို ခေါ်တယ်နော်။ ဝိရာက ဆိုတာ နိဗ္ဗာန်မှာ တပ်မက်ခြင်းဆိုတဲ့တက္ကာလည်း လုံးဝကင်းတယ်။ တက္ကာနဲ့ လုံးဝယဉ်တဲ့ဘူး။ တက္ကာရဲ့အာရုံလည်း မဖြစ်ဘူး။

တက္ကာသမားက နိဗ္ဗာန်ကို ဘယ်တော့မှမရချင်ဘူး။ တစ်ခုခုဖြစ်ချင်နေလိုရှိရင် နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်နိုင် ဘူး။ အေး- လောကလူတွေက နိဗ္ဗာန်ကို လိုချင်တယ်၊ နိဗ္ဗာန်ကို လိုချင်တယ်ဆိုတဲ့နေရာမှာ တက္ကာမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေက နိဗ္ဗာန်ဆိုတာ အလွန်ချမ်းသာတယ်၊ မဖို့ရဘူး၊ မနာရဘူး၊ မသေ ရဘူးဆိုတဲ့ ဒါတွေကိုတွေးပြီးတော့ လောကချမ်းသာမှုလို ထင်ပြီး တော့ နိဗ္ဗာန်လိုချင်တာ။ တကယ် နိဗ္ဗာန်မှာ ဘာမှုမဖြစ်တော့ဘူး ဆိုရင် မလိုချင်ဘူး။

ဘုန်းကြီးတို့ရှာက ဒကာမကြီးတစ်ယောက်က နိဗ္ဗာန်မှာ ဆေးလိပ်သောက်လိုရလားလိုမေးတယ်။ နိဗ္ဗာန်မှာ ဘယ်လိုလုပ် ဆေးလိပ်သောက်မလဲ။ (No smoking area) လိုပြောတဲ့အခါ ဆေးလိပ်မသောက်ရရင် နိဗ္ဗာန်ကို မသွားချင်ဘူးတဲ့။ တက္ကာ အတွေးနဲ့ တွေးတာလေ။ တွေးတာမှုတွေဟာ နိဗ္ဗာန်နဲ့ လုံးဝ ဆက်စပ်လိုမရဘူး။ ဝိရာက- လုံးဝဆက်စပ်မှုမရှိဘူး။

နောက် နိဗ္ဗာန်ကိုအာရုံပြုလို နိဗ္ဗာန်ကိုရောက်သွားရင် အမတာ- သေလည်း မသေတော့ဘူး။ နောက် ပထီတာ- နိဗ္ဗာန်က အလွန်နှစ်သက်ကျေနှင်းစရာကောင်းတယ်၊ အလွန်ကျေနှင်းစရာ

ကောင်းတယ်။ “ယဲ့ ပိရာဂံ အမတဲ့ ပထီတဲ့” ဆိုတဲ့ ဂုဏ်ရည် င့်မျိုးဟာ နိဗ္ဗာန်ရဲ့ဂုဏ်ရည် င့်မျိုးပဲ။ အဲဒီ နိဗ္ဗာန်ရဲ့ ယဲ့ ပိရာဂံ အမတဲ့ ပထီတဲ့ ဂုဏ်တွေဟာ အလွန်နှစ်စရာ ကောင်းတယ်။ အဲဒီစကားဟာ မှန်ကန်ပါတယ်။ ‘အတောနသူဇ္ဈာန် သုဝဏ္ဏိဟောတု’ ဤမှန်ကန်သောစကားကို ဆိုရသောကြောင့် သွေ့ဝါတွေ ချမ်းသာပါစေလို့ သစ္စာပြုလိုက်တယ်။

အဲဒီလို့ သစ္စာပြုလိုက်သည့်အတွက် ဝေသာလီပြည်မှာ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး ရောဂါပျောက်သွားကြတယ်။

နောက်တစ်ခုက တရားဂုဏ်တော်နဲ့ ပတ်သက်လို့ ဂါထာ နှစ်ပုဒ်။

“ယဲ့ ဗုဒ္ဓသေးပြာ ပရိဝဏ္ဏယီ သုဓိ  
သမာဓိ မာနှစ်ရိုက်ညီ မာဟု။  
သမာဓိရာ တောန သမော န ဝိဇ္ဇာတီ၊  
ဇူဒ္ဓိ ဓမ္မ ရတနဲ့ ပထီတဲ့  
အတောန သူဇ္ဈာန် သုဝဏ္ဏိ ဟောတု။”

“အင်မတန်ထူးမြတ်တဲ့ မြတ်စွာဘုရားက ဒီ သမာဓိ တရားကို အမြဲတမ်း ချီးမွှေမ်းပြီး ပြောကြားတယ်။ မဂ်နဲ့ယျဉ်တဲ့ ထိုသမာဓိတရားသည် ဖိုလ်ဆိုတဲ့အကျိုးကို မိမိရဲ့အခြားမဲ့မှာ ဖိုလ်ဆိုတဲ့အကျိုးကိုပေးတယ်။ အဲဒီ မဂ်သမာဓိနှင့်တူသော အခြား တရားမရှိ။

မဂ်စိတ်နဲ့ယျဉ်တဲ့ သမာဓိစွမ်းအားဟာ ကိုလေသာတွေကို ဖယ်ရှားနိုင်တဲ့ သမာဓိစွမ်းအားဖြစ်ပြီး ဖိုလ်ဆိုတဲ့ အကျိုးကိုလည်း ဆက်တို့က်ဖြစ်ပေါ်စေတယ်။ အဲဒီ သမာဓိစွမ်းအားနဲ့တူတဲ့

အခြားတရားမျိုး မရှိဘူး။ ဒါ မှန်ကန်သော သစ္စာစကားကို ဆိုခြင်း  
ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ သောတာပတ္တိမဂ်ဖြစ်မယ်၊  
သကဒါဂါမိမဂ် ဖြစ်မယ်၊ အနာဂါမိမဂ် ဖြစ်မယ်၊ အရဟတ္တိမဂ်  
ဖြစ်မယ်။ အဲဒီ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊  
အရဟတ္တိမဂ် ဆိုတဲ့ မဂ်စိတ်နဲ့ယျဉ်လာတဲ့ သမာဓိစွဲးအားဟာ  
အင်မတန်မှုပြီးမားတယ်။ မဂ်စိတ်ချုပ်တာနဲ့တစ်ပြိုင်နက် ဖို့လ်  
စိတ် ဆိုတဲ့အကျိုးကို ချက်ချင်းပေးတယ်။ အဲဒါကြောင့်မို့လို့  
မဂ်သမာဓိနဲ့အလားတူတဲ့ တရားမျိုးဟာ မရှိပါဘူး။ ဒါဟာ  
နှစ်သက်စရာကောင်းလှတဲ့ ရတနာတစ်မျိုး ဖြစ်ပါတယ်။ အဲဒီ  
မှန်ကန်သောတရားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာ  
ကြပါစေလို့။

အဲတော့ ဘုရားဂုဏ်ကိုအာရုံပြုပြီးတော့ သစ္စာဆိုတယ်၊  
တရားဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုတယ်။ ဒီလို့ သစ္စာ  
ဆိုပုံဆိုနည်းကို မြတ်စွာဘုရားက နမူနာအနေနဲ့ ဟောထား  
တာဖြစ်တယ်။ ကိုယ်ကျေနပ်တဲ့၊ ကိုယ်သိတဲ့တရားကိုလည်းပဲ  
သစ္စာဆိုလို့ရတယ်။ ကိုယ်ကြည်ညိုတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်  
တစ်ခုခုကို ဆိုပြီးတော့လည်းပဲ သစ္စာဆိုလို့ရတယ်။

ဆိုပါစို့- မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည်  
ဆိုတ်ကွယ်ရာအရပ်ပြုသော်လည်း အကုသိုလ်အမှုကို ပြုတော်  
မမူဘူး။ ဒါကြောင့်မို့ အရဟံ ဂုဏ်ထူးနဲ့ ပြည့်စုံပါတယ်။ ဤ  
မှန်ကန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာ  
ကြပါစေ။ ကိုယ်ရာထားတဲ့ ဘူတိပီသောနဲ့လည်းပဲ ဆိုလို့ရတယ်  
ပေါ့။ တရားဂုဏ်တွေကို အာရုံပြုပြီးတော့လည်းပဲ သစ္စာဆိုလို့

ရပါတယ်။ သစ္ဌာဆိုပြီး သတ္တဝါတွေ အန္တရာယ်ကင်းအောင် လုပ်တာ။

နေစဉ်နဲ့အမျှလည်းပဲ အန္တရာယ်ဆိုတာ ကြံးတတ်တယ်။ ဒါကြောင့်မို့လို့ အန္တရာယ်မကြံးရလေအောင် ဒီသစ္ဌာတရားကို အသုံးချုပြုတော့ နေစဉ်နဲ့အမျှ ချမ်းသာဖို့ မိမိနဲ့မိမိပတ်ဝန်းကျင် မှာရှိတဲ့ သတ္တဝါတွေအားလုံး ချမ်းသာပါစေလို့ ဒီပရိတ် တရားတော်ကို ရွတ်ဖတ်သရဣဗာယ်ပြီးတော့ ဒီအတိုင်း အမိပါယ် သိသိနဲ့ လိုက်နာကျင့်သုံးနိုင်ရင် အင်မတန်မှတန်ဖိုးရှုပါတယ်။

### နိုး

တရားချစ်ခင် သူတော်စင် ပရီသတ်အပေါင်းတို့ ရတနသုတ်အနှစ်ချုပ် အပိုင်း(၁)၊ နတ်တို့ကိုတိုက်တွန်းသော ဂါထာနှစ်ပုံးအပြင် ဘုရားရှင် တရားရှင် နဲ့ သစ္ဌာဆိုပုံးကို ရှင်းလင်းပြီးဖြစ်ပါတယ်။ သစ္ဌာ၏စွမ်းအား အင်မတန်မှ ကြီးမား တာကိုသိရှုပြီး သစ္ဌာရဲ့စွမ်းအားကိုအသုံးချကာ မမြင်နိုင်တဲ့ ဘေးရန်အန္တရာယ်တွေက လွတ်မြောက်လို့ မင်္ဂလာလိန့်ပွားနဲ့ ရကြောင်းဖြစ်တဲ့ သူတော်ကောင်း အကျင့်တရားတွေကို ချမ်းချမ်း သာသာနဲ့ ကျင့်ကြီးကိုတ် အားထုတ်နိုင်အောင် ကြီးစားကြော မယ်လို့ ရည်ရွယ်ချက်ထား ကြီးစားအားထုတ်တော်မူနိုင်ကြပါ စေကုန်သတည်း။

သာဓု ... သာဓု ... သာဓု



## ရတနာသုတေသန အနှစ်ချုပ် အစိုင်(၂)

### မြတ်တင်

သာသနတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောက်သတ္တရာန် ၁၃၂၂-ခုနှစ်၊ ပထမဝါလီလပြည့်ကျော် (၈)ရက်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သွားမွှေအောက် သုပောဓာရု ကျောင်းတိုက်အတွင်း ဆောက်လုပ်လျှော့နှင့်အပ်သည့် သွားမွှေကတိက ကျောင်း ဆောင် ရောက်ချ အလျှော်တော်မုလာအောင်ပွဲနှင့်စပ်လျဉ်း၍ ဆင်ယင်ကျော်ပပြုလုပ်အပ်သည့် ညျဉ်းပြီးယံမွှေသဘင် အခမ်းအနားဝယ် မူးရွာမြို့၊ အလယ်ရပ်၊ မယ်လမ်းနှင့် ဘုန်းကြီး လမ်းနေ မာစိုး အထည်ရောင်းဝယ်ရေး၊ စော် ဘုရား တန်ဆောင်း ကျောင်း ရဟန်းဒါယကာကြီး ဦးစန်း + ဒါယိကာမကြီး ဒေါ်ခင်မေ၊ သား သမီး မြေး မြစ်များ မြစ်ကြ သော မငြေးငြေး ကိုမောင်မောင်နှစ်၊ မဖြစ်မြင့်သန်း၊ မရှိစိန်း၊ ကိုလင်တွန်းသန့် မိသားစုတို့၏ အမတဝါန မွှေခါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရတနာသုတေသန အနှစ်ချုပ် အစိုင်(၂)” တရားအသနာတော်။

မြတ်စွာဘုရားက သစ္စာကိုအသုံးပြုပြီးတော့ သတ္တဝါတွေ ချမ်းသာကြပါစေဆိုပြီး သေားအန္တရာယ်တွေကလွှတ်တဲ့ နည်းလမ်း တွေကို ပေးခဲ့တာဖြစ်တယ်။ အားလုံးသိကြတဲ့အတိုင်း ဝေသာလီ ပြည်မှာ သေးဆိုးကပ်ဆိုးကြီး ကြိုနေတဲ့ အချိန်လေးမှာ ဟောဒီ ရတနာသုတေသနကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က (၂)ရက် တိတိ ဟောခဲ့တယ်။

ရှင်အာနန္ဒာမထောကလည်း မြတ်စွာဘုရားထံမှ သင်ယူ  
ပြီး ဝေသာလီပြည် တံတိုင်းသုံးထပ်ခဲ့အကြားမှာ ဉာဏ်းပေါက်  
လှည့်လည်ကာ ဒုက္ခရောက်နေရာတဲ့ လူသတ္တဝါတွေအပေါ်  
မေတ္တာကရှုကာတရားထားပြီး ရွှေတ်ပွားတော်မူခဲ့တယ်။ ဒုံးကြောင့်  
ဝေသာလီပြည်ကြီးဟာ ဘေးကင်းရန်ကွာ ချမ်းသာသုခကို  
ရရှိခဲ့တယ်။

အများသတ္တဝါတွေ ချမ်းသာဖို့ သစ္ာကိုအသုံးပြုပြီး  
အန္တရာယ်ကင်းတဲ့ နည်းစနစ်ကို ပရီတ်တရားတော်တွေမှာ  
ဟောခဲ့တယ်။ အမိကကတော့ မေတ္တာနှင့်သစ္ာ ဒီနှစ်ခုဖြစ်တယ်။  
အမှန်ပြောပြီး မိမိတို့လိုချင်တာတစ်ခုခုကို တောင့်တလိုရှိရင်  
သစ္ာစကားဟာ မန္တန္တနဲ့အလားတူတယ်၊ အစွမ်းတန်ခိုးရှိတယ်။

### သံယူဂုဏ်နဲ့ သစ္ာဆိုင့်

သံယာရဲ့ဂုဏ်ကို အာရုံပြုပြီး သစ္ာဆိုင့်ပုံ မြတ်စွာဘုရားက  
သင်ကြားပေးတယ်။ အရိယာပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းကို  
နားလည်ဖို့ ဒီကနဲ့ သံယူဂုဏ်နဲ့ ပတ်သက်ပြီး ဟောပြောမှာ  
ဖြစ်တယ်။

“ယေ ပုဂ္ဂလာ အငြ သတံ့ ပသတ္တာ၊

စတ္တာရို တော့နို ယုဂ္ဂနို ဟောနှီး။

တေ ဒက္ခိဓထယျာ သုဂ္ဂတာသု သာဝကာ၊

ဇတေသု ဒီဗျာနို မဟာပုဂ္ဂလာနို။

လူဒွါး သံယေ ရုတာနဲ့ ပထိတံ့။

ဇတေန သဇ္ဇန သုဝတ္ထိဟောတာ။”

မြန်မာဗုဒ္ဓဘာသာတွေထဲမှာ အန္တရာယ်ကင်းချင်လို တခါ့၊  
ပုဂ္ဂိုလ်တွေက ဘာမှုအဓိပါယ်မရှိတဲ့ ဟိုစာအုပ် ဒီစာအုပ်တွေမှာ  
ရေးထားတဲ့ ဂါထာမဏ္ဍာရားတွေကို ကျက်ပြီးတော့တော် ရွတ်နေ  
ကြသေးတာ။ မြတ်စွာဘူရားဟောထားတဲ့ အဓိပါယ်ရှိတဲ့ ဂါထာ  
မျိုးကို ပို့ရွတ်သင့်တာပေါ့။ မြတ်စွာဘူရား ဟောထားတဲ့ ဒီ  
ရတနသုတ်ကို စကြဝဋ္ဌာကူးနေ့တစ်သိန်းက နတ်တွေက လက်ခံ  
ထားတယ်။

ဒါကြောင့် ဒီရတနသုတ်ကို ရွတ်ဆိုပြီး သစ္စာဆိုရင် ဒီ  
စကြဝဋ္ဌာမှာရှိတဲ့ ပုဂ္ဂိုလ်တွေသာမက အခြား စကြဝဋ္ဌာတွေမှာ  
ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း အန္တရာယ်ကင်းနိုင်တယ်လို ဒီလိုမှုတ်ရ  
မယ်နော်။

သတံပသတ္တာ သူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုခံရတဲ့  
ပုဂ္ဂိုလ်။ ချီးမွမ်းမှုဆိုတာ သာမန်ပုဂ္ဂိုလ်တွေကတော့ သူတို့သိတဲ့  
အတိုင်းအတာအရ သာမန်ပုဂ္ဂိုလ်တွေ ချီးမွမ်းတာဟာ ချီးမွမ်းရာ  
ရောက်ချင်မှုရောက်မယ်။ တကယ့် သူတော်ကောင်းတွေရဲ့ ချီးမွမ်း  
တာခံရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သူတော်ကောင်းတွေရဲ့  
ချီးမွမ်းမှုခံရတဲ့ ပုဂ္ဂိုလ်တွေဟာ ရှစ်ယောက်ရှိတယ်။ အဲဒီ  
ရှစ်ယောက်ကို အစုံလိုက်ပြောမယ်ဆိုရင် လေးစုံရှိတယ်။

အရိယာပုဂ္ဂိုလ် ရှစ်ယောက်ကို အစုံလိုက်တွဲတဲ့အခါ  
လေးစုံရှိတယ်ပေါ့။

- (c) သောတာပတ္တိမဂ္ဂဋ္ဌာန်၊ သောတာပတ္တိဖလ္ာဌာန်  
ဒါက တစ်စုံ။
- (j) သကဒါဂါမဂ္ဂဋ္ဌာန်၊ သကဒါဂါမဖလ္ာဌာန်  
ဒါက တစ်စုံ။

- (၇) အနာဂတ်မဂ္ဂုဏ်၊ အနာဂတ်မဂ္ဂုဏ်  
ဒါက တစ်စုံ။
- (၈) အရဟတ္ထမဂ္ဂုဏ်၊ အရဟတ္ထဖလွှာန်  
ဒါက တစ်စုံ။

အားလုံးပေါင်းလိုက်တဲ့အခါ ရှစ်ညီး။

မြန်မာလိုရှင်းရှင်းပြောမယ်ဆိုရင် သောတာပန်ဖြစ်အောင်  
ကျင့်နေဆဲ ပုဂ္ဂိုလ်က သောတာပတ္တိမဂ္ဂုဏ်၊ သောတာပတ္တိ  
မဂ္ဂိုလ်ပေါ်နေတဲ့ အခိုက်လေးမှာခေါ်တာ။ အဲဒါကို ပို့ပုံပုဂ္ဂိုလ်  
လိုလည်းသုံးတယ်။ သောတာပတ္တိမဂ္ဂိုလ်တဲ့ ပြစ်ပေါ်  
နေခိုက်ပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂုဏ်ပုဂ္ဂိုလ်လိုခေါ်တယ်။

သောတာပတ္တိမဂ္ဂိုလ်တဲ့ ပြစ်ဖို့ရာအတွက် ဘာလုပ်ရတဲ့န်း  
ဆိုရင် ဝိပဿနာကျင့်စဉ်တစ်ခု ကျင့်ရတယ်။ အဲဒီ ဝိပဿနာ  
ကျင့်စဉ်ကျင့်လို့ ဉာဏ်အဆင့်ဆင့် တက်သွားပြီးတော့ ဝိပဿနာ  
ဉာဏ် ရင့်သန်သွားပြီဆိုလိုကိုရင် အဲဒီမဂ္ဂိုလ်တဲ့ ဟာ ပေါ်လာ  
တယ်။ ဒီမဂ္ဂိုလ်တဲ့ ဟာ နိုဗ္ဗာန်ကို အာရုံပြီးတော့ ပေါ်လာ  
တယ်။ အဲဒီ ပေါ်လာတဲ့အခိုက်လေးကိုပဲ သောတာပတ္တိမဂ္ဂုဏ်  
ပုဂ္ဂိုလ်လိုခေါ်တာ။

ရှုံးပိုင်းက သောတာပန်ဖြစ်အောင် ကျင့်နေတဲ့ ဝိပဿနာ  
ဉာဏ်နှုပ်ရှုံးလို့ သောတာပတ္တိမဂ္ဂုဏ်ရဖို့ရာ စိတ်အစဉ်ဖြစ်နေတဲ့  
အခိုက်မှာရှုံးနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အလျှော်အားဖြင့် ပို့ပုံ  
ကျင့်ဆဲပုဂ္ဂိုလ်လို့ပြောတယ်။ အဲဒီတော့ သောတာပတ္တိမဂ္ဂုဏ်  
ပုဂ္ဂိုလ်ဆိုတာ သောတာပတ္တိမဂ္ဂိုလ်တဲ့ ပေါ်နေတဲ့အခိုက်လေးမှာ  
ခေါ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ သောတာပတ္တိမဂ္ဂိုလ်တဲ့ ပေါ်ပြီးတာနဲ့ တစ်ပြိုင်

နက် နောက်ထပ် သောတာပတ္တိဖို့လိစိတ်ဆိုတာ ဆက်တိုက်လာတယ်။

“အကာလီကော” ဆိုတဲ့အတိုင်းပဲ မဂ်စိတ်တွေဟာ ချက်ခြင်းပဲ အကျိုးတွေကို ဖြစ်စေတယ်။ နောက်နှစ် နောက်လ ဆိုင်းစရာမလိုဘူး။ မဂ်စိတ်ချုပ်တာနဲ့ တစ်ပြီးနက် ဖို့လိစိတ်ပေါ်လာတယ်။ သောတာပတ္တိဖလွှာနှင့်ပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်လို့ ခေါ်တယ်။

ဒီပုဂ္ဂိုလ်တွေက သူတော်ကောင်း ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်။ ဘာဖြစ်လို့ ချီးမွမ်းထိုက်သလဲ၊ သီလအားဖြင့် သူများနဲ့မတူဘူး။ သမာဓိအားဖြင့် သူများနဲ့မတူဘူး။ ပညာအားဖြင့် သူများနဲ့မတူဘူး။ အလွန်အဆင့်မြင့်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ “သတံ ယသွော” သူတော်ကောင်းတွေက ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်။

သောတာပန်ထက်အဆင့်မြင့်ပြီး ဝိပသုနာကျင့်လိုက်တဲ့ အခါမှာ သကဒါဂါမိမဂ်စိတ်ပေါ်လာတယ်။ သကဒါဂါမိမဂ်စိတ်ကနေဖြီး သကဒါဂါမိဖို့လိစိတ်ပေါ်လာတယ်။ အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ သောတာပန်ထက် အဆင့်မြင့်သွားတယ်။ အဲဒီပုဂ္ဂိုလ်လည်း သူတော်ကောင်းတွေက ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်ပဲ။

သကဒါဂါမိဖြစ်သွားပြီဆိုရင်၊ ဆိုပါစို့-သောတာပန်ပုဂ္ဂိုလ်က လောဘ(၁၀)ကြိုမ်ဖြစ်သေးတယ်ဆိုလိုရှိရင် သကဒါဂါမိပုဂ္ဂိုလ်ကျတော့ နှစ်ကြိုမ်လောက်ပဲဖြစ်တယ်။ သောတာပန်ပုဂ္ဂိုလ်က လောဘ(၁၀)ကြိုမ်ဖြစ်တာက သကဒါဂါမိပုဂ္ဂိုလ်ထက် အရှိန်ကောင်းချင်ကောင်းမယ်။ သကဒါဂါမိပုဂ္ဂိုလ်ကျတော့ “ဖြစ်ကြိုမ်လည်း နည်းသွားတယ်၊ ဖြစ်တဲ့အနှစ်လည်း လျှော့သွားတယ်။”

တစ်ခါ ဝိပဿနာကို တိုးမြှင့်ပြီးအားထုတ်လိုက်တဲ့အခါ အနာဂတ်မြို့ဖြစ်တယ်။ အနာဂတ်မြို့ရင် ကာမရာဂလိုခေါ်တဲ့ ကာမဂုဏ်အာရုံတွေကို ခံစားလိုတဲ့တကျာကို အကြွင်းမဲ့ပယ် တယ်။ အလိုမကျ မှန်းတီးမှုဆိုတဲ့ ဒေါသကိုလည်း အကြွင်းမဲ့ ဖယ်ရှားတယ်။ အနာဂတ်မြို့မင်းစိတ်ဖြစ်ပြီး အနာဂတ်မြို့လိုလိတ် ဖြစ်တယ်။ အဲဒီအနာဂတ်မြို့ရှိလိုလ်ဟာလည်း “သတံ ယသဇ္ဈာ” သူတော်ကောင်းတွေ ချီးမွမ်းရတဲ့ပုဂ္ဂိုလ်ပဲ။

ထိုနောက် ရဟန္တာဖြစ်ဖို့အတွက် ဝိပဿနာကိုတိုးမြှင့်ပြီး ကျင့်လိုက်လိုနိုရင် အရဟန္တာမင်း၊ အရဟန္တာဖို့လ် ဆိုတာ ပေါ်လာ တယ်။ အရဟန္တာဖို့လ် ရောက်သွားပြီဆိုရင် ရဟန္တာပုဂ္ဂိုလ်လို ခေါ်တာ။ အဲဒီ ရဟန္တာပုဂ္ဂိုလ်ဆိုတာကျတော့ အရိယာထဲမှာ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သွားပြီ။ ကိုလေသာ အာသဝေတွေ လုံးဝ ကင်းစင်းပြီး အလွန်ဖြေစင်တဲ့ပုဂ္ဂိုလ် ဖြစ်သွားပြီ။ ဒါကြောင့်မို့လို “သတံ ယသဇ္ဈာ” သူတော်ကောင်းတွေက ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်။

ပုထုဇ္ဈာတွေက ဒီလိုချီးမွမ်းထိုက်တဲ့ဂုဏ် အပြည့်အစုံ ရှိတာမဟုတ်ဘူး။ တစ်ခါတစ်ရုံ တစ်ချီးတလေ ဂုဏ်ပုဒ်ကလေးကို ကြည့်ပြီးတော့သာ ပုထုဇ္ဈာတွေကို ချီးမွမ်းနေကြတာ။ ချီးမွမ်းစရာ မကောင်းတဲ့အချက်တွေ ပုထုဇ္ဈာတွေထဲမှာ အများကြီး ရှိတယ် ပေါ့။ အဲ- အရိယာသူတော်စင်တွေကျတော့ အဲဒီလိုမဟုတ်ဘူး။ လုံးဝ ချီးမွမ်းထိုက်တဲ့ ဂုဏ်ရည်တွေနဲ့ပြည့်စုံတယ်။

အဲဒီ ချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေဟာ ဘယ်လိုဂုဏ်ရည်တွေ ရှိသလဲ? “တော့ ဒက္ခိဒေယဉ် သုဂ္ဂတသာ သာဝကာ” မြတ်စွာဘူရာရားရဲ့ တပည့်သား သာဝကတွေဟာ “ဒက္ခိဒေယဉ်”

ကံ၊ ကံရဲအကျိုးကိုယ့်ကြည်ပြီးတော့ လူ။ ဒါန်းတဲ့ အလျှော့နိုင်တကယ် ခံယူထိက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ခံယူထိက်တယ်ဆိုတာ ကံ၊ ကံ၏အကျိုးကို ယုံကြည်လို့ လျှော်ချက်အတိုင်း ကောင်းကျိုးချမ်းသာတွေကို အပြည့်အဝ ပေးစွမ်းနိုင်လို့ဖြစ်တယ်။

ဆိုပါစို့- အင်မတန်ကောင်းတဲ့ မြော်လေကောင်းတဲ့ မြေတစ်ခုမှာ ဘယ်မျိုးစွဲပဲ စိုက်လိုက်စိုက်လိုက် အဲဒီမျိုးစွဲဟာ အပင်ပေါက်ပြီး ရှင်သနထွားကျိုင်းတယ်၊ အသီးအပွင့်တွေနဲ့ ဝေဆာနိုင်တယ်၊ ရည်ရွယ်ချက်အတိုင်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့တူနဲ့ မြော်လေကောင်းလို့၊ ထို့အတူပဲ ကံ၊ ကံ၏အကျိုးကို ယုံကြည်ပြီး အဲဒီပုဂ္ဂိုလ်တွေကို လျှော်လိုက်မယ်ဆိုရင် ကိုယ်လျှော်လိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးတရားကို လုံးဝပြည့်ပြည့်ဝဝရတယ်ပေါ့။

ရှင်မဟာကသုပကို လယ်တော့မှာ လယ်စောင့်နေတဲ့ အမျိုးသမီးလေးက ဆာရင်စားဖို့လျှော်ထားတဲ့ ပေါက်ပေါက်လျှော်ကို ရှင်မဟာကသုပအား လျှော်လိုက်တာ၊ လျှော်ပြီးတဲ့ နောက်မှာ ဝမ်းသာပိတ်ဖြစ်နေတူနဲ့ လယ်ကန်သင်းမှာ မြိုက်လို့ ဆုံးသွားတယ်။

လျှော်လိုက်တာက ပေါက်ပေါက်လျှော်၊ ဘာမှုတန်ဖိုးမရှိတာ။ ရှင်မဟာကသုပလို့ ပုဂ္ဂိုလ်မျိုးကို လျှော်လိုက်ရတဲ့ အခါ ချက်ချင်း အကျိုးပေးတာ။ သေသွားတဲ့ အခါ နတ်ပြည့်ရောက်ပြီး လာဇာနတ်သမီးသွားဖြစ်တယ်။ ပေါက်ပေါက်ကို လာဇာလို့ခေါ်တယ်။ ပေါက်ပေါက်လေးတွေနဲ့ သူ့ပိမာန်ကို အလျေဆင်ထားတယ်။ ကံ၊ ကံ၏ အကျိုးကိုယ့်ကြည်ပြီး လျှော်လိုက်တဲ့ အလျှော့အကျိုးကို

ပြည့်ပြည့်ဝဝဖြစ်ထွန်းစေနိုင်လို့ အကျိုးဆောယျ- အလူခံထိုက်တဲ့  
ပုဂ္ဂိုလ်လို့ပြောတာ။

အေး-တချို့ကျတော့ သီလ သမာဓိ ပညာ မပြည့်စုံသည့်  
အတွက်ကြောင့် သွားလျှော့လို့ရှိရင် မြေည့်မှာ အပင်စိုက်လိုက်ရ  
သလို ပေါက်တော့ပေါက်တယ် လှိုလှိုလေးဖြစ်နေတယ်။ အတော်  
နဲ့ အသီးမသီးဘူး၊ အဲဒါမျိုးလည်း ဖြစ်တတ်တယ်။ အရိယာ  
သူတော်စင်ပုဂ္ဂိုလ်တွေကျတော့ တကယ့် အကျိုးဆောယျ- အလူခံ  
ထိုက်တဲ့ပုဂ္ဂိုလ်၊ လျှော့လို့က်တဲ့အတိုင်းလည်း အကျိုးကျေးဇူးတွေကို  
ရရှိနိုင်တယ်။ ဒါကြောင့် အကျိုးဆောယျ- မြတ်သောအလျှော့ (သွေ့မဟုတ်)  
ရည်သန်တောင့်တပြီးလျှော့တဲ့အလူမျိုးကို ခံထိုက်တဲ့ ပုဂ္ဂိုလ်တွေ  
လိုအပ်တာ။

ထောသု ဒီနှာနှီး မဟုတ်ဘူး- ဒီပုဂ္ဂိုလ်တွေကို လျှော့လိုက်  
မယ်ဆိုလိုရှိရင် “လျှော့လိုက်တာကနည်းနည်း၊ ရလိုက်တာက  
အများကြီး” ဆိုပါစို့- ပေါက်ပေါက်လေး တစ်ဆုပ်စာလေး  
လောက် လျှော့လိုက်တာ ဘာတန်ဖိုးရှိမှာတုန်း။ ငွေကြေးစနဲ့  
တွေက်ကြည့်မယ်ဆိုရင် ပေါက်ပေါက်လေးတစ်ဆုပ်စာဟာ ဘာမှ  
တန်ဖိုးမရှိတဲ့။ သို့သော် ရလိုက်တာကအများကြီးပဲ။ ဘုံးပိမာန်ကြီး  
ရလိုက်တယ်။ တာဝတီသာနတ်ပြည် ရောက်သည့်အတွက်  
ကြောင့် နတ်သက်နဲ့တစ်ထောင်၊ လူ့သက်နဲ့ဆိုရင် အများကြီးပဲ။  
ဟော- အဲဒီလောက် အင်မတန်ကြီးကျယ်တဲ့စည်းစီမံဆိုတော့  
မနှိုင်းယဉ်လောက်အောင် တစ်ချင်ရွေးလောက်၊ တစ်ပြား  
လောက်တန်တဲ့ပေါက်ပေါက် လျှော့လိုက်တာ ရလိုက်တဲ့အကျိုးတွေ  
နည်းတာမဟုတ်ဘူး။

အဲဒီလိုပုဂ္ဂိုလ်တွေကို လျှေလိုက်ရပြီဆိုရင် ထိအလျှော့၊ အကျိုးဟာ အဆပေါင်းတစ်ထောင်၊ အဆပေါင်းတစ်သောင်၊ အဆပေါင်းတစ်သိန်း၊ အဆပေါင်း ကုဋ္ဌမကအောင် များတယ် လို့ ဒါ အရိယာသူတော်စင်တွေရဲ့ဂုဏ်ရည်ကို မြတ်စွာဘုရား က ဟောတာ။

အရိယာပုဂ္ဂိုလ်ကိုတွေ့ပြီး လက်အုပ်ကလေး တစ်ကြိမ် ချိလိုက်တာနဲ့ ရသွားတာတွေအများ ပြီးပဲ။ ပန်းလေးတစ်ပွဲင့် လျှေလိုက်တာနဲ့ (ဥာ)ကမ္မာ အပါယ်မလားဘူး။ ဆွမ်းလေးတစ်စွဲန်း လောင်းလိုက်တာနဲ့ နတ်ပြည်ရောက်သွားတာတို့။ ဒီလို ကြီးစွာ သော အကျိုးတရားတွေကိုရရှိစေတယ်။ ဒါဟာ အလွန်နှစ်သက် စရာကောင်းတဲ့ ဂုဏ်ရည်တစ်ခုပဲ။

ဗုဒ္ဓဘိုး သံယေး ရတနဲ့ ပထီတဲ့ အရိယာသံယာတွေမျာ့ ရှိတဲ့ နှစ်သက်ဖွှာယ်ကောင်းတဲ့ ရတနာမျိုးဖြစ်တယ်။ အဲဒီလို ပြောလိုက်ရတဲ့စကားဟာ ပြောတဲ့အတိုင်း မှန်တယ်။ ဇတေနာ သဇ္ဇန သုဝဏ္ဏီ ဟောတူ ဒီမှုန်ကန်သောစကားကို ဆိုရခြင်း ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

မြတ်စွာဘုရားက နောက်တစ်မျိုး ဟောပြန်တယ်။

“ယေး သုဖွားတွော မနုသာ ဒဇ္ဇနာ၊

နိုတ္ထာမိန္ဒာ ဂိုတာမသာသနာ့။

တော ပတ္တိပတ္တာ အမတဲ့ ဝိယုံး၊

လဒ္ဒို မှတာ နိုဗျာတိုး ဘုဉာဏာနာ။

ဗုဒ္ဓဘိုး သံယေး ရတနဲ့ ပထီတဲ့

ဇတေနာ သဇ္ဇန သုဝဏ္ဏီ ဟောတူ။”

“ဂေါတမသာသနနှစ်— ဂေါတမမြတ်စွာဘုရားရဲ့ သာသန၊ တော်မှာ၊ မနာသာ အဇူး— တကယ့်ကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ သူဖူးသူဖူး— ကြီးစားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ၊ နိုတ္ထာဖို့စွာ— သူတို့သန္တာန်မှာရှိတဲ့ ကိုလေသာတွေကို ဖယ်ရှားပစ်နိုင်ကြတယ်။”

ခိုင်မာတဲ့စိတ်ဓာတ် ဆိုတာဟာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီးတော့ မဖြစ်မနေ ကြီးစားအားထုတ်မယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်။ ဒီဘဝမှာပဲ မဂ်ဖိုလ် နိုတ္ထာန်ရအောင် ကြီးစားအားထုတ်မယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်။ အဲဒါ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ စနစ်တကျ နည်းမှုန်လမ်းမှုန် ကြီးစားအားထုတ် လိုက်မယ်ဆိုရင် ကိုယ့်သန္တာန်မှာရှိတဲ့ လောဘကိုလည်း ထုတ်ပစ် နိုင်မယ်။ ဒေါသကိုလည်း ထုတ်ပစ်နိုင်မယ်။ မောဟကိုလည်း ထုတ်ပစ်နိုင်မယ်။

ကိုယ့်သန္တာန်မှာ လောဘ ဒေါသ မောဟတွေ ရှိနေတာကို လွယ်လွယ်ကူကူ ထုတ်ပစ်နိုင်တာမှ မဟုတ်တာပဲ။ မထုတ်နိုင်တဲ့ အပြင် မွေးတောင်မွေးထားသေးတယ်။ တချို့ကနော် ‘ငါက စိတ်တို့တတ်တယ် လာမပြောနဲ့’ ဆိုပြီးတော့ စိတ်တို့တာများ ဂုဏ်ယူနေသေးတယ်။ မကောင်းတဲ့အနေအထားမှုန်း သိနေပေ မယ့် ကောင်းသလိုလို ဖြစ်နေတယ်။ မာနကြီးတာ မကောင်းပေ မယ့်လို့ ကောင်းသလို ထင်နေကြတယ်။ အဲဒါတော့ ကိုယ့်ရဲ့စိတ် ထဲမှာ ဒါ ဆိုးညံ့နေတဲ့ သဘာဝတရားတွေ ရှိနေတယ်။

အဝတ်မှာလည်း အည်စာကြေးတွေ ပေလာလို့ရှိရင် အဲဒါအည်စာကြေးတွေကို ဆပ်ပြောနဲ့ရော့ ဖွတ်လျှော်ပြီးတော့

စင်ကြယ်အောင် လုပ်ကြပေမယ်လို့ ကိုယ့်ရဲ့စိတ်ထဲမှာ လောဘ ဒေါသ မောဟ ဆိုတဲ့ အည်စာကြေးတွေ ရှိနေတဲ့အခါကျတော့ ဖွတ်ရမှန်းလျှော့ရမှန်းကိုမသိဘူး။ ဒါကြောင့် စိတ်ရဲ့ အည်စာကြေးတွေဟာ ခန္ဓာကိုယ်ထဲမှာရှိနေတယ်။ ထိုအည်စာကြေးတွေ ရှိနေသည့်အတွက်ကြောင့် လောဘဖြစ်စရာအာရုံး တွေ၊ ရင်လည်း လောဘဖြစ်လိုက်ပြန်တယ်။ စိတ်ဆိုးစရာနဲ့တွေ့ရင်လည်း စိတ်ဆိုးလိုက်ပြန်တယ်။ အာရုံတစ်ခုကို အမှန်မသိတဲ့ မောဟ တွေလည်း ဖြစ်လိုက်ပြန်တယ်။ မာန်မာနတွေလည်း တက်လိုက်ကြပြန်တယ်။ ဒါတွေနဲ့ပဲ အချိန်ကုန်နေတယ်ဆိုတော့ စိတ်ရဲ့ အည်စာကြေးတွေဟာ ဒီအတိုင်းပဲရှိနေတယ်။

အရိယာသူတော်စင်တွေကတော့ အဲဒီလို မဟုတ်ဘူး။ မြတ်စွာဘုရား သာသနာတော်ထဲမှာ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်ကြတယ်၊ လောဘ တွေကိုလည်း ထုတ်ပစ်နိုင်ကြတယ်။ ဒေါသတွေ၊ မောဟတွေ ကိုလည်း ထုတ်ပစ်နိုင်ကြတယ်။ ကိုလေသာအည်စာကြေးတွေကို လည်း ဆေးကြောပစ်နိုင်ကြတယ်၊ တကယ့်စင်ကြယ်တဲ့ ပုဂ္ဂိုလ်အဖြစ်ကို ရသွားကြတယ်။

ရှင်သာရီပုဂ္ဂိုရာတို့ ရှင်မောဂ္ဂလာန်တို့ ကမ္မာကျော်လူသတ်သမားကြီးဖြစ်တဲ့ အင်္ဂလိမာလ တို့ကိုပဲကြည့်ဦး။ အင်မတန်ဆုံးမိုက်နေတဲ့ ဘဝကြီးတစ်ခုလုံးကို ရပ်ဆိုင်းပစ်လိုက်ပြီး သူ့သန္တာန်မှာရှိတဲ့ လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေ အကုန်လုံး ဆေးကြောပြီးတော့ စွဲနှုပ်နိုင်ခဲ့လို့ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွားရတယ်။ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ ကိုလေသာတွေကို ထုတ်ပစ်လိုက်နိုင်တယ်။

ထုတ်ပစ်လိုက်တဲ့အခါ စေ ဟဲ့ ဟဲ့ အမတဲ့ ပိုကယ့်  
မသေရာ အမြိုက်နိုဗ္ဗာန်ကို အာရုံယူပြီး ရောက်သင့်ရောက်ထိုက်  
တဲ့ အဆင့်တွေကို ရောက်ရှိသွားကြတယ်။ အင်မတန်အဆင့်မြင့်  
တဲ့ တရားထူးတရားမြတ်တွေကို ရကြတယ်လို့ပြောတာ။

အဲဒီလို ရရှိသွားသည့်အတွက် ဘယ်လိုအကျိုးတွေ  
ခံစားရသလဲဆိုရင် ရဟန္တာအရှင်မြတ်တွေဟာ ကိုယ်ရှုထားတဲ့  
အရဟာတ္ထဖိုလ်ချမ်းသာကို ခံစားကြရတယ်။ အရတ္ထဖိုလ်ချမ်းသာ  
ကို ဘယ်လိုခံစားတာလဲ၊ တွေးကြည့်ကြရအောင်။

အခု ဘုန်းကြီးတို့တတွေ မျက်စိကမြင်တဲ့အာရုံ၊ နားက  
ကြားတဲ့အာရုံ၊ ကောင်းတာလည်း ကြားရတာပဲ၊ မကောင်းတာ  
လည်း ကြားရတာပဲ။ ကြားပြီးတဲ့နောက် ကြားတဲ့နောက် လိုက်လို့  
ရှိရင် စိတ်ချမ်းသာစရာလည်းရှိတာပဲ၊ စိတ်မချမ်းသာစရာလည်း  
ရှိတာပဲ။ ထိုအတူပဲ နှာခေါင်းက အနဲ့ရတာတို့၊ ခန္ဓာကိုယ်က  
ထိတွေ့တာတို့၊ လျှောကလျှောကရတဲ့အာရုံအပေါ်မှာ ကောင်းတာ  
ဆိုလိုရှိရင် လောဘတွေဖြစ်တယ်၊ မကောင်းတာ ဆိုလိုရှိရင်  
ဒေါသဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးတွေနဲ့ သွားနေကြတယ်။  
ဘာမှမထိလို့ စိတ်ကတွေးနေလို့ရှိရင်လည်းပဲ အကောင်းအဆိုးနဲ့  
ဒီလိုပဲသွားနေကြတယ်။

**သော်-** ရဟန္တာပုဂ္ဂိုလ်တွေ အရဟာတ္ထဖိုလ် သမာပတ်  
ဝင်စားပြီဆိုလိုရှိရင် အဲဒီ မျက်စိ၊ နား၊ နှာခေါင်း၊ လျှော၊ ကိုယ်  
ဆိုတာတွေနဲ့ ထိတွေ့တဲ့ အာရုံတွေကို စွန့်ပယ်လိုက်တယ်။  
ဝိပဿနာကျင့်စဉ်နဲ့ သခြားရတရားတွေရဲ့ အပြစ်ကိုမြင်ပြီး  
နောက်ဆုံးမှာ နိုဗ္ဗာန်ကိုအာရုံပြနိုင်တဲ့ အရဟာတ္ထဖိုလ်စိတ်

ပေါ်လာတယ်၊ ပေါ်လာတာနဲ့ တစ်ပြိုင်နက် သခ္ပါရအာရုံတွေ ချုပ်ပြိုင်းတယ်။ ပူပင်စေတတ်တဲ့ ကိုလေသာဆိုတာ တစ်ခုမှုမရှိတဲ့ တကယ့်ကိုအပြိုင်းဓာတ်ကို ရရှိခံစားကြရတယ်။

အဲဒီအချိန်လေးဟာ ဘယ်လောက်ကောင်းမလဲဆိုတာ စဉ်းစားကြည့်။ လောကမှာ စိတ်ညစ်နေတဲ့ လူတစ်ယောက် အိပ်မောကျသွားတဲ့အချိန်ကလေးမှာ သူဘယ်လောက် ချမ်းသာ မလဲဆိုတာကြည့်ပေါ့။ နိုးနေလို့ စိတ်ညစ်နေတတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ အိပ်ပျော်သွားတဲ့အချိန်လေးမှာ အားလုံး မေ့မသွားပေဘူးလား။ အေး- ရဟန္တာပုဂ္ဂိုလ်တွေကျတော့ သမာပတ်ဝင်စားလိုက်ပြီဆိုလိုရှိရင် စိတ်ရဲပူဆာညစ်နောက်စရာ တစ်ခုမှုမရှိဘဲ အပြိုင်းဓာတ်ကိုခံစားရတယ်။ အဲဒီလို ခံစားရတာ ဟာ အကုန်အကျ တစ်ပြားမှုမရှိဘူး။

“မှတ်- အခကြေးဓင့် အကုန်အကျမရှိဘဲ၊ လုဖို့- ဒီ တရားထူး တရားမြတ်ကို ရပြီးတော့ နိမ္မာတီ- တကယ် စိတ်ရဲ ပြိုင်းချမ်းမှု အရသာကို၊ ဘုရားမာရာ- ခံစားကြရ၏။”

ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ဖလသမာပတ် ခံစားနေပြီ ဆိုလိုရှိရင် စိတ်အာရုံဟာ နိဗ္ဗာန်မှာပဲရှိတယ်။ စိတ်က နိဗ္ဗာန်ကိုပဲ အာရုံပြုပြီးနေတော့ ဖြစ်ပျက်နေတဲ့ သခ္ပါရအာရုံတွေကလည်း ဝေးသွားတယ်။ အားလုံးဟာ စိတ်ဟာ အင်မတန်မှ ပြိုင်းပြီးတော့ နေတယ်။ အဲဒီလို ပြိုင်းနေတဲ့အပြိုင်းဓာတ်လေးဟာ အကုန်အကျ မရှိဘဲနဲ့ ရလာတာဖြစ်တယ်။ ဖလသမာပတ်ဝင်စားပြီးနေကြတဲ့ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ ဂုဏ်အရည်အသွေးကို မြတ်စွာဘူးရာ ထုတ်ဖော်ပြီး စူးအနှစ် သံယော ရတာနဲ့ ပဏီတံ့ရာ ရဟန္တာပုဂ္ဂိုလ်လိုဆိုတဲ့

အရိယာသံယာမှာ နှစ်သက်စရာကောင်းတဲ့ ဒီဂုဏ်ရည်တွေ  
ရှိနေတယ်။ ထောန သဇ္ဇန သုဝဏ္ဏီ ဟောတူ ကြုံသစ္စာစကား  
ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ”။

“ယတိနှုန်းလော ပထိသီတော သီယာ၊  
ဓတ္ထို့ ဝါတောဟီ အသမ္မက္ခိုးယော။  
တထူပံ သပျော်သံ ဝဒီမိုး။  
ယာ အရိယာသစ္စာနီ အဝေး ပသာတီ။  
ဂုံအမိုး သံယော ရတာနီ ပထိတံ  
ထောန သဇ္ဇန သုဝဏ္ဏီ ဟောတူ။”

မြေကြီးထဲ နက်နက်တူးပြီးစိုက်ထားတဲ့ ကူနှုန်ခိုလလိုခိုတဲ့  
တံခါးတိုင်ကြီးယာ ဓတ္ထို့ ဝါတောဟီ အသမ္မက္ခိုးယော – အရှုံ  
လေးမျက်နှာက လေတွေက အရှုံဘက်ကတိုက်တိုက်၊ တောင်  
ဘက်ကတိုက်တိုက်၊ မြောက်ဘက်ကတိုက်တိုက်၊ အနောက်ဘက်  
က တိုက်တိုက်၊ အဲဒီလေတွေက ခိုင်ခိုင်ကြီးစိုက်ထားတဲ့ တံခါးတိုင်  
တွေကို လုံးဝမယိမ်းယိုင်စေနိုင်ဘူး။

အဲဒီမှာ ကူနှုန်ခိုလဆိုတာ နှစ်မျိုးရှိတယ်။ မြို့တံခါးတိုင်  
အနေနဲ့ စိုက်တာတစ်ခု၊ မြို့အပြင်မှာ အလှအနေနဲ့ စိုက်တာ  
တစ်ခု၊ မြေပေါ်မှာ (၈)တောင်မြှင့်လှ့ရှိရင် မြေကြီးထဲမှာလည်း  
(၈)တောင်ရှိတယ်။ (၁၆)တောင်ရှိတယ်။ မြေဝင်က အင်မတန်မှ  
နက်တယ်ပေါ့။

အဲဒီလို့ အလှစိုက်ထားတဲ့ ကူနှုန်ခိုလ ဆိုတဲ့ တိုင်ကြီးတွေက  
အရှုံလေးမျက်နှာမှ ပြင်းပြင်းထန်ထန် မုန်တိုင်းတွေလာသော်  
လည်းပဲ ထိုတံခါးတိုင်ကြီးတွေဟာ လှပ်ရှားယိမ်းယိုင်ခြင်းမရှိယလို

သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်ဟာလည်း အဲဒီလောက်ခိုင်မြတ်ယ်။

အခိုယာအဖြစ်ကိုပြုတတ်တဲ့ ဒုက္ခ သမ္မဒယ နိရောဓ မဂ္ဂ သစ္ာလေးပါးကို အသိဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် သိထားပြီးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်ဟာ ခိုင်မာသွားပြီး ယိမ်ယိုင်ခြင်း မရှိဘူး။ (ပုထုဇူးတွေကျတော့မခိုင်မာသွားနော် ဟိုလူက လာဆွယ် လိုက်ရင် ဟုတ်နိုးနိုးနဲ့ပါသွားတယ်၊ ဒီလူက လာဆွယ်လိုက်ရင် ဟုတ်နိုးနိုးနဲ့ ပါသွားတယ်။)

ဒီကန္တခေတ်မှာရှိတယ်။ ဗုဒ္ဓဘာသာလို့ အမည်ခံထား ပေမယလို့ ဆားလေးတစ်ထုပ်နဲ့လည်း အခြားဘာသာ ကူးသွား တာရှိတယ်။ ပိုက်ခံလေးတစ်သောင်း၊ နှစ်သောင်း ပေးလိုက်တာ နဲ့လည်း ဘာသာကူးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ မခိုင်မာဘူး ဆိုတာပြောတာ၊ ယုံကြည်ချက်က အဲဒီလို့ မခိုင်မာတာဟာ မြန်မာ လူမျိုးတွေထဲမှာကိုရှိတယ်။ စီးပွားရေးအရဖြစ်စေ၊ တစ်ခုခုဆိုရင် ဘာသာပြောင်းသွားတာ၊ ခိုင်မာမှုမရှိဘူး။

သောတာပန်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ် ခိုင်မာသွားပြီး သူရမြှုံ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မြတ်စွာဘုရားက သူ့ကို တရား ဟောတယ်။ ဘုရားတရားနာရင်း သောတာပန် ဖြစ်သွားတယ်။ သစ္ာလေးပါးကိုသိသွားပြီး သောတာပန်ဖြစ်သွားလို့ မြတ်စွာ ဘုရားက သူအိမ်ကနေ ပြန်ကြသွားတယ်။ မကြာခင်ပဲ မြတ်စွာ ဘုရားသဏ္ဌာန် မာရ်နှစ်ကဗျာဖန်ဆင်းပြီး သူ့အိမ်ကိုရောက်လာ တယ်။

ဘုရားယောင်ဆောင်ထားတဲ့ မာရ်နတ်ကပြောတယ်။ “သူရမ္မာဌာရေး ငါ ခုနက ဟောထားခဲ့တဲ့တရား မှားနေလို့ ငါအခု ပြင်ဟောချင်လို့လာခဲ့တယ်” လို့ပြောတယ်။ “ငါက အနိစ္စလို့ပြောခဲ့တယ်၊ တကယ်ကတော့ အနိစ္စမဟုတ်ဘူး နိစ္စ။ ဒုက္ခလို့ဟောခဲ့တာလည်း ဒုက္ခမဟုတ်ဘူး၊ သူခလည်း နှီးသေးတယ်ဆိုတာကို ပြန်ပြီးတော့ ပြောချင်လို့လာတာ”။

သာမန်ပုဂ္ဂိုလ်ဆိုရင်တော့ ဘုရားကိုယ်တိုင် လာပြောနေတယ်လို့ သူ့စိတ်ထဲမှာသိရှိပြီး ယိမ်းယိုင်သွားမှာပဲ။ သောတာပန် ပုဂ္ဂိုလ်ဖြစ်လို့ ခပ်တင်းတင်းပဲမေးလို့က်တယ်။ “ဘုရားဆုံးတာ စကားကို ဗလောင်းဗလဲမပြောတတ်ဘူး၊ ငါဆီလာပြောနေတာ ဘယ်သူလဲ” မေးလိုက်တယ်၊ မာရ်နတ်ဖြစ်နေတာပေါ့။ မာရ်နတ်က ဘုရားယောင်ဆောင်ပြီးတော့ သူရမ္မာဌာရေးကို လာပြီးစမ်းတာ။ သူရမ္မာဌာရေး “မာရ်နတ်၊ မာရ်နတ်ပေါင်း ရာထောင်လာပြောတော်မှ ငါ့စိတ်ဟာ တုန်လှုပ်မှုမဟုတ်တော့ဘူး။ ငါဟာ ခိုင်မြှုသွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီ” လို့ပြောလိုက်တယ်။

သောတာပန်ပုဂ္ဂိုလ်ရဲ့ အရည်အသွေးဟာ ခိုင်မြှုသွားပြီ။ သွို့တော်ရားဟာ ခိုင်မြှုသွားပြီ။ အဲဒီ ခိုင်မြှုသွားတဲ့ နှစ်သက်စရာ ရတနာဟာ အင်မတန်မှ တန်ဖိုးရှုလှပါတယ်။ ဒီ မှန်သောသစ္ဓာ စကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

“ယော အရိယသစ္ဓာနဲ့ ဝိဘာဝယ္နား။

ကြိုးရပညာနဲ့ သုဇေသီတာနဲ့။

ကိုဗာရိ တော့ ဟောနဲ့ ဘုယံး ပမ္မား၊

နဲ့ တော့ ဘာဝံ အုပ်မှုမာဒီယ္နား။

ဗုဒ္ဓဘိုး သံယော ရတန် ပထီတဲ့  
ဝတေန သဇ္ဇန သဝတ္ထိ ဟောတူ။”

သောတာပန်ပုဂ္ဂိုလ်က (၃)မျိုးရှိတယ်။

(၁) ကောင်းစီ သောတာပန်- နောက်ထပ် တစ်ဘဝပဲ  
ကျွန်တယ်။ နောက် ပဋိသန္တမျိုးစောက်ခဲ့တစ်ခု ရှိနေသေးတယ်။  
တစ်ဘဝပြီးရင် နိဗ္ဗာန်ရောက်မယ်။ အဲဒီ သောတာပန်ကတစ်မျိုး။

(၂) ကောလံကောလ သောတာပန်- အနည်းဆုံး  
(၂)ဘဝက (၆)ဘဝထိအောင် ဘဝတစ်ခုမှာဘဝတစ်ခု ကူးပြီး  
တော့မှ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမယ့်ပုဂ္ဂိုလ်။

(၃) သတ္တာက္ခာက္ခာပရမ သောတာပန်- ဘဝမှာ အလွန်ဆုံး  
(၃)ကြိုင်ထိအောင် ဖြစ်ပြီးတဲ့နောက်မှ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်စံဝင်  
မယ့်ပုဂ္ဂိုလ်။ ဒီနောမှာ နံပါတ်(၃) သတ္တာက္ခာက္ခာပရမ သောတာပန်  
ကို ပောတာ။

ကိုရပညာ ဆိုတာ အလွန်လေးနက်တဲ့ အသိဉာဏ်ရှိတဲ့  
မြတ်စွာဘုရား။ မြတ်စွာဘုရားရဲ့ဉာဏ်က သာမန် အပေါ်ယံ  
ဉာဏ်မျိုးမဟုတ်ဘူး။ အလေးအနက် နက်နက်နဲ့ထိုးထွင်း  
သိနိုင်တဲ့ ဉာဏ်မျိုးဖြစ်လို့ ဂျို့ရပညာလို့ပြောတာနော်။ လေးနက်  
တဲ့ အသိဉာဏ်ရှိတဲ့ မြတ်စွာဘုရား၊ သုအသီတာန်- ကောင်းစွာ  
ဟောကြားအပ်တဲ့ အရိယသစ္စာန်- အရိယသစ္စာတို့ကို  
ဝိဘာထုတ္ထိ- ထင်ထင်ရှားရှားသိအောင်၊ မိမိသန္တာန်မှာ ထင်ရှား  
လာအောင်၊ တည်ရှိအောင် ကြီးစားထားကြတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့ သစ္စာတရားတွေ မိမိ  
သန္တာန်မှာ ထင်ထင်ရှားရှား မျက်မျောက်ပြုထားတယ်လို့ ဒီလို့

ပြောတာနော်။ သစ္စာလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိထားပြီလို ဆိုတယ်။ အဲဒီ သစ္စာလေးပါးကို ပိုင်ပိုင်နိုင်နိုင်သိထားတဲ့ပုဂ္ဂိုလ်က ဘယ်သူလဲလို ဆိုလိုခိုရင် သောတာပန်ပုဂ္ဂိုလ်ပဲ။ ပုထုလျှောတွေက သုတမယညာက်နဲ့တော့ သိကောင်းသိလိမ့်မယ်နော်။ ဘာဝနာ မယညာက်နဲ့ သစ္စာလေးပါးကို ပိုင်ပိုင်နိုင်နိုင်သိတာ မဟုတ်သေး ဘူး။

အဲဒီလိုသိထားတဲ့ သောတာပန်ပုဂ္ဂိုလ်တစ်ဦးဟာ “ကိုယ့် တော့ ဟောချို့ ဘုယ် ပမ္မတ္တာ” သံသရာထဲမှာ သားတွေ၊ သမီးတွေ၊ စီးပွားရွာတွေနဲ့ အလွန်အလွန် ပျော်နေစော်းတော့ “န တော့ ဘာဝဲ အငြေ မာဒီယျို့” ရှစ်ဘာဝမြောက်ဘဝကို သူတို့ဘယ်တော့မှ မယူဘူးတဲ့။ ရှစ်ခုမြောက်ပဋိသန္တာ မယူဘူးဆိုတော့ ? (၇)ဘဝ တင်ပဲ စခန်းသိမ်းလိမ့်မယ်ပေါ့။ ရှစ်ခုမြောက်ဘဝမှာ ပဋိသန္တာ မနေတော့ဘူး။ (၇)ဘဝနဲ့ပဲ ဘဝကိုအဆုံးသတ်မယ့်ပုဂ္ဂိုလ်တွေ။ ဘယ်လောက်ပျော်နေနေ (၇)ဘဝထက် မကျဉ်းတော့ဘူး။

သောတာပန်ပုဂ္ဂိုလ်တွေရဲ့ ဘဝဟာ ကနိုယ်ပြီးသား ဖြစ်သွားတယ်။ ဘဝ ဆိုတာကို ဘုန်းကြီးတို့တွေကသာ အကောင်ထင်တာကိုး၊ မြတ်စွာဘုရားကတော့ ဘဝကိုအမြတ်း ရှုတ်ချတယ်။ ဘဝဟာ အကောင်းလို မတွေးဘူး။ မြတ်စွာဘုရား ဥပမာပေးထားပြီး ဟောတယ်နော်။ မစင်အညွစ်အကြေးဟာ များမှုနဲ့တာမဟုတ်ဘူး၊ နည်းနည်းလေးလည်း နဲ့တာပဲ။ အနှစ် ဆိုးတာခြင်း အတူတူပဲ။ ဘဝဟာလည်းပဲ ရှည်လျားတဲ့ဘဝမှ မကောင်းတာမဟုတ်ဘူး။ တို့တဲ့ဘဝလည်း မကောင်းဘူး။

ဘဝတစ်ခုရုထားတဲ့ပုဂ္ဂိုလ်ဟာ တဖြည်းဖြည်း အိုရတယ် နာရတယ်၊ သေရတယ်။ အဲဒီတွေနဲ့ပဲ အဆုံးသတ်မှာ မဟုတ်

လား။ ဘယ်သူ့ဘဝပဲဖြစ်ဖြစ် အိခြင်း၊ နာခြင်း၊ သေခြင်းကနေ ကျော်လွှားသွားလို့ရမလား။ နောက်ဆုံး သေခြင်းနဲ့ အဆုံးသတ် မယ်။ ဘယ်ဘဝမှ ကောင်းတဲ့ဘဝမရှိဘူးနော်။ ဘဝတိုင်းက ရလိုက်တဲ့ ကုသိုလ်သာလျှင် အမြတ်ပဲ။ ဘဝဆိုတာကတော့ ဘယ်တော့မှ ကောင်းတာမရှိဘူးတဲ့။

“အရိယာသူတော်စင် သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီ ဆိုရင် (၈)ခုမြောက်ဘဝကို သူတို့ မရယူတော့ဘူး။ သံသရာမှာ ပျော်ညီးတော့ (၂)ဘဝဟာ အလွန်ဆုံးပဲလို့ ဒီလိုဆိုလိုတာ။ အဲဒါ ကိုက သူတို့ရဲ့ ထူးမြားချက်ပဲတဲ့။ အဲဒီ ထူးမြားချက်ဟာ အင်မတန် မွန်မြတ်တဲ့ ရတနာတစ်မျိုး ဖြစ်တယ်။ ဒီမှန်ကန်တဲ့စကားကို ဆိုရလို့ သတ္တဝါတွေ ချမ်းသာကြပါစေ။”

“သဟာဝ’သေ ဒဿနသမ္မဒါယာ  
တယ’သု ဓမ္မာ ဖော်တာ ဘဝနှီး။  
သရွာယဒိဒ္ဒ ဝိစိကိစိတွာ၊  
သီလွှာတဲ့ ဝါဝါ ယဒ္ဓိုး ကိုဗိုး။  
စတူဟပါယေဟဲ စ ဝိပွဲမှစတွာ၊  
ဆရွာဘို့ရာနာနဲ့ အဘူး ကာတုံး။  
တူဒုဒ္ဓိုး သံယေ ရတနဲ့ ပထိုံတဲ့၊  
စဓတနာ သဇ္ဇန သုဝတ္ထိုး ပောတုံး။”

ဒဿနသမ္မဒါ ဆိုတာ သောတာပတ္တိမဂ်ဉာဏ် အမြင်နဲ့ ပြည့်စုံခြင်း။ ဒဿန ဆိုတာ နိုဗ္ဗာန်ကိုမြင်တဲ့ဉာဏ်။ သခါးရတရား တွေ့ရဲ့ ကုန်ရာ ဆုံးရာ ချုပ်ရာ နိုဗ္ဗာန်ကို မြင်ဖို့ဆိုတာ သခါးရတရားရဲ့ အပြစ်ကိုမြင်ပြီးတော့မှာ သခါးရတရားကို မုန်းပြီးတော့မှာ

သခါရဆုံးရာ နိဗ္ဗာန်ကိုမြင်တာ။ သောတာပတ္တိမဂ်ညောက်ရမှ နိဗ္ဗာန်ကို မြင်နိုင်တယ်။

သောတာပတ္တိမဂ်ညောက် ရလိုက်တာနဲ့ တစ်ပြိုင်နက် တယ်သူများ ဖော်တာ ဘဝါး သံသရာမှာပါလာတဲ့ တရားဆုံး (၃)မျိုးကို ဖယ်ရှားပြီးသားဖြစ်တယ်။

(၁) သဏ္ဌာယဒီး သဏ္ဌာယဒီး ဆိုတာ တကယ်ရှိတဲ့ ခန္ဓာဝါးပါးအပေါ်မှာ အတွေ့၊ အတွေ့နိယလို့ထင်ပြီး မှားယွင်းတဲ့ အတွေး။ တကယ်ရှိတာက ခန္ဓာဝါးပါး၊ ခန္ဓာဝါးပါးကို အတွေ့ အတွေ့နိယ လို့ထင်နေတဲ့အထင်က မရှိဘူး။ အဲဒီမရှိတဲ့ အထင် အမြင်ဟာ သဏ္ဌာယဒီး အမြင်ပဲ။ အဲဒီ သဏ္ဌာယဒီး အမြင်ကို လည်းပဲ ဖယ်ရှားပစ်နိုင်တယ်။

(၂) ရိုက်စွာ၊ ဘုရား တရား သံယာ၊ မိမိကျင့်နေတဲ့ အကျင့်တရားတွေ (သို့မဟုတ်) မိမိဘဝါး ပတ်သက်ပြီး အတိတ် တုန်းက ငါဖြစ်ခဲ့သလား၊ နောင် ငါဖြစ်ဦးမှာလားစတဲ့ တွေးတော ယုံမှားမှုတွေ။ ထို ယုံမှားနေတဲ့ ဝိစိကိုစွာတရားကိုလည်း ဖယ်ရှားပစ်နိုင်တယ်။

(၃) သီလွှာတံ့ ဝါပါး – တံ့ရွှာန်တစ်ကောင်ခဲ့ အလေ့အထ သည် ဒီနေရာမှာ သီလံ။ ဆိုပါစို့၊ ခွေးဆိုရင် ခွေးအလေ့အထ။ နွားဆိုရင် နွားရဲ့အလေ့အထ၊ ခွေး နွားဆိုတာ လူတွေနဲ့ အင်မတန် နီးစပ်တယ်။ လူတွေအားလုံးဟာ ခွေးတွေနွားတွေရဲ့ အလေ့အထ ကို သိနေကြတာပဲ။

အဲဒီတော့ နွားတစ်ကောင်ခဲ့ အလေ့အထဆိုတာ နွားက ဘယ်လိုသွားတယ်၊ ရေ ဘယ်လိုသောက်တယ်၊ အစာ ဘယ်လို

စားတယ် အားလုံးသိကြတယ်။ န္တားရဲ့ အလေ့အထတွေကို သီလ လို ခေါ်တယ်။ အဲဒီ န္တားရဲ့ အလေ့အထအတိုင်း လိုက်လုပ်မယ်လို ခံယူဆောက်တည်တာကို ‘ဝတ်’ လို ခေါ်တယ်။ ခွေးတစ်ကောင် ရဲ့ အပြုအမှုက ‘သီလ’။ ခွေးတစ်ကောင်ရဲ့ အပြုအမှုအတိုင်း လိုက်ပြီးတော့လုပ်ဖို့ ခံယူဆောက်တည်တာက ‘ဝတ်’။

န္တားအကျင့်ကျင့်တယ် ခွေးအကျင့်ကျင့်တယ်။ ခွေးကျင့် န္တားကျင့် ကျင့်လိုရှိရင် ကံဟောင်းတွေ ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်၊ သံသရာဝင်မှ လွှတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ‘သီလဗွာသရာမှာသီဒီ’ လို ခေါ်တာပေါ့။ သောတာပန် ဖြစ်သွား လိုရှိရင် ဟောဒီ သံယောဇ်(၃)မိုးဟာ လုံးဝဖယ်ရှားပြီးဖြစ်တယ်။

ခန္တာပါးပါးပေါ်မှာ မှားနေတဲ့အတ္ထဆိုတဲ့ အတွေးလည်း ဖယ်ရှားနိုင်တယ်။ သံသယဆိုတာလည်း ကင်းသွားတယ်။ ခွေးကျင့် န္တားကျင့်ဆိုတဲ့ မှားယွင်းတဲ့ အကျင့်တွေအပေါ်မှာ မှားယွင်းစွာ သုံးသပ်မှုဆိုတာလည်း သူ့သန္တာန်မှာ မရှိတော့ဘူး။ ဒါတင်မကဘူး ‘ယအဲ့ကို့’ အပါယ်ကျစေနိုင်လောက်တဲ့ ရာဂါ လောဘ သူ့မှာမရှိဘူး။ အပါယ်ကျလောက်တဲ့ဒေါသ သူ့မှာ မရှိတော့ဘူး။ အပါယ်ကျစေနိုင်လောက်အောင် ပြင်းထန်တဲ့ မောဟ သူ့မှာမရှိတော့ဘူး။ ကျန်တဲ့ ကိုလေသာတွေလည်း အများကြီးလျော့ပါးသွားတယ်။

အဲဒီတရားတွေ ဖယ်ရှားနိုင်လိုရှိရင် ဘယ်လို အကျိုး ကျေးဇူးတွေရှိတုန်းဆိုရင် ‘စတုဟပါယေးဟီ စ ပို့မှုလွှာ’ အပါယ် လေးဘုံးကနေ လုံးဝလွှတ်သွားပြီ။ အပါယ်ကျဖို့ရန် အကြောင်း မရှိတော့ဘူး။ ဒါကြောင့် အပါယ်တံ့ခါးပိတ်သွားပြီ။ ဒါက တစ်ခု။

နောက်တစ်ခုက “ဆွဲဘို့အာနာနီ အဘူး ကာတု” ပုထိဇုဒ္ဓတွေဟာ မလုပ်ရတာ မရှိဘူး၊ အကုန်လုပ်ရတယ်။ သောတာပန် ဖြစ်သွားလိုရှိရင် မလုပ်ရတာတွေ အများကြီး ရှိတယ်။ လုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ‘အဘူး’ ဆိုတာ သူ့သန္တာနဲ့မှာ မဖြစ်တော့ဘူး။ ကျွဲ့လွှန်မှုကို ဘယ်တော့မှ မပြုတော့ဘူး။

အဲဒီလို မလုပ်တော့တာတွေ ၆-မျိုး င့်လိုရှိတယ်ပေါ့။ အဲဒါကို ‘ဆွဲဘို့အာနာနီ အဘူး ကာတု’ ဒီအရာငွာန ၆-မျိုးကို ဘယ်တော့မှ မလုပ်တော့ဘူး၊ အဲဒီ ၆-မျိုးကို အင်္တာရ ပါဌိတော် မှာ ၆-မျိုး၊ င့်လီ ပြထားတာရှိတယ်။

## ပဋိမ ၆-ဗြာန

(၁) သတ္တုအဂါရဝ- မြတ်စွာဘုရားအပေါ်မှာ မရှိမသေ မလေးစားလုပ်မှု မဖြစ်နိုင်ခြင်း၊ မလုပ်တော့ခြင်း။ သတ္တုအဂါရဝ ဆိုတာ သက်တော်ထင်ရှားရှိတဲ့ ဘုရားကို (အခုအချိန်မှာ) စေတီ ဘုရားပဲဖြစ်စေ၊ မိမိတို့အိမ်မှာကိုးကွယ်တဲ့ ရုပ်ပွားတော်ရှုံးမှာ ဖြစ်စေ ကိုးယိုးကားရားနေမယ်၊ ကျောပေးနေမယ်ဆိုရင် အဂါရဝ လို့ခေါ်တယ်။ ဘုရားကို ကျောပေးနေမယ်၊ ဘုရားရှုံးမှာ ပြောချင်ရာတွေပြောမယ်၊ ကိုယ့်အိမ်မှာ ဆင်းတူတော် ကိုးကွယ်ထားတယ်၊ ဘုရားခန်းထဲဝင်ပြီး ပြောချင်ရာတွေ ပြောမယ်ဆိုရင် ဒါ အဂါရဝပေါ့။ သောတာပန်ပုဂ္ဂိုလ်ကျတော့ ဒါမို့ မလုပ်တော့ဘူး။

(၂) ဓမ္မအဂါရဝ- ပြုလုပ်မှုမဖြစ်နိုင်ခြင်း၊ တရားပွဲလာပြီး  
တော့ တရားနာရင်းကနေ ငိုက်နေမယ်၊ အိပ်နေမယ်ဆိုရင် ဒါ  
ဓမ္မအဂါရဝ လိုခေါ်တယ်။ တိုးတိုးနဲ့ လက်ကုတ်ပြီး စကား  
ပြောနေရင် ဒါ ဓမ္မအဂါရဝ လိုခေါ်တယ်။ အာရုံစိုက်ပြီးတော့  
တရားကိုမနာဘဲနဲ့နေမယ်၊ ကျောပေးနေမယ်၊ နားလွှဲနေမယ်  
ဆိုရင် ဒါ ဓမ္မအဂါရဝ လိုခေါ်တယ်။ သောတာပန်ပုဂ္ဂိုလ်ကျတော့  
ဒါမျိုးမလုပ်တော့ဘူး။

(၃) သံယအဂါရဝ- သံယာကို မရှိမသေလုပ်မှု မဖြစ်နိုင်  
ခြင်း၊ မရှိမသေပြောတာ။ အဲဒါလည်းပဲ သောတာပန်ပုဂ္ဂိုလ်  
တွေက မလုပ်ဘူး။

(၄) သိက္ခာယအဂါရဝ- ကိုယ်ကျင့်တရားကို မလေးစား  
လုပ်တာ မဖြစ်နိုင်ခြင်း။ အဲဒီ အဂါရဝဟာ ပုထုဇွဲတွေမှာရှိသော  
လည်းပဲ သောတာပန်ဖြစ်ဘွားပြီဆိုရင် မလုပ်တော့ဘူးလို ဆိုလို  
တယ်။

(၅) လောကမှာ လူတော်လူကောင်းတွေ မကျူးလွန်  
ထိုက်တဲ့ အရာမျိုးကို ကျူးလွန်တာ မဖြစ်နိုင်ခြင်း၊ ပုထုဇွဲတွေ  
ကျတော့ ကျူးလွန်ကောင်း ကျူးလွန်လိမ့်မယ်တဲ့။

(၆) ရှုစ်ခုမြောက်ဘဝမှာ ပဋိသန္တနေမှု မဖြစ်နိုင်ခြင်း။  
အဲဒီ(၆)ခုဟာ သောတာပန်တွေ မဖြစ်နိုင်တဲ့ ပထမ(၆)ခု  
ဒီလိုမှတ်ရမယ်။

### ခုတီယာ ၆-ဌာန

(၁) သောတာပန်ပုဂ္ဂိုလ်ဟာ သခ္ပါရတရားမှန်သမျှ နိစ္စလို မြင်တာ မဖြစ်နိုင်ခြင်း၊ အနိစ္စလို ရှင်းရှင်းလင်းလင်းကြီးမြင်သွားပြီ။

(၂) သခ္ပါရတရား မှန်သမျှကို သုခလိုမြင်တာ မဖြစ်နိုင်ခြင်း။

(၃) သဘာဝတရားမှန်သမျှကို အထူလိုမြင်တာ မဖြစ်နိုင်ခြင်း။

(၄) အာနန္ဒရိယက်မျိုးကို ကျူးလွန်တာ မဖြစ်နိုင်ခြင်း၊ အမေသတ်တာ၊ အဖေသတ်တာ စသည်ဖြင့် ဒီလိုပြစ်မှုမျိုးကို ကျူးလွန်တာ မဖြစ်နိုင်ခြင်း။

(၅) ကောဏုဆောင်လာ ကို ယုံကြည်တာ မဖြစ်နိုင်ခြင်း၊ ကောတုဟလမ်းလာဆိုတာ အမြင်မ်းလာ၊ အကြားမ်းလာ။ အဲဒါတွေကို ယုံကြည်ပြီးတော့ လောကမှာ ကြီးပွားတိုးတက်နိုင်တယ်၊ စင်ကြော်နိုင်တယ်လို့ယုံတာ။ အကြံအစည် အောင်အောင်လို့ ဒီမြေမှာ ကြံပင်စိုက်တာတို့။ ချက်ချင်း အကျိုးပေးချင်လို့ ဂျင်းစိုက်တာတို့ ဒါတွေဟာ ကောတုဟလမ်းလာတွေပဲ။ သောတာပန် ဖြစ်သွားရင် ဒါမျိုးတွေကို ဘယ်တော့မှ မလုပ်တော့ခြင်း။

(၆) ပုံစွဲသာသနာတော်ရဲ့ အပြင်ပမှာ ဒါနကောင်းမှူ ပြဖို့ရာပုဂ္ဂိုလ် ဘယ်တော့မှ မရှာခြင်း။

အားလုံးပေါင်းလိုက်တဲ့အခါ (၆)ခု။

### ၃။ တတိယ ၆-ဌာန

- (၁) အမိသတ်မှုကို ကျူးလွန်တာ မဖြစ်နိုင်ခြင်း။
- (၂) အဖသတ်မှု ကျူးလွန်တာ မဖြစ်နိုင်ခြင်း။
- (၃) ရဟန္တသတ်တဲ့ကံကို ကျူးလွန်တာ မဖြစ်နိုင်ခြင်း။
- (၄) မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာ သွေးခြောအောင် လုပ်မှု မဖြစ်နိုင်ခြင်း။
- (၅) သံယာသင်းကဲ့အောင် ပြုလုပ်မှု မဖြစ်နိုင်ခြင်း။
- (၆) ဘုရားမှုတပါး တခြားပုဂ္ဂိုလ်ကို ကိုးကွယ်မှု မဖြစ်နိုင် ခြင်း။

ဒါက တတိယမြောက် မဖြစ်နိုင်တဲ့ ၆-မျိုး။

### ၄။ တုက္ခ ၆-ဌာန

- (၁) သူခ ဒုက္ခ ကို သယံကတအဖြစ် လက်ခံတာ မဖြစ် နိုင်ခြင်း။
- (၂) သူခဒုက္ခကို ပရံကတ အဖြစ် လက်ခံတာ မဖြစ်နိုင် ခြင်း။
- (၃) သူခ ဒုက္ခကို သယံကတ, ပရံကတ နှစ်မျိုးလုံးအဖြစ် လက်ခံတာ မဖြစ်နိုင်ခြင်း။
- (၄) သူခ ဒုက္ခကို သယံကာရ မဟုတ်တဲ့ အဓိစ္စသမုပ္ပန္ အဖြစ် လက်ခံတာ မဖြစ်နိုင်ခြင်း။
- (၅) သူခ ဒုက္ခကို ပရံကာရ မဟုတ်တဲ့ အဓိစ္စသမုပ္ပန္ အဖြစ် လက်ခံတာ မဖြစ်နိုင်ခြင်း။

(၆) သူခ ဒုက္ခကို သယံကာရ ပရံကာရ နှစ်မျိုးလုံး  
မဟုတ်တဲ့ အဓိစ္စသမ္ပုဒ္ဒအဖြစ် လက်ခံတာ မဖြစ်  
နိုင်ခြင်း။

“ဉာဏ့မျိုးသံယေ ရတန် ပထီတဲ့” ဒါ သောတာပန်ပုဂ္ဂိုလ်ရဲ့  
ကြည်သို့စရာကောင်းလှတဲ့ အနှစ်သာရရှိတဲ့ရတနာတစ်မျိုးပဲ။  
“တောန သဇ္ဇာန သုဝတ္ထိ ဟောတူ” ဉှုမှုန်သောစကားကို  
ပြောဆိုရခြင်းကြောင့် သတ္တဝါတွေချမ်းသာကြပါစေ။

“ကိုွာဝိ သော ကမ္မ ကရောတိ ပါပကီ  
ကာယေန ဝိစာ ဥဒ္ဓ စေတသာ ဝိ။  
အဘဗ္ဗ သော တသော ပဲ့စွဲအိယ၊  
အဘဗ္ဗတာ ဒီဌ္ဌပအသော ဝိတ္ထာ။  
ဉာဏ့မျိုး သံယေ ရတန် ပထီတဲ့၊  
တောန သဇ္ဇာန သုဝတ္ထိ ဟောတူ။”

သောတာပန်ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရုံ ကိုယ်နဲ့နှုတ်နဲ့  
မဟုတ်တာလေးတွေ အမှတ်တမဲ့ လုပ်မိတာလေးတွေရှိတယ်။  
ဒါက ဆိုးဆိုဝါးဝါးကြီးကိုပြောတာ မဟုတ်ဘူး။ သူမှာ အကုသိုလ်  
ဖြစ်တာတွေ နည်းနည်းရှိတယ်။ နှုတ်ကလည်း ပြောမိတာလေး  
တွေရှိမယ်၊ ကိုယ်ထိလက်ရောက် လုပ်မိတာလေးတွေလည်း  
ရှိမယ်၊ စိတ်က ကြိုစည်မိတာလည်းရှိမယ်။ ဒါပေမယ့်လို့ မကောင်း  
တာလုပ်ပြီးရင် ဖုန်္ဂုဏ်ထားမယ်၊ လျှို့ဝှက်ထားမယ်ဆိုတဲ့အတွေး  
လုံးဝမရှိဘူး။

ပုံထုလုပ်တွေကျတော့ မဟုတ်တာလုပ်တယ်။ မဟုတ်တာ  
လုပ်ပြီး လူမသိစေနဲ့ လူသိမှာဆိုတယ်။ မဟုတ်တာလုပ်ပြီးတော့

ဟုတ်တာလိုထင်အောင်လုပ်သေးတယ်။ သောတာပန်ပုဂ္ဂိုလ်တွေကျတော့ ပြစ်မှုတစ်ခုခဲ့ ကျူးလွန်မိထားလိုရှိရင် ဘယ်တော့မှုဖူးမထားဘူးတဲ့ ဖွင့်ပြောတယ်၊ ဆရာမိဘထံ ဝန်ချေတယ် “အဘဗ္ဗာ သော တဿ ဟိုဒ္ဓဒါယ” သူလုပ်ထားတဲ့ပြစ်မှုကို ဘယ်တော့မှုဖူးကွုယ်ထားတာ မရှိဘူးတဲ့။ ဘာဖြစ်လို့ မဖူးကွုယ်တာလည်း ဆိုလိုရှိရင် “အဘဗ္ဗာတာ ဒီဇ္ဈာဒသော ဓာတ္တာ” နိဗ္ဗာန်ဆိုတဲ့ အစစ် အမှန်သဘာဝတရားကို မြင်ထားပြီးပုဂ္ဂိုလ် ဖြစ်သည့်အတွက် ကြောင့် မဟုတ်တာလုပ်ပြီးတော့ ဖူးကွုယ်တယ်ဆိုတာမရှိဘူး။

ပုံထုဇ္န်တွေကျတော့ မဟုတ်တာလည်း လုပ်တယ်၊ ဖူးလည်းဖူးတယ်ပေါ့၊ နှစ်ထပ်ကွမ်းပေါ့နော်။ သောတာပန်ပုဂ္ဂိုလ်တွေကျတော့ မတော်တဆလုပ်မိတောင်မျဲ ဘယ်တော့မှု မဖူးဘူးတဲ့။ မဟုတ်တာလုပ်ရင် ဖွင့်ဟဝန်ခံပြီးတော့ နောက်ထပ် မဖြစ်အောင်ကြီးစားတယ်တဲ့။

ဒါဟာလည်းပဲ သောတာပန်ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ တွေ့နိုင်တဲ့ အင်မတန် နှစ်သက်စရာကောင်းတဲ့ ရတနာတစ်မျိုးပဲ ဖြစ်တယ်။ ဤမှန်သောစကားကို ဆိုရခြင်းကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

မိမိတို့ကျက်မှုတ်ထားတဲ့ ရတနာသူတ်ရဲ့ အဓိပ္ပာယ်ကိုသိပြီး အရိယာသူတော်စင်တွေရဲ့ တကယ့်နှစ်သက်ဖွယ်ကောင်းတဲ့ ရတနာတွေဆိုတာကို သစ္စာစကားဆိုမယ်ဆိုရင် မိမိနဲ့ မိမိပတ်ဝန်းကျင်မှာကျရောက်နိုင်တဲ့ ဘေးရန် အန္တရာယ်တွေ သို့မဟုတ် ကျရောက်လာတဲ့ ဘေးရန်အန္တရာယ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နိုင်း

မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်ကို  
စကြေဝှေ့ကျေဇူးတစ်သိန်းက နတ်တွေက ခံယူထားတာဖြစ်သည့်  
အတွက်ကြောင့် မို့တစ်တွေဟာ ယခုကဲ့သို့ သစ္ာဆီခြင်းဖြင့်  
မိမိတို့သစ္ာန်မှာဖြစ်စေ၊ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာဖြစ်စေ  
ကမ္မာသူ ကမ္မာသားတွေအပေါ်မှာဖြစ်စေ ကျရောက်လာတဲ့  
ဘေးရန် အန္တရာယ်တွေကို သစ္ာဆီခြင်းဖြင့် တို့ယယ်ရှားမယ်၊  
အရိယာသူတော်မွန်တွေရဲ့ ရရှိထားတဲ့ ဂုဏ်အရည်အသွေးမျိုး  
ရရှိအောင် ကြိုးစားအားထုတ်ကြမယ်လို့ စိတ်ထဲမှာရည်မှန်းပြီး  
ကျင့်ကြုံကြီးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု



## ရတနာနသုတေသန အနှစ်ချုပ်

### အပိုင်း(၃)

#### မှတ်တမ်း

သာသနာတော်နှစ် ၂၄၅-ခုနှစ်၊ ကောဇာလတ္တရာန  
၁၃၇၂-ခုနှစ်၊ သီတင်းကျေတ်လပြည့်ကျော် (၃)ရက်၊  
အိမ်တော်ရာဘုရားဝင်း(၂၄)ခန်း ရတနာယဉ် ဓမ္မပီမာန်တော်  
ကြီး အတွင်းဝယ် ကျောင်းဒကာကြီး ဦးမျိုးတင့်ဘားရည်ထူး၍  
ဆင်ယင်ကျော်ပါပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင် အခင်း  
အနား၌ ကျောင်းအမကြီး ဒေါ်တင်အေး (အမကီးသက်နဲ့  
ထိုက်) မိသားစုံ၏ အမတာဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား  
အပ်သော “ရတနာနသုတေသန အနှစ်ချုပ် အပိုင်း(၃)” တရား  
ဒေသနာတော်။

**ယ ကိုယ့် စိစ္စံ ဂါထာက ဘုရားဂုဏ်တော်ကို အာရုံပြုပြီး**  
သစ္စာဆိုပို့ကိုပြုတယ်။ တရားဂုဏ်နဲ့ သစ္စာဆိုပို့ပြုတာက နှစ်ဂါထာ  
ရှိတယ်။ သံယူဂုဏ်ကို အာရုံပြုပြီး သစ္စာဆိုပို့ပြုတာက ရှုစ်ဂါထာ  
ရှိတယ်။ နောက်ဆုံးမှာ နိဂုံးချုပ်အနေနဲ့ သိကြားမင်း သစ္စာ  
ဆိုတာက သုံးဂါထာရှိတယ်။ အားလုံးပေါင်းလိုက်တော့ ရတနာ  
သုတေသန (၁၈)ဂါထာရှိတယ်။ အဲဒီထဲမယ် ရတနာသုတေသန အနှစ်ချုပ်  
အပိုင်းတစ်၊ အပိုင်းနှစ်တို့မှာ ဂါထာအချို့ကို ဟောတားပြီးပြီ။  
ဒီကနေ့ ဗုဒ္ဓဂုဏ်ကိုအာရုံပြုပြီးတော့ သစ္စာဆိုပို့ ဂါထာနှစ်ပုဒ်နဲ့  
သံယူဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုပို့ ဂါထာတစ်ပုဒ်။

သံကြားမင်းကြီးက သစ္စာဆိုတဲ့ ဂါထာသုံးပုဒ်အကြောင်းကို  
ရှုင်းလင်းဟောကြားပေးမယ်။

သစ္စာဆိုပုံတွေက အင်မတန်မှုရိုးရှင်းပါတယ်။ မြတ်စွာ  
ဘုရားနဲ့ ပတ်သက်ပြီး သစ္စာဆိုပုံတစ်ပုဒ်က-

“ဝန်ဖွေ့စွေ ယထဲ ဖုသံတွေ့၊  
ဂိမ္မာန မာသေ ပွဲမသို့ ဂိမ့်။  
တထူပဲ မမွတ်ရုံ အအသေယို၊  
နိမ္မာနရို့ ပရဲ့ ဟိတာယူ။  
ဘုဒ္ဓဒ္ဓဗုဒ္ဓ ရတန် ပထိုံတဲ့၊  
ဝတေန သဇ္ဇာန သုဝဏ္ဏိ ဟောတူ။”

ဂိမ္မာန မာသေ နွဲရာသီက (၄)လရှိတယ်။ တန်ချုံ၊ ကဆုန်၊  
နယုန်၊ ဝါဆို နွဲ(၄)လ ရှိတယ်။ အတိအကျပြောရင် တပေါင်း  
လပြည့်ကျော် (၁)ရက်နွဲကစပြီး ဝါဆိုလပြည့်နွဲထိအောင်  
လေးလပေါ့။

ရာသီဥတု မှန်ကန်တဲ့အချိန်မှာ ‘တပေါင်းတန်ချုံ မိုးသား  
ကြား’ ဆိုတဲ့အတိုင်း ရုပ်ရေခါ မိုးတိမ်လေးတွေ တက်လာပြီး  
မိုးရွာတတ်တယ်။ နွဲဦးရာသီဖြစ်သည့် တပေါင်းလမှာ သစ်ပင်  
တွေက ရွက်ဟောင်းတွေကြော်ပြီးရွက်သစ်တွေဝေလို့ တန်ချုံလ  
ရောက်တဲ့အခါမှာ သစ်ပင်လေးတွေဟာ အဖူးလေးတွေ အပွင့်  
လေးတွေနဲ့ ဖြစ်လာတယ်။

နှယ်ပင်လေးတွေကလည်းပဲ အထက်ကို အညွှန်ကလေး  
တွေ တက်လာတယ်။ ဒါကြောင့်မိုးလို့ နွဲဦးရာသီကို အင်္ဂလာပို့  
spring ရာသီလို့ခေါ်တယ်။ အဲဒီ နွဲဦးရာသီမှာ တောသစ်ပင်

တွေ ခြုံတွေကို~~ကြည့်~~လိုက်မယ်ဆိုရင် အဖူးလေးတွေ အညွှန်းလေး  
တွေနဲ့ အင်မတန်မှုလှုတယ်။

ဝန္တပ္ပရမ္မ ယထာ ဖုသိတရွှေ တန်ချုံလရာသီမှာ သစ်ပင်  
လေးတွေဟာ ရွက်နှုတွေထိုးပြီးတော့ အဖူးလေးတွေ အပွင့်လေး  
တွေနဲ့ အလွန်လှုတယ်။ အလွန်ကျက်သရေရှိတယ်။ သစ်ပင်  
ဆိုတာ အကိုင်းရှိတယ်၊ အရွက်တွေရှိတယ်၊ အဖူးလေးတွေ  
ရှိတယ်၊ အပွင့်လေးတွေရှိတယ်၊ အသီးကင်းလေးတွေ ရှိတယ်  
ဆိုတော့ သစ်တစ်ပင်ရဲ့အလှဟာ ပြည့်စုံတယ်။

“အဲဒီလို အလှစုံလင်နေတဲ့ တော့အုပ်တစ်ခွင်က သစ်ပင်  
တွေကို ~~ကြည့်~~လိုက်ရင် နှစ်သက်စရာကောင်းသလိုပဲ မြတ်စွာ  
ဘူရားသခင်ဟောတော်မူတဲ့ တရားဟာလည်း ကျက်သရေ  
ရှိတယ်၊ စုံလင်တယ်”။

မြတ်စွာဘူရား ဟောတဲ့တရားကို နားထောင်~~ကြည့်~~လိုက်။  
ဒါနအကြောင်း လည်းပါတယ်၊ သီလအကြောင်းလည်းပါတယ်၊  
နတ်ပြည်အကြောင်းလည်းပါတယ်၊ ကာမဂ္ဂ၏ အာရုံတွေရဲ့  
အပြစ်လည်းပါတယ်၊ ကာမဂ္ဂ၏အာရုံတွေက ထွေက်မြောက်ဖို့  
နည်းလမ်းလည်းပါတယ်။ ဒါနကထာ၊ သီလကထာ၊ သရွက်ထာ၊  
ကာမာနဲ့ အာဒီနဝ ကထာ၊ နိုက္ခမ္မ အာနိသံသကထာ ဆိုတဲ့  
ကထာငါးပါး ပါနိုတယ်။ မြတ်စွာဘူရား တရားတော်ဟာ သစ်ပင်  
တစ်ပင်မှာတွေ့ရတဲ့ အရွက်ကလေးတွေ၊ အညွှန်းကလေးတွေ၊  
အဖူးကလေးတွေ၊ အပွင့်ကလေးတွေနဲ့ စုံလင်သလိုပဲ။

တထူးယံ့ ဝမ္မဝရဲ့ အအေသယီ အဲဒီပြီးပြည့်စုံတဲ့တရားဟာ  
သတ္တဝါတွေအတွက် နိုဗ္ဗာန်ထိအောင်ပို့ဆောင်ပေးမယ့် တရား

ချည်းပဲ။ ဓမ္မစကြာတရားဟောလည်း နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်တာပဲ။ အနတ္ထလက္ခဏသုတ်ဟောလည်း နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်တာပဲ။

အဲဒီလိုဟောတာဟာ ဘာအတွက် ဟောတာလဲလိုခိုရင် ပရမဲ့ ဟိတ္တယ အမြင့်ဆုံး အကျိုးစီးပွားအတွက်ဖြစ်တယ်။ ပရမဲ့ ဟိတ္တယ ဆိုတာ လူ့လောကမှာ အမြင့်ဆုံး အကျိုးစီးပွားဆိုတာ မအိုရဘူး၊ မနာရဘူး၊ မသေရဘူး၊ အိုခြင်း နာခြင်း သေခြင်းကနေ လွှတ်ကင်းသွားတဲ့ ဆင်းခဲ့ခြုံကျအားလုံးကနေ လွှတ်ကင်းသွားတဲ့ နိဗ္ဗာန်ဟာ ‘ပရမဲ့ ဟိတ္တ’ပဲ။ လောကလူတွေဟာ နိဗ္ဗာန်မရမချင်း ကောင်းကျိုးချမ်းသာ ပြည့်ပြည့်ဝဝရကြမှာမဟုတ်ဘူး။

နိဗ္ဗာန်ရမှု ကောင်းကျိုးချမ်းသာတွေ ပြည့်ပြည့်ဝဝရကြမှာ။ အေး-နိဗ္ဗာန်ရောက်ကြောင်းကို မြတ်စွာဘူးက ပြည့်ပြည့်ဝဝ စုစုလင်လင် ဟောထားတာဟာ အလွန်ကြည်းဖွယ်ကောင်းပါတယ်။ အဲဒီလိုတရားမျိုးကို ဟောတတ်တဲ့ မြတ်စွာဘူးဟာ အလွန်ကိုနှစ်သက်စရာ ကောင်းပါတယ်။ ရတနာတွေထဲမှာ နှစ်သက်စရာ အကောင်းဆုံးရတနာဖြစ်တယ်။ ဂူးအွှုံးမှွေ့ ရတာနဲ့ ပတ္တိတဲ့ ဒီလိုထူးခြားပြည့်စုံတဲ့တရားကို ဟောနိုင်တဲ့ မြတ်စွာဘူးဟာ ရတနာတွေထဲမှာ အလွန်နှစ်သက်စရာကောင်းတဲ့ ရတနာတတ်ပါးဖြစ်တယ်။

က- နောက်တစ်ခု သစ္စာဆိုပုံကို ထပ်ပြီးတော့ပြတယ် ဘာတုန်းဆိုရင် -

“ဝရော ဝရော ဝရော ဝရော ဝရော

အခုံတွော ဓမ္မဝရံ အအေသယို။

ဗုဒ္ဓိ မျခြေ ရတန် ပထီတဲ့  
သတေန သဇ္ဇာန သဝတ္ထိ ဖောတဲ့”

‘ဓရ’ ဆိတာ အင်မတန် ထူးမြတ်တယ်။ မြတ်စွာဘုရားဟာ သတ္တဝါတွေထက် မြင့်မြတ်တယ်။ ဘာကြောင့် မြင့်မြတ်တာတုန်း ဆိုရင် သီလအားဖြင့်လည်း တူတဲ့ပုဂ္ဂိုလ်မရှိ သာတဲ့ပုဂ္ဂိုလ်ဆို ပိုဝေး၊ သမာဓိ ပညာအားဖြင့်လည်း တူတဲ့ပုဂ္ဂိုလ်မရှိ။ အဲဒီတော့ လောကမှ မြတ်စွာဘုရားဟာ အမြတ်ဆုံးဖြစ်လို့ ‘ဓရ’ ဘုရားကို တွေ့ရတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မြတ်စွာဘုရားကို မြတ်နိုးတောင့်တ ကြတယ်။ ချစ်ခ်ကြတယ် ဒါကြောင့်လည်း ‘ဓရ’။

အဲဒီမြတ်စွာဘုရားဟာ ‘ဝရညာ’ တဲ့။ သူသိတဲ့တရားက လည်း အလွန်ကိုမြှင့်မြတ်တဲ့တရား နောက်ဆုံးမှာ သစ္စာလေးပါး တရားဆိုတာ အလွန်မြှင့်မြတ်တယ်။ မဂ္ဂုင်(၈)ပါးတရားဆိုတာ အလွန်မြှင့်မြတ်တယ်။ နောက်ဆုံး နိုဗ္ဗာန်ဆိုတဲ့တရားဟာ အဆင့် အမြင့်ဆုံးတရားဖြစ်တယ်။ အဲဒီ တရားတွေကိုသိလို့ ‘ဝရညာ’ လိုခေါ်တာ။

‘ဝရဒေါ’ ကျေန်တဲ့ပုဂ္ဂိုလ်တွေကိုလည်း အဲဒီ အမြတ်ရတနာ တွေကို ပေးစွမ်းနိုင်တယ်။ ဟော- ဘုရားရဲ့ ဂုဏ်ပည်တွေက အမြတ်ဆုံး နိုဗ္ဗာန်ဆိုတဲ့တရားကိုသိတယ်။ အဲဒီအမြတ်ဆုံးဆိုတဲ့ နိုဗ္ဗာန်ကိုလည်း သတ္တဝါတွေကိုပေးကမ်းနိုင်တယ်။ မြတ်စွာဘုရား ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေနည်းတာမဟုတ်ဘူး။ ဘုရားလက်ထက်က အကျေတ်တရားရသွားပြီးတော့ သံသရာဝင့်က လွှတ်သွားတဲ့ ပုဂ္ဂိုလ်။ မြတ်စွာဘုရားပေးလို့ ရတာတွေချည်းပဲ။

ပထမဆုံး ဓမ္မစကြာ ဟောလိုက်တယ်၊ ရွှေးဦးစွာ ရှင်ကောဏ္ဍာသကြီး သဘောပေါက်သွားတယ်၊ ထိုနောက်မှာ ဆက်ပြီးတော့ ဆုံးမည့်ဝါဒပေးတော့ ပွဲဝင့်ငါးဦးလုံးဟာ အကျေတ်တရားရသွားတယ်။ အနတ္တလက္ခဏသုတ် ဟောလိုက် တဲ့အခါမှာ အားလုံးဟာ ကိုလေသာအာသဝေ ကင်းစင်တဲ့ ရဟန္တတွေ ဖြစ်သွားတယ်။ မြတ်စွာဘူရားက အမြတ်ဆုံးတရားနဲ့ အမြတ်ဆုံးနို့ဗုံးကို ပေးလိုက်တာပဲ။ ဒါကြောင့် ‘ဝရဇ္ဈိ’။

နောက်တစ်ခါ ‘ဝရာဟဇ္ဈိ’ ဆိုတာ မြတ်စွာဘူရားယူလာ တဲ့ လက်ဆောင်ဟာ အလွန်တန်ဖိုးရှိတဲ့လက်ဆောင်ဖြစ်တယ်။ လောကမှာလူတွေဟာ လက်ဆောင်တွေ ယူလာတတ်ကြတယ်။ သယ်ဆောင်လာကြတယ်၊ အဲဒီ သယ်ဆောင်လာတဲ့ပစ္စည်းက တစ်ခါတစ်ခါ တန်ဖိုးရှိချင်မှရှိမယ်။ မြတ်စွာဘူရား သယ်ဆောင် လာတဲ့ လက်ဆောင်က မြင့်မြတ်တဲ့သစ္စာလေးပါးကို သယ်ဆောင် လာတယ်။ အင်မတန်မြင့်မြတ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို သယ်ဆောင်လာတယ်။ နို့ဗုံးတရားမြတ်ကို သယ်ဆောင်လာ တယ်။ ဒါကြောင့်မို့ ‘ဝရာဟဇ္ဈိ’ အမြတ်ကိုယူလာတဲ့ ဘူရားလို့။

ဟော- ဘူရားရဲ့ဂုဏ်ကို ကျတိပိသောမှာပါတဲ့ ‘အရဟံ သမ္မာသမ္မာဇ္ဈိ’ ဆိုတာတွေမဟုတ်ဘဲ ထူးခြားတဲ့ အရည်အသွေး တွေကို အာရုံပြုပြီး ဒီမှာ သစ္စာဆိုပုံကိုပြေတာ။

‘ဝရဇ္ဈိ’ သီလ သမာဓိ ပညာ အနေနှင့်လည်း အမြတ်ဆုံး ဖြစ်တယ်။ ‘ဝရညာ’ အမြတ်ဆုံးတရားကိုသီတယ်။ ‘ဝရဇ္ဈိ’ သတ္တဝါတွေကို အမြတ်ဆုံးတရားကို အပ်နှင်းတယ်။ ‘ဝရာဟဇ္ဈိ’ အမြတ်ဆုံးတရားတွေကို သယ်ဆောင်လာတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။

‘အန္တာရော’ သာတဲ့ပုဂ္ဂိုလ်မရှိဘူး။ အတူမဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီ အတူမဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောတယ်။ အဲဒီလို နိဗ္ဗာန်ရောက်ကြောင်းတရားကိုဟောပြီးတော့ နိဗ္ဗာန် ဆူကြီးကိုပေးတဲ့ မြတ်စွာဘုရားဟာ အင်မတန်မှ နှစ်သက်စရာ ကောင်းတဲ့ ရတနာတစ်မျိုးဖြစ်ပါတယ်။ ဒီမှုန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေလို ဘုရားကို အာရုံပြုပြီးတော့ သစ္စာဆိုတာ။

အမှားအယွင်းတစ်ခုမှုမရှိလို မှန်ကန်သောစကားဖြစ်သည့် အတွက်ကြောင့် စွမ်းအားသတ္တိတွေ အင်မတန်မှ ပြည့်ဝတယ်။ ဒါ နေ့စဉ်နဲ့အမှာ ရွတ်ဖတ်တဲ့အခါ ဒါတွေကိုအာရုံပြုပြီး သစ္စာ ဆိုသင့်တယ်ပေါ့။

အဲဒီလို သစ္စာဆိုမယ်ဆိုရင် ကိုယ့်သစ္စာန်မှာ စွဲကပ်နေတဲ့ ရောဂါဝေဒနာတွေလည်း ပျောက်ကင်းမယ်။ အေး- သက်သာ စရာ အကြောင်းတွေ ရှိလာရင်လည်း သက်သာသွားမှာပေါ့။ ရောဂါဝေဒနာဆိုတာ ကုစားလို့ရတာရှိတယ်၊ ကုစားလို့မရတာ ရှိတယ်။ ကုစားလို့ရတာတော့ သက်သာပျောက်ကင်းသွားနိုင် တယ်။

ကဲ-ကောင်းပြီ နောက်ဆုံး ဂါထာတစ်ပုဒ်က သံယာဂုဏ်နဲ့ ပတ်သက်တယ်။ ရဟန္တာရဲ့ ဂုဏ်အရည်အချင်းနဲ့ သစ္စာဆိုပုံကို ပြတာ။

“မီထံ ပုရာထံ နာဝ နည်းသမ္မာဝံ၊  
ဂိုလ္လာစိတ္တာ”ယတိကော ဘထိုံး။  
တေ မီထံမီအ အပိုဂျို့ ဆန္တာ၊  
နိဗ္ဗာ မီရာ ယထာယံ ပဒီပေါ့ ။

လူခွဲခြာ သံယော ရတနဲ့ ပထီတဲ့  
တောန သဇ္ဇန သုဝတ္ထီ ဟောတူ။”

“ကံဟောင်းကုန်ပြီး ကံသစ်ဖြစ်မှုမရှိတဲ့အပြင် နောက်ဘဝ  
အပေါ် တွယ်တာမှုကင်းပြတ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေဟာ ဘဝ  
မျိုးစောကုန်ပြီး တက္ကာတိုးပွဲးမှု မရှိကြတော့သဖြင့် မီးတောက်ပမာ  
ငြိမ်းပျောက်သွားကြပြီ၊ ဒါဟာ နှစ်သက်စရာရတနာ ဖြစ်ပါတယ်၊  
ဤသွားစကားကြောင့် သတ္တတိတွေ ချမ်းသာကြပါစေ။”

ရဟန္တာဟာ ဘယ်လိုပုဂ္ဂိုလ်ဆိုတာ ထင်ထင်ရှားရှားပြ  
တယ်။ ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ အနေအထား ဘယ်လိုရှိလဲ၊  
ဒီပရီတ်ကြီးပါဉ်တော်မှာဆိုထားတဲ့စကားကိုမေးပြီး ဒီကနေ့  
ရဟန္တာဆိုတဲ့နောက်ကို လူတွေက တခြားနည်းနဲ့ လိုက်နေကြ  
တယ်။

တခြားနည်းတွေဆိုတာ မြန်မာပြည်မှာ ဓာတ်တော်ကျရင်  
ရဟန္တာလိုထင်နေကြတယ်။ ရဟန္တာဖြစ်ရင် ဓာတ်တော်ကျတယ်  
လို့ ဘယ်စာထဲမှာမှာဆိုထားတာ မရှိဘူး။ အတူ ဆိုတာ အရိုးကို  
ပြောတာ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သာ အမိန္ဒာန်ထား  
လို့ ဒီအရိုးဓာတ်တွေဟာ အမျိုးအစား(၃)မျိုး၊ ကွဲပြားပြီးတော့  
သွားတယ်။ အကြီးဆုံးက ပဲနောက်စွဲခြေမ်းလောက်ရှိတယ်။  
အလတ်စားက ဆန်စွဲထက်ဝက်ပိုင်းလောက်ရှိတယ်။ အငယ်  
ဆုံးက မူန်ညှင်းစွဲလောက်ရှိတယ်လို့ ဒီလိုဆိုတာပဲရှိတယ်။

အဲဒီတော့ ဒီကနေ့ခေတ်မှာ ဓာတ်တော်ကျတာလည်း  
အလွန်များတယ်။ စောကားဖို့ပြောတာမဟုတ်ဘူး။ အသိဉာဏ်

ရှိဖို့တော့လိုအပ်တယ်ပေါ့။ အသိဉာဏ် မရှိလိုရင် အလိမ်အညာ ခံရတတ်တယ်။ မြတ်စွာဘူရားဟောတဲ့အထဲမှာ ကြည့်လိုရင် တော့ လိုပိုတာ အနီးကိုပြောတာပဲ။ ခန္ဓာကိုယ်က ဖြစ်ပေါ်လာတဲ့ အနီးတွေလေ။ မီးသရှိဟ်လိုက်ရင် ဘယ်သူပဲဖြစ်ဖြစ် အနီးတွေ ကျန်တယ်။

အဲဒီထဲမယ် မှားမှားယွင်းယွင်းမှတ်ထားကြတာတွေ ရှိသေး တယ်။ ရဟန္တာဆိုရင် ချိတ်ဆက် ဘူရားဆိုရင် ကွင်းဆက်ဆိုပြီး တော့ ဒီစကားက ဘုန်းကြီးတို့လည်း ငယ်ငယ်က ကြားဖူးတယ်။ တကယ်က အဲဒီစကားက အမှတ်မှားနေတာ။ ဘယ်မှာ ဒီစကား မူရင်းရှိလဲဆိုရင် မဟာသရှိမြို့သုတေသန နာဂါပလောကိုတာ အခန်းမှာ ရှိတယ်။

မြတ်စွာဘူရားသခင် ကိုယ်တော်မြတ်က ဝေသာလီပြည် ကနေ နောက်ဆုံးထွက်ခွါတဲ့အခါမှာ ဝေသာလီပြည်ကို ပြန်ကြည့်တာ၊ ပြန်ကြည့်တဲ့အခါမှာ သာမန်လူတွေကြည့်သလို ကြည့်လိုမရဘူး “နာဂါပလောကိုတာ” လို့ခေါ်တယ်။ ဆင်ကြီးတစ်ကောင်က နောက်ကိုကြည့်ရင် တစ်ကိုယ်လုံးလှည့်ရတယ်။ ဆင်ဆိုတာ ကော်က တို့တို့လေးရယ်လေ၊ နောက်ကိုလှည့်ကြည့်ချင်လို့ရတာ မဟုတ်ဘူး။ “နာဂါပလောကိုတာ” ဆင်ကြည့်သလိုကြည့်တယ် ဆိုတာ ဆင်ကြီးက တစ်ကိုယ်လုံးနောက်ပြန် လှည့်ကြည့်ရတယ်။

မြတ်စွာဘူရားသခင်ကိုယ်တော်မြတ်လည်း ဝေသာလီ ပြည်ကို နောက်ဆုံးအကြည့်အနေနဲ့ ကြည့်တဲ့အခါမှာ နောက်ပြန် လှည့်ပြီးကြည့်တာ။ အဲဒီ “နာဂါပလောကိုတာ” အခန်းမှာ ဖွင့်ဆိုထားတာရှိတယ်။ “မြတ်စွာဘူရားရဲ့ အနီးဆက်တွေဟာ

သာမန်လူတွေလို တွေ့ဆက်လည်းမဟုတ်ဘူး၊ ပစ္စကဗုဒ္ဓိတွေလို ချိတ်ဆက်လည်း မဟုတ်ဘူးတဲ့၊ သံကွင်းတွေလို ကွင်းဆက်တွေသာ “ဖြစ်တယ” လို ဆိုထားတာ။ အဲဒီစကားမှာ ချိတ်ဆက်ဆိုတာ ပစ္စကဗုဒ္ဓိတွေရဲ့ အနီးကိုပြောတာ။

အဲဒီတော့ ရဟန္တာက သာမန်ပုဂ္ဂိုလ်ထဲက တိဟိတ်ပုဂ္ဂိုလ်ထူးခြားတဲ့ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်က ရဟန္တာဖြစ်တာ။ ဆိုပါစို့-အေဝဒတ်တို့လည်း ရဟန္တာဖြစ်နိုင်တဲ့ အရည်အသွေးရှိတယ။ အဏာတသတ်တို့လည်း ရဟန္တာဖြစ်နိုင်တဲ့ အရည်အသွေးရှိတယ။ ဘာဖြစ်လိုလဲ၊ သူတို့လည်း တိဟိတ်ပုဂ္ဂိုလ်တွေပဲ။

အဲဒီမှာ ဓာတ်တော်ကျလို ရဟန္တာဖြစ်တာ မဟုတ်ဘူး၊ ရဟန္တာလိုပြောလိုမဲ့ရဘူး။ ဒါဟာ သက်သေခံပစ္စည်း မဖြစ်နိုင်ဘူး။ ဒါ ရဟန္တာကို အမှန်သိဖို့ ပြောတာနေ။ ရဟန္တာဖြစ်ချင်လည်း ဖြစ်မယ်လေ၊ ဒီလို ဓာတ်တော်ကျမှ ရဟန္တာလို တချို့လူတွေက ထင်ကြတယ်။ တကယ့်ရဟန္တာက ဓာတ်တော်မကျဘူးဆိုရင် သွားပစ်မှားနေမယ်။ သူ့ဟာသူ ရဟန္တာ ဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူး။ သူ့ရဲ့ သီလာ သမာဓိ၊ ပညာကိုပဲ ကြည်ညိုရ မှာ။ အဲဒါ မကြည်ညိုဘဲ ဟိုအအေးကြည်ညို ဒီအအေးကြည်ညို၊ ဟိုအနီးကြည်ညို ဒီအနီးကြည်ညိုနဲ့ ဒါကတော့ သဘာဝသိပ်မကျဘူး။

ဒီကနဲ့ခေတ်မှာ ဓာတ်တော်ကျတာများလွန်းလို ပြောပြတာပါ။ စာထဲပေထဲမှာရှိတာမဟုတ်ဘူးဆိုတာ မှတ်ထားပါ။ ပုဂ္ဂိုလ်တစ်ဦးဟာ ရဟန္တာပါလို သိဖို့မလွယ်ဘူး။ မလွယ်သည့်အတွက် ကြောင့် စွဲပ်လဲမစွဲပဲနဲ့ ကဲ့လည်းမကဲ့ရဲ့နဲ့။ ရဟန္တာ ဟုတ်မဟုတ်

ကိုယ်မသိနိုင်ဘူး။ ရဟန္တာဆိုတာ မျက်စိန္တြေမြင်လို့ချတာ မဟုတ်ဘူး၊ ပရစ်တွဲဝိဇ္ဇန်ညာက်ကိုရမှ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလို့သိနိုင်တာ။ ကျန်တဲ့ပုဂ္ဂိုလ်က ရဟန္တာလို့သိနိုင်တာ မဟုတ်ဘူး။

သိဟိုင်ကျန်း စီတာလတောင်မှာ သိတင်းသုံးနေတဲ့ ရဟန္တာ မထော်မြတ်ကြီးနဲ့ တောထွက် ဦးပွဲင်းကြီးတစ်ပါးတို့ရဲ့ အတ်လမ်းလေးတစ်ခုရှိတယ်။ ဆွမ်းခံသွားရင်း ရဟန္တာ မထော်မြတ်ကြီးရဲ့နောက်က တောထွက်ဦးပွဲင်းကြီးက မေးတယ်။ “အရှင်ဘုရား ရဟန္တာ ရဟန္တာလို့ ပြောကြတယ် ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာလဲဘုရား” လို့ မေးတယ်။ ရဟန္တာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးတုန်း၊ ဘယ်လိုဟာတုန်း။ ရွှေ့က အမေးခံရတဲ့ပုဂ္ဂိုလ်က တကယ့်ရဟန္တာကြီးပဲ။ “အေး- ရဟန္တာဆိုတာ သိပ်သိရခက်တယ်၊ ရဟန္တာနောက်ကနေ လိုက်နေတာတောင်မှ ကိုယ်နဲ့ အတူတူသွားနေတဲ့ပုဂ္ဂိုလ်ဟာ ရဟန္တာဆိုတာမသိနိုင်ဘူး၊ အဲဒီလောက်တောင် သိရခက်တယ်” လို့ ဒီလိုဖြေတာ။

ရဟန္တာဆိုတာ သိရခက်ပါတယ်။ ဘယ်သူ့မှတော့ မပြစ်မှားနဲ့။ သီလာ သမာဓိ ပညာကိုပဲ ကိုးကွယ်ရတယ်။ အေး- အရိုးတွေကျတယ်၊ ဓာတ်တော်ကျတယ်ဆိုရင် ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်က အရိုးမကျဘူး၊ ဓာတ်တော်မကျဘူးဆိုရင် ဒါ ရဟန္တာ မဟုတ်ဘူးဆုံးပြီး ပြစ်မှားမိန္ဒြီးမယ်။

### သိဟိုင်မှ ဗုဒ္ဓတော်ဓာတ်

ဘုန်းကြီးတို့သိမှာ သိဟိုင် ကိုလဲဘုံးမြို့မှာ သိတင်းသုံးတဲ့ ဆရာတော်ကြီးက သူတို့ကျောင်းတို့က်မှာ ဆရာတော် အစဉ်

အဆက် ကိုးကွယ်တဲ့ ဓာတ်တော်(၃)ဆူထဲက “ငါရှင်ကို တစ်ဆူ ပေးလိုက်ပါမယ်တဲ့” “ဘာဖြစ်လို့ ပေးတာတုန်း” ဆိုတော့ တစ်ခါတစ်ရုံ ဆရာတော်ကြီးက သူသိချင်တာတွေ မေးတယ်ပေါ့ မေးတဲ့အခါ ဘုန်းကြီးက ဘယ်ထဲမှာပါတယ်ဘုရား၊ ဘယ်လိုပါ ဘုရား လျှောက်ခဲ့ရတယ်။ အဲဒါကို ကျေးဇူးတင်လို့ ဒီဓာတ်တော် လေး ပေးလိုက်တာ၊ အဲဒီဓာတ်တော်လေးက ဖွေးဆွဲတဲ့နေပြီး ဆန်စွဲအကျိုးလေးလို့ ရှည်ရည်လေး၊ မြန်မာပြည်က အလုံး တွေ့နဲ့ မတူဘူးပေါ့။

အဲဒီတော့ ဆိုလိုတာကတော့ ဓာတ်တော်အမှတ်နဲ့ ကိုးကွယ်မယ်ဆိုရင် ဘာကိုးကွယ်ကိုးကွယ် ကုသိုလ်ရတယ်။ ဒါကတော့ ဘာဖြစ်လို့တုန်းဆိုရင် ကြည့်လေ- ဘုရားအမှတ်နဲ့ ကျောက်ဆင်းတဲ့တော်တွေ ထူပြီးတော့တောင်မှ ကိုးကွယ်နေ သေးတာပဲ၊ ဓာတ်တော်ကလည်း ဒါရှည်ထူပဲပေါ့။ ဓာတ်တော် အတု ကိုးကွယ်လို့ရတာပဲ၊ ကုသိုလ်မရဘူး ပြောတာမဟုတ်ဘူး၊ ဓာတ်တော်အမှတ်နဲ့ကိုးကွယ်တာပဲ၊ လူတွေက သဲပုံစေတီတောင် တည်ပြီးတော့ ရှိခိုးသေးတာပဲလေး။ ဘုရားအမှတ်နဲ့ ဘုရားကို ဦးတည်ပြီးတော့ လုပ်တာမှန်သမျှ ကုသိုလ်ရတယ်လို့မှတ်ထား။ ကုသိုလ်မရဘူးပြောတာ မဟုတ်ဘူးနော်၊ ကုသိုလ်ရတယ်။

ရဟန္တာဆိုတာရဲ့ သဘာဝကို ဒီမှာဟောထားတာရှိတယ်။ တဗြားသုတ္တန်တွေမှာလည်း ရဟန္တာအကြောင်းတွေ ဟောထား တာရှိတယ်။ အေး- ဒီမှာဟောထားတဲ့ ရဟန္တာဆိုတာ ဒီထံ ပုံရာထံ ရဟန္တာဆိုတဲ့ ပုံရှိလ်မှာ အတိတ်ကံတွေ ကုန်သွားပြီ။ ဒီ အတိတ်ကံတွေကုန်သွားတယ်ဆိုတာ ကိုလေသာချုပ်ပြီးသွားလို့ ကံတရားဟာ ချုပ်ပြီးသွားတာ။

ဆိုလိုတာက ကံဆိုတဲ့မျိုးစွဲတွေ ရဟန္တာပုဂ္ဂိုလ်မှာရှိတယ်။ သို့သော် ကိုလေသာ ကုန်သွားသည့်အတွက်ကြောင့် တဏ္ဍာဆိုတဲ့ ကိုလေသာအဖော်သဟဲ မရှိတော့လို့ ကံတရားတွေက အကျိုး ပေးလို့မရဘူး။ ကံနဲ့ကိုလေသာပေါင်းပြီးတော့မှ အကျိုးတစ်ခုကို ထုတ်လို့ရတယ်။ ကံချည်းသက်သက်က အကျိုးမထုတ်နိုင်ဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ အစိန္တာ ပစ္စယာ သခါရာ၊ သခါရ ပစ္စယာ စိည္ဗာထဲ လို့ ဟောထားတာ။ အဝိဇ္ဇာဆိုတာ ကိုလေသာ၊ သခါရဆိုတာ ကံ၊ ကံနဲ့ကိုလေသာ နှစ်ခုပေါင်းပြီး စိည္ဗာကဲဆိုတဲ့ အကျိုးတရားတစ်ခုကို ထုတ်လုပ်တာ။

### ကံဟောင်ကုန်ထာယ်ဆိုတာ

ရဟန္တာပုဂ္ဂိုလ်မှာ အဝိဇ္ဇာဆိုတဲ့ ကိုလေသာ ကုန်သွား တယ်။ ဒါ့ကြောင့် သခါရဆိုတဲ့ကံတရားက အကျိုးပေးလို့မရတော့ ဘူး။ အဲဒီအဓိပါယ်ကိုရည်ညွှန်းပြီးတော့ ကံဟောင်းတွေကုန်သွား ပြီလို့ဆိုတာ။ ရဟန္တာပုဂ္ဂိုလ်မှာ ကံဟောင်းတွေ ကုန်သွားတယ်လို့ ပြောလို့ရှိရင် ရှင်မောဂ္ဂလာန်မထောက်မြတ် ဘာဖြစ်လို့ သူခိုး သတ်တာခံရသလဲ? ကံဟောင်းတွေကျန်နေတယ်။ ကုန်တယ် ဆိုတာ ဘဝတစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ကံမျိုး မရှိတော့ဘူး၊ ဒီလို့ဆိုလို့တာ။ အတိက်ကလိုက်လာတဲ့ ကံကတော့ ခန္ဓာရှိနေ သမျှ ရှိနေးမှာပဲ။

အတိတ်ဘဝလုပ်တဲ့ ကုသိုလ် အကုသိုလ်ကံတွေက မြတ်စွာဘူးရားကိုလည်း လာနိုပ်စက်တာပဲလေ။ နားမှာရှိခဲင်နဲ့ အတိက်ခံရတယ်။ စို့မာန်နဲ့ အစွမ်းစွဲခဲ့ရတယ်။ သုန္ဓာရှိနဲ့ အစွမ်းစွဲ

ခံခဲ့ရတယ်။ ဒါ အတိတ်တူန်းကလုပ်ခဲ့တဲ့ အကုသိယ်ကံရဲ့ ဝန်ကြွေးလို့ ဖီလိုဆိုတယ်။ အဲဒီတော့ ကံတရားက ခန္ဓာရှိနေသမျှ ကာလပတ်လုံး ရှိနေညီးမှာပဲ။

သို့သော် စုတိရဲ့ဟိုဘက်မှာ ခန္ဓာမရှိသည့်အတွက်ကြောင့် စုတိ ဟိုဘက်ကို ဒုက္ခာလိုက်ပေးနိုင်တဲ့ကံဆိုတာ မရှိတော့ဘူး။ ဘုရားသန္ဓာန်မှာရှိတဲ့ ကံတွေဟာ ဖျက်ဆီးခံလိုက်ရတဲ့ မျိုးစွဲနဲ့ တူတယ်။ မျိုးစွဲတစ်ခုဟာ အပင်ပေါက်နိုင်တဲ့နေရာ ထိခိုက်နစ်နာသွားမယ် သို့မဟုတ် မီးလောင်ကျမ်းသွားမယ်ဆိုရင် အဲဒီ မျိုးစွဲဟာ မပေါက်နိုင်ဘူး။ ထိုအတူပဲ ကိုလေသာကို ဖယ်လိုက်တာနဲ့တစ်ပြိုင်နက် ကံတရားဟာ ဘဝတစ်ခုကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ဘူး။ အဲသလို ထုတ်လုပ်နိုင်တဲ့ စွမ်းအားရှိတဲ့ကံတွေ မရှိတော့တာကို ရည်ရွယ်ပြီးတော့ “နီထံ ပုရာထံ” အတိတ် ကံတွေ ကုန်သွားပြီလို့ ပြောတာဖြစ်တယ်။

နဝါ နတ္ထိသမ္မတ၊ နဝါ-ဆိုတာ ကံအသစ်၊ နတ္ထိသမ္မတ-ဖြစ်နိုင်ခြင်း မရှိတော့ဘူး။ ကံအသစ် မဖြစ်တော့ဘူး၊ ဘာဖြစ်လို့ မဖြစ်တာတူန်းဆိုရင် အဝိဇ္ဇာ တက္ခာ ဆိုတဲ့ ကိုလေသာတွေကို ဖယ်ရှားထားပြီသွားဖြစ်သောကြောင့်၊ ဥပမာ ဘာနဲ့တူတူန်းဆိုရင် သစ်ပင်ကြီးတစ်ပင်ဟာ အဖူးတွေ၊ အပွင့်တွေ ရှိနေလင့်ကစား အဲဒီသစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ အဖူးအပွင့်တွေက မသီးနိုင်တော့ဘူး။ အဲဒါလိုပဲ ရဟန္တာပုဂ္ဂိုလ်တွေမှာ အမြစ်ပြတ်သွားတဲ့သစ်ပင်ရဲ့ အပွင့်နဲ့တူတယ်။

### ရဟန္တာလုပ်တဲ့ကုသိုလ်

ရဟန္တာတွေလည်းပဲ ကုသိုလ်တော့ လုပ်နေတာပဲလေ။ ရှင်သာရိပုတ္ထရာက တရားဟောတယ်နော်။ ဆွမ်းခံတယ်၊ မမာ မကျွန်းဖြစ်တဲ့ပုဂ္ဂိုလ်တွေကို ကျွေးမွေးတယ်။ ကုသိုလ်လုပ်တာပဲ၊ ဘုရားလည်းရှိခိုးတာပဲ တရားဟောတယ်၊ ဒါတွေလည်း ကုသိုလ် ပဲပေါ့။ သို့သော် ရဟန္တာသနာန်မှာဖြစ်တဲ့ကုသိုလ်ကို ကိုလေသာ မရှိတော့သည့်အတွက် ကုသိုလ်ဆိုတဲ့နာမည်နဲ့ မသုံးတော့ဘဲ ကြိယာလိုခေါ်လိုက်တာ။ ကြိယာဆိုတာ ကိစ္စတစ်ခုဆောင်ရွက်မှု ပဲ။ သို့သော် ဒီဆောင်ရွက်မှုသည် ဘဝမှာ ကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့အစွမ်း၊ မရှိတော့ဘူး။ ဒီဘဝမှာတော့ ပေးနိုင်တဲ့ စွမ်းရည်သတ္တိ ရှိခဲ့သာပဲ၊ နောင်ဘဝ မပေးနိုင်တော့ဘူးလို့ ဆိုလိုတယ်။

**ဂိရ္ဗ္ဗိစိတ္တာ**’ ယတိကာ ဘဝသို့ – နောင်ဘဝကို လိုချင်တဲ့, တွယ်တာတဲ့တက္ကာဆိုတာ လုံးဝမရှိတော့ဘူး၊ နောင်ဘဝအတွက် တွယ်တာမှုတက္ကာ မရှိတော့ဘူး။

တေ ဒီကေမီဇာ အရိရှိစာန္တာ သူတို့မှာ မျိုးစွဲတွေ ကုန်သွားပြီ၊ နောင်ဘဝမှာ ဘဝမျိုးစွဲဆိုတာ မရှိတော့ဘူး။ ဘုန်းကြီးတို့တတွေမှာ ဘဝမျိုးစွဲ အပြည့်အဝ ရှိနေသေးတယ်။ အေး- ကံဆိုတဲ့မျိုးစွဲလို့လည်း ပြောလေ့ရှိတယ်။ အဲဒီကံက ဖန်တီးပေးလိုက်တဲ့ ဂိဉာဏ်ဆိုတဲ့မျိုးစွဲလည်း ရှိတယ်ပေါ့။

အင်္တာရန်ကာယ် ဘဝသုတ္တန်မှာ ‘ကမ္မာ ခေတ္တာ၊ ဂိဉာဏ် မီး၊ တထား သူ့ဟော’ လို့ ဥပမာပေးထားတာ။ ကံတရားဟာ မြေလွှာ။ ကံတရားကြောင့် ဖြစ်လာတဲ့ သန္ဓာစိတ်ကလေးဟာ

မျိုးစွဲ။ အဲဒီမျိုးစွဲလေးဟာ အပင်ပေါက်ဖြို့အတွက် တွယ်တာမှု ဆိုတဲ့ တက္ကာရာဂသည် 'ရေ' ပဲတဲ့။

သဘာဝကို ကြည့်မယ်ဆိုလိုရှိရင်လည်း မြေရှိမှုရမယ်၊ ရေရှိမှုရမယ်၊ ဒါမှ မျိုးစွဲပေါက်မှာပါ။ မြေမရှိ၊ ရေမရှိလိုရှိရင် မျိုးစွဲလေးချည်းထားရင် မပေါက်ဘူး။ မြေနဲ့ရေနဲ့ပေါင်းမှ ပေါက် တယ်။ အဲဒီမျိုးလိုပဲ ဝိညာက်ဆိုတဲ့မျိုးစွဲလေးဟာ ကံဆိုတဲ့ မြေလွှာရှိရမယ်၊ တက္ကာဆိုတဲ့ မျိုးစွဲရှိရမယ်တဲ့။ ကံနဲ့ ကံလေသာ နှစ်ခုပေါင်းပြီးတော့ ထုတ်လုပ်တယ်ဆိုတဲ့ အခိုပါယ်ကိုပြောတာပဲ။

ရဟန္တာဖြစ်သွားပြီဆိုရင် 'မီထယ်မော' မျိုးစွဲတွေ မရှိတော့ဘူး၊ ကုန်သွားပြီ၊ နောက်ထပ် ပေါက်စရာမရှိတော့ဘူး။ ဘဝမှု "အိပိရှိဆွာ" ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း ကုန်ခမ်းသွားပြီတဲ့။ ရဟန္တာဘဝဟာ ရုထားတဲ့ဘဝတစ်ခု အဆုံးသတ် သွားတာနဲ့ တစ်ပြိုင်နက် ဘယ်ရောက်သွားတယ်လို့ ပြောလို့ မရဘူး။ ဒီအုပ်ဆို ဒီရာ ပြိုမ်းသွားတယ်လိုပဲပြောရမယ်။ ဥပမာက ဖယောင်းတိုင်မီး ဆီမီးလေး ပြိုမ်းသွားသလိုပဲ။

ဆီမီးလေးတစ်ခု ထွန်းထားတယ်၊ ထွန်းထားတဲ့အချိန်မှာ ဆီလည်း ကုန်သွားတယ်၊ မီးစာလည်း ကုန်သွားတယ်ဆိုရင် ဒီမီးလေးပြိုမ်းသွားတယ်၊ အထောက်အပဲ အကြောင်းတရားတွေ ကုန်လို့ ပြိုမ်းသွားတယ်။ ဒါဖြင့် ဒီမီးလေး ဘယ်ရောက်သွားတုန်းလို့ ပြောလို့ရလား မရဘူး။ ပြိုမ်းသွားတာလိုပဲ ပြောရမှာပဲ။

ရဟန္တာပုဂ္ဂိုလ်တွေကလည်း ဒီလိုပဲ၊ အကြောင်းတရားတွေ ကုန်သွားသည့်အတွက်ကြောင့် သူတို့ ဘဝတစ်ခု ရုပ်နာမ်ခန္ဓာ တွေ ပြိုမ်းသွားတာကို ဘယ်ရောက်သွားတယ်လို့ ပြောလို့မရဘူး။

အဲဒီငြမ်းသွားတာကိုပဲ အရပ်စကားအနေနဲ့ပြောတာ၊ နိဗ္ဗာန် စံဝင်သွားတယ်လိုပြောတာ၊ နိဗ္ဗာန်ဟာ ဘုံပိမာန်ကြီးလိုလို ဘာ လိုလို တွေးထင်ကြတယ်။ ဒါ တင်စားပြောတဲ့စကား၊ တင်စားပြောမှ တချို့ကလည်း နားလည်တာကိုး၊ တင်စားပြောမှ နားလည်သလိုပဲ တစ်ခါတစ်ခါ တင်စားပြောတာက အဟုတ် မှတ်ပြီး လွှဲမှားတဲ့အယူအဆ ဖြစ်လာတတ်တယ်။

တခြားသုတေသနတွေမှာ ရဟန်ဘို့တာ 'အရဟ' ကိုလေသာ တွေ မရှိတော့ဘူး။ လောဘ မဖြစ်တော့ဘူး၊ ဒေါသ မဖြစ်တော့ ဘူး၊ မောဟတွေ၊ မာန်မာနတွေ မဖြစ်တော့ဘူး၊ ကိုလေသာ တွေက ဝေးသွားတဲ့ပုဂ္ဂိုလ်ဟာ ရဟန်ဘာ။

**နီဏာသဝ** အာသဝတရားတွေ ကုန်သွားတယ်။ အာသဝ ဆိုတာ ကာမာသဝ၊ ဒီဋ္ဌာသဝ၊ အဝိဇ္ဇာသဝ၊ တဏ္ဍာရယ်၊ ဒီဋ္ဌာရယ်၊ မောဟရယ်၊ ဒါတွေဟာ မရှိတော့ဘူးလို့ ဒီလိုဘို့လိုတာနော်။

**ရုသိတဝါ-** မဂ္ဂင်(၈)ပါး အကျင့်တရားကို ပြည့်ပြည့်၀၀ ကျင့်ပြီးပြီ။ ကတေကရရေးယော - လုပ်စရာတွေ လုပ်ပြီးသွားပြီ။ လုပ်စရာတွေ မကျန်တော့ဘူး။ ဘုန်းကြီးတို့တတွေဟာ လုပ်စရာ တွေ ဘယ်တော့မှုမကုန်ဘူး၊ အရဟတ္ထမဂ်၊ အရဟတ္ထဖိုလ် မရမချင်းဟာ လုပ်စရာတွေရှိနေတာပဲ။ ဘယ်သူမှ ပြီးပြည့်စုံပြီလို့ ပြောလို့မရဘူးနော်။ အလုပ်ကရှိနေသေးတာ။ ဟော - ရဟန်ဘာ ပုဂ္ဂိုလ်တွေကျတော့ လုပ်စရာတွေကုန်သွားပြီ။

**ဉာဏ်ဘာရ-** ခန္ဓာဝန်ထုပ် ချုပြီးသူ။ လူတိုင်းလူတိုင်း ခန္ဓာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းနေရတာပဲ၊ ကိုလေသာ ကြောင့် ဝန်ထုပ်ဝန်ပိုးလို့ မထင်ကြတာ၊ တကယ်က ဝန်ထုပ်ဝန်ပိုး

ကြိုးပဲ၊ အဲဒီ ဝန်ထုပ်ဝန်ဖိုးပြောကို ချလိုက်ရင် ဒီစကားကိုယူပြီးတော့ ခန္ဓာဝန်ချတယ်၊ ခန္ဓာချတယ် ဆိုတဲ့အသုံးကို သုံးနေကြတယ် နော်။ ရဟန္တာအတွက်သာ သုံးသင့်တယ်။

**အနုပ္တ္တ သဒတ္ထာ** - ကိုယ်ရဲ့အကျိုးစီးပွားကို ရရှိပြီးသား ဖြစ်တယ်။ ဒီနေ့ လူတွေက ကိုယ်အကျိုးလိုက်နေတာ ကိုယ် အကျိုး ဘယ်သူမှမရှိကြဘူး။ ရဟန္တာဖြစ်မှ တကယ့် ကိုယ်အကျိုး ဆိုတာ ပြည့်ပြည့်ဝဝရှိတာ။ ကိုယ်အကျိုးဆိုတာ ဘယ်တော့မှ ပြည့်ပြည့်စုစု မရနိုင်သေးဘူးတဲ့။

**ပရိရှိထာ ဘဝယံယောဇ္ဈာ** - ဘဝပေါ်မှာ တွယ်တာသော သံယောဇ် ကုန်ပြီးသူ့ ဘဝပေါ်မှာ တွယ်တာတဲ့ သံယောဇ် အားလုံးဟာ ကုန်သွားပြီတဲ့။ ဘဝသံယောဇ်တွေအားလုံး ကုန်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။

**သမ္မအညာ ဒိမ္မတ္ထာ** - အမှန်အကန်သိပြီးတော့ အတွယ် အတာတွေကနေ လွှတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ အဲဒါမှ ရဟန္တာလို့ပြောတာနော်။

### ဒါရ္ဂကာဖိုကာ သူတ်

ဒကာတစ်ယောက်ကဘူးရားကိုလျောာက်တယ်လေ၊ “အရှင် ဘူးရား၊ တပည့်တော် နေ့စဉ်နှင့်အမျှ အလျှေအတန်းတွေ လုပ် တယ်၊ အိမ်မှာ ဆွမ်းအမြေကပ်တယ်၊ တပည့်တော်ဆီကြတဲ့ ကိုယ်တော်တွေက ရဟန္တာတွေချည်းပဲ”တဲ့။

မြတ်စွာဘူးရားက “ဒကာ၊ သင်လို့ လူဝတ်ကြောင် တစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ

မဟုတ်ဘူးလို့ သိဖို့ခက်ပါတယ်။ အဲဒါကြောင့် သံယာကိုသာ ရည်စုံပြီးကပ်ပါ သံယာကိုပဲ ရည်စုံပြီးတော့လူပါ' လို့ ဆုံးမ ဉာဏ်ပေးဖူးတယ်။

လောကမှာ ရဟန္တာဆိုတာဟာ ဒီလို့ အရည်အသွေးတွေ ရှိရမယ်ဆိုတာ သိထားဖို့လို့အပ်တယ်ပေါ့။ အဲဒါမှ ရဟန္တာ အစစ် အမှန်ကိုလည်းပဲ ကြည်ညိုနိုင်တယ်။ ရဟန္တာအစစ်အမှန် မဟုတ် ရင်လည်းပဲ ကိုယ်ဟာ ရဟန္တာမဟုတ်ကြောင်းကို သိနိုင်တယ်။ ဒီလို့အရည်အသွေးရှိမှ ရဟန္တာဆိုတာကို ထင်ထင်ရှားရှား သိရမယ်။

### သိကြေားမင်းချွင်းတဲ့ ဂါထာ

အခိုက်တွေးကတက်ရောက်တဲ့ပရီသတ်ထဲမှာလည်း သိကြား မင်းကြွောက်ယ်တိုင်ပါတယ်။ ကိုယ်တိုင်ပါတော့ သူကိုယ်တိုင်ကနေ ပြီးတော့ နောက်ထပ် ဂါထာလေး (၃)ပုံးကိုဆိုတယ်-

“ယာနိဝ ဘုတာနိ သမာဂတာနိ၊  
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိုက္ခာ။  
တထာဂတ် ဇဝမန္တသယုဖိတ်၊  
ဓုဋ္ဌာ နမသယာမ သုဝတ္ထိ ဟောတု။  
ဓုဋ္ဌာ နမသယာမ သုဝတ္ထိ ဟောတု။  
သံယံ နမသယာမ သုဝတ္ထိ ဟောတု။”

ဒါက သိကြားမင်းဆိုတဲ့ ဂါထာ(၃)ပုံးလို့ ဒီလို့မှတ်ရမယ်။ ဟော- ပေါင်းလိုက်တဲ့အခါကျတော့ ဒါ ရတနသုတ်မှာ ဂါထာ ပေါင်း (၁၈)ပုံးလို့။ သို့သော် နိဒါန်းဂါထာ မပါဘူး။

နိုင်း

အဲဒီတော့ ရတနသုတ်ကို ရွတ်ဖတ်သရဣဗာယ်ကြတော့  
မယ် ဆိုလိုရှင် မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို  
ရွေးဦးစွာ အာရုံပြုပြီးတော့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံယာဂုဏ်  
တွေကို ရွတ်ဆိုပြီး သစ္စာဆိုကြမယ်ဆိုရင် မိမိတို့မှာ ကျော်ချောက်  
နေတဲ့ အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေကနေ တကယ်  
လွတ်မြောက်နိုင်ပါတယ်လို့ ယုံယုံကြည်ကြည်နဲ့ ဒီလိုသစ္စာဆိုကြရ  
မယ်။

လိုသစ္စာဆိုတဲ့ စကားလုံးတွေထဲမှာလည်းပဲ မိမိတို့ လိုက်နာ  
ကျင့်သုံးဖွယ်ရာ အချက်အလက်တွေ အများကြီးပါတယ်။ တို့  
တတွေဟာ သံသရာကလွတ်ချင်လိုရှင် ကံဟောင်းတွေ ကုန်ဖို့  
လိုတယ်။ ကံသစ်တွေလည်း ကိုယ်သစ္စာနှင့်မှာ မဖြစ်ဖို့လိုတယ်။  
ဘဝကြီးကိုတွယ်တာတဲ့ တက္ကာတွေကို ကင်းပြတ်သွားအောင်  
လုပ်ဖို့လိုတယ်။ ဒါမှ တို့တတွေဟာ နိုဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို  
ရကြမှာဖြစ်ပါတယ်လို့ ကိုယ်စိုက်ယိစို သဘောကျွှမ်းတော့ မြတ်စွာ  
ဘုရား ဟောကြားထားတဲ့ ဒါ ရတနသုတ်အတိုင်း လိုက်နာပြီး  
ကျင့်ကြံကြီးကုတ် အားထုတ်တော်မှုနိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု



## အရှင်အာန္ဒြ ၏ ပိပသနာ

### မြတ်တော်

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ  
သတ္တရာန် ၁၃၃၁ ခုနှစ်၊ နောင်းတန်ခူး လပြည့်ကျော်  
(၅)ရက်၊ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊  
မလွန်ဆန်လူအသင်းထောက် နှင့် တိပိဋကနီတာယ  
သာသနာပြု ဥပဒေကဗျာဖွဲ့၊ (၃၃)ကြိုင်မြောက် မလွန်  
ဆွမ်းဆန်တော်နှင့် တိနှစ်တာ လူအိုင်းမှုအစုစုတို့  
ရေစက်ခု ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်  
သော “အရှင်အာန္ဒြ ၏ ပိပသနာ” တရားဒေသနာမတော်။

အရှင်အာန္ဒြ ကို ပုဂ္ဂိုလာသာသာဝင် သူတော်စင်တွေ  
အားလုံးလောက်နီးနီး သိကြတယ်။ မြတ်စွာဘုရားရဲ့ ညီတော်  
ဝမ်းကွဲ မြတ်စွာဘုရားကို အလုပ်အကျော်ပြုပြီး တောဒဂ် ၅-တန်  
ဖြင့် ချီးကျျီးမြောက်စားခြင်းခံရတဲ့ ပုဂ္ဂိုလ်ပဲ။ ရှင်အာန္ဒြဟာ  
သာသနာတော်မှာ အလွန်ထင်ရှားတဲ့ ရဟန်းတော်တစ်ပါးဖြစ်လို့  
ရှင်အာန္ဒြရဲ့အကြောင်းကို သိပြီးသားဖြစ်ကြလိမ့်မယ်။

မြတ်စွာဘုရားပထမဆုံးအကြိုး ကပိလဝတ်နေပြည်တော်  
သို့ ကြွောက်တဲ့အခါမှာ သူဒွေ့ဒန်မင်းကြီးက မြတ်စွာဘုရားရဲ့  
အခြေအနံအဖြစ် သာကိုဝင်မင်းသားတွေ ရဟန်းဝတ်ဖို့ တိုက်တွေး  
တယ်။ ကပိလဝတ် နေပြည်တော်မှာရှိတဲ့ သာကိုဝင်မင်းသား

တွေဟာ မြတ်စွာဘုရားနောက်တော်က လိုက်ပါပြီးတော့ ရဟန်းပြုကြတယ်။ အဲဒီထဲမယ် ရှင်အာနန္ဒတို့က အုပ်စုတစ်စုပေါ့။ ရှင်အာနရွှေတို့ ရှင်ဘဒ္ဒိယတို့ ရှင်ကိမ်းလတို့ ရှင်အာနန္ဒတို့ ပါဝင်တဲ့ သာကိုဝင်မင်းသား(၆)ယောက်ဟာ မြတ်စွာဘုရားကပါလဝတ်ကနေပြီး ဝေသာလီပြည့်ကြသွားတဲ့အခါ ဘုရားနောက်လိုက်သွားပြီးတော့ သက်နှင့်ဝတ်ခဲ့ကြတယ်။

ပြီးတော့ ရှင်အာနန္ဒဆိုတာ မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို “အာ၊ အေ၊ ကာ၊ ယ၊ ဆန်၊ ချွေ၊ ကယ်” လို့ အတိုကောက်လုပ်ထားတဲ့အထဲမယ် အာ ဆိုတာ ရှင်အာနန္ဒကို ပြောတာ၊ အေ ကတော့ ဗောဓိပင်ပေါ့ကာ က ကာဌ္မာဒါယီ ယ က ယသောဓရ၊ ဆန် က မြင်းတော်ခဲ့ မောင်ဆန်၊ ချွေက ချွေအိုးကြီးလေးလုံး၊ ကယ်က ကဏ္ဍာကမြင်း။ မြတ်စွာဘုရားအလောင်းတော် မွေးဖွားလာတာနဲ့ တစ်ပြိုင်နက် အဲဒီပုဂ္ဂိုလ်များနဲ့ ဗောဓိပင်တို့ ချွေအိုးကြီးတို့ဆိုတာ မြတ်စွာဘုရား မွေးဖွားလာတဲ့နေ့မှာ စတင်ပေါ်ပေါက်လာလို့ ဖွားဘက်တော်လို့ ဒီလို့ ပြောကြတယ်ပေါ့။ အဲဒီတော့ ရှင်အာနန္ဒ မထော်မြတ်ကလည်း မြတ်စွာဘုရားနဲ့ ဖွားဘက်တော်ဆိုတော့ မြတ်စွာဘုရားနဲ့ သက်တော်ရွယ်တူလို့မှတ်ရမယ်။

မြတ်စွာဘုရားနဲ့ဖွားဘက်တော်တွေထဲက လူသားအနေနဲ့ အာနန္ဒ ရှိတယ်၊ ကာဌ္မာဒါယီ ရှိတယ်၊ ယသောဓရ ရှိတယ်၊ ဆန္ဒ ဆိုတဲ့မြင်းတော်ခဲ့အမတ်ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ပောင်ဆရာတွေက ဇာတာဖွံ့ဖြည့်လိုက်မယ်ဆိုရင် တစ်နောက် တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင့် တူမနေဘူးလား၊

အတာခွင်တူနေတဲ့အထဲမယ် သိဒ္ဓတ္ထမင်းသား တစ်ပါးသာလျှင် ဘုရားဖြစ်ပြီး ကျေန်တာတွေ ဘုရားမဖြစ်ဘူးတဲ့။ အတာခွင် တူနေတယ်ဆိုရင် အကုန်လုံး ဘုရားဖြစ်ရမယ့်ကိန်းပေါ့နော်။

အဲဒါနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးနှစ်ပါး ဆွဲနေးတာ ကြားဖူးတယ်။ ဆရာတော်ကြီးတစ်ပါးကပြောတယ် “ဘုရားနဲ့ ဖွားသက်တော် တစ်နောက် တစ်ချိန်ထဲဖွားလို့ အတာခွင်တူတဲ့ ပုဂ္ဂိုလ်တွေထက ဘုရားအလောင်းသာလျှင် ဘုရားဖြစ်ပြီး ကျေန်တဲ့ ပုဂ္ဂိုလ်တွေက ဘုရားမဖြစ်ဘူး၊ ဒီထဲမှာ ကဏ္ဍကမြင်းဆိုတဲ့ တိရစ္ဆာန် တစ်ကောင်လည်း ပါသေးတယ်လေ။ အဲဒီတော့ အတာခွင် တူလျက်သားနဲ့ ဘူးကြောင့် ဘုရားမဖြစ်တာတုန်း။ ဒါကြောင့် ပေဒင်ဆိုတာ ယုံစရာမရှိဘူး” လို့ ဆရာတော်ကြီး တစ်ပါးက ပြောတယ်။

ကျေန်ဆရာတော်ကြီးတစ်ပါးက “ကိုယ်တော် ပရိတ်ကြီး မရဘဲ စွာကျယ်စွာကျယ် ပြောမနေနဲ့” ပြောလိုက်တယ်။ သူ့ကို ပရိတ်ကြီးမရဘူး ပြောလိုက်တော့ အဲဒီဆရာတော်က “ဟာ ကိုယ့်လူ ပြောပါဦး၊ ပရိတ်ကြီးမရဘူးဆိုတာ ဘယ်လိုတုန်း” ဆိုတော့ ပရိတ်ကြီးထဲပါတယ် မဟုတ်လား။ “ပုဇွန် ဗောဓိသမ္မာရေ” လို့။ “ဘုရားဖြစ်ဖို့ရာအတွက် ပါရမိတွေကို ဆည်းပူးအားထုတ်ထားတဲ့သူမှ ဘုရားဖြစ်တော့မပေါ့၊ ဖွားဖက် တော်ဖြစ်ရဲနဲ့ ဘယ်ဘုရားဖြစ်မတုန်း။ ဒါကြောင့် ကိုယ်တော့ကို ပရိတ်ကြီးမရဘူးလို့ပြောတာ။”

ပေဒင်ကိန်းခန်းနဲ့ ကြည့်လိုက်မယ်ဆိုရင် အတာခွင် တူနေရင် အကျိုးပေးချင်း မတူသင့်ဘူးလား၊ တူသင့်ပေမယ့်

အဲဒီထဲမှာ ပါရမိဆိုတာ ရှိသေးတယ်။ ဒီနှုန္ဓာရက် မွေးပေမယ့်လို့ ဘုရားဖြစ်ကြောင်း ပါရမိတရားကောင်းတွေ စုဆောင်းထားတဲ့ ပုဂ္ဂိုလ်မှာသာ ဘုရားဖြစ်နိုင်တော့မပေါ့လို့ ဖြေသတဲ့နော်။ အေး ဒါလဲပဲ မှတ်သားစရာ တစ်ခုပေါ့နော်။

ရှင်အာနှုန္ဓာ မြတ်စွာဘုရား နောက်တော်ကနေလိုက်ပြီး ရဟန်းပြုတယ် ဆိုတဲ့အချိန်မှာ မြတ်စွာဘုရားက ၃၂ နှစ်ခန့် အရွယ်မှာပေါ့။ ဘုရားဖြစ်တာက ၃၅ နှစ်အရွယ်မှာ ဘုရား ဖြစ်တာ။ ကပိလဝဝတ်ပြည် ကြွတဲ့အခါကျတော့ ၃၃ နှစ်ဆိုပါစို့။ အဲဒီတော့ အရှင်အာနှုန္ဓာက ၃၃ နှစ်အရွယ်မှာ သက်နိုးဝတ်တယ်။ ရှင်ဒေဝဒတ်တို့၊ ရှင်အနူရွှေတို့၊ ရှင်ဘွိုယ်တို့နဲ့ အတူတကွ ထွက်လာကြပြီး ဘုရားထံ သက်နိုးဝတ်ကြတယ်။ အဲဒီလို သက်နိုး ဝတ်တဲ့အခါ ရှင်အာနှုန္ဓာဟာ ပထမဝါတွင်းမှာပဲ သောတာပန် ဖြစ်သွားတယ်။

### အာနှုန္ဓာသုတေ

ရှင်အာနှုန္ဓာ ဘာကြောင့် သောတာပန်ဖြစ်သွားသလဲ၊ ဘယ်သူတရားနာပြီး သောတာပန်ဖြစ်သွားသလဲလို့ ပိဋကတ် စာပေ ရှာဖွေကြည့်ရှုတဲ့အခါ သံယုတ္တနိကာယ်မှာ အာနှုန္ဓာသုတေ ဆိုတာ ရှိတယ်။ အဲဒီ အာနှုန္ဓာသုတေမှာ ရှင်အာနှုန္ဓာက သူ အကြောင်း သူပြန်ပြောထားတယ်။ သူဘာဖြစ်လို့ ဘယ်သူ တရားနာပြီးတော့ သောတာပန်ဖြစ်တယ် ဆိုတဲ့အကြောင်းကို သူပြန်ပောထားတယ်။

ရှင်အာန့် သာဝတ္ထိပြည် တောဝန်ကောင်းမော်မှာ သီတင်းသုံးနေတဲ့အချိန် ဓမ္မကထိကအရာမှာ ဓတေဒဂ်ရတဲ့ ရှင်ပုဂ္ဂိုတာရှိတယ်။ မန္တာကိုပုဂ္ဂိုးမရဲ့သားဖြစ်တဲ့ ရှင်ပုဂ္ဂို။ ဟို- သူနာပရန္တမှာ သာသနာပြုတဲ့ ရှင်ပုဂ္ဂိုက တစ်ပါး။ အခုံဒီ မန္တာကိုပုတ္တပုဂ္ဂို ဆိုတာ ဓမ္မကထိကအရာမှာ ဓတေဒဂ်ရတယ်။ သူက ကပါလဝတ်မြို့သား။ ဓမ္မစကြာ တရားဦးနာပြီးတော့ ပထမဦးဆုံး သောတာပန် ဖြစ်သွားတဲ့ အရှင်ကောဏ္ဍာညာရဲ့ တူတော်တယ်။ အင်မတန် ထူးခွာန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါး။ အဲဒီ ရှင်ပုဂ္ဂိုရဲ့တရားကိုနာပြီးတော့ ရှင်အာန့် သောတာပန် ဖြစ်တယ်။

ရှင်အာန့်က ရဟန်းတွေကို ပြန်ပြောပြုတယ်။ “ငါရှင်တို့ အရှင်ပုဂ္ဂိုဟာ ဒို့အဖို့ အလွန်ကျေးဇူးတွေ့မားတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒို့လို သာသနာဘောင်ဝင်လာခါစ ရဟန်းငယ်တွေအတွက် အင်မတန် မှ အေးကိုးရတဲ့ပုဂ္ဂိုလ်ပဲ။ တို့တစ်တွေဟာ အရှင်ပုဂ္ဂိုက တရားကို အသေးစိတ်ရှင်းပြတာနာရလို့ တရားထူး တရားမြတ် ရခဲ့ကြ တယ်” လို ရှင်းပြီး အရှင်ပုဂ္ဂိုက ဘယ်လို့ တရားဟောခဲ့တာ တုန်းဆိုတာ ဆက်ပြီးရှင်းပြုတယ်။

အရှင်ပုဂ္ဂိုဟောခဲ့တဲ့တရားလေးက “ဉာဏ်ဒါယ အာရာသာ အသိတိ ဟောတိ နော အနုပါဒါယ” တဲ့။ ရှင်းရှင်းလေးပဲ၊ “ငါ ဆိုတဲ့ အတွေးဟာ တစ်စုံတစ်ခုကို မိပြီးတော့မှ ပေါ်လာတာ၊ အမှုမပြုဘဲ မပေါ်ဘူး” တဲ့။ လောကလူတွေရဲ့ ငါဆိုတဲ့အတွေး ငါဟာဆိုတဲ့အတွေးဟာ ဘာကိုစွဲမှုပြီးတော့ တွေးနေကြတာ တုန်း။

အရှင်ပုဂ္ဂိုက ရှင်းပြတယ်။ “င့်ရှင် အာနန္ဒ၊ ငါဆိုတဲ့ အတွေးဟာ စွဲမှုပြီးတော့ ပေါ်လာတာ၊ မစွဲမှုဘဲ ပေါ်လာတာ မဟုတ်ဘူး။ ဘာကို စွဲမှုပြီး ပေါ်လာတာတူန်းဆိုရင် ဟောဒီ ခန္ဓာဝါးပါးကို စွဲမှုပြီး ပေါ်လာတာ။ ရုပ်ကို စွဲမှုပြီးတော့ ငါဆိုတဲ့ အတွေး ပေါ်လာတယ်၊ ခံစားချက်ကို စွဲမှုပြီးတော့ ငါဆိုတဲ့ အတွေး ပေါ်လာတယ်။ စိတ်ထဲက မှတ်သားမှုဆိုတဲ့ အမှတ် သညာကို စွဲမှုပြီးတော့ ငါဆိုတဲ့အတွေး ပေါ်လာတယ်။ အေး-ကြံတွေးခြင်း၊ သိခြင်းစတဲ့ စိတ်ရဲလှပ်ရားမှုဆိုတဲ့ သခါရတွေကို စွဲမှုပြီးတော့ ငါဆိုတဲ့အတွေး ပေါ်လာတာ၊ အသိစိတ်ဆိုတဲ့ ဝိညာက်ကို စွဲမှုပြီးတော့ ငါဆိုတဲ့အတွေးပေါ်လာတာ။ အဲဒီ ရုပ်၊ ဝေဇနာ၊ သညာ၊ သခါရ၊ ဝိညာက်လိုဆိုတဲ့ ခန္ဓာဝါးပါးကိုမဖို့ဘဲနဲ့ ငါဆိုတဲ့အတွေးမပေါ်ဘူး။”

ခန္ဓာဝါးဟာ လောကလူတွေ ငါလို ထင်မှတ်စရာပဲ။ “ငါ”ဆိုတဲ့အတွေးဟာ ဒီဋ္ဌအတွေး၊ “င့်ဟာ” ဆိုတဲ့ အတွေးဟာ တကျာအတွေး။ အဲဒီ တကျာ၊ ဒီဋ္ဌ ဆိုတဲ့ ဒီမှားယွင်းနေတဲ့ အတွေးတွေဟာ မိမိတို့သန္တာန်မှာရှိတဲ့ ရုပ်၊ ဝေဇနာ၊ သညာ၊ သခါရ၊ ဝိညာက်တို့ကို စွဲမှုပြီးဖြစ်ပေါ်လာတဲ့ အတွေးတွေ။

ဥပမာနဲ့ရှင်းပြတယ်။ “လူငယ်လူရှုယ်တွေဟာ ကိုယ့်ကိုယ် ကိုယ် အလူပြင်တဲ့အနေနဲ့ ကြေးမှတို့ မှန်ပြင်တို့မှာ ကြည့်ကြ တယ်။ အဲဒီ ကြေးမှ မှန်ပြင်ကိုကြည့်ပြီး မိမိရဲ့မျက်နှာရိပ်ကို အပြစ်အနာအဆာရှိတယ်၊ မရှိဘူးဆိုတာကို ဆင်ခြင်သုံးသပ်ကြ တယ်။ အဲဒီလို ဆင်ခြင်သုံးသပ်ရတဲ့ မျက်နှာပုံရိပ်ကလေးဟာ မှန်ဆိုတဲ့ မှုရာမရှိဘဲနဲ့ ပေါ်လာပဲ့မလား၊ မပေါ်ဘူး။ မှန်ဆိုတဲ့

မြို့ရာကိုမြို့ပြီး အရိပ်ဆိုတာ ပေါ်လာတာဖြစ်တယ်။ ထိုအတူ ‘ငါ’ဆိုတဲ့ အတွေးဟာလည်းပဲ ရှပ်၊ ဝေဒနာ၊ သညာ၊ သခါရု စိညာက်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့ ခန္ဓာဝါးပါး ရုပ်နာမ်တရား တွေကို မြို့ပြီးတော့သာ ပေါ်လာရတာပါ” လို့ အရှင်ပုဂ္ဂိုက ရှင်းပြတယ်။

ဘုန်းကြီးတို့တတွေ စဉ်းစားကြည့်၊ ကိုယ့်သန္တာန်မှာ ရှပ် ဆိုတာ ဘယ်ဟာလဆိုရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတာ ရှပ်ပဲ၊ ဟုတ်ကဲ့လား။ မိမိ သန္တာန်မှာရှိတဲ့ ရုပ်ခန္ဓာကိုယ် ကြီးမှာ မူက်စိရှိတယ်၊ နားရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ ပထဝီဆိုတဲ့ မာမာ၊ ပျော့ပျော့ အတုံးအခဲရှိတယ်။ အာပေါ်ဆိုတဲ့ ဖွဲ့စည်းမှုရှိတယ်။ တေအောဆိုတဲ့ အပူအအေးရှိတယ်။ ဝါယာ ဆိုတဲ့ လေရှိတယ်။ အဲဒီ မဟာဘုတ်လေးပါးနဲ့ မဟာဘုတ် လေးပါးကိုမြို့ပြီးဖြစ်နေတဲ့ သဏ္ဌာန်ပေါ်လွင်နေတဲ့ လူရဲ့သန္တာန် မှာရှိနေတဲ့ သဘာဝရှပ်တရားတဲ့။

### ရုပ်ကိုရှုမြင်ပဲ

အဲဒီ ရုပ်တရားအမြိုပြုပြီးတော့ ငါဆိုတဲ့အတွေးတွေ ပေါ်တာဖြစ်သည့် အတွက်ကြောင့် အဲဒီရုပ်တရားကို ပြန်ပြီးတော့ စစ်ဆေးရမယ်၊ လေ့လာရမယ်၊ ရှုမှုတ်ရမယ်။ သူသဘာဝအတိုင်း မြင်အောင် ရှုရမယ်။ အဲဒီလိုမြင်တဲ့အခါမှ ငါဆိုတဲ့အတွေး ပျောက်နိုင်မယ်ပေါ့။ ဘယ်လို့ ဆင်ခြင်သုံးသပ်ခိုင်းတုန်းဆိုတော့ အဲဒီ ငါဆိုတဲ့အတွေးရဲ့ စွဲမြို့ရာဖြစ်တဲ့ ရုပ်တရားကို သေချာစွဲ့ ကြည့်လိုက်မယ်ဆိုရင် ငါဆိုတဲ့အတွေးရဲ့ မြို့ရာဖြစ်တဲ့ ရုပ်

တရားဟာ အမြဲတမ်း ဒီအတိုင်းရှိနေတဲ့ တရားလား၊ စာလို ပြောမယ်ဆိုရင် နိစ္စလား အနိစ္စလားပေါ့။ မြန်သလား၊ မမြေားလားလို့ ရှုမှတ်ခိုင်းတယ်။

အေး- အရှင်အာနန္ဒတို့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေကို ရှင်ပုဂ္ဂိုလ်ကမေးတယ်။ “ငါရှင်တို့ ဟောဒီ ‘ငါ’ဆိုတဲ့ အတွေးရဲ့ စွဲမှုရာဖြစ်တဲ့ ရုပ်တရားဟာ မြသလား၊ မမြေားလား” “မမြပါဘူရား” တဲ့။

မမြတာတော့ ထင်ရှားတာပဲ။ မမြေားဆိုတာ ခုံကြကြည့်လိုက်မယ်ဆိုရင်တော့ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်တူနှီးကနဲ့ အခု ၁၀ နှစ်ဟာ မတူတော့တာ သေချာတာပေါ့။ ကိုယ့်ကိုယ်ကို ပြန်ပြီးကြည့်မယ်ဆိုရင် ဘုန်းကြီးတို့တစ်တွေဟာ မိခင်ဝိုးက မွေးဖွားလာခါစ ကလေးအရွယ်လေးပဲဖြစ်နေမှာပေါ့။ အဲဒီလို မဖြစ်ဘူး၊ ထာဝရရွှေလျားနေတဲ့အရာသာ ဖြစ်တယ်၊ ပြောင်းလဲပျက်စီးနေတဲ့အရာသာ ဖြစ်တယ်ဆိုတာ ထင်ရှားတာပေါ့။ အဲဒါ ခုံကြကြတွေးပြီးကြည့်တာ။

၁၀ နှစ်တစ်ခု၊ ၁၀ နှစ်တစ်ခု ကြည့်လိုက်မယ် ဆိုရင်လည်း ၁၀ နှစ်သား အရွယ်နဲ့ ၂၀ အရွယ်၊ ၂၀ အရွယ်နဲ့ ၃၀၊ ၃၀ နဲ့ ၄၀၊ ၄၀ နဲ့ ၅၀၊ ၅၀ နဲ့ ၆၀၊ ၆၀ ကနေ ၇၀၊ မတူတဲ့အရွယ်တွေ ဖြစ်လာတယ်။ ရုပ်တရားတွေရဲ့ ဒီပြောင်းလဲမှုဟာ သိသိသာသာ ပြောင်းလဲမှု။ အေး၊ မသိမသာပြောင်းနေတာကတော့ စက္ကန် တိုင်း၊ စက္ကန်တိုင်း မသိမသာ ပြောင်းနေတာ၊ တစ်ခါတည်း ခုန်ကျော်ပြီးတော့ ပြောင်းတာ မဟုတ်ဘူး၊ စဉ်ဆက်မပြတ် ပြောင်းနေတာ။ စဉ်ဆက်မပြတ် ပြောင်းနေလို့ ဒီအဆင့်ကို

ရောက်လာတာ၊ ဒါကြာင့် ရုပ်တရားတွေရဲ့ ပြောင်းလဲမှုဆိုတာ အခုမှ ဝါန်းဒိုင်းပြောင်းတာ မဟုတ်ဘူး။ စက္ကန့်မလပ် မိနစ်မလပ် အမြတ်များ ရွှေ့လျားပြီးတော့ ပြောင်းနေတာ။

ဥပမာ ဘာနဲ့တူတုန်းဆိုရင် မြစ်ထဲကရေတွေကြည့်လိုက် ရပ်နေတဲ့အချိန်ဆိုတာ မရှိဘူး၊ အမြတ်းနေတယ်၊ နောက်ထပ် တွေ့နေတာက ရေအသစ်၊ ခုနက မြင်လိုက်တဲ့ရေက မရှိတော့ ဘူး၊ နောက်ထပ် ထိုင်ကြည့်နေမယ်ဆိုရင် ပထမဦးဆုံး မြင်တဲ့ရေနဲ့ ဒုတိယ နောက်ထပ် ပြန်ကြည့်တဲ့ရေ တူမှုမတူတော့တာ။ သို့သော် လည်း ရေရဲ့ပုံသဏ္ဌာန်က တူနေသည့်အတွက်ပြောင့် ဒီရေပဲလို့ ထင်တာ။ အေး၊ မြစ်ကြီးမှာ မနေ့ကလည်း ဒီရေတွေပဲ ဒီနေ့ လည်း ဒီရေတွေပဲထင်တာ၊ တကယ်တော့ မနေ့ကရေ ရှိသေးရဲ့ လား၊ မနေ့ကရေ မရှိတော့ဘူး။

ဘုန်းကြီးတို့တော့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကလည်း မနေ့က ရုပ်ခန္ဓာကိုယ် မရှိတော့ဘူး၊ ဒီနေ့ရှိတာ Copy တွေချည်းပဲ အကုန်လုံး ပုံတူဖြစ်ကျွန်းရစ်တာနော်။ အမြတ်မြောင်းလဲပြီးတော့ နေတာ။ အဲဒါကို အသေးစိတ်ရှုမြင်ဖို့ ရုပ်တရားဟာ နိစ္စလား၊ အနိစ္စလားဆိုတော့ “အနိစ္စ”ပါ။ အဲဒါလို အနိစ္စဖြစ်တဲ့ ရုပ်တရား ဟာ “သဲခ” လို့ ခေါ်မလား၊ “ဒုက္ခ” လို့ ခေါ်မလား၊ “ဒုက္ခ”ပါ ဒုက္ခကို ဘယ်သူမှ မနှစ်သက်ဘူး၊ ကျေနပ်စရာမကောင်းတဲ့ ထာဝရပြောင်းနေတဲ့အရာကြီးသည် ချမ်းသာတဲ့အရာ ဘယ်လို့မှ မဖြစ်နိုင်ဘူး။ ဆင်းရဲတဲ့အရာ၊ ကျေနပ်စရာမကောင်းတဲ့ အရာသာဖြစ်တယ်။ အေး- အဲဒါလို ကျေနပ်စရာ မကောင်းဘူး၊ ဆင်းရဲတယ်၊ ဒုက္ခဖြစ်တယ်၊ ထာဝရ ပြောင်းလဲနေတယ်ဆိုတဲ့

အရာကြီးကို 'ငါ'လို့ သတ်မှတ်တာ သင့်တော်ပါမလား။ ဒီလို့ သဘာဝ ရုပ်နာမ်တရားတွေနဲ့ ပတ်သက်ပြီးတော့ ဝိပဿနာ ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားဖို့ ရှင်ပုဂ္ဂိုက ရှင်အာနန္ဒကို ဒီလို့ အသေးစိတ် ရှင်ပြတယ်။

အဲဒီလို့ ရှင်းပြောပြီးတဲ့အခါ အဲဒီလို့ ထာဝရ ပြောင်းလဲနေတဲ့ ရုပ်တရားကြီးဟာ ငါဟာလို့ ငါဥဇ္ဈာလို့ ငါရဲ့အတ္ထလို့ ဒီလို့ စိတ်ထဲမှာမှတ်ယူထားဖို့ မသင့်တဲ့တရား ဖြစ်တယ်။ အဲဒီလို့ သိလိုက်တာနဲ့ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့ ဆင်ခြင် စဉ်းစားလိုက် တာနဲ့ တစ်ပြိုင်နက် ရုပ်တရားပေါ်မှာ ြိုင့်ငွေ့မှဆိုတာ ဖြစ်ပေါ်လာ တယ်။ ြိုင့်ငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တာကို ခေါ်တာ။ ပျော်စရာတို့ နှစ်သက်စရာတို့ ကျေနပ်စရာတို့ဆိုတာ မရှိတော့ဘူး။ ဒါကို နိမ့်ဆိတိ - ြိုင့်ငွေ့တယ်လို့ ပြောတာ။

### ၁၀၁နာကို ရှုမြင်ပဲ

ထိုအတူပဲ လူတွေမှာ နာမ်တရားအနေနဲ့ ပြောမယ်ဆိုရင် ခံစားချက်တွေ ရှိတယ်။ ပျော်ရွှေ့ငွေ့တာလည်း ခံစားတာပဲ၊ ဝမ်းနည်းတာလည်း ခံစားတာပဲ၊ အဲဒီ ပျော်ရွှေ့ငွေ့မှုဆိုတာလည်းပဲ ထာဝရပျော်ရွှေ့ငွောမဟုတ်ဘူး၊ ဝမ်းနည်းမှု ဆိုတာလည်းပဲ ထာဝရ ဝမ်းနည်းနေတာ မဟုတ်ဘူး။ အေး - ဒါကြောင့်မို့ ဝောနာဆိုတဲ့ ခံစားမှုဟာလည်းပဲ မြှုတဲ့အရာမဟုတ်ဘူးတဲ့။ မြှုတဲ့အရာမဟုတ်တဲ့အတွက် မမြှုတဲ့ ဒီခံစားမှုကို ငါလို့ရှုမှတ်မယ် ငါဥဇ္ဈာလို့ရှုမှတ်မယ်ဆိုရင် မသင့်တော်ဘူး။ မြှုတဲ့အရာမဟုတ်လို့ သုခလည်း မဟုတ်ဘူး၊ ဒုက္ခသာဖြစ်တယ်။ အဲဒီမြှုတဲ့အရာ မဟုတ်

လို့ အတ္ထမဟုတ်ဘူး၊ အနတ္ထပဲ၊ ဒါကြောင့်မို့ ဝေဒနာနဲ့ ပတ်သက်ပြီးတော့လည်းပဲ အဲဒီ ခံစားချက်တွေဟာ တည်မြှုနေတာ မဟုတ်ဘူး။

အဲဒါကို အရှင်ပုဂ္ဂိုကာ ‘ဝေဒနာဟာ နိစ္စလား အနိစ္စလား’ လို့ဆိုတော့ ‘အနိစ္စပါဘူးရား’၊ ‘အနိစ္စဆိုလိုနှုရင် ဒုက္ခလိုခေါ်မလား၊ သုခလိုခေါ်မလား’၊ ‘ဒုက္ခပဲ ခေါ်ရမှာပါ’ တဲ့။ အဲဒီလို ဒုက္ခဖြစ်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝတရားကို ‘ငါ ငါဟာ’ လို့ ရှုမြင် သုံးသပ်မယ်ဆိုရင် မသင့်တော်ပေဘူး။ ဒါကြောင့် မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုသင့်တယ်။ ခံစားချက်ဝေဒနာဟာ ငါလည်းပဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူးလို့ဆိုတာ မှန်ကန်တဲ့ ဂိပသနာဉာဏ်အမြင်နဲ့ရှုရမယ်။ အဲဒီလို ရှုမြင်လိုက်တဲ့အခါမှာ ခံစားမှုအပေါ်မှာ သာယာတွယ်တာမှုဆိုတာ မလာတော့ဘူး တဲ့။

### သညာကို ရှုမြင်ပဲ

ထိုအတူပဲ လူတွေမှာ အာရုံတစ်ခုကိုမှတ်ပြီး သိတတ်တဲ့ မှတ်သိဆိုတာလေးရှိတယ်။ သညာပေါ့။ အဲဒီ အမှတ်သညာနဲ့ ပတ်သက်လာလို့ ရှိရင်လည်း လူတွေကပြောတယ်။ အေး၊ မှတ်ဉာဏ်ကောင်းလိုက်တာ၊ မှတ်ဉာဏ်မကောင်းဘူး၊ မှတ်မိတယ်၊ မမှတ်မိဘူးနဲ့ပြောကြတယ်။ မှတ်တယ်ဆိုတဲ့ သညာတရားလေးဟာ လူတွေရဲ့သန္ဓာန်မှာ အခုဖြစ်ပြီးတော့ အခုပျက်သွားတဲ့ သဘာဝတရားမျိုးသာ ဖြစ်သည့်အတွက်ကြောင့် နိစ္စလား၊ အနိစ္စလားလို့ဆိုရင် မမြတဲ့အနိစ္စသာဖြစ်တယ်။ အဲဒီ မမြတဲ့အနိစ္စသဘောတရားဖြစ်တဲ့ သညာဟာ သုခလားလို့ဆိုတော့

ဒုက္ခပဲ။ မမြေရင် ဒုက္ခပဲ။ မမြေတဲ့ ပြောင်းလဲတတ်တဲ့ သဘာဝ တရားကို 'ငါ' လို့ပြောလို့ မသင့်တော်ဘူး။ ဒါကြောင့်မို့ 'ငါ' မဟုတ် ဘူး၊ 'ငါဟာ' မဟုတ်ဘူးလို့ဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုမှတ်ဆင်ခြင်ရမယ်။ အဲဒီလို ရှုမှတ်ဆင်ခြင်လိုက်တဲ့ အခါမှာ သညာ ဆိုတဲ့ မှတ်သိစိတ်ပေါ်မှာ 'ငါ၊ ငါဟာ' ဆိုတဲ့ အတွေးတွေ မလာလို တွယ်တာမှာ မရှိတူဘူး။ သာယာဖွယ်ဆိုတာ ရှာမတွေ တော့ဘူး၊ ပြီးငွေ့လာတယ်။

### သခါရကို ရမြိုင်ပဲ

ထိုအတူပဲ သခါရဆိုတာ ကြံတွေးမှုတို့ ကြိုးပမ်းအားထုတ်မှု တို့ စွဲဆော်မှုတို့ အသိဉာဏ်တို့ စိတ်ရဲ့အခြေအနေတွေ အဲဒီ သခါရတရားတွေအပေါ်မှာလည်းပဲ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပေါ် လာတာတွေဖြစ်တယ်။ ဖြစ်ပေါ်လာသမျှ အရာတွေဟာလည်းပဲ တစ်ခုမှ မြန်တာမရှိသည့်အတွက်ကြောင့် အားလုံးဟာ အနိစ္စ တွေချည်းပဲ။ အဲဒီ အနိစ္စ၊ မမြေတဲ့အရာမှန်သမျှဟာ ဒုက္ခပဲ။ ဒုက္ခဖြစ်တဲ့အရာမှန်သမျှဟာ အတွေးမဟုတ်ဘူး။ ဒါကြောင့်မို့ ငါ၊ ငါ့ဇာလို့ မရှုသင့်တဲ့ တရားတွေ။ အဲဒီတော့ မမြေတဲ့အရာကို ငါဟာ မဟုတ်ဘူး၊ ငါမဟုတ်ဘူးဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ် နဲ့သာ ရှုမှတ်ရမယ်လို့ ဒီလို ရှင်ပုဂ္ဂက အသေးစိတ်ရှင်းပြတယ်။

### ပိဉာဏ်ကို ရမြိုင်ပဲ

အသိစိတ်လို့ဆိုတဲ့ ပိဉာဏ်လေးဟာလဲပဲ စဉ်ဆက်မပြတ် တစ်စိတ်ပြီးတစ်စိတ်၊ တစ်စိတ်ပြီးတစ်စိတ် အင်မတန်မှုလျင်မြန်တဲ့

နှုန်းထားနဲ့ ပြောင်းရွှေ့ ပျက်စီးပြီးတော့နေတယ်။ အဲဒီလို လျင်မြန်တဲ့အဟုန်နဲ့ ဖြစ်ပြီးပျက်နေတဲ့ အသိစိတ်ကလေး ကိုလည်းပဲ မြတ်မဟုတ်သည့်အတွက်ကြောင့် အနိစ္စ၊ မမြှုသည့် အတွက်ကြောင့် ဒုက္ခာ။ ပြောင်းလဲတတ်သည့်သဘော ရှိသည့် အတွက်ကြောင့် ငါဟာလို့ မရှုသင့်ဘူးတဲ့။ ဒါကြောင့်မို့ အသိစိတ် ဆိုတဲ့ ဝိညာက်ကိုလည်းပဲ ငါမဟုတ်ဘူး၊ ငါဟာမဟုတ်ဘူးဆိုတဲ့ မှုန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုမြင်ရမယ်လို့ အရှင်ပုဂ္ဂိုက ရှင်းပြ တယ်။

### ရှုမြင်မှုများအကျိုး

အဲဒီလိုရှုမြင်လိုက်ရင် ဘယ်လိုအကျိုးတွေရတူနဲ့ဆိုတော့ ရုပ်၊ ဝေဒနာ၊ သညာ၊ သခြား၊ ဝိညာက် လိုဆိုတဲ့ ဒီ ခန္ဓာဝါးပါး အပေါ်မှာ တက္ကာနဲ့ တွယ်တာသာယာမှုဆိုတာ မလာတော့ဘူး၊ ခုနကပြောခဲ့တဲ့ မှားယွင်းတဲ့အတွေးတွေ ဝင်မလာနိုင်တော့ဘူး၊ ဝင်မလာနိုင်တဲ့အခါ ခန္ဓာအပေါ် ဤီးငွေ့လာတယ်။ ဤီးငွေ့ လာတဲ့အခါ တွယ်တာမှုတွေ ကင်းပြတ်လာတယ်။ တွယ်တာမှု ကင်းပြတ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကလေးဟာ ကိုလေသာ အတွယ်အတာတွေ အားလုံးကနေ လွှတ်မြောက်သွားတယ်လို့ ဒီလိုရှင်းပြတာ။

### သောတာပန်ဘဝ

အဲဒီတရားကိုနာရင်း ရှင်အာနန္ဒာ သောတာပန် ဖြစ်သွားတယ်။ ရုရှုနှစ်အရွယ်လောက်မှာ သောတာပန်ဖြစ်ပြီး

တော့ နောက် အသက် ၅၀ ကျော်တဲ့အချေယ်မှာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးရာထူးကိုရတယ်။ မြတ်စွာဘုရားရဲ့ အလုပ် အကျွေးဘဝနဲ့ သူတာ နှစ်ပေါင်း (၂၅)နှစ် မြတ်စွာဘုရားကို အလုပ်အကျွေး ပြုခဲ့တယ်ပေါ့။

အဲဒီလို အလုပ်အကျွေးပြုတဲ့အခါန်က ရှင်အာနန္ဒ မထောရ်မြတ်ဟာ မြတ်စွာဘုရားဟောသမျှ တရားတွေကိုလည်း လေ့လာမှတ်သားတယ်။ မြတ်စွာဘုရားကိုခွင့်တောင်းထားတယ်။ သူ့မပါတဲ့နေရာမှာ ဟောခဲ့တဲ့တရားကို သူကိုပြန်ပြီးဟောပေးဖို့။

### ဓမ္မတာဝန်

အေး- ရှင်အာနန္ဒမထောရ်မြတ်ဟာ မြတ်စွာဘုရား ဟော ထားတဲ့ ဓမ္မကွာဇာပေါင်း (၈၄၀၀၀)ကို နှိုတ်တက်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ဘယ်လောက်ထိအောင် လုံလုပ်ရိုယ် ကောင်းသလဲ ဆိုရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာလည်းနာတယ်၊ မှတ်လည်းမှတ်ထားတယ်၊ နှိုတ်ကလည်း ရွှေတ်ဖတ်သရေဖြာယ် တယ်၊ စိတ်နဲ့လည်း အမြှမပြတ် နှုန်းသွေးတယ်၊ အမိုးပွားယ်ကို လည်း ရှင်းရှင်းလင်းလင်းသိအောင် ကြိုးစားတယ်။ ဒါကြောင့် ရှင်အာနန္ဒ မသိတဲ့တရားဆိုတာ မရှိသလောက်ပဲ။ စာပေကျော်ဂန် ပရိယတ်တာဝန်ကို ရှင်အာနန္ဒဟာ စွမ်းစွမ်းတမဲ့ ထမ်းဆောင် ခဲ့တဲ့ပုဂ္ဂိုလ်မို့ ဗဟိုသုတေသနရာထူးရတဲ့ ပုဂ္ဂိုလ်ပဲ။

သူကိုယ်တိုင်က ပြောထားတယ် “မြတ်စွာဘုရား ဟောထား တဲ့ ဓမ္မကွာဇာပေါင်း (၈၄၀၀၀) ရှိတယ်။ (၈၂၀၀၀)ကို မြတ်စွာ ဘုရားထံမှ သင်တယ်တဲ့။ ကျွန်းတဲ့ ၂၀၀၀ ကို ရှင်သာရီပုဂ္ဂိုလ်ရာ

စတဲ့ ရဟန်းတော်တွေထံက သင်ယူခဲ့ပါတယ်” တဲ့။ အားလုံး သူ့နှုတ်တက်ရနေတဲ့ တရားပေါင်းဟာ ၈၄၀၀၀ ရှိပါတယ်လို ဒီလိုပြောတာ။

### ဗုဒ္ဓကျိုးမြှေ့မြင်း

မြတ်စွာဘုရားကို ဝတ်ကြီးဝတ်ငယ်ပြုတဲ့ နေရာမှာလည်းပဲ လုံးလိုရိယ် အင်မတန်ကောင်းတယ်။ သာမန် ဘုရားကို ပြုစုတာ မဟုတ်ဘူး။ ညအခါမှာ ဆိုလိုရှိရင် မြတ်စွာဘုရားနဲ့ ဂန္ဓကုဋ္ဌာ ကျောင်းတော်ထဲမှာ အတုမနေဘူး။ သို့သော် ခပ်လှမ်းလှမ်း ကျောင်းမှာနေပြီး မြတ်စွာဘုရားသီတင်းသုံးတဲ့ ဂန္ဓကုဋ္ဌာ ကျောင်း ဆောင်ကို တစ်ညာလျှင် ကိုခါလောက် လှည့်ပတ်ဖြီးကြည့်တယ်။ ဘာဖြစ်လို့ ကျောင်းတော်နားသွားပြီး တစ်ညာကိုးခါ လှည့်ကြည့် သလဲဆိုရင် မြတ်စွာဘုရားက အလိုတော်ရှိလို့ အာနန္ဒာ လို့ခေါ်လိုက်ရင် ကြားရအောင်လို့တဲ့။ မြတ်စွာဘုရားကို အဲဒီလောက် ဂရုစိုက်တဲ့ပုဂ္ဂိုလ်ပေါ့။

အေး- အဲဒီ ရှင်အာနန္ဒာမထောက်မြတ်ဟာ မြတ်စွာဘုရား၊ တာဝန်တွေ၊ ဘုရားကို ပြုစုလုပ်ကျွေးရတဲ့ တာဝန်တွေ၊ တဖန် ဓမ္မတာဝန်လို့ဆိုတဲ့ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေကို ထိန်းသီမ်းစောင့်ရောက်ရတဲ့ တာဝန်တွေ၊ အဲဒီတာဝန်တွေ ဆောင်ရွက်လုပ်ကိုင်နေရသဖြင့် သောတာပန်ဘဝနဲ့ နှစ်ပေါင်းလေးဆယ်ကျော် နေခဲ့တယ်။

### အထက်မဂ်ဖို့ပေါ်အတွက် ကမ္မာန်း

တစ်နွဲသောအခါ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့  
တရားတောင်းတဲ့ သူတ္ထန်လေးတစ်ခုရှိတယ်။ ရှင်အာနန္ဒဟာ  
မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့လျောက်တယ်။ “အရှင်ဘုရား၊  
တပည့်တော်ကို ကမ္မာန်းတရား အကျဉ်းချုပ် ဟောပေးပါတဲ့။  
အဲဒီ ကမ္မာန်းတရား အကျဉ်းချုပ်ဟောပြီးရင် တပည့်တော်ဟာ  
တစ်ပါးလဲ လွှတ်လွှတ်ကင်းကင်း နိုဗာန်ကို ဦးတည်ချက်ထားပြီး  
ကြီးကြီးစားစား တရားအားထုတ်ပါမယ်” လို့ ဘုရားထံ ဝန်ခံပြီး  
တော့ တရားတောင်းတယ်။

တရားတောင်းတဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒကို  
ဟောတဲ့ ဝိပဿနာတရားရှိတယ်။ တကယ်တော့ ဝိပဿနာ  
တရားဆိုတာ ရှင်းရှင်းလေးပဲ။ “တရားရှာ၊ ကိုယ်မှာတွေ့” ဆိုတဲ့  
အတိုင်း မိမိတို့သန္တနာန်မှာရှိတဲ့ တရားတွေကို ရှုမှတ်ဖို့ပဲ။

အဲဒီမယ် မြတ်စွာဘုရားက မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊  
စိတ် ဆိုတဲ့ ဒွါရ(၆)ပါးနဲ့ဆိုင်တဲ့ တရားတွေကို ရှင်အာနန္ဒအား  
ဟောပြုတယ်။ တစ်ခုချင်း တစ်ခုချင်း ဟောတာ။ ဘုန်းကြီးတို့  
အကျဉ်းချုပ်ပြောပါမယ်။

### အကွဲပါရဆိုင်ရာ ရှုမြင်ပဲ

မျက်စိနှစ်လုံးဖွင့်လိုက်လို့ မြင်စရာအာရုံတွေကိုမြင်ပြီ  
ဆိုပါစို့။ လူတိုင်း လူတိုင်းဟာ မျက်စိဖွင့်ပြီး ကြည့်လိုက်ရင်  
မြင်စရာ အာရုံတွေကို မြင်ကြတယ်။ အဲဒီလို့မြင်စရာအာရုံတွေကို  
မြင်ပြီးတော့ ဘာတွေဆက်သွယ်ဖြစ်သလဲဆိုတာ ကြည့်ရ<sup>အောင်။</sup> ဒါ ပဋိစ္စသမုပ္ပါဒ်နဲ့ အတူတူပါပဲ။

“မျက်စိန္တစ်လုံးဖွင့်ပြီး မြင်စရာအာရုံးတွေကို မြင်လိုက်တာနဲ့  
တစ်ပြိုင်နက် မြင်သိစိတ်ပေါ်လာတယ်။ မြင်သိစိတ်ပေါ်လာလို့  
ရှိရင် အာရုံးနဲ့ဆက်သွယ်မှုဆိုတဲ့ ဖသာ ပေါ်လာတယ်။ အဲဒီ  
ဖသာကို အကြောင်းပြုဖို့တော့ စိတ်ထဲမှာ ဝမ်းသာမှာ ဝမ်းနည်းမှာ  
ဆိုတဲ့ ခံစားမှုတွေ ပါလာတယ်ပေါ့။ ဒါ မိမိကိုယ်မှာ ဖြစ်ပျက်  
နေတာတွေကို ပြန်ပြီးစဉ်းစားကြည့် မျက်စိက အဆင်းအာရုံးကို  
မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ပေါ်လာတယ်။ ထို့  
မြင်သိစိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် အာရုံးနဲ့ဆက်သွယ်မှု၊  
အာရုံးနဲ့ဆက်သွယ်လိုက်တာနဲ့ တစ်ပြိုင်နက် ဝမ်းသာတယ်။  
ဝမ်းနည်းတယ်ဆိုတဲ့ ခံစားမှုတွေ ဒါ လူတိုင်းလူတိုင်းမှာ ဒီအတိုင်း  
လာတယ်ပေါ့။

ကဲ-အဲဒီနေရာမှာ ကြည့်လိုက် မျက်စိဆိုတာက သဘာဝ  
တစ်ခုပဲ၊ အဲဒီ မျက်စိမှာထင်ဟပ်ပြီးတော့ပေါ်လာတဲ့ မြင်လိုရတဲ့  
အာရုံး(ရုပါရုံ)ဆိုတာက သဘာဝတစ်ခု၊ “မျက်စိမှာ ရှုပါရုံ  
ထင်ဟပ်လာတဲ့အခါမှာ ထင်ဟပ်မှုစွမ်းအားကြောင့် ထိရှုပါရုံကို  
မြင်ပြီးသိတဲ့စိတ် ဆိုတဲ့ စက္ခတိညာက်စိတ်ကလေး ပေါ်လာပြန်  
တယ်။ အဲဒီ စက္ခတိညာက်စိတ်ကလေး ပေါ်လာတာနဲ့ တစ်ပြိုင်  
နက် အာရုံးစိတ် ထိတွေ့မှုဆိုတဲ့ ဖသာဆိုတာ ပေါ်လာတယ်။  
အဲဒီ အာရုံးစိတ် ထိတွေ့မှုဆိုတဲ့ ဖသာ ပေါ်လာတာနဲ့  
တစ်ပြိုင်နက် ဝမ်းသာတယ်။ ဝမ်းနည်းတယ်ဆိုတဲ့ ခံစားမှုကလည်း  
ပေါ်လာတယ်” ပေါ့။

ပဋိစ္စသမ္မပိုဒ်ကျတော့ ကြည့်လေ။ သဗ္ဗာယတာန ပစ္စယာ  
ဖသေယာ၊ ဖသေသစ္စယာ ဆေဒနာ လို့ ဒီလို့ ဟောထားတာနော်။

သဗ္ဗာယတနဲ့ ဆိုတာ ဒီထဲမှာ စက္ခပသာဒလိုဆိုတဲ့ မျက်စိအကြည် ဓာတ်ကလေး အဲဒီမျက်စိ အကြည်ဓာတ်ကလေးရှိလို့ မြင်စရာ အာရုံကိုမြင်တာ၊ အာရုံနဲ့ဆက်သွယ်မိတာ။ ပဋိစ္စသမုပ္ပါဒိမှာ သဗ္ဗာယတနဲ့ ကနေ ဖသာ ကို ချက်ချင်းလှမ်းကူးပြီးတော့ ဟောထားတာ။

အခု ဒီသုတ္တန်မှာ ကြားထဲမှာ နှစ်ခုရှိသေးတယ်။ အဲဒီ စက္ခပသာဒနဲ့ ဆက်သွယ်မှုရတဲ့ မျက်စိနဲ့မြင်လို့ရတဲ့ အဆင်း အာရုံဆိုတာ ရှိသေးတယ်။ အဲဒီ မျက်စိနဲ့မြင်ရတဲ့ အဆင်းအာရုံနဲ့ မျက်စိ ထိတွေ့လိုက်တဲ့အခါမှာ ပေါ်လာတဲ့ မြင်သိစိတ်ဆိုတာ ရှိသေးတယ်။ အဲဒီမြင်သိစိတ်ဆိုတာ ပေါ်လာမှ အသေးဆိုတာ ပေါ်လာတာ၊ အဲဒီ အသေးဆိုတာ ပေါ်လာတဲ့အခါမှ ဝမ်းသာတယ်။ ဝမ်းနည်းတယ်ဆိုတဲ့ ခံစားမှုဆိုတာ ပေါ်လာတာ။ အဲဒီတော့ ပေါ်ပြီးကြည့်လိုက်တဲ့အခါ မျက်စွေဆိုတာလေးရယ်၊ မျက်စွေ ထဲမှာ ထင်ဟပ်ပေါ်လာတဲ့ အဆင်းအာရုံလေးရယ်၊ အဲဒီနှစ်ခု ဆုံးလိုက်သည့်အတွက်ကြောင့် ပေါ်လာတဲ့ မြင်သိစိတ်ကလေး ရယ်၊ ထိမြင်သိစိတ်ကလေး ပေါ်လာတာနဲ့တစ်ပြိုင်နက် စိတ်နဲ့ အာရုံ ဆက်သွယ်မှုဆိုတဲ့ အသေးဆိုရယ်၊ အဲဒီ အသေးဆို ပေါ်လာသည့် အတွက်ကြောင့် ခံစားမှုဆိုတဲ့ ဝေဒနာရယ် ပေါ်လာကြတယ်။ ဒါတွေဟာ ဝိပသာနာအာရုံတွေပဲ။ သတိစွမ်းအား၊ သမာဓိ စွမ်းအားတွေ အသုံးချုပြီးကြည့်မယ်ဆိုရင် ဒီပုံစံအတိုင်းဖြစ်နေ တာနော်။ အမှုတ်တမဲ့နေရင်တော့ ဒါတွေသိမှာမဟုတ်ဘူးပေါ့။

### ပိသာနာ

အဲဒီတော့ ကမ္မဏာန်းအားထုတ်တယ် ဆိုတဲ့အခါမှာ  
မြတ်စွာဘူရားက ရှင်အာနန္တကိုရှင်းပြတယ်။ အဲဒီမှာတဲ့ မျက်စွေ  
ဆိုတာရှိတယ်၊ အဆင်းအာရုံရှိတယ်။ မြင်သိစိတ်ဆိုတာရှိတယ်၊  
ပေါ်လာတယ်။ မြင်သိစိတ်ပေါ်လာတာနဲ့ အာရုံနဲ့ ဆက်သွယ်မှု  
ဆိုတဲ့ ဖသာ ပေါ်လာတယ်။ အဲဒီ ဖသာ ပေါ်လာလိုက်တာနဲ့  
ခံစားမှုဆိုတဲ့ဝေဒနာ ပေါ်လာတယ်။ အားလုံး ပေါင်းလိုက်တဲ့  
အခါ တရားဘယ်နှစ်မျိုးလဲ၊ ငါးမျိုး။ စက္ခပသာဒ ဆိုတဲ့  
မျက်စွေရယ်၊ မြင်စရာ အဆင်းအာရုံရယ်၊ မြင်သိစိတ်ရယ်၊  
အာရုံနဲ့ဆက်သွယ်တဲ့ ဖသာ ရယ်၊ ခံစားတဲ့ဝေဒနာရယ်၊ ဟော  
ငါးခုရှိတယ်။

ဒီငါးခုစလုံးဟာတဲ့ ခိုင်မြေနေတဲ့အရာ တစ်ခုမှ မရှိဘူး။  
မျက်စွေကလည်း ခိုင်မြေတာမရှိဘူး။ အဆင်းအာရုံလေးကလည်း  
ခိုင်မြေတာမရှိဘူး။ မြင်သိစိတ်ကလည်း ပေါ်ပြီးတော့ပျောက်သွား  
တယ်။ အာရုံနဲ့ဆက်သွယ်တဲ့ ဖသာ ဆိုတာလဲ ပေါ်ပြီးတော့  
ပျောက်သွားတယ်။ ခံစားမှုဆိုတဲ့ ဝေဒနာဟာလဲ ဖြစ်ပြီး  
ပျောက်သွားတယ်။ ဒါကြောင့်မို့ တစ်ခုမှမမြေသည့်အတွက်ကြောင့်  
အနိစ္စ။

မမြေဘူးဆိုတဲ့ သဘာဝတရားသည် သူခလား၊ ဒုက္ခလား  
လို့ဆိုတော့ ဒုက္ခပဲ့။ ဘာဖြစ်လို့တဲ့နဲ့။ မမြေမှာက အမြေတမ်း  
နှောင့်ယှက်နေလို့ ဒုက္ခတဲ့။ အနှောင့်အယှက်တွေရှိနေရင်ဒုက္ခပဲ့။  
အနှောင့်အယှက်ကင်းမှ သူခဲ့။

အေး- အဲဒီလို ဒုက္ခဖြစ်နေတဲ့ အရာတစ်ခကို ငါလို့ ငါဟာလို့ ငါရဲ့အတ္ထလို့ တွေးထင်စရာ ဘယ်ရှိမလဲ။ ဒုက္ခကို ဘယ်လို့လုပ်ပြီးတော့ ငါဟာလို့ ပြောလို့ရမလဲ။ ငါရဲ့အတ္ထလို့ ပြောလို့မရဘူး။

မြင်တဲ့အာရုံးနဲ့ ပတ်သက်ပြီးတော့၊ မြင်စရာနဲ့ ပတ်သက်ပြီးတော့ ဟောခါ တရားငါးမိုးကို အနိစ္စ၊ ဒုက္ခ၊ အနတ္ထလို့မြင်အောင်ကြိုးစားရမယ်လို့ မြတ်စွာဘုရားက ရှင်အနန္ဒကိုဟောတာ။

### ဝိပဿနာအာရုံး

အဲဒီတော့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ ပိပဿနာတရားကိုကျင့်တဲ့အခါ ရှုမှတ်စရာအာရုံးတွေက ဘာတွေလဲလို့မေးလို့ရှိရင် ဟော- စက္ခပသာဒလို့ဆိုတဲ့ မျက်စိအကြည်ကလည်း ရှုမှတ်စရာပဲ။ အဲဒီ မျက်စုအကြည်မှာပေါ်လာတဲ့ ရူပါရုကလဲ ရှုမှတ်စရာပဲ။ ရူပါရု့နဲ့ စက္ခပသာဒတို့ ဆုံးမိသည့်အတွက်ကြောင့် မြင်တယ်လို့သိတဲ့စိတ်ကလည်း ရှုမှတ်စရာပဲ။ အဲဒီစိတ် ပေါ်လာတာနဲ့တစ်ပြိုင်နက် အာရုံးစိတ်ဆက်သွယ်မှု ဆိုတဲ့ ထိခိုက်မှု ဖသာ ကလည်း ရှုမှတ်စရာပဲ။ အဲဒီ ဖသာ ကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ခံစားမှု ဆိုတာကလည်း ရှုမှတ်စရာပဲ။ အဲဒီတော့ ဝိပဿနာဉာဏ်နဲ့ ရှုရမယ်ဆိုတာ ဒီတရားတွေကို ရှုရမှာ။

ပထမရှုတော့ ဘယ်လို့ရှုမလဲဆိုရင် သဘာဝလက္ခဏာအရင်ရှုရတယ်။ အနိစ္စ၊ ဒုက္ခကို အရင်ရှုရတာ မဟုတ်ဘူး။ သဘာဝလက္ခဏာကို ရှုရတာ။ သဘာဝ လက္ခဏာဆိုတာ

စက္ခပသာဒကိုရှုရင် မျက်စွဲရဲ့ အကြည်ဓာတ်သဘောကို  
မြင်အောင်ရှုရမယ်။ မျက်စွဲရဲ့အကြည်သဘောကို မြင်လာတော့  
အဲဒီအကြည်သဘောမှာ ထင်လာတဲ့ မျက်စွဲနဲ့မြင်လို့ရတဲ့  
ရုပါရုံရဲ့သဘောကို ကြည့်ရမယ်၊ မြင်ရမယ်။ အဲဒီမျက်စွဲ  
အကြည်နဲ့ အဆင်းအဆင့်နဲ့လိုက်တဲ့အခါမှာ ပေါ်ပေါ်လာတဲ့  
မြင်သိစိတ်ကလေးကို မြင်အောင်ကြည့်ရမယ်။ အဲဒီလို ပေါ်လာ  
ပြီးတဲ့နောက်မှာ ဆက်သွယ်မှုဆိုတဲ့ အသေ သဘော ထင်ဟပ်  
ပေါ်လာတယ်။

အသေ ဆိုတဲ့နေရာမှာ ရုပ်အချင်းချင်းထိခိုက်တဲ့ အသေ က  
အင်မတန် သိသာတယ်။ နာမ်ချင်းထိခိုက်တဲ့ အသေ က မသိသာ  
ဘူး။ သို့သော် အသေ ရဲ့သဘောဟာ စဉ်းစားကြည့်နော်။ ဘယ်လို  
ထင်ဟပ်လာတုန်းဆိုရင် ရုပ်ခန္ဓာကိုယ်ကို လာထိတာမဟုတ်ဘူး။  
မထိပေမယ့်လို့ အသေ ရဲ့ သဘောဟာ ဘယ်လိုပေါ်လာတုန်း  
ဆိုရင် လူတစ်ယောက် ဆီးဖြူးသီး၊ သံပုရာသီး စားနေတာ  
မြင်မယ်ဆိုရင် ကျွန်းတဲ့ လူတစ်ယောက်မှာ ဘယ်လိုခံစားရလဲ၊  
သွားရည်ကျလာတယ်နော်။ အဲဒါ ဘာမှုမထိဘဲနဲ့ ခံစားရတယ်  
မို့လား။ အေး- အသေ ရဲ့ သဘောက အဲဒီအတိုင်းပဲ။ ကြောက်  
တတ်တဲ့ လူတစ်ယောက်က ဟိုး- အိမ်ခေါင်မိုးပေါ်တက်ပြီး  
မတ်တပ်ရပ်နေတဲ့လူကိုကြည့်ပြီး အောက်ကနေအူးတုန်းနေတယ်။  
အဲဒါမျိုးက အသေ ရဲ့ ထိခိုက်မှုလို့ ခေါ်တယ်။ အေး- မြင်သိစိတ်  
ပေါ်လာပြီးတဲ့နောက်မှာ အဲဒီလို ဆက်သွယ်မှုဆိုတဲ့ သဘော  
တရားတွေဟာ ပေါ်လာတတ်တယ်တဲ့။

ပေါ်လာပြီးတဲ့နောက်မှာ ဝမ်းသာမှူး၊ ဝမ်းနည်းမှူး ဆိုတဲ့ ခံစားမှုတွေ ပေါ်လာတယ်။ အဲဒီ သဘာဝတရားကို ရှုံးဦးစွာ အရင်တွေ၊ အောင်ကြည့်၊ ကြည့်ပြီးတဲ့အခါကျတော့ စက္ခာပသာဒေး ဆိုတာလည်းမမြေဘူး။ စက္ခာပသာဒေးမှာ ထင်ဟပ်လာတဲ့ ရွှေပါရဲ့ ဆိုတာကလည်း မမြေဘူး။ မြင်သိမိတ်ကလည်း အလွန်တို့တောင်းတဲ့အချိန်လေးမှာ ပျက်သွားတယ်။ ဆက်သွယ်မှုဆိုတဲ့ ဖော် ကလည်း အလွန် တို့တောင်းတဲ့ အချိန်အတွင်းမှာ ပျက်သွားတယ်။ ခံစားမှု ဆိုတာ ကလည်း အလွန်တို့တောင်းတဲ့ အချိန်အတွင်းမှာ ပျက်သွားတယ်ဆိုတဲ့ မမြေတဲ့ အနိစ္စသဘောတရား။ ပေါ်လာပြီးနောက်လုံးဝပျောက်ကွယ်သွားတယ်ဆိုတဲ့ အနိစ္စသဘောတရားတွေကို မြင်လာတာ။ အဲဒါ သာမညလက္ခဏာ (အများဆိုင်တဲ့ လက္ခဏာ) ကို ရှုမြင်တယ်လို့ ဒီလိုပြောတာနော်။ အဲဒီလို့ မြတ်စွာဘူးက အမြင်အာရုံနဲ့ပတ်သက်ပြီးတော့ ဒီတရား(၆)မျိုးကို ရှုမှုတို့ ရှင်အာနန္ဒကို ဟောတယ်။

### သောတချိရရှိနိုင်ရာ ရှုမြင်ပုံ

ထိုအတူပဲ အကြားအာရုံနဲ့ ပတ်သက်တာကလည်း (၆)မျိုးပဲ။ အသံက နားထဲမှာ ဝင်လာတယ်။ နားထဲမှာ အသံကို ကြားလိုက်ရတယ်။ ကြားလိုက်ရတဲ့အခါမှာ ကြားသိမိတ် ပေါ်လာတယ်။ ကြားသိမိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖော် ပေါ်လာတယ်။ ပေါ်လာတဲ့အခါ ခံစားမှုဆိုတဲ့ဝေဒနာ ပေါ်လာတယ်။ (၅)ခုပဲ။ နားရယ်၊ အသံရယ်၊ ကြားသိမိတ်ရယ်၊

ဖသာရဟန်၊ ဝေဒနာရဟန် ဟော- ဒီအတိုင်းပဲလာတယ်။ လူတိုင်းရဲ့  
လူ့သဘာဝဟာ ဒီအတိုင်းပဲလေ။ ဘာလေး ကြားလိုက်ကြားလိုက်  
ဒီအတိုင်းပဲ။ တရားထိုင်နေရင်း နားကအသံတစ်ခုခု ကြားလိုက်  
မယ်။ ကြားလိုက်ရင် ဒီပုံစံအတိုင်းလာမှာပဲ။ ဒါ ဘယ်ပုဂ္ဂိုလ်ပဲ  
ဖြစ်ဖြစ် အာရုံစိုက်ပြီးတော့ကြည့်လေ။ နားထဲမှာ ဘာသံလေးပဲ  
ကြားလိုက်ကြားလိုက် ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ကြားသိ  
စိတ်ကလေးဟာ ဘွားကနဲပေါ်လာပြီး ပျောက်သွားတာပဲ။ အဲဒါ  
အာရုံလေးနဲ့ ဆက်သွယ်မှုဆိုတာလည်း ပေါ်လာတာပဲ။ ခံစားမှု  
ဆိုတာလည်း ပေါ်လာတာပဲ။ ကြားတဲ့အသံဟာ သာယာဖွယ်  
ဆိုရင် ဝမ်းသာတယ်၊ မသာယာဘူးဆိုရင် ဝမ်းနည်းတယ်ဆိုတာ  
ပေါ်လာတယ်။ ကြားချင်တဲ့အသံဆိုရင် စိတ်ထဲမှာ သဘောကျ  
သွားတယ်။ မကြားချင်တဲ့အသံဆိုလိုရှိရင် စိတ်ထဲက သဘော  
မကျဘူး။ ဒီလိုဖြစ်သွားတယ်။

အဲတော့ အဲဒီ သဘာဝတရားတွေအားလုံးဟာ မမြဲတဲ့  
သဘာဝတရားတွေ။ မမြဲသည်အတွက်ကြောင့် ဒုက္ခဖြစ်တဲ့  
သဘာဝတရားတွေ။ ဒုက္ခဖြစ်သည်အတွက်ကြောင့် အတွေ့မဟုတ်  
တဲ့ သဘာဝတရားတွေကို ‘ငါ၊ ငါဟာ’ လို့မရှုရဘူးတဲ့၊ ‘ငါ၊ ငါဟာ’  
မဟုတ်ဘူးလို့ ရှုမြင်ရမယ်လို့ ဆိုတာနော်။ ဒါ ရှင်အာနန္ဒကို  
မြတ်စွာဘူးကနေပြီးတော့ ဝိပဿနာ ကမ္မာန်းတရားကို  
ဟောပေးတာ။

### ယောန္ဒြာဂျီရရှိပို့ရာ ရှိမြင်ပုံ

ထို့အတူပဲ နှာခေါင်းကနေ အနဲ့ကလေးရလိုက်ပြီ။ မိုးဖို့ခြောင်က ဟင်းချက်လို့ပေါ့နော်။ နှာခေါင်းက အနဲ့ကလေး ရလိုက်ပြီ၊ ငါးကြော်နဲ့ရတာနဲ့ ငရှတ်သီးကြော်နဲ့ရတာနဲ့ မတူလောက်ဘူးနော်။ ဟုတ်လား။ ကြုက်သားကြော်အနဲ့ရတာတို့ ချဉ်ပေါင်ဟင်းအနဲ့ ရတာတို့။ အဲဒီလို အနဲ့တစ်ခု ရလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ခုနက စဉ်ဆက်မပြတ် ဖြစ်လာတာ။ အနဲ့ရယ်၊ နှာခေါင်းရယ်၊ နံသိစိတ်ကလေးရယ်။ ဆက်သွယ်မှု ဆိုတဲ့ အသေ လေးရယ်။ ဆက်သွယ်မှုကို အကြောင်းပြုပြီး ခံစားမှု ဆိုတာလေးရယ်၊ သော် ဒီငါးမျိုးလာတာပဲ။

အဲဒီ ငါးမျိုးလုံးဟာ တစ်ခုမှုမြတ်မဟုတ်ဘူး၊ အခိုက် အတန်းလေးမှာ ပျက်စီးပျက်စီး သွားသည့်အတွက်ကြောင့် အနိစ္စပဲ။ အနိစ္စဖြစ်လို့ ဒုက္ခပဲ၊ ဒုက္ခ ဖြစ်သည့်အတွက်ကြောင့် အနတ္ထပဲ။ အဲဒီ အနတ္ထဖြစ်နေတဲ့ အရာတစ်ခုကို မှန်ကန်တဲ့ အမြင်နဲ့ကြည့်မယ်ဆိုရင် ငါလည်း မဟုတ်ဘူး၊ ငါ့ညစ္စလည်း မဟုတ်ဘူးလို့ ဒီလိုပဲ ကြည့်ရတော့မှာပဲ။ သဘာဝအတိုင်း ဖြစ်နေတာ။

ဒါ လောကလူတွေဟာ ဘယ်အချိန်ချိန်ဖြစ်ဖြစ်ဖြစ် တွေ့နေတာပဲ။ မျက်စီနှစ်လုံးဖွင့်လိုက်ရင် ခုနက သဘာဝတရားတွေ ပေါ်မလာဘူးလား။ နားစွင့်လိုက်လို့ရှိရင်လဲ ခုနက သဘာဝတရားတွေ ပေါ်လာမှာပဲ။ နှာခေါင်းထဲက အနဲ့ရလိုက်လို့ရှိရင်လဲ ခုနက သဘာဝတရားငါးခု ပေါ်လာတာပဲ။

### နိဂုံးချောင်ရာ ရှုမြင်ပုံ

အေး-ထိုအတူပဲ မနက်စာစာမယ်။ နှုန်းလယ်စာ စားမယ်၊ စားပြီဆိုပါစို့။ စားလိုက်ရင်လည်း လွှာရယ် အရသာရယ်၊ လွှာက်သိစိတ်ရယ်၊ ထိတွေ့မှု ဖသာရယ်၊ ခံစားမှုဝေဒနာရယ် လာတာပဲ။ ဒါလည်းလာတယ်။ အေး၊ အဲဒီလိုလာသမျှ သဘာဝတွေကို သိအောင်ကြီးစားပြီးတော့ မမြတဲ့သဘောတွေကို မြင်လာအောင် ကြည့်ရမယ်။ မမြတူဘူးဆိုတာနဲ့ ဆင်းရဲမှုဆိုတာလည်း သိလာတယ်။ ဆင်းရဲမှုဆိုတာ သိလာတာနဲ့တပြုင်နက် အတွေ့မဟုတ်ဘူးဆိုတာ လည်း သိလာတယ်။ မှန်ကန်တဲ့အမြင်နဲ့ ရှုမှတ်ရမယ်လို့ ဒီလို ဆိုလိုတာ။

ဒီ သဘာဝတရားတွေဟာ ငါလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ ငါ့ဥစ္စာလို့ ပြောစရာလည်းတစ်ခုမှမရှိဘူး။ အနိုက်အတန် အကြောင်းကြောင့်ပေါ်လာပြီး သူဟာသူ့ပျက်သွားတာ။ ဘာကို ငါလို့ပြေားမလဲ။ ပြောလို့မရဘူး ဟုတ်ကဲ့လား။

### ကာယွဲရောင်ရာ ရှုမြင်ပုံ

အေး- ထိုအတူပဲ ခန္ဓာကိုယ်နဲ့ တစ်စုံတစ်ခု လာပြီးထိတယ် ဆိုပါစို့။ ထိတဲ့အခါမှာလည်းပဲ ဒီ သဘာဝငါးမျိုး ပေါ်လာတာပဲ။ ကာယပသာဒ ဆိုတာရှိတယ်။ ဖော်ပွာာရုံ ဆိုတာရှိတယ်။ အပူနဲ့ထိရင်ပူတယ်။ အအေးနဲ့ထိရင်အေးတယ်။ အခုလို အနိုက်တဲ့ နွေရာသီကြီးဆိုရင် ဟုတ်လား၊ ယပ်တောင်ခပ်လိုက်လို့ရှိရင် လေအေးလေးက ခန္ဓာကိုယ်ကိုလာမထိဘူးလား။ အေး၊ ထိတဲ့ အချိန်လေးမှာကြည့် လေလေးက ဖော်ပွာာရုံ။ ခန္ဓာကိုယ်ကြီးက

ကာယပသာဒ္ဓ။ ဟော- ထိလိုက်တဲ့အခါမှာ ထိသိစိတ်ကလေး၊ ဧည့်-အေးတယ်ဆိုတာလေး ထိသိစိတ်ကလေးပေါ်လာတယ်။ ပေါ်လာပြီးတဲ့နောက်မှာ လေလေးနဲ့စိတ်နဲ့ ဆက်သွယ်မှုဆိုတဲ့ ဖသာလေး ပေါ်လာတယ်။ အဲဒီ ဖသာလေး ပေါ်လာတဲ့အခါ ခံစားမှုဆိုတာလေး လိုက်လာတယ်။ မီးနားကပ်လို့ ပူရင်လည်းပဲ ဒီအတိုင်းပဲ။ ရေချီးတဲ့အခါမှာလည်း ဒီအတိုင်းပဲ။ ဝိပဿနာရှုလို့ မရဘူးလား။ အေး-အိုက်လွန်းလို့ ရေချီးပြီးဆိုရင် ရေအေးအေး လေး ချိုးလိုက်လိုရှိရင် လူက သဘောမကျဘူးလား။ သဘောကျ သွားတာလဲ အဲဒီသဘောပဲ။ ခန္ဓာကိုယ်ရယ်၊ ဖော်ပွာရုံရယ်၊ ထိသိစိတ်ကလေးရယ်၊ အဲဒီနောက်မှာ ဖသာရယ်၊ ဝေဒနာရယ်။ ဒါပဲလာတာပဲ။ အဲဒီတော့ ဘယ်နေရာပဲဖြစ်ဖြစ် ဝိပဿနာရှုမှတ်လို့ ရတာချည်းပဲ။

### အပွဲမာဒါဖြင့်ကြီးစား

အမှတ်တမဲ့ မနေရဘူးတဲ့။ အပွဲမာဒါ ဆိုတဲ့ သတိတရားနဲ့ ထာဝရသတီ ရှိနေမယ်၊ သတိကပ်နေမယ်ဆိုလိုရှိရင် ဘယ် နေရာမှာပဲဖြစ်ဖြစ် ဝိပဿနာအာရုံတွေက ပေါ်နေတာတဲ့။ မပေါ်တာက အသိဉာဏ်နဲ့သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ဉာဏ် မပေါ်တာကိုပေါ်အောင် ကြီးစားအားထုတ်နေဖြင့်၊ သည်ပင်လျှင် တရားအားထုတ်တယ် လို့ပြောတာ။ အဲဒီတော့ တရားအားထုတ်တယ်ဆိုတာ ငုတ်တုတ်ကြီးထိုင်နေမှ တရား အားထုတ်တာ မဟုတ်ဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လမ်းလျောက် ရင်းလည်း တွေးလို့ရတယ်။ ဒီသဘာဝတရားတွေ မြင်တိုင်း

မြင်တိုင်း သွေး- ဒီအတိုင်းဖြစ်နေပါလားဆိုတဲ့ အမြင်မျိုးကို  
မြင်ပြီးတော့ ဒီသဘာဝတရားတွေဟာ တစ်ခုမှုမြတာမရှိဘူးလို့  
ဒီလိုရှုမှတ်ရမယ်။

### မစားချို့ရလိုင်ရာ ရှုမြင်ပဲ

အေး- တစ်ခါတစ်ရုက္ခဏေတော့ မျက်စီ၊ နား၊ နှာ၊ လျှာ၊  
ကိုယ်လို့ဆိုတဲ့ ပသာဒရုပ်တွေ မပါဘူး။ မပါဘဲနဲ့ သက်သက်  
စိတ်ကနေ တွေးကြံပြီးတော့ကြည့်တာလည်း ရှိတယ်။ ဆိုပါစိုး-  
မနောကဖြစ်ခဲ့တဲ့ အကြောင်းအရာ၊ နက်ဖြန်ခါဖြစ်မယ့် အကြောင်း  
အရာတွေကို တွေးကြည့်လို့မရဘူးလား။ အဲဒီလိုတွေးပြီးတော့  
ကြည့်လိုက်တဲ့အခါကျတော့ ဘာဖြစ်တုန်းဆိုတော့ ‘မနဲ’ နဲ့ ‘ဓမ္မ’  
(စိတ်ဆိုတဲ့အခြေခံတရားနဲ့ စိတ်နဲ့အာရုံပြုရတဲ့ ‘ဓမ္မ’ အာရုံ)  
ဆုံးစည်းမှု ဖြစ်လာတယ်။ ရှုပါရှု၊ သဒ္ဓါရှု၊ ဂန္ဓာရှု၊ ရသာရှု၊  
ဖော်ပွာရုံမှုတစ်ပါး ကျွန်ုတဲ့အာရုံတွေအားလုံးကို ‘ဓမ္မ’ လို့  
ခေါ်တာနော်။ စိတ်နဲ့သိရတဲ့ အဲဒီအာရုံတွေဟာ စိတ်ထဲမှာ  
ပေါ်လာတယ်။ ဆိုပါစိုး၊ စိတ်ကူးစိတ်သန်းတွေပေါ်လာတယ်။  
အဲဒီမယ် ‘မနဲ’ လို့ဆိုတဲ့ ဘဝင်စိတ်ရှိတယ်။ အဲဒီ ဘဝင်စိတ်ကို  
ထိခိုက်ပြီးပေါ်လာတဲ့ အတွေးအာရုံတွေရှိတယ်။ အဲဒီ အတွေး  
အာရုံတွေကိုသိတဲ့ မနောရိညာက်စိတ် (တွေးသိစိတ်)ဆိုတာ  
ပေါ်လာတယ်။ အဲဒီ တွေးသိစိတ်နဲ့ တစ်ပါတည်း အာရုံနဲ့  
ဆက်သွယ်မှုဆိုတဲ့ ‘ဖသု’၊ ‘ဝေဒနာ’ ဆိုတဲ့ ခံစားမှုတွေ ဖြစ်ပေါ်  
လာကြတယ်။ လူတွေဟာ တွေးပြီးမတော့လည်း ဝမ်းသာတာ  
ရှိတယ်လေ။ တစ်ခုဗျာက ကောင်းတာလေးတွေးရရင် တစ်ယောက်

တည်းပြီးနေတာ ရှိသေးတယ်။ မရသေးခင်က ပြီးနေတာ ဟုတ်ခဲ့လား။ မကောင်းတာတွေ တွေးပြီးတော့လည်း မဲ့နေတာ တွေ ရှိသေးတယ်လေ။ အေး- အဲဒါကျတော့ကြည့်။ ‘မနော ဝိညာဏ်’ ဆိုတဲ့စိတ် ဖြစ်တာတွေပဲ့။

ရှင်အာနန္ဒမထောက်မြတ် တရားအားထုတ်ချင်ပါတယ်ဆိုလို မြတ်စွာဘူရာရားက မျက်စိုး နား နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို ဆိုတဲ့ ဒါရဲ(၆)ပါးမှာ ထင်ရှားဖြစ်ပေါ်လာတဲ့ အောင်(၆)ပါး။ ထိုအာရုံ (၆)ပါးနဲ့ ဆက်သွယ်ပြီး ဖြစ်လာတဲ့ စိတ်(၆)မျိုး၊ ထိုစိတ် (၆)မျိုးနဲ့ အတူတကွ ပေါ်လာတဲ့ ဖသာ (၆)မျိုး။ ဖသာ(၆)မျိုးနဲ့ အတူတကွ ပေါ်လာတဲ့ ဝေဒနာ (၆)မျိုး၊ အဲဒါတွေကို ရှုမှတ်ပွားများပါလို မြတ်စွာဘူရာရားက ဟောတာ။

### ဝိပဿနာဉာဏ်ဖြစ်ပဲ့

အဲဒီလို ရှုမှတ်ပွားများလိုက်တဲ့အခါမှာ ဒီတရားတွေမှာ ‘ငါ’လို တွေယ်တာစရာလည်း တစ်ခုမှုမရှိဘူး၊ ‘ငါဟာ’လို တွေယ်တာ စရာလည်း တစ်ခုမှုမရှိဘူး။ အဲဒီလို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီထဲမှာ စွဲလမ်းစရာတစ်ခုမှုမရှိသည့်အတွက်ကြောင့် ဒီ သဘာဝတရားတွေအပေါ် စိတ်ပျက်ပြီးငွေ့မှ ဖြစ်လာတယ်တဲ့။ ဝိပဿနာဉာဏ် မြင်လာတဲ့အခါမှာ စိတ်ပျက်ပြီးငွေ့တယ်ဆိုတာ တွေယ်တာစရာ လုံးဝမရှိဘူး။ တွေယ်တာစရာ မရှိသည့်အတွက် ကြောင့် တွေယ်တာမှုတွေဟာ ကင်းပြုတွေသွားတယ်။ ကင်းပြုတွေသွားတာနဲ့ တစ်ပြိုင်နက် ကိုလေသာဆိုတဲ့ အညစ်အကြော်တွေက လုံးဝလွှတ်သွားတယ်။ အဲဒီကျတော့ ဒါ လွှတ်မြောက်တဲ့စိတ်လို

ခေါ်တယ်နော်။ တွယ်တာမှုတွေကနေ လုံးဝလွှတ်မြောက်သွားတယ်။

### မဂ္ဂဖို့လ်ရုပ္ပါ

အဲဒီလို လွှတ်မြောက်သွားတာနဲ့ နောက်ဆုံးမှာ မင် အဆင့်ဆင့်၊ ဖို့လ်အဆင့်ဆင့်ပြီးတော့ ကိုလေသာ အာသဝါ တွေကနေ လွှတ်မြောက်သွားတယ်။ ဘယ်တော့မှ မတွယ်လာ တော့ဘူး၊ ‘တဏ္ဍာ’ဆိုတာ မလာတော့ဘူး၊ ‘ဒိုင့်’ဆိုတာ မလာ တော့ဘူး၊ ‘မာန’ဆိုတာ မလာတော့ဘူး။ ဘယ် ကိုလေသာမှ မလာတော့လိုရှိရင် စိတ်ဟာ လုံးဝလွှတ်မြောက်သွားတဲ့ ဝိမှုတိ စိတ် ဖြစ်သွားတယ်။

အဲဒီလို လုံးဝလွှတ်မြောက်သွားတဲ့ စိတ်ကလေးကို ရလိုက် တာနဲ့တစ်ပြိုင်နက် အဲဒီပုဂ္ဂိုလ်ဟာ သူကိုယ်သူ ရှင်းရှင်းကြီး မြင်လာတယ်တဲ့။ ဘယ်လိုမြင်တုန်းဆိုရင် “နောက်ထပ် ပါဖြစ်စရာ ဆိုတာ ဘာမှမရှိတော့ဘူး။” နောက်ထပ် ပါ မဖြစ်တော့ဘူး။ လုပ်စရာရှိတာတွေ ပါလုပ်ပြီးပြီ။ မြတ်သောအကျင့်ကို ပြည့်ပြည့်ဝဝ ကျင့်ပြီးပြီ။ နောက်ထပ်ကျင့်စရာကုန်ပြီ လမ်းဆုံးပြီ။ ဆိုပါစိုး၊ ခနီသွားတဲ့လူတစ်ယောက်ဟာ ခနီလမ်းဆုံး ရောက်သွားလိုရှိရင် အေး-နောက်ထပ်သွားစရာမရှိဘူးလို သိတယ်မြို့လား။ သော်-ဒါလမ်းဆုံးပြီလို သိသလိုပဲ တရားဓမ္မကျင့်တဲ့ ပုဂ္ဂိုလ်ဟာ လည်းပဲ ဒါလမ်းဆုံးပြီလို ဆိုတာပဲ။

လွှတ်မြောက်ပြီး ထိုစိတ်ကလေးရဲ့ အဆုံးစွန်ကို ရောက်သွားတဲ့အခါမှာ ဒါလမ်းဆုံးပြီလို သူကိုယ်သူ ဆင်ခြင်သိနိုင်

တယ်လို့ မြတ်စွာဘူရားက ရှင်အာနန္ဒအတွက် ဒီ ဝိပဿနာ ကျင့်စဉ်ကို ဟောလိုက်တယ်။

### ရဟန္တာမြစ်ဖို့ကြီးစား

သို့သော် ရှင်အာနန္ဒမထောက်မြတ်ဟာ ဘူရား သက်တော် ထင်ရှားရှိတဲ့အချိန်မှာ တရားထူး တရားမြတ် မရဘူး။ ကျင့်တော့ ကျင့်မယ်ပေါ့။ နောက်ဆုံးမှာ မြတ်စွာဘူရား ပရီနိဗ္ဗာန်စံသွား တယ်။ မြတ်စွာဘူရားရဲ့ ဝေယာဝစ္စကိစ္စတွေ၊ ပရီယတ္ထီဓမ္မရဲ့ တာဝန်တွေနဲ့ ရှင်အာနန္ဒမထောက်မြတ်ဟာ တရားအားထူတ်ခွင့် မရဘူး။ မရတော့ ဘူရား ပရီနိဗ္ဗာန်စံခါနီးမှာ ဝမ်းနည်းတယ်။ ဝမ်းနည်းစကား ဘူရားကိုလျောက်တယ်၊ ဘူရားကလည်း ပရီနိဗ္ဗာန်စံတော့မယ်။ ညောင်စောင်းပေါ်မှာ လဲလျောင်းနေပြီ။ ငါလည်း သောတာပန်ပရှိသေးတယ်။ ရဟန္တာမဖြစ်သေးဘူး။ စိတ်ထဲမှာ ဝမ်းနည်းလာတယ်။ ဝမ်းနည်းလာပြီးတော့ ငိုတယ်တဲ့။ (ခုခေတ်တော့ တရားမရလို့ငိုတဲ့သူ သိပ်မရှိဘူးထင်ပါရဲ့ ကြည်ရ တာနော်။)

ရှင်အာနန္ဒက အဲဒါ ဝမ်းနည်းပြီးတော့ငိုတော့ မြတ်စွာ ဘူရားက “အာနန္ဒဘယ်သွားလဲ” လို့ မေးတယ်။ အဲဒါမှာ ငိုနေတယ်၊ ငိုနေတော့ ခေါ်ပြီး “ဘာဖြစ်လို့တုန်း” မေးတယ်။ “မြတ်စွာဘူရားလည်း ပရီနိဗ္ဗာန် စံတော့မယ်။ သူမှာလည်းပ တရားထူး တရားမြတ်က မရသေးဘူး။ အဲဒါတွေးပြီး စိတ်ထဲမှာ ဝမ်းနည်းပါတယ်” ဆိုတော့ မြတ်စွာဘူရားက နှစ်သိမ့်စကား မိန့်ကြားတယ်။ “အာနန္ဒဘာတဲ့ မင်းမှာ ပါရမ့်တွေ အများကြီး

ရှိပါတယ်တဲ့။ တရားအားထုတ်ပါတဲ့။ ကြီးစားပြီးတော့ တရားအားထုတ်လို့ရှိရင် မင်း မကြာခင်ပဲ ရဟန္တဖြစ်မှာပါ” လို့။

အဲဒါနဲ့ ရှင်အာနန္တမထော်မြတ်ဟာ ဘုရားပရီနိဗ္ဗာန် စံသွားပြီး သုံးလကြာတဲ့အခါ မြတ်စွာဘုရားဟောတဲ့ တရားတွေကို စုစုစည်းစည်းနဲ့ တရားတော်တွေ အကုန်လုံး စစ်ဆေးမေးမြန်းမယ့်၊ အားလုံးတိုက်ဆိုင်ညိုနှင့်မယ့် ပထမသံဂါယနာတင်ဖို့ အစီအစဉ် လုပ်ကြတယ်။ ရှင်အာနန္တက သောတာပန်ပဲ ရှိသေးတယ်။ ရွှေးချယ်ထားတဲ့ပုဂ္ဂိုလ်တွေက ရဟန္တချည်း (၅၀၀) ရွှေးထားတယ်။ အဲဒီ (၅၀၀) ထဲမှာ ရဟန္တမဖြစ်သေးတဲ့ ရှင်အာနန္တတစ်ပါး ပါနေတယ်။ အဲဒီအချိန်မှာ “ကျွန်တဲ့ ပုဂ္ဂိုလ်တွေက ရဟန္တတွေ၊ ဒိတ်ဒိတ်ကြတွေ၊ ငါတစ်ပါးတည်းကနေ သောတာပန်ဆိုရင် မဖြစ်သေးဘူး” ဆိုပြီး ရှင်အာနန္တဟာ ညလုံးပေါက် တရားအားထုတ်တယ်။

ရှင်အာနန္တက မနက်ဖြန် သံဂါယနာတင်တော့မယ်ဆို ဒီနေ့လို့ည ညလုံးပေါက် တရားအားထုတ်တယ်။ ညသန်းခေါင် ကျော်သည်အထိအောင် စကြံသွားလိုက်၊ ထိုင်လိုက်၊ စကြံသွားလိုက်၊ ထိုင်လိုက်နဲ့ မြတ်စွာဘုရားပေးထားတဲ့ နည်းလမ်းအတိုင်း ဝိပဿနာကျင့်စဉ်ကိုကျင့်တာ တရားထူး တရားမြတ်က မရဘူး ဖြစ်နေတယ်။ သိပ်ရချင်လွန်းအားကြီးရင်လည်း မရတတ်ဘူးတဲ့။

### စာတတ်လို့ စဉ်းစာတတ်

အဲဒီတော့ သူ့ဟာသူစဉ်းစားတယ်။ သူက မြတ်စွာဘုရား ဟောထားတဲ့တရားတွေ အများကြီးသိတဲ့ပုဂ္ဂိုလ်ဆိုတော့ စဉ်းစား တတ်တာပေါ့။ တစ်ချိုက ပြောတယ်။ စာတတ်လို့ရှိရင် စာခံနေလို့ တရားထူး တရားမြတ် မရဘူးလို့ပြောတယ်။ ရှင်အာနန္ဒလောက် စာတတ်တဲ့ပုဂ္ဂိုလ်ရှိပြီးမလား၊ မရဘူး။ စာတတ်လို့ရှိရင် စဉ်းစား တတ်တယ်ပေါ့။ စာက မခံပါဘူး။ ရှင်အာနန္ဒက စဉ်းစားလိုက် တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ် မရတာတုန်း”လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖိုလည်း နီးယာပြီ။ သွေ့ဗိုလ်တွေ ပြင်းထန်နေပြီး ဝိရိယတွေလွန်ကဲနေတယ်၊ သမာဓိက လျှောကည်းနေတယ်။ လူတွေဟာ စိတ်အားတွေ တအားမြင့်နေလို့ ရှိရင်လည်း ချိန်သားမကိုက်ဘူး။ လျှပ်စစ်မီးလိုပဲ သိပ်မြင့်သွားလို့ Over Over ဖြစ်လို့ရှိရင်လည်း ပျက်သွားတတ်တယ်။ ဟူတ်ကဲ့လား။ သိပ်လျှော့နေလို့ရှိရင်လည်း မလင်းတတ်ဘူးပေါ့။ အဲဒီအတိုင်းပဲ စိတ်ကချိန်သားကိုက်မှာ အဲဒါကို ရှင်အာနန္ဒက သိတယ်။ ဝိရိယတွေ သိပ်လွန်ကဲနေရင် ဥဇ္ဈားဖြစ်တယ်။ သမာဓိတွေ လျှောကည်းတတ်တယ်။

### ရှင်အာနန္ဒ ရဟန္တာမြှုပ်နှံပါ

အဲဒီတော့ ဝိရိယကို နည်းနည်းလျှော့ပေးပြီးမှဖြစ်မယ်ဆိုပြီး စကြိုးလျှောက် တရားအားထုတ်နေရင်းက ခေတ္တာခေါ် အနား ယူမယ်ဆိုပြီး အိပ်ရာလျာင်စောင်းပေါ်မှာလဲဖို့ရာ တင်ပလွှဲလေး ထိုင်လိုက်တယ်။ ထိုင်ပြီးတဲ့အခါ စောင်းပြီး လဲလိုက်တာ

ခြေထောက်ကလည်း ကြမ်းကအကြွှု ခေါင်းကလည်း ခေါင်းအုံး  
ပေါ် မရောက်ခင်ကလေး အဲဒီစပ်ကြားလေးမှာ ရဟန္တာဖြစ်သွား  
တယ်တဲ့။

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံက အင်မတန်ထူးဆန်းတယ်နော်။  
ခေါင်းကလည်း ခေါင်းအုံးနဲ့ မထိသေးဘူး။ ခြေထောက်ကလည်း  
ကြမ်းပေါ်က အကြွှုလေး၊ ကိုယ့်ဟာကိုယ် စမ်းကြည့်ပေါ့။ အိမ်  
ရောက်တဲ့အခါမှာနော်၊ အိပ်ရာပေါ် ထိုင်ပြီးတဲ့အခါ လျှော်ပေါ်တဲ့  
ပုံသဏ္ဌာန်လေး လုပ်ကြည့်ပေါ့။ အဲဒီစပ်ကြားလေးမှာ ရှင်အာနန္ဒ  
ရဟန္တာ ဖြစ်သွားတယ်။ အဲဒီအချိန်လေးမှာ သတိမလွတ်ဘူး၊  
ထိုင်လိုက်တဲ့အချိန်မှာကြည့်၊ ဘာတွေ နှုလုံးသွေးနေမလဲ။  
အိပ်ယာနှင့်တင်ပဆုံး ထိတဲ့အချိန်မှာ ခုနကအတိုင်း ပြောမှာပေါ့။  
ကာယပသာဒရယ်၊ ဖော်လွှာရုံရယ်၊ ကာယဝိညာက်စိတ်ရယ်၊  
ဖသယရယ်၊ ဝေဒနာရယ်၊ ဒီ တရား(၅)မျိုး သတိထားမှာပေါ့နော်။  
အဲဒီလို ရှုမှုတ်နေရင်းက ရှင်အာနန္ဒမထောရ်မြတ်ဟာ ခေါင်း  
ကလည်း ခေါင်းအုံးနဲ့မထိသေးခံ့၊ ခြေထောက်ကလည်း ကြမ်းက  
ကြွဲလိုက်တဲ့အချိန်မှာ ရဟန္တာဖြစ်သွားတယ်တဲ့။

ဒါ ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော်(၈၀)ပြည့်ပြီး  
ဘုရားပရီနိဗ္ဗာန်စံလို့ (၃)လကော်တဲ့အခါ ရဟန္တာဖြစ်တယ်။  
အေး-ရှင်အာနန္ဒ မထောရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင်  
သက်ရှည်တယ်။ သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား  
ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမ်းထမ်းဆောင်သွားတဲ့  
ရှင်အာနန္ဒမထောရ်မြတ်ဟာ နောက်ဆုံးအချိန် ကော်မူရှိပါမ ဆိုတဲ့  
နေရာမှာ သီတင်းသုံးတယ်။ ရောဟိုနိမြစ်အနီး မြစ်ကမ်းနှစ်က်

မှာ ဟိုဘက်က ရွာတစ်ရွာ၊ ဒီဘက်က ရွာတစ်ရွာ ရှိတယ်။ အဲဒီနှစ်ရွာက ရှင်အာနန္ဒကို ဝတ်ကြီးဝတ်ငယ် ပြုကြတယ်။

### အရှင်အာနန္ဒ ပရီနိဗ္ဗာန်ပြုပဲ

နောက်ဆုံး သက်တော် (၁၂၀) ပြည့်တဲ့အခါမှာ ဟိုဘက် ကမ်းက လူတွေကလည်း သူတို့ရွာ သူတို့ဖက်မှာပဲ ပရီနိဗ္ဗာန်စံပါ ဒီဖက်ကမ်းက လူတွေကလည်း ဒီဘက်ကမ်းမှာပဲ ပရီနိဗ္ဗာန်စံပါ လိုဆိုတော့ ရှင်အာနန္ဒက ဒကာ ဒကာမတွေက နှစ်ဖက်လုံး ရင်နှီးတဲ့သူတွေဖြစ်တော့ ဟိုဘက်လည်း ပရီနိဗ္ဗာန်စံဖို့ခက်၊ ဒီဘက်လည်း ပရီနိဗ္ဗာန်စံဖို့ခက်တော့ မြစ်အလယ်က ကောင်းကင်ယံမှာ ပရီနိဗ္ဗာန်စံတယ်။ ရှင်အာနန္ဒဟာ ရဟန္တာ ဖြစ်တာလည်း ထူးဆန်းတယ်။ ပရီနိဗ္ဗာန်စံတာလည်း ထူးဆန်းတယ်။ ကောင်းကင်မှာ ပရီနိဗ္ဗာန်စံပြီး ကောင်းကင်မှာပဲ ခန္ဓာကိုယ်က မီးတောက်တွေ ထပြီးတောက်တယ်။ ရုပ်ကလာပ် မီးလောင်ကျမ်းသွားပြီး အရိုး ဓာတ်တွေဟာ ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း ကျတယ်တဲ့။ ဟိုဘက်ရွာတစ်စူ ဒီဘက်ရွာတစ်စူကျတယ်။ ဒါဟာ ရှင်အာနန္ဒ မထောရ်မြတ်ရဲ့ ဝိပဿနာတရားနဲ့ သူဘဝအဆုံးသတ်သွားပဲ ဖြစ်တယ်။

### နိုင်းမျှပါ

အေး- တရားချစ်ခင် သူတော်စင် ပရီသတ်တို့သည် ရှင်အာနန္ဒမထောရ်မြတ်နဲ့ ရှင်အာနန္ဒမထောရ်မြတ်ရဲ့ ဝိပဿနာ

တရား နာကြားကြရပြီ။ ရှင်အာနန္ဒ ပွားများအေားထုတ်သွားတဲ့  
ဝိပဿနာတရားဆိုတာ တခြားမဟုတ်ဘူး။ ဟောဒီ ရုပ်၊ ဝေဒနာ၊  
သညာ၊ သခ္ပါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာတီပါးပေါ် ရှုမှတ်ခြင်းပဲ  
ဖြစ်တယ်။ မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း ဖွံ့ဖြိုး(၆)ပါး၊  
အာရုံ(၆)ပါး၊ ဝိညာဉ်(၆)ပါး၊ ဖသ(၆)ပါး၊ ဝေဒနာ(၆)ပါးဆိုတဲ့  
ဆက်သွယ်ဖြစ်ပေါ်လာတဲ့ ဒီသဘာဝတရားတွေကို ရှုမှတ်ရင်း  
ဝိပဿနာညာဏ်အဆင့်ဆင့်တက်ပြီး ကိုလေသာအာသင်္တေတွေ  
ကုန်ခမ်းတဲ့ ရဟန္တာအဖြစ် ရောက်သွားတယ်ဆိုတာကို သိရှိ  
ကြည့်ညိုကြရပြီ။ မိမိတို့လည်း ဝိပဿနာတရား အားထုတ်လို  
ရှိရင် ဒီရှုမှတ်ဖွယ်ရာအာရုံတွေနဲ့ပဲ တရားအားထုတ်ကြရမှာ  
ဖြစ်တယ်လို့ ကိုယ်စိုက်ယင့် သဘောကျပြီး ရှင်အာနန္ဒ မထောရ့  
မြတ်ကဲ့သို့ တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြီးကုတ်  
အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု

